



အေသိပိုဒေတာ

ကျော်မြန်


ဝန္တုတိပိုင်းချုပ်





သနပေါ်

ဝဏ္ဏတိပါရီလျှော်





လောဘ်မြို့နယ်ရွှေခာဂဲ

အမှတ် (၁၁) (ပထဝ်)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

နိတာဝန်အရေး သုံးပါး

ပြည်ထောင်စု မဖြိုကွဲရေး	နိုအရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မဖြိုကွဲရေး	နိုအရေး
အချုပ်အခြာအဏာတည်တုံခိုင်မြေရေး	နိုအရေး

ပြည်သူသဘောထား

- ဗ ပြည်ပအားကိုး ပုဆိုနီးအဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။
- ဗ နိုင်ငံတော်တည်းပြုမြို့အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နောင့်ယူက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
- ဗ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နောင့်ယူက်သော ပြည်ပနိုင်းများအား ဆန့်ကျင်ကြ။
- ဗ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံးရန်သူအဖြစ် သတ်မှတ်ချေမှန်းကြ။

နိုင်ငံရေးဦးတည်ချက် (၄)ရုပ်


- ဗ နိုင်ငံတော်တည်းပြုမြို့အေး ရပ်စွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊
- ဗ အမျိုးသားပြန်လည်စည်းလုံးညီးတိုးတက်ရေး။
- ဗ နိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး။
- ဗ ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မိဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေး။

စီးပွားရေးဦးတည်ချက် (၄)ရုပ်

- ဗ စိုက်ပျိုးရေးကို အခြေခံ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- ဗ ဈေးကွက်စီးပွားရေးစနစ် ပါပြင်စွာ ဖြစ်ပေါ်လာရေး။
- ဗ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှံးများဖိတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- ဗ နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝပ်တွင်ရှိရေး။

လူမှုရေးဦးတည်ချက် (၄)ရုပ်

- ဗ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ်မြှင့်မားရေး။
- ဗ အမျိုးဂုဏ်အတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွှာအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး။
- ဗ မျိုးချစ်စိတ်ဓာတ် ရှင်သနထက်မြေက်ရေး။
- ဗ တစ်မျိုးသားလုံး ကျန်းမာကြုံနိုင်ရေးနှင့် ပညာရည်မြှင့်မားရေး။



အွဲတိပါဝါယူ

အမှတ်
၁၈၆၇၊ ကို၆



လေသာ်မြို့းစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

မာတီဂာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	မသိသူကျော်သွား သိသူဖော်စား	၁
၂။	မုဆိုးကြီးညီးမိုးသီးနှင့် စိတ်စွမ်းအင်	၁၃
၃။	ဒေဝစက္ခာ	၂၉
၄။	ပန်းတစ်ပွတ်ချောင်းနံဘားက လွမ်းပုံပြင်	၄၃
၅။	မဟေသီ	၅၉
၆။	ဗားဆိုသော လူငယ်လေးတစ်ယောက်နှင့် စိန်ခြေယ်လက်စွပ်တစ်ကွင်း	၁၁၃
၇။	ကျွန်ုပ်နှင့် မိုးကောင်း	၁၄၉
၈။	ကေါမတီဒေဝီနှင့် ကျွန်ုပ်	၁၇၁
၉။	မာနကြီးသော မမြန်ယ်	၁၈၉
၁၀။	မမကြီးနှင့် စာချုပ်တစ်စွဲ	၂၉
၁၁။	မမကြီးနှင့် အကြံ့သမားနှစ်ညီး	၂၅၇

ပုဂ္ဂနိုင်ရာတော်

စာမျခိုင်ပြချက် - ၁၀၅၉/၂၀၀၃(၈)

မျက်နှာဖုံးခွင့်ပြချက် - ၇၇၉/၂၀၀၄(၇)

ပထမအကြိမ်

၂၀၀၄ ခုနှစ်၊ စက်တင်ဘာလ

အုပ်ရေ - ၅၀၀

တန်ဖိုး - ၁၁၀၀ ကျပ်

မျက်နှာဖုံးပန်းချီ - မောင်မောင်သိုက်

အတွင်းပန်းချီ - ညီညီလွင်

မျက်နှာဖုံးဂရပ်ဖစ်ဒီဇိုင်း - ရဲထွေ့ (လာသ်မိုးဇွေး)

ကွန်ပူးတာစာစီ - ရွှေကွင်းဆက်

အတွင်းဖလင် - မျိုးဝင်းကျော် လမ်း(၄၀)

စာအုပ်ချုပ် - ရုက္ခဗော်း၊ ၁၁၄ လမ်း

ထုတ်ဝေသူ - လာသ်မိုးဆွေ စာပေ

ဦးမောင်မောင်မြင့်အေး(ယာယီ-၃၄၆၁)

မျက်နှာဖုံးနှင့် - ဦးမြင့်ဦး (မြို့-၀၁၅၀၃)

အတွင်းပုံနှိပ် - သိန်းသန်းဦးပုံနှိပ်တိုက်

ဖြန့်ချိရေး - လာသ်မိုးဆွေ စာပေ

အမှတ် (၁၁၁)၊ ပ-ထပ်၊ ၃၃ လမ်း





လေသာ်မြို့းစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

မသိသူကော်သွား သိသူကော်စား

တစ်နှစ်သုတေသန တာမွေ့စာတိက်မှ မောင်စိန်ဝင်းဆိုသည့်
စာပို့ လုလင်လေးတစ်ဦးသည် ကျွန်ုပ်ထံသို့ရောက်ရှိလာပြီးလျှင်
အညီ။ ရောင်စာအိတ်ရှုည်ကြီးတစ်အိတ်အား လက်မှတ်ထိုး၍
လက်ခံယူ ပါရန် ပြောကြားသည်။ ကျွန်ုပ်လည်း
ရေစစ္စရီဖြေလုပ်၍ပေးပို့လိုက် သော ထိုစာအိတ်ညီကြီးအား
လက်ခံယူထားလိုက်ပြီးလျှင် ဖောက်၍ဖတ်ရှုလိုက်သောအခါး
အောက်ဖော်ပြပါအတိုင်း တွေ့ရှိ ရလေ၏။

သို့

ဆရာကြီးမင်းသိုံးရှင့် ...

အိမ်မဲမြို့မှ မအိမ်မြှုနှင့်မအိမ်စောင့် အမြို့ညီအစ်မက ဆရာ
၏ ဖောင်လက္ခဏာပညာကို ယုံကြည်လေးစားစွာဖြင့် အောက်ပါ
အဖြစ်အပျက်အား စာရေးပို့လိုက်ရပါတယ်။

ကျွန်ုမတို့သီအစ်မနှစ်ယောက်ဟာ ဆရာတံတွင် လွှန်ခဲ့သော ၂ နှစ်က ဖေဒင်လာ၍ ကြည့်ဖူးပါတယ်။ အဲဒီတုန်းက ကျွန်ုမတို့ကို ဆရာက ‘ငွေသုံးရာ၊ သုံးထောင်၊ သုံးသောင်း အလိမ်ခံရကိုန်း ရှိတယ်။ ဦးလေး၊ ဘကြီးတို့နှင့် စကားပြောရလိမ့်မယ်။ ရပ်ဝေးမှ မကောင်းသတ်း ကြားရလိမ့်မယ်။ ကုန်ခြာက်လုပ်နေးနှင့် စီးပွားရေး အကျိုးပေးလိမ့်မယ်’လို့ ဟောခဲ့ပါတယ်။ ဆရာရဲ့ဟောပြောချက်ဟာ ဉားထွက်အောင် မှန်ကြောင်း နာက်တော့ တွေ့လာရပါတယ်။

ကျွန်ုမတို့သီအစ်မနှစ်ယောက်နဲ့ ခင်မင်ရှင်းနီးတဲ့ မိတ်ဆွေတစ်ဦးကို ဆန်အိတ်ဝယ်ဖို့ ငွေသုံးရာပေးလိုက်တာ ဟိုလိုလို ဒီလိုလိုနဲ့ ဒီနေ့အထိ ပြန်မရတော့ပါဘူး။ အညာက ဦးလေးတစ်ယောက်ကလည်း ကျွန်ုမတို့အောင် အိမ်ကိုရောင်းပြီး သူနဲ့အတူနေဖို့ ပြောပါတယ်။ ကျွန်ုမတို့က အိမ်မဲမြို့ကလွှဲပြီး ဘယ်ကိုမှ မသွားဘူး။ ဒီအိမ်ကိုလည်း မရောင်းဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီတုန်းက ကျွန်ုမတို့သီအစ်မနှစ်ယောက်ဟာ ဦးလေးနဲ့ တော်တော်လေး စကားပြောလိုက်ရပါတယ်။ နာက်ဆုံးတော့ ကျွန်ုမတို့သီအစ်မနှစ်ယောက်ကိုဦးလေးက စိတ်ဆိုးသွားပါတယ်။ အဲဒီဦးလေးလာတဲ့ လထဲမှာပဲ မြစ်ကြီးနားမှာရှိတဲ့ ကျွန်ုမတို့မောင်ဝမ်းကွဲတစ်ယောက် ရေနစ်ပြီးသေတယ်လို့ ကြားရပါတယ်။ ဆရာ ရဲ့ ဟောပြောချက်အားလုံးဟာ တစ်ခုပြီးတစ်ခု မှန်လာတာ တွေ့ရပါတယ်။ ခုခံ့ရင် ကျွန်ုမတို့သီအစ်မဟာ အိမ်မဲဖျေးတဲ့မှာ

ကုန်ခြောက်ဆိုင်ဖွင့်ထားတာ တော်တော်လေးအကျိုးပေးတယ်။
ပထမအထည်ဆိုင်ဖွင့်တုန်းကဆိုရင် အကျိုးမပေးတဲ့ အပြင်
အကြွေး တွေ ဝိုင်းပြီး အရှုံးပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆရာဟောလိုက်တဲ့အချက်တွေထဲမှာ ကျွန်ုံမတို့
ဘဝင်မကျဖြစ်နေတဲ့ အချက်တစ်ချက် ရှိပါတယ်။ ဆရာက
ကျွန်ုံမတို့ညီအစ်မနှစ်ယောက်ကို ‘ရာ ခုနှစ်ထဲမှာ အမွှေရကိုနဲ့
ရှိတယ်’လို့ ပြောပါတယ်။ အဲဒီတို့က ကျွန်ုံမတို့က ‘ကျွန်ုံမတို့
ငယ်ငယ်ကတည်းက အမဆုံးသွားခဲ့ပါတယ်။ အဖေကတော့
လွန်ခဲ့တဲ့နှစ်ကတည်းက ဆုံးသွားတာပါ။ ကျွန်ုံမတို့နေတဲ့ အိမ်
တစ်လုံးကလွှဲလို့ ဘာပစ္စည်းမှ အဖေဟာ ထားမသွားနိုင်ခဲ့ပါဘူး’
လို့ ဆရွာကို ပြောပြုပါသေးတယ်။ ဒါပေမဲ့ ဆရာက ‘အဲဒါတွေ
တော့ ကျူပ်မသိဘူး။ ခင်ဗျားတို့ ညီအစ်မနှစ်ယောက်လုံး ဒီနှစ်ထဲ
မှာ မိဘရဲ့ အမွှေရကိုနဲ့ရှိတယ်။ သိပ်အဖိုးတန်တဲ့အမွှေပဲ။ ဒါပေမဲ့
အဲဒီအမွှေကိုလည်း ခင်ဗျားတို့ ညီအစ်မနှစ်ယောက် ခံစားလိုက်ရ^၁
မှာမဟုတ်ဘူး’လို့ ဟောခဲ့ပါတယ်။ ကျွန်ုံမတို့ညီအစ်မနှစ်ယောက်
လည်း ဆရာရဲ့ဟောချက်ကို ဘဝင်မကျဖြစ်မိခဲ့တယ်။ ဘာဖြစ်လို့
လဲ ဆိုတော့ အဖေဟာ ကျွန်ုံမတို့ငယ်ငယ်ကတည်းက
ဘာအလုပ်မှ မည်မည်ရရမလုပ်ခဲ့ပါဘူး။ အမေကပဲ ဈေးထဲမှာ
အထည်ဆိုင်ဖွင့် ပြီး စီးပွားရာခဲ့ပါတယ်။

အဲဒီတုန်းက အထည်ဆိုင်က ရောင်းကောင်းပေမဲ့ အဖေ
အဂိုရတ်ထိုးလှုံး စီးပွားမဖြစ်ခဲ့ပါဘူး။ အဖွဲ့ကို မန်က်သက်

အညှင်းပြေ လမ်းထွက်လျှောက်တုန်းပဲ တွေ့လိုက်ရတယ်။
တစ်နွဲလုံး တစ်ညွဲလုံး အခန်းထဲက မထွက်ဘဲ ဖိုတိုးနေတော့တာ
ပါပဲ။ အမေဆုံးတုန်းက ကျွန်ုံးမတို့ညီအစ်မနှစ်ယောက်ဟာ ၁၀
နှစ်သမီးပဲ ရှိပါသေးတယ်။ ကျွန်ုံးမတို့ညီအစ်မနှစ်ယောက်ကို
အဖေက ကျောင်းက နှုတ်လိုက်ပြီး ကျွန်ုံးမကို အထည်ခိုင်မှာ
ရောင်းခိုင်းပါတယ်။ ညီမလေးကိုတော့ အိမ်မှာချက်ဖို့ပြုတိဖို့
ထားပါတယ်။ အဖေကတော့ အခန်းထဲကတောင်ထွက်ပြီး
အညှင်းအညှာပြေအောင် လမ်းထွက်မလျှောက်တော့ဘူး။
တစ်နွဲကုန် ဖိုတိုးနေတော့တာပါပဲ။

ထူးခွန်းတာကတော့ အဖွဲ့မှာ မိတ်ဆွေအပေါင်းအသင်း
ဆိုလို့ တစ်ယောက်မှ မရှိတာပါဘဲ။ အခန်းထဲက မထွက်ဘဲ
နှစ်နွဲချီပြီး ဖိုတိုးနေတော့ အိမ်နှီးနားချင်းတွေကတောင် ရှိမှုရှိသေးရဲ့
လားလို့ မကြာခဏ မေးကြသေးတယ်။ ကျွန်ုံးမတို့ပေါ်ယောက်
ကတည်းက အဖွဲ့ရဲ့မိတ်ဆွေဆိုလို့ တစ်ယောက်မှလာလည်တာ
မတွေ့ရပါဘူး။ ဆွေမျိုးတွေ လာလည်ရင်လည်း အဖေက ထွက်
မတွေ့တာများတော့ အဖွဲ့ဘက်က ဘယ်ဆွေမျိုးမှ မလာတော့ပါ
ဘူး။ ဒါပေမဲ့ တစ်နှစ်မှာ သုံးလေးခါလောက် စာတိုက်က
ပါဆယ်ထုပ်ကြီးတွေ ရောက်လာတတ်ပါတယ်။ အဲဒီထဲမှာ
ဘာတွေပါပြီး ဘယ်သူက ပို့ပို့နေတယ်ဆိုတာကိုလည်း ကျွန်ုံးမတို့
မသိရပါဘူး။ အဖွဲ့ကို မေးကြည့်တော့လည်း အဖေက ‘သမီးတို့
နဲ့ မဆိုင်ပါဘူးကွယ်။ အဖွဲ့မိတ်ဆွေခံက ပို့လိုက်တဲ့ ပစ္စည်းတွေ

ပါ’လို့ပဲ ပြောပါတယ်။ အဖေဟာ မဆုံးခင်တစ်နှစ်လောက်က စြိုး ထမင်းလည်း ထွက်မစားတော့ဘူး။ ရေလည်း ထွက် မသောက်ပါဘူး။ ကျွန်မတို့က ‘အဖေဘာဖြစ်လို့ ထမင်း မစား တာလဲ’လို့မေးတော့ အဖေက ‘အဖွဲ့အခိုးတဲ့မှာ အစား အသောက်တွေ ရှိပါတယ်ကွယ်။ သမီးတို့ အဖွဲ့အတွက် စိတ်မပူ ကြပါနဲ့’လို့ ပြန်ပြောပါတယ်။

ဒီလိုနဲ့နေလာကြတာ တစ်နွဲတော့ အဖေဟာ အခိုးတဲက ထွက်လာပြီး အိမ်ပေါ်ထပ်က ပြတင်းပေါက်နားမှာ ရပ်နေပါ တယ်။ နောက်ပြီးတော့ မန်ကျည်းပင်ပေါ်ကိုကြည့်ပြီး တစ်ယောက်တည်း စကားပြောနေပါတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက်ဟာ အဖေတော့ စိတ်နောက်သွားပြီလို့ထင်ပြီး သိပ် စိုးရိမ်သွားပါတယ်။ အဖွဲ့နောက်ကနေပြီး မန်ကျည်းပင်ပေါ်ကိုကြည့်လိုက်တော့ အဲဒီမန်ကျည်းပင်ပေါ်မှာ မီးကွက်ကြီး တစ်ကောင် နားနေတာကို တွေ့ရပါတယ်။ ကျွန်မတို့အဖေဟာ အဲဒီမီးကွက်ကြီးနဲ့ စကားပြောနေတာကိုး။ အဖေက ပြောလိုက် မီးကွက်ကြီးက အသံပြန်ပြုလိုက်နဲ့ နာရိုဝင်လောက်ကြာမယ် ထင်တယ်။ ဒါပေမဲ့ အဖေပြောတဲ့စကားသံကို ကြားနေပေမဲ့ ဘာတွေပြောနေမှန်းကိုတော့ မသိဘူး။ အဲဒီ စကားသံမျိုးကို ကျွန်မတို့တစ်ခါမှ မကြားဖူးပါဘူး။

ပိုပြီးထူးဆန်းတာက အဲဒီအချိန် အိမ်မြှောင်တွေ စုတ်ထိုးလိုက်တာ တစ်အိမ်လုံးကို ဆူညံနေတာပါပဲ။ မျက်နှာကြက်ပေါ်

မေ့ကြည့်လိုက်တော့ အိမ်မြှောင်တွေ အကောင်တစ်ရာကျော်
လောက် ရှိလိမ့်မယ်ထင်တယ်။ ကျွန်မတို့အိမ်မှာ ဒီလောက်တောင်
အိမ်မြှောင်တွေ မများပါဘူး။ ကျွန်မတို့တစ်သာက်မှာတော့
အိမ်မြှောင်တွေ ဒီလောက်များများကို တစ်ခါမှမတွေ့ဖူးပါဘူး။
ပိုပြီးထူးဆန်းတာက မီးကွက်ဆိုတာ ညုပိုင်းမှ ထွက်တယ်မဟုတ်
လားဆရာ့။ ဒါပေမဲ့ အဖေနဲ့စကားပြောနေတဲ့ မီးကွက်ကြီးကိုတော့
နဲ့ခင်းဘက်မှာ ဘာကြောင့်တွေ့ရလဲဆိုတာကို ကျွန်မတို့ စဉ်းစား
လို့ မရပါဘူး။ နာရီဝက်လောက်ကြာတော့ မီးကွက်ကြီးဟာ
အသံပြုပြီးတော့ မန်ကျည်းပင်ပေါ်ကနေ အရှေ့ဘက်ကို ပြန်သွား
တယ်။ အဖေကလည်း ‘သာဓု…သာဓု…သာဓု’ ဆိုပြီး သုံးကြိမ်
ခေါ်လိုက်တယ်။

ကျွန်မတို့လည်းအဖွဲ့ရဲ့အခြေအနေကိုအကဲခတ်ပြီး ကြည့်
နေကြတယ်။ အဖေကတော့ သူ့အခန်းထဲကို ပြန်မဝင်တော့ဘူး။
အခန်းတံ့ခါးကို အပြင်ကနေ သော့နဲ့ခတ်လိုက်တယ်။ ပြီးတော့
ကျွန်မတို့ညီအစ်မနှစ်ယောက်ကို ‘သမီးတို့ အဖေဒီဇို့ ဘုန်းကြီး
ငါးပါးကို ဆွမ်းကပ်ချင်တယ်။ အချိန်မီ မြန်မြန်စီစဉ်ပေးကြပါ
ကွယ်’လို့ ပြောပါတယ်။ ကျွန်မတို့လည်း ဈေးကိုသွားပြီး
ချက်ပြုတ်စရာရှိတာတွေကို ဝယ်ခြမ်းချက်ပြုတ်ကြပါတယ်။
ကျွန်မတို့ညီအစ်မနှစ်ယောက် တောက်တို့မည်ရ ခေါ်ခိုင်းနေတဲ့
‘ခြုံကူး’ဆိုတဲ့ ရေထမ်းသမားကို ဘုန်းကြီးကျောင်းလွှတ်ပြီး
ဘုန်းကြီးငါးပါး ပင့်ဆိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီနဲ့မှာပဲ

ဘုန်းကြီးငါးပါးကို ဆွမ်းကပ်လျှော့အိန်းလိုက်ရပါတယ်။ အဖော်
ကိုယ်တိုင်ပဲ ဘုန်းကြီးတွေကို ဆွမ်းကပ်ပါတယ်။ ဘုန်းကြီးတွေ
ကျောင်းပြန်ကြသွားတော့ အဖော် ကျွန်းမတို့ညီအစ်မနှစ်ယောက်
ကိုခေါ်ပြီး ‘သမီးတို့ အဖွဲ့ရဲ့ ကျွန်းမာရေးကတော့ သိပ်မကောင်း
တော့ဘူး။ တကယ်လို့ အဖော်သွားခဲ့ရင် အဖွဲ့အလောင်းကို
မီးမသြို့ဟုကြပါနဲ့။ အုတ်ရှုပဲသွင်းကြပါ။ အုတ်ရှုထိပ်နဲ့ ခြေရင်း
မှာ တစ်လက်မပတ်လည် အပေါက်လေး ဖောက်ပေးပါ’လို့
ပြောပါတယ်။

ကျွန်းမတို့ ညီအစ်မနှစ်ယောက်က အဖော်တော့ စိတ်ဓာတ်
ပြန်သွားပြီလို့ပဲ ထင်ကြပါတယ်။ အဲဒီအချိန်မှာ အိမ်အောက်ထပ်
ကနေ ‘မအိမ်မြဲနဲ့ မအိမ်စောင့် လာခဲ့ကြညီးဟေ့’လို့ ခေါ်သံကြား
တော့ ကျွန်းမတို့ညီအစ်မနှစ်ယောက်လည်း အိမ်အောက်ထပ်ကို
ပြေးဆင်းသွားကြပါတယ်။ အိမ်အောက်ထပ်ရောက်တော့ အိမ်
တံခါးဝမှာ အရှုံးကြီးတစ်ယောက်ကို တွေ့ရပါတယ်။ အဲဒီအရှုံး
ကြီးကို တွေ့လိုက်တော့ ကျွန်းမတို့ ညီအစ်မနှစ်ယောက်လည်း
ကြောက်လန့်ပြီး ‘အဖော်.. အဖော် လာပါညီး’လို့ အော်
ကြပါတယ်။ ဒါပေမဲ့ အဖော်တော့ အောက်ထပ်ကို ဆင်းမလာ
ပါဘူး။ အရှုံးကြီးက ကျွန်းမတို့ညီအစ်မနှစ်ယောက်မျက်နှာကို
တစ်လှည့်စီကြည့်ပြီးတော့ ‘ဟဲ့..အမြှာညီအစ်မ မသိသူကျော်
သွား သိသူဖော်စား လူကြီးတွေစကား မမေ့ကာနဲ့’လို့ ပြောပြီး
ပြန်ထွက်သွားပါတယ်။

အဲဒီအရူးကြီးကို ကျွန်မတို့အိမ်မဖြောမှာ အရင်တစ်ခါမှ
မမြင်ဖူးပါဘူး။ ပြီးတော့ ကျွန်မတို့ ညီအစ်မနှစ်ယောက်ရဲ့ နာမည်
ကိုလည်း ဒီအရူးကြီးက ဘာကြောင့်သိနေတာလဲဆိတာကိုလည်း
တွေးမရအောင်ပါဘဲ။ ဒါနဲ့ ကျွန်မတို့ညီအစ်မနှစ်ယောက်လည်း
အဖွဲ့ကို အကျိုးအကြောင်းပြောပြီမလို့ အိမ်ပေါ်ထပ်ကိုတက်သွား
တော့ အဖောာ ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်ပျော်နေပါ
တယ်။ ပထမတော့ ကျွန်မတို့က ‘အဖေ..အဖေ’လို့ အသံပေး
ပြီး နှီးကြည့်ကြပါသေးတယ်။ ဒါပေမဲ့ နှီးမလာတာနဲ့ လက်ကို
ကိုင်ပြီး လှပ်နှီးကြပါတယ်။ နောက်ဆုံး နှီးလို့မရတာနဲ့ စိတ်ထဲ
မှာ သက်မကင်းဖြစ်လာကြပါတယ်။

ဒါနဲ့ ကျွန်မတို့လည်း ‘ခြံကူး’ ကိုခေါ်ပြီး ဆရာဝန်ဆီ
လွတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အိမ်နဲ့နားချင်းတွေလည်း
ရောက်လာကြပါတယ်။ အိမ်နဲ့နားချင်းတွေကတော့ နှင်တို့ အဖေ
အသက်မရှိတော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့
ညီအစ်မနှစ်ယောက်က မယုံသေးပါဘူး။ ခဏာကြာတော့
ဆရာဝန်ရောက်လာပြီး စမ်းသပ်ကြည့်ပါတယ်။ ဆရာဝန်က
နှလုံးရောဂါနဲ့ ဆုံးသွားပြီလို့ ပြောမှပဲ ယုံပါတော့တယ်။ ဒါနဲ့
ကျွန်မတို့လည်း အဖွဲ့အလောင်းကို မိုးမသြို့ဟဲ ရှာသွင်းမြှုပ်
နှံလိုက်ကြပါတယ်။ အဖေမှာသွားတဲ့အတိုင်း အုတ်ရူတိပ်နဲ့
ခြေရင်းမှာ အပေါက်လေးတစ်ပေါက်စီ ဖောက်ပေးပါတယ်။
ဘာ အဓိပ္ပာယ်မှန်းတော့ မသိပါဘူး။ အဖေဆုံးသွားတဲ့အချိန်က

စပြီး အဖော်သွားတဲ့ အခန်းကို တစ်ခါမှ ဖွင့်မကြည့်မိခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခန်းကိုဖွင့်ကြည့်ရင် အဖွဲ့ကိုသတိရပြီး ငိုမိမှာစိုးလို့ပါပဲ။ တစ်ခါတစ်ခါတော့ အခန်းထဲကလမ်းလျှောက်သံတို့ ချောင်းသံတို့ကို ကြားရပါတယ်။ ကျွန်ုင်မတို့က အဖော်ကျွန်ုင်မလွှတ်သေးဘူးလို့ ထင်နေကြပါတယ်။

ပြီးခဲ့တဲ့ လကတော့ ကျွန်ုင်မတို့ညီအစ်မနှစ်ယောက် ပျော်းပျော်းရှိတာနဲ့ ဟိုအကြောင်းဒီအကြောင်း ထိုင်စကားပြောရင်း ဆရာဂဲ ဖောင်အကြောင်းကို ရောက်သွားပါတယ်။ ‘တို့ညီအစ်မနှစ်ယောက်ကိုတော့ ဆရာမင်းသိခဲ့က ဒီနှစ်တဲ့မှာ မိဘရဲ့အမွှာ အနှစ်ရကိုနဲ့ရှိတယ်လို့ သေချာပေါက်ဟောထားတာပဲ။ အဖော်သွားသွားအခန်းထဲမှာ အဖိုးတန်ပစ္စည်းတွေများ ထားသွားသလားမသိဘူး။ တို့ကိုပြောဖို့ အချိန်မရလိုက်လိုနဲ့ တူတယ်’လို့ ကျွန်ုင်မတို့ညီအစ်မနှစ်ယောက် စဉ်းစားကြည့်ကြတယ်။

အဲဒီအချိန်မှာ ရေထမ်းသမားခြံကူးရောက်လာတာနဲ့ အခန်းသင့်ဖြစ်သွားတယ်။ အခန်းသော့ကို ရှာမတွေ့တော့တာနဲ့ သော့ခလောက်ကို ဖွင့်ဖို့ ‘ခြံကူး’ကိုပဲ အကူးအညီတောင်းရတယ်။ ‘ခြံကူး’က သော့ခလောက်ကို ရိုက်ဖျက်ပြီး ဖွင့်ပေးပါတယ်။ အခန်းတံ့ခါးပွင့်သွားတော့ အခန်းထဲကို ကျွန်ုင်မတို့နှစ်ယောက်ဝင်ကြည့်ကြပါတယ်။ အဖွဲ့အခန်းထဲမှာ ကျွန်ုင်းသေတွောကြီးတစ်လုံးကလွှဲလို့ ပစ္စည်းဆိုလို့ ဘာမှုမရှိတော့ဘူး။ အိပ်ရာ၊ ခြင်ထောင်၊ ခုတင်တွေနဲ့ ငါမအိပ်ချင်ဘူး။ အက်ဗျိုအဝတ်အစားတွေ

လည်း အထူးအတွေ့မလိုဘူး။ အပြင်ကို ထုတ်ထားလိုက်ဆိုလို့ အဖေက ပြောတာနဲ့ အပြင်မှာထုတ်ထားပေးတာကတော့ ကာပါ ပြီ။ ဒါပေမဲ့ အခန်းထဲမှာ အဖေ အဆိုရတ်ထိုးတဲ့ ဟားဖို့ကြီးရယ်၊ လုံကွဲလုံဟောင်းတွေမရှိတော့တာကတော့ အံ့သွေရာသိပ်ကောင်း နေတယ်။ ဒါနဲ့ သော့ခတ်ထားတဲ့ ကျွန်းသေတွာကြီးကိုလည်း ‘ခြံကူး’ကို သော့ခလောက်ဖျက်ခိုင်းပြီး ဖွင့်ကြည့်ကြပါတယ်။

အဲဒီကျွန်းသေတွာကြီးထဲမှာ အဖိုးတန်ပစ္စည်းဆိုလို့ ဘာမှ မတွေ့ရပါဘူး။ အဆိုရတ်အကြောင်းတွေမှတ်ထားတဲ့ မှတ်စုစာအုပ် တစ်အုပ်ရယ်၊ ပြောတွေထည့်ထားတဲ့ ပုလင်းလေးတစ်လုံးရယ်ပဲ တွေ့ပါတယ်။ ပထမတော့ ကိုယ့်အဖေရဲ့ပစ္စည်းဆိုပြီး အမှတ်တရ သိမ်းဆည်းဖို့ပါပဲ။ ဒါပေမဲ့ ရေထမ်းသမားခြံကူးက ‘သူ အဆိုရတ် အကြောင်း လေ့လာချင်လို့ သူ့ကိုပေးစို့’ အတင်းတောင်းနေတာနဲ့ သူ့ကိုပဲ ပေးလိုက်တယ်။ အဲဒီခြံကူးဟာ လွန်ခဲ့တဲ့ငါးနှစ်လောက် ကတည်းက ကျွန်းမတို့ရပ်ကွက်ထဲကိုရောက်လာပြီး အီမ်တွေကို ရေထမ်းရောင်းတယ်။ ဉာဘက်မှာတော့ ကင်းတဲ့မှာအိပ်တယ်။ အီမ်မဲ့ယာမဲ့ တစ်ကောင်ကြွက်တစ်ယောက်ပဲ။ စိတ်သဘောထား ကောင်းပြီး ရိုးရိုးသားသားနေတော့ တစ်ရပ်ကွက်လုံးက သူ့ကို တောက်တို့မည်ရခေါ်ခိုင်းပြီး ကျွေးမွှေးပေးကမ်းကြတယ်။

သူ့အသက်က ငွေ လောက်ရှိမယ်ထင်တယ်။ ဥပမာဏပ် ကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ။ ရေထမ်းသမားဆိုပေမဲ့ ဗဟိုသုတေသနတော့ တော်တော်စုံပုံရပါတယ်။ လူနှင့်လူဖျင်းတစ်ယောက်တော့

မဟုတ်ပါဘူး။ ဒါနဲ့ အဲဒီကိုခြံကူးဟာ အဖေထားခဲ့တဲ့ မှတ်စုစာအပ်နဲ့ ပြောပုလင်းလေးကိုရတာနဲ့ ရွှေရသလို ထခုန်လိုက်တာ မပြောပါနဲ့တော့။ ကျွန်ုံးမတို့ညီအစ်မနှစ်ယောက်ကတော့ ‘သူလည်း အရှိရတ်ရူး’ပဲလို့ ပြောလိုက်ကြသေးတယ်။

ကိုခြံကူးဟာ အဲဒီအချိန်ကစပြီး ကျွန်ုံးမတို့ကို နှုတ်ဆက်ပြီးထွက်သွားလိုက်တာ ဒီနေ့အထိ ပေါ်မလာတော့ဘူး။ အိမ်မဲမြို့မှာလည်း မတွေ့ရတော့ဘူး။ ထူးဆန်းတာက အဲဒီနွောမှာ အဖေသေခါနီးမှာလာသွားတဲ့ အရှုံးကြီးဟာ အိမ်ပေါက်ဝကိုရောက်လာပြီး ကျွန်ုံးမတို့ညီအစ်မနှစ်ယောက်ကို ‘ဟဲ့ကောင်မတွေ မသိသူကျော်သွား သိသူဖော်စား လူကြီးစကား အလကားမဟုတ်ဘူး’လို့ ပြောပါတယ်။ ဒါနဲ့ ကျွန်ုံးမတို့လည်း ကြောက်တာနဲ့ သူကို မောင်းထုတ်လိုက်ကြတယ်။ အရှုံးကြီးကတော့ ဖော်စားတဲ့ကောင်စာက်ကို လိုက်မယ် လိုက်မယ်ပြောပြီး ပြန်ထွက်သွားပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ ကျွန်ုံးမတို့ညီအစ်မနှစ်ယောက်ဟာ ဆရာမင်းသိခို့ရဲ့ပော့ချက်ကို ပြန်ပြီးစဉ်းစားကြတယ်။ ဒီနှစ်ထဲမှာ မိဘရဲ့အဓမ္မအနှစ်ရမယ်။ ဒါပေမဲ့ မခံစားလိုက်ရဘူးဆိုတဲ့ အချက်ပါပဲ။ အဖေထားခဲ့တဲ့ မှတ်စုစာအပ်နဲ့ ပြောထည့်တဲ့ပုလင်းလေးကို တွေးကြည့်မိတယ်။ အဖိုးထိုက်အဖိုးတန်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေထမ်းသမားခြံကူးက ဒီပစ္စည်းတွေကိုရတာနဲ့ ရွှေရသလို ထခုန်တာကို တွေးကြည့်မိတော့ ကျွန်ုံးမတို့ မစဉ်းစားတတ်အောင်ဖြစ်လာတယ်။ ဒါကြောင့် ဆရာ့ဆီကို အကျိုးအကြောင်းအစုံ

အလင်စာရေးလိုက်ခြင်းဖြစ်ပါတယ်။ အဖေထားခဲ့တဲ့မှတ်စုစာအုပ်နဲ့ ပြာပုလင်းလေးက တော်တော်ပဲ အဖိုးတန်လိုလား။ အဲဒီပစ္စည်းတွေက အဖိုးတန်တယ်ဆိုရင်တော့ ဆရာဟောချက် သွေးထွက်အောင် မှန်နေပြီဆိုတာကို စာရေးလိုက်ပါတယ်။

လေးစားစွာဖြင့်
မအိမ်မြဲ၊ မအိမ်စွောင့်
အိမ်မဲမြို့



ကျွန်ုပ်သည် အထက်စာကိုဖတ်ရှုပြီးသောအခါ့်မူ ‘အမြား ညီအစ်မရေ...မင်းတို့အဖေထားခဲ့တဲ့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုး ရှိတဲ့ ပစ္စည်းကတော့ ကိုခြံကူးလက်ထဲကို ရောက်သွားပြီ’ လို့။ အားမလိုအားမရဖြစ်ကာ ညည်းတွားလိုက်မိလေတော့သတည်း။

(မှတ်ချက်။ ။ မဟုသုတနည်းပါးခြင်းသည်ကား လောက်လောကုတ္ထာရာနှစ်ဖြာသော အကျိုးများကို ယုတ်လျှောစေတတ်သောအကြောင်းတရားများအနက် တစ်ရှုတောာ့ အကြောင်းတရားဖြစ်ပေသည်)



သဇ္ဇာသတ္တာ ကမ္မသကာ
မင်းသီရိ





လောဘ်မြိုးစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၉၃၉၁၉

မှတိုးကြီးမိုးသီးနှင့် စိတ်စွမ်းအင်

ကျွန်ုပ်သည် မော်လမြိုင်မြို့သို့ သွားရောက်ကာ အတော်
အတန်ကျယ်ပြန်သားနားသော တိုက်ခန်းတစ်ခန်းကို ရှားရမ်းခဲ့လေ
သည်။

ကျွန်ုပ်ထံသို့ လက္ခဏာပညာကို စိတ်ဝင်စားသဖြင့်
လာရောက်မေးမြန်းသော သူများ အတော်အတန်ရှိပေ၏။ အချို့မှာ
လည်း လက္ခဏာမေးမြန်းသည်ထက် လက္ခဏာပါ အရေး
အကြောင်းများကို ငြင်းတို့ ဖတ်ဖူးသော၊ မေးမြန်းသော လက္ခဏာ
စာအုပ်ပါ အချက်အလက်များနှင့် လာရောက် ညီနှင့်ဆွေးနွေးသူ
များလည်း ရှိပေသည်။

ကျွန်ုပ်သည် တစ်နေ့တာအချိန်ကို လက္ခဏာဖတ်ခြင်း
အလုပ်ဖြင့်သာ ကုန်လွန်ခဲ့ရပေသည်။ ဉာဏ်များ၏မူ နေ့ခင်း
က ဟောခဲ့ ပြောခဲ့သော ဟောပြောချက်များကို ပြန်လည်
သုံးသပ်ခြင်း၊ မှတ်တမ်းမှတ်ရာ ပြုလုပ်ခြင်း စသည်များဖြင့်သာ
အချိန်ကုန်လွန်ခဲ့ရပေသည်။

ဉာဏ်များ၏အချိန်တွင် ဉာဏ်ကို စားရ၏။ ဉာဏ်စားပြီးသော
အခါ၌ ကျွန်ုပ်၏လက္ခဏာဆိုင်ရွှေတွင် ပက်လက်ကုလားထိုင်
လေးချကာ ထိုပက်လက်ကုလားထိုင်ပေါ်၌ အငြိမ့်သားထိုင်၍
ဆေးတံကို ဆေးဖြည့်ကာ ဆေးတံကိုဖြာရင်း အားလပ်၌မြှင့်းချမ်း
ခြင်းအရသာကို ခံစားရလေတော့၏။

ဤသို့နေလာခဲ့ရာ တစ်လခန့်ကြာသောအခါ၌ ထို
အားလပ်၌မြှင့်းချမ်းသော အချိန်များတွင် စကားစမြည်ပြောရန်
အတွက် မိတ်ဆွေကောင်းတစ်ယောက်ကို ရရှိခဲ့လေသည်။ ထို
မိတ်ဆွေကောင်း၏ အမည်မှာ ‘ဦးမိုးသီး’ဟူ၍ ဖြစ်လေသည်။
ငှုံး ဦးမိုးသီးသည် အသက် ၅၀ ကျော်ခန့် ရှိပြီဖြစ်၏။ အရပ်
၆ ပေခန့် ရှိ၏။ ငှုံး၏အသားအရောင်မှာ ပုန်းရည်ကြီးရောင်နှင့်
တူ၏။ ငှုံး၏ ရင်အုပ်သည် ကျယ်၏။ လက်မောင်းအိုးသည်
တုတ္ထခိုင်၏။ ငှုံး၏ ဘိုင်ဆက်ခေါ် လက်မောင်းကြွက်သားသည်
လည်း တောင့်တင်းလှပေ၏။ လက်ဖျုံမှာ အရင်းကြီး၍ အဖျားရှား
၏။ သို့ရာတွင် ငှုံး၏ လက်ချောင်းများမှာမူ ခပ်သွယ်သွယ်ရှိ
လေ၏။ ထိုသို့ကြံ့ခိုင်ခြင်းနှင့်အတူ သွယ်လျှောင်းဖြစ်၏။

င်း၏ ရင်အုပ်သည် ကျယ်သည်ဟုဆိုခဲ့ပြီးဖြစ်၏။ သို့ရာ
တွင် င်း၏ခါးမှာမူ သေးလှ၏။ ထို့ကြောင့် ဦးမိုးသည် ကိုယ်
ကာယကို အချိုးကျအောင် လေ့ကျင့်ထားခြင်း ဖြစ်သည်။

ဦးမိုးသည် ဆံပင်အရှည်ထားပြီး သျောင်တစောင်းထိုး
တတ်သည်ဖြစ်ရာ င်း၏ ကိုယ်ကာယတောင့်တင်းခြင်းနှင့် င်း
၏သျောင်တို့သည် လိုက်ဖက်လှပေ၏။

ဦးမိုးကိုကြည့်ရသည့်မှာ မြန်မာလူမျိုးဖြစ်ရသည့်အတွက်
အကျအနေရှိယဉ်ဟန် ရှိလေ၏။ ဦးမိုး၏ အသက်မွေးဝမ်း
ကျောင်းအလုပ်မှာလည်း မူဆိုးဖြစ်လေ၏။ ဦးမိုးသည် ကျွန်ုပ်ထဲ
သို့ ညတိုင်းလာရောက်၍ စကားစမြည်ပြောလေ၏။ ဦးမိုးသည်
လည်း ကျွန်ုပ်ကဲ့သို့ပင် ဆေးတံသမား ဖြစ်လေ၏။ သို့ရာတွင်
ကျွန်ုပ်က ဆေးတံအကောက်ကို နှစ်သက်၍ ဦးမိုးက ဆေးတံ
အဖြောင့်ကို နှစ်သက်၏။

ကျွန်ုပ်နှင့် ဦးမိုးတို့သည် ဆေးတံတစ်ဆုံးဖုံးဖြောက်
စကားပြောကြလေသည်။ ဦးမိုးပြောသော အလှည့်၌ ကျွန်ုပ်သည်
ဆေးတံဖွား၍ နားထောင်၏။ ထို့အတူ ကျွန်ုပ်ပြောသော အလှည့်၌
ဦးမိုးက ဆေးတံခဲ့၍ နားထောင်၏။ တစ်ခါတွင် ကျွန်ုပ်က...

“ဦးမိုးရယ်။ ခင်ဗျားက မူဆိုးကြီးအဖြစ်နဲ့ တို့ရွှေ့နေတွေ
ကို သတ်ဖြတ်နေရတာ ကျူပ်ဖြင့် ခင်ဗျားအစား တုန်လှပ်မိ
တယ်ဗျာ”

ဟု ပြောလိုက်ရာ ဦးမိုးက...

“ဘာကိုတုန်လှပ်တာလဲဗျာ။ တိရစ္ဆာန်တွေက ရန်မူမှာကို
တုန်လှပ်တယ်လို့ပြောတာလား။ တိရစ္ဆာန်တွေကို သတ်ဖြတ်နေရ^၅
တဲ့အထွက် အဲဒီလုပ်ငန်းဟာ စက်ဆုပ်ဖွယ်လုပ်ငန်းဖြစ်လို့မို့ တုန်
လှပ်တယ်လို့ ဆိုချင်တာလား။ ရှင်းရှင်းလုပ်စမ်းပါဗျာ”

ဟု ပြန်မေးလေ၏။

“ကျူးပ်ဆိုချင်တာကတော့ ဒုတိယစကားပဲဗျာ။ ခင်ဗျား
အလုပ်ကြီးဟာ စုံရှာစက်ဆုပ်ဖို့ကောင်းတယ်လို့ပြောရမှာ အားနာ
လို့ မပြောတာဗျာ။ တကယ်တော့ ခင်ဗျားအလုပ်ဟာ မစွဲပါ
ဘူးဗျာ”

ဟု ကျွန်ုပ်က အားမနာတမ်းပြောလိုက်လေ၏။ ထိုအခါ
ညီးမိုးက...

“ခေတ်မိတဲ့ လူတော်တော်ဗျားများဟာ သူတစ်ပါးရဲ့
အသက်မွေးဝမ်းကျောင်းအလုပ်ကို အပြစ်တင်လေ့ မရှိဘူးဗျာ။
ထားပါတော့လေး။ ခင်ဗျားက ရင်းနှီးတဲ့သဘောနဲ့ ပြောတာကိုး။
ဒါပေမဲ့ ကျူးပ်လုပ်ငန်းကိုတော့ ကျူးပ်က အတော်မွန်မြှုတ်တယ်လို့
ထင်နေတာဗျာ။ လူတော်တော်ဗျားများဟာ ကိုယ့်အသက်ကို
ချောင်ချောင်လေး မွေးနေကြရတယ်။ အန္တရာယ်မရှိတဲ့အလုပ်တွေ
ရွှေးပြီး လုပ်နေကြတယ်။ ကျူးပ်က အဲဒီလို့ မလုပ်ချင်ဘူး။
အခက်အခဲတွေနဲ့ စွန်စားပြီးမှ ကျူးပ်ရဲ့ အသက်ကို မွေးချင်တယ်။
သူ့အသက်၊ ကိုယ့်အသက်လုပြီးရှာရတဲ့ ထမင်းကိုမှ စားချင်

တယ်။ အဲဒီထမင်းမှ ကျူပ်အဖို့ မြိုန်တယ်လို့ထင်တာကိုးပျု။ လက်နဲ့ တစ်ချက်ပုတ်မိရုံနဲ့ မျက်နှာတွေ ဆုတ်၊ အုပါပွင့်ထွက်သွားနိုင်တဲ့ ဝက်ဝံရဲလက်နှစ်ဖက်ကြားထဲမှာ ဝင်ပြီး ဝက်ဝံရဲနဲ့ရှိုးရှိုး တွေ ကျိုးအောင် ကျူပ်ရဲ့လက်သီးနှံထိုးပြီး ဝက်ဝံကို အသေသတ်ခဲ့ပြီး သူအသားကို ရွေးမှာ ရောင်းတယ်။ သူအရေကိုဆုတ်ပြီး အိမ်ရာခင်းလုပ်ပြီး အိမ်တယ်။ အဲဒီလိုပဲ ကျားသစ်နဲ့ သတ်ခဲ့ရတာ တွေ၊ ကျားနဲ့ သတ်ခဲ့ရတာတွေ အများကြီးပဲပျု။ အဲဒီလို ရှာပြီး စားရတဲ့ ထမင်းကို ပိုပြီး မြိုန်တယ်လို့ ထင်တယ်ပျု။ ဒါပေမဲ့ အဲဒီအလုပ်တွေက စက်ဆုပ်ရွှေရာစရာကောင်းတဲ့ အလုပ်တွေလို့ ကျူပ်ကိုယ်တိုင် တစ်ခါမှမယူဆခဲ့မိဘူး။ ကျူပ်သတ်ခဲ့တဲ့ ဝက်ဝံကြီးနဲ့ပဲဖြစ်ဖြစ်၊ ကျားသစ်နဲ့ပဲဖြစ်ဖြစ်၊ ကျားကြီးနဲ့ပဲဖြစ်ဖြစ် တစ်ခါမှ ကျူပ်နဲ့သူတို့ဟာ ရန်ဖြစ်ခဲ့ဖူးတယ်လို့ မရှိခဲ့ဖူးပါဘူး။ သူတို့ဟာ ကျူပ်ရဲ့ ရန်သူတွေလည်း မဟုတ်ဘူး။ ဒါကြောင့် သူတို့အပေါ် ကျူပ်အနေနဲ့ အိမြို့အမှတ်တွေလည်း မထားခဲ့ပါဘူး။ သတ်စရာရှိလို့ သတ်လိုက်တာပါပဲ။ အဲဒီအပေါ်မှာ ကျူပ်အယူက ရှင်းပါတယ်။ တစ်ခုတော့ ရှိတာပေါ့ပျာာ။ ရန်ဖြစ်ဖူးမယ်။ စီးပွားလုပ်ဖက် ဖြစ်ခဲ့ဖူးမယ်။ ရည်းစားလုဘက် ဖြစ်ခဲ့ဖူးမယ်။ အဲဒီအပေါ်မှာ အိမြို့အမှတ်တွေ ထားခဲ့ဖူးမယ်။ ပြီးတော့မှ အခွင့်ကောင်း ရလို့သတ်တယ်ဆိုရင်တော့ အဲဒီဟာ မကောင်းမှုပဲပျု။ ကျူပ်က ဒီလိုမဟုတ်ဘူး။ တောထဲမှာ ဟင်းရွက်ချိုး သွားတဲ့



လူဟာ သူလိုချင်တဲ့ ဟင်းရွက်ကိုတွေ့လို့ ချိုးလာသလို ကျူပ်က
လည်း ကျူပ်လိုချင်တဲ့ သားကောင်ကိုတွေ့ရင် ပစ်ခတ်ဖမ်းဆီးခဲ့
တာပါပဲ။ ဒုံးထက်ပိုပြီး ဘာမှုမထူးပါဘူး”

ဟု ပြောလေ၏။

ကျွန်ုပ်၏မိတ်ဆွေ မှဆိုးကြီးဦးမိုးသည် ငှုံး၏ အသက်
မွေးဝမ်းကော်းအလုပ်ကို အမွမ်းတင်၍ ပြောဆိုနေသည်ဟုသာ
ကျွန်ုပ်အနေနှင့် ယူဆမိတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် ထို့
အကြောင်းအရာများကို ဆက်လက်ဆွေးနွေးပြောဆိုခြင်းမပြုတော့
ဘဲ စကားလမ်းကြောင်းကိုလည်း လွှဲပစ်လိုက်သည်။ ထို့ကြောင့်
ကျွန်ုပ်က...

“ဦးမိုးရယ်။ ဒါတွေ ထားလိုက်ပါတော့များ ခင်ဗျား
တော်တောင်တဲ့ကို ဇွဲရောသူရော ဒီလောက်တောင် သွားနေရ^၁
တာ တစ္ဆေးသရဲအခြားကိုခံရတယ်လို့ ရှိဖူးပါသလားများ”

ဟု မေးလိုက်လေ၏။

ကျွန်ုပ်သည် သရဲတစ္ဆေးကို ယုံကြည်၍ မဟုတ်။ တမင်
တကာ စကားလမ်းကြောင်းပြောင်းပစ်လို၍ဖြစ်၏။ ထိုအခါ ငှုံး
ဦးမိုးက...

“ကျူပ်အနေနဲ့တော့ တစ္ဆေးသရဲအခြားကိုခံရတယ်လို့
တော့ ရှိဖူးပေါင်းများ။ ဒါပေမဲ့ တော်ပစ်သွားရင်း တော်ခေါင်းသမီး
လေး သရဲပူးတာ တွေ့ဖူးလေရဲ့။ ပြောတာကတော့ သရဲပူးတာပဲ။

ဒါပေမဲ့ မိန်းကလေးဆိုတော့ သွေးလေချောက်ချားတာလည်း
ဖြစ်နိုင်တာပဲ”

ဟု ပြောလေ၏။ ထို့ကြောင့် ကျူးမှုပ်က...

“နှေးဖမ်းတာတွေ၊ သွေးလေချောက်ချားတာတွေ မပြော
နဲ့တော့များ။ သရဲပူးတာပဲ ပြောပါ။ ခင်ဗျားမယုံပေမဲ့ ကျူးမှုပ်က
ယုံတယ်”

ဟု ဇွတ်အတင်းပြောခိုင်းလေ၏။ ထိုအခါ ဦးမိုးက...

“ရှိုးမတော့စပ်မှာမျှ။ တောခေါင်းကြီးနာမည်က ဦးသာ
ဒင်တဲ့။ သူ့သမီးလေးနာမည်က မယ်လှတဲ့။ တို့တို့ပြောရရင်
သရဲပူးရောဂါဆိုပါတော့များ။ အဲဒီမှာ တောခေါင်းဦးသာဒင်ကြီးက
‘ငါသမီးကိုယ်ထဲမှာ ဝင်ပူးနေတာ ဘယ်သူလဲ’လို့ ခပ်ငါ်ကို
ငါ်ငါ်လေသံနဲ့ မေးလိုက်တယ်။ အဲဒီမှာ မယ်လှကိုဝင်ပူးနေတဲ့
သရဲက ‘ကျူးပွာစွာနဲ့ပဲ။ ကျူးကို ငါးကြော်နဲ့ ထမင်းကျွေးရ^၅
မယ်။ မကျွေးရင် ခင်ဗျားသမီးရဲ့အသက်ကို နှုတ်သွားရမယ်’
လို့ ပြောတော့တာကိုး။ အဲဒီတော့ တောခေါင်းဦးသာဒင်ကြီးက
‘သို့...ငါးကြော်စားချင်လို့ ဟုတ်လား။ သရဲရေ မင်းကိုကျွေး
ဖို့နေ့သာသာ ငါတောင် ငါးကြော်မစားရတာ သုံးနှစ်ရှို့ပြီ။
ခပ်ချောင်ချောင်နဲ့ ငါးကြော်စားရမယ့်နေရာရှိရင် ငါ့ကိုလည်းပြော
ပါ။ မင်းလို့ သရဲပဲဖြစ်ရဖြစ်ရ ဖြစ်ချင်စမ်းပါဘီ’လို့ ပြောလိုက်
တယ်။ အဲဒီအခါမှာ ပူးကပ်နေတဲ့ သရဲက အတော်စိတ်ညွှန်သွား

ပုံရပြီး သူ့ပါးကို သူ့လက်နဲ့ တဖြန်းဖြန်းရှိက်တော့တာပဲ။ အဲဒီလို ရှိက်ပြီးတော့ သရဲက ဘာပြောသလဲဆိုတော့ ‘ကျူပ် မိုက်တယ်။ ကျူပ်မိုက်တယ်။ ကျူပ်ဆရာ သရဲကြီးက အတန်တန်မှာပါတယ်။ တို့သရဲထက် ငတ်တဲ့ကောင်တွေဆီ ဘယ်တော့မှုဝင်မပူးနဲ့ဆိုတာ။ ကျူပ်က ဝင်ပြီး ပူးမိတာကိုး။ ထားပါတော့လေ။ ငါးကြော်မကြွေး ရင်လည်း နေပါ။ ငွေအစိတ်လောက်တော့ ပေးပါ။ မပေးရင် တော့ ခင်ဗျားသမီးအသက်ကို နှုတ်သွားရမှာပဲ’လို့ ပြောပြန် တယ်။ အဲဒီတစ်ခါမှာတော့ တောခေါင်းကြီးဦးသာဒင်ကြီးက ‘စောစောကအထိ ရဲအရေးမပိုင်သေးဘူး။ အခုတော့ ငွေညှစ်မှာ မြိမ်းခြောက်မှုနဲ့ အမှုဖွင့်လို့ ရပြီ။ ဒီအမှုဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ် ကျိန်းတယ် သရဲရဲ့’လို့ ပြောလိုက်တယ်။ အဲဒီအခါမှာ သရဲက သူ့ပါးကို သူ့လက်ဝါနဲ့ တဖြန်းဖြန်းရှိက်ပြန် တယ်။ ‘ကျူပ်မှားတယ်။ သိပ်ကို မှားတယ်။ ကျူပ်ဆရာ သရဲကြီးက အတန်တန် မှာလိုက်ပါတယ်။ ဥပဒေနားလည်တဲ့ အိမ်ကို ဝင်ပြီး မပူးနဲ့ဆိုတာကို ကျူပ်က ဝင်ပြီး ပူးမိတာကိုး။ ကဲ... ကျူပ်သွားမယ်။ စိတ်မဆိုးပါနဲ့’လို့ဆိုပြီး သရဲတွက်သွား တော့တာပဲ”

ဟု ထူးဆန်းသော သရဲပူးခြင်းအကြောင်းကို ပြောပြလိုက် ရာ ကျွန်ုပ်သည် ငှင်း၏ သရဲပုံပြင်ကို မမော်က်သည့်အပြင် ‘တဟားဟား’ရယ်ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က...

“ဦးမိုးရယ် ခင်ဗျားဟာကလည်း ဟုတ်ရဲ့လားဗျာ”

ဝန္တာရိပေါင်ချုပ် အမှတ် (၃) ၁၂

ဟု ပြောလိုက်ရာ မှဆိုးကြီးညီးမိုးက...

“ကျူပ်တွေဖူးတာ ကျူပ်ပြောတာပဲ။ အစကတည်းက ကျူပ် စကားခံထားတယ်လေ။ သွေးလေ ချောက်ချားတာလား။ ငန်းဖမ်းပြီး ကယောင်ကတမ်းဖြစ်တာလား မသိဘူးလို့”

ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ဦးမိုး၏ စကားလမ်းကြောင်း ပြောင်းရန် သရဲပုံပြင်ကြောင့် စကားစလည်း ပြတ်၍ သွားလေ၏။

ထို့ကြောင့် ကျွန်ုပ်က...

“နေပါညီး ဦးမိုးရဲ့။ တိရစ္ဆာန်တွေက သူတို့၏သားကောင် ကို သူတို့ညီးပြီး ဖမ်းယူစားသောက် နိုင်တယ် ဆိုတာ အဟုတ်ပဲလား ဗျာ”

ဟု မေးလိုက်လေ၏။

“တိရစ္ဆာန်မှာ တိရစ္ဆာန်သံလိုက်ဓာတ်တစ်မျိုးရှိတယ်ဗျာ။ ပြီးတော့ တိရစ္ဆာန်တွေမှာ သဘာဝက ပေးထားတဲ့ ညီးနိုင်စွမ်းရည် လည်း ရှိတယ်ဗျာ။ စာကလေးဟာ ကြောင်ရဲ့မျက်လုံးနဲ့ မဆိုင်မိ မချင်း လွှတ်အောင် ပုံနိုင်ပါတယ်ဗျာ။ ဒါပေမဲ့ မျက်လုံးချင်းဆုံးမိ ရင်တော့ စာကလေးဟာ ကြောင့်ရဲ့ အညီးခံရပြီး မပုံနိုင်တော့ဘူး ဗျာ”

ဟု မှဆိုးကြီးက ပြောလိုက်လေ၏။

“အင်း... ခင်ဗျားတို့မှဆိုးတွေကရော အဲဒီတိရစ္ဆာန်တွေနဲ့ ရင်ဆိုင်မိတဲ့အခါမှာ ဘယ်လိုလုပ်ကြမှာတုံး”

ဟု ကျွန်ုပ်က မေးလိုက်ရာ မှဆိုးကြီးညီးမိုးက သူ၏
ဆေးတံ့မှ ဆေးကြွင်းဆေးကျွန်ုပ္ပါယားကို ခေါက်ချေရင်း...

“လူမှာလည်း သံလိုက်ဓာတ်ရှိတာကိုး မိတ်ဆွေရ”

ဟု ပြောလိုက်လေ၏။ ထို့နောက် ငှင်းအေးတံ့အိုး
တွင်း ဆေးအသစ်ထည့်၍ ထပ်မံရှိက်ဖွာစဉ်၌မှာပင် ကျွန်ုပ်အခန်း
၏ တစ်ခန်းကျော်မှ ကြောင်လေးတစ်ကောင်သည် ကျွန်ုပ်တို့အန်း
သို့ ရောက်ရှိလာပြီးလျှင် မှဆိုးကြီးညီးအား မေ့ကြည့်ပြီး
‘ညာင်’ဟု အော်လိုက်လေ၏။

မှဆိုးကြီးညီးမိုးလည်း ကြောင်လေးအား ပြန်၍ကြည့်လိုက်
လေ၏။ ကြောင်ကလေး၏ မျက်လုံးသည် ရွှေလျားခြင်းမရှိဘဲ
ြိမ်၍ဖော်လေ၏။ ထို့နောက် တဖြည့်ဖြည့်ချင်း ဝေး၍ မေးစွေကို
ကြမ်းပြင်၌ကပ်ကာ မျက်စိမ့်တံ့သွားလေတော့၏။

ကျွန်ုပ်၏စိတ်၌ ဦးမိုးဆိုသည့် လူကြီးသည် ကျွန်ုပ်အား
အစွမ်းပြလိုက်သည်ထင်မှတ်ကာ မချင့်မရဲဖြစ်သွားလေတော့၏။
ထို့နောက်...

“ကြောင်မို့လို့ ရတာပေါ့ဗျာ။ ခွေးဆိုရင် ဒီလူကြီး
လုပ်လို့ရမှာ မဟုတ်ပါဘူး”

ဟု ကျွန်ုပ်၏စိတ်၌ တွေးထင်မိလေတော့၏။ ထိုအခါန်၌
မှာပင် အိမ်အပြင်ဘက်မှ ခွေးတစ်ကောင်ဝ်လာလေတော့၏။
ထိုအခါ ဦးမိုးက ‘တက်’တစ်ချက်ခေါက်လိုက်ရာ ထိုခွေးသည်
ဦးမိုးအား မေ့၍ကြည့်လိုက်လေ၏။

ထိုနောက် ခွေးသည် ရှုံးသို့တိုးမလာဘဲ ရပ်၍ဖော်လေ၏။
ခွေး၏မျက်လုံးများသည် ြိမ်၍သွားလေ၏။ ထိုအခါ ကျွန်ုပ်က..

“ဦးမိုးရယ်။ ခင်ဗျား အဲဒီဥစ္စတွေက တမင်တကာ
လေ့ကျင့်ထားတာလား။ မွေးကတည်းက ပါလာတာလား”

ဟုမေးလိုက်လေ၏။

“အဲဒီစွမ်းရည်ဟာ လူမှာ မွေးရာပါပဲဗျာ။ ဒါပေမဲ့
လေ့ကျင့်မှ အသုံးချလို့ရတာမျိုးဗျာ”

ဟု ဦးမိုးက ပြောလေတွေ့၏။

“အဲဒီလိုဆိုရင် လေ့ကျင့်နည်းလေး မပြောနိုင်ဘူးလား
ခင်ဗျာ”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဦးမိုးက...

“အကောင်းဆုံး လေ့ကျင့်နည်းကတော့ မိမိနာမည်ကို
အိုလိုပိုက္န်းသချ်နည်းနဲ့ ကိုန်းဖွဲ့ဖြီး စပြီးကျင့်ရမယ့် ရက်ကို
ရှာရတယ်ဗျာ”

ဟု ပြောလိုက်လေ၏။

“မိမိနာမည်ကို အိုလိုပိုက္န်း သချ်နည်းနဲ့ ကိုန်းဖွဲ့
တယ်ဆိုတာက ဘယ်လိုလုပ်ရမှာလဲ ဦးမိုးရဲ့”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။ ထိုအခါ ဦးမိုးက...

“အေ-ဘီ-စီ-ဒီ တွေကို ဟောဒီလို တန်ဖိုးတွေ
သတ်မှတ်ထားတယ်ဗျာ။”

A,I,J,Q,Y,X	၁
B,K,R	၂
C,G,L,S	၃
D,M,T	၄
E,H,N	၅
U,V,W	၆
O,Z	၇
F,P	၈

ဟု ပြောလိုက်လေ၏။

“အဲဒီလိုတန်ဖိုးတွေ သတ်မှတ်ထားပြီး ဘယ်လိုလုပ်ရမှာ
တုံး ဦးများရဲ့”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“အဲဒီတော့ နာမည်ကို အားလုံးပေါင်းပြီး ရတဲ့ဂဏ်းတွေ
အားလုံးပေါင်းပြီး ကိုန်းဂဏ်းတစ်ခုတည်းရအောင် ဖွဲ့လိုက်တာ
ပေါ့ပါ့။ ဥပမာ ‘မင်းစိန်’ဆိုတဲ့ လူတစ်ယောက်ဆိုပါတော့။

Min	Sein
4 1 5	3 5 1 5
$4 + 1 + 5 = 10$	$3 + 5 + 1 + 5 = 14$

$$10 + 14 = 24 = 2 + 4 = 6$$

‘မင်းစိန်’ ဆိတဲ့ နာမည်ဟာ ‘၆’ ဂဏ်းရတယ်ပေါ့များ”
ဟု ဦးမိုးက ပြောလိုက်လေ၏။
“ခြောက်ဂဏ်းရတော့ ဘယ့်နှယ်လုပ်ရမှာတုံး”
ဟု ကျွန်ုပ်က မေးလိုက်ပြန်လေ၏။
‘အဲဒီဂဏ်းနဲ့ သက်ဆိုင်တဲ့နေ့တွေ ရှိတယ်များ။ အဲဒီနေ့
တွေမှာ စတင်လေ့ကျင့်ရမှာပေါ့များ။

(၁ + ၄) ရတဲ့ လူက	တန်ဂံ့နွေ့နေ့
(၂ + ၅) ရတဲ့ လူက	တန်လှော့နေ့
(၅) ရတဲ့လူက	အော်ဗျာ့နေ့
(၅) ရတဲ့လူက	ဗုဒ္ဓဟူးနေ့
(၃) ရတဲ့လူက	ကြာသပတေးနေ့
(၆) ရတဲ့လူက	သောကြာ့နေ့
(၈) ဂဏ်းရတဲ့လူက	စနေ့နေ့

ပေါ့များ။ အဲဒီနေ့မှာ စပြီးလေ့ကျင့်ရမယ်။ အဲဒီနေ့ဟာလည်း
လဆန်းရက်ရဲ့ ပထမရက်သတ္တုပတ်အတွင်းမှာ ပါဝင်စေရမယ်”
ဟု ဦးမိုးက ပြောလေ၏။
“ဟုတ်ပါပြီတဲ့များ။ ကျင့်ပုံကျင့်နည်းကလေး ရှင်းစမ်း
ပါဦး”

၂၆ မင်းသီနဲ့

ဟု ကျွန်ုပ်က မေးလိုက်လေ၏။ ထိုအခါ ဦးမိုးက ...

“ကျင့်ပုံကျင့်နည်း အထူးမရှိပါဘူးဗျာ။ အဲဒီဇူးသန်းခေါင်ကျော်ရင် အိမ်အပြင် အိမ်အမိန့် လွတ်ရာကိုထွက်ပြီး အနောက်စုစုးကို မျက်နှာမှုပြီး မျက်စိမိတ်ပြီး ထိုင်နေရမယ်။ ထိုင်တာကတော့ တင်ပျဉ်ခွေချိတ်ပြီး ထိုင်ရင် အကောင်းဆုံးပဲ။ ထိုင်နေတဲ့ ဘေးပတ်ပတ်လည်ဗျာ အမွှေးတိုင်ထွန်းထားရမယ်။ ထွန်းထားရမယ့်အရေအတွက်ကတော့ မိမိနာမည့်နဲ့တွက်ပြီး ရတဲ့ ဂဏ်းအရေအတွက်အတိုင်း ထွန်းထားရင် ပိုပြီးသဘာဝကျပါတယ်။ ထိုင်နေရင်း ကြောလာတော့ မျက်စိတဲ့များ မီးရောင်လက်သလိုလို၊ လက်နှုပ်ဓာတ်မီးနဲ့ ထိုးလိုက်သလိုလို ခံစားရမယ်။ ကြိုက်သီးတွေ ထလာမယ်။ မည်းခနဲ့ မျှော်ခနဲ့ အရှိပ်ကျသလိုဖြစ်လာမယ်။ ရကြာက်ပြီးထမပြီးစွဲ အရေးကြီးပါတယ်။ ကျွန်ုတဲ့ လေ့ကျင့်ခန်းတွေ၊ သင်ခန်းစာတွေက ကျူပ်ပြာပြီးမလိုပါဘူးဗျာ။ ပြုမယ့်ဆရာတွေ ရောက်လာပါလိမ့်မယ်။ ဒီနည်းနဲ့ ခပ်ဆင်ဆင်တူတဲ့ နည်းကို စစ်မဖြစ်ခင်ကတည်းက ဆရာကြီးနတ္ထလင်းဆရာဖြီးက သူ့ရဲ့ စိတ်ပညာအလင်းပြုကျမ်းများ ပါရှားမဟိုဒ္ဓိပညာအဖြစ်နဲ့ ဖော်ပြပူးပါတယ်။ လေးစားစရာကောင်းတဲ့ အဲဒီဆရာကြီးနတ္ထလင်းဆရာဖြီးက သူ့ရဲ့ စိတ်ပညာအလင်းပြုကျမ်းများ ‘က’နာမည်ကဏ်းဖွဲ့တဲ့ နေရာများ အင်းလိပ်စာလုံးကို အသုံးမပြုဘဲ မြန်မာဗျာည်းသရတွေနဲ့ အသုံးပြုထားတာတွေလို့ အံ့ဩဖွယ်ရာ တွေ့ရပါတယ်။ ကျူပ်အခု ပြောတဲ့နည်းကတော့ သစ်တောာက်

က တောခေါင်းကြီးဦးသာဒင်ကြီးရဲနည်းပေါ့ဖျာ။ ဘယ်လိုအစွမ်း
ထက်တယ်ဆိုတာကတော့ ထည့်မပြောဘဲ ဆုံးခန်းတိုင်အောင်
ကျင့်ဖူးတဲ့လူတိုင်း သိကြပါဖျာ”

ဟု ပြောလိုက်လေတော့၏။

ထို့နောက် ကျင့်နည်းကို ကျွန်ုပ်ကိုယ်တိုင်စမ်းသပ်ခြင်းမပြု
ဘဲ ကောလိပ်ကျောင်းသားလူငယ်နှစ်ဦးကို စမ်းသပ်စေခဲ့ရာ
လူငယ်တစ်ဦးသည် အုကြောင်ကြောင်ဖြစ်၍ ကျွန်ုတစ်ဦးမှာမူ
ထိုကိစ္စနှင့်ပတ်သက်၍ အကောင်းအဆိုးမေးသည်ကိုပင် မဖြေ
တော့ဘဲ ‘တော်တော့ဖျာ’ ဟုသာ ပြောလေတော့၏။

ထို့နောက် ကိုရင်ကြီးတစ်ပါးကို ကျွန်ုပ်က လေ့ကျင့်ရန်
တိုက်တွန်းပြန်ရာ ထိုကိုရင်ကြီးမှာလည်း အီပ်ရာထဲတွင် သုံးလ
ခန့် ဖျားသည့်တိုင်အောင် ရောဂါကုရဖူးသဖြင့် ဆက်လက်
လုပ်ကိုင်ရန် ဆန္ဒမရှိတော့ကြောင်း သိရလေတော့၏။ သို့ရာတွင်
ကျွန်ုပ်ထံ၌ လက္ခဏာပညာ လာရောက်ဆည်းပူးသော မူလတန်း
ကျောင်းအပ်ဆရာမကြီးတစ်ဦးအား ပင်စင်ယူပြီးသောအခါ၌
လေ့ကျင့်ရန် တိုက်တွန်းကြည့်ရာ ထိုဆရာမကြီးသည် ခြောက်လ
ခန့်ကြာသောအခါ ကျွန်ုပ်အား တိုက်ပန်းကန်ပြားတစ်စုံ လာ
ရောက်၍ ကန်တော့လေ၏။

“ဆရာကျေးဇူးပဲ။ ဆရာ မပြောရင် အဲဒီနည်းကို ကျွန်ုမ
ကျင့်ဖို့ မပြောနဲ့။ သိတောင် သိမှာမဟုတ်ဘူး။ အခုတော့ ကျွန်ုမ
အတွက် အတော်ပဲ အကျိုးရှိပါတယ်”

ဟု ပြောလေ၏။ မည်သို့မည်ပုံ အကျိုးရှိကြောင်း မေး
သောအခါဗြှုံးမူ ထိုဆရာမကြီးက...


“အဲဒါတော့ ပြောခွင့်မရှိလို သည်းခံပါရှင်”

ဟုသာ ပြောလေတော့၏။

ထိုကြောင့် ထိုလေ့ကျင့်ခန်းအဆုံးသင်ခန်းစာများ မည်သို့
မည်ပုံရှိသည်ကိုမူ ကျော်ပိများ တပ်အပ်သေချာ ဖော်ပြနိုင်ခြင်း
မရှိတော့ပါ။



သမ္မတသတ္တာ ကမ္မသကာ
မင်းသိန်း





လောဘ်မြို့ေဒ္ဓစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

၄၃၀၁၂၍

တစ်နှစ်သို့ ကျွန်ုပ်သည် ငယ်သူငယ်ချင်းတစ်ဦးနှင့်အတူ
ရောက်တတ်ရာရေစကားများကို ပြောဆိုရင်း ကန်တော်ကြီးစောင်း
၍ လမ်းလျောက်ခဲ့မိလေ၏။ ရွှေကြက်ယက်ကုန်းအနီးသို့ရောက်
သောအခါ၌ လူသွားပလက်ဖောင်းပေါ်တွင် လှပ်လှပ်ရှုံးဖြစ်၏
သော လူအချို့ကိုတွေ့ရသဖြင့် ကျွန်ုပ်၏သူငယ်ချင်းက...

“ရန်ဖြစ်နေတယ် ထင်တယ်”
ဟု ပြောလေ၏။

“ရန်ဖြစ်တဲ့လက္ခဏာတော့ မဟုတ်ဘူးဘွဲ့။ မျက်လှည့်
ဝိုင်းနဲ့ တူတယ်”

ဟု ကျွန်ုပ်က ပြန်ရှုပြောရာ ကျွန်ုပ်၏သူငယ်ချင်းက...

“မျက်လှည့်စိုင်းဆိုရင် လှပ်လှပ်ရွှေမဖြစ်ဘူး။ ြိမ်တယ် ကွဲ။ အခုဟာက လှပ်စိလှပ်စိနဲ့ပါလား”

ဟု ပြန်ရှုပြောလေ၏။

ကျွန်ုပ်သည်လည်း ငှုံး၏ ပြောဆိုခြင်းကို ထောက်ခံခြင်း လည်း မပြု။ ကန့်ကွက်ခြင်းလည်း မပြုဘဲ ြိမ်ရှု လိုက်လာခဲ့လေ ၏။ ဤသို့နှင့်ပင် ကျွန်ုပ်တို့နှစ်ဦးသည် တို့လှစုစာနှိုးသို့ ရောက်ရှိ သွားကြလေတော့၏။ တို့နေရာသို့ရောက်ရှိသွားသည့်အခါကျေမှုပင် ကျွန်ုပ်ရော ကျွန်ုပ်၏သူငယ်ချင်းပါ မှားယွင်းခဲ့ကြောင်း သဘော ပေါက်ကြလေတော့၏။ အမှန်စင်စစ် ကျွန်ုပ်သူငယ်ချင်း ထင်မှတ် နေသကဲ့သို့ ရှိဖြစ်နေကြခြင်းလည်း မဟုတ်။

လူတစ်ယောက်သည် ဖယောင်းပုဆိုးစကလေးကိုခင်း၍ ဖဲသုံးချပ်ပစ်ကာ ဒိုင်ခံနေခြင်း ဖြစ်၏။ ကျွန်ုပ်တို့ရောက်သွားသည့် အခိုင်း၌ ဖဲသုံးချပ်ဆရာသည် ဖဲချပ်ကလေးသုံးချပ်ကို ကျင်လည် စွာ ပစ်၍ ခင်းလိုက်လေ၏။ စိုင်းအုံကြည့်ရှုနေကြသူများလည်း မိမိတို့ထင်မှတ်ထားသော ဖဲကို ပိုက်ဆံများချထိုး၍ လောင်းကြ လေ၏။ တို့အခါ ကျွန်ုပ်တို့နှင့်တစ်ပြိုင်တည်းလောက်တွင် ရောက် လာသော ကုလားအဘိုးကြီးတစ်ဦးသည် ကျွန်ုပ်အား တစ်ဆယ် တန်တစ်ရွှေက်ကို ထုတ်ပေးရင်း...

“ဖေတာ ဟိုဘက်အစွန်းက ဖဲကို ထိုးလိုက်ပါ”

ဟု ပြောလိုက်သဖြင့် ကျွန်ုပ်လည်း ကုလားအဘိုးကြီးပေး
သော ငွေတစ်ဆယ်ကို ငှုံးပြောသည့်ဖဲ့ချပ်၌ ထိုးပေးလိုက်၏။

ဖဲ့သုံးချပ်ဆရာသည် ဖဲ့ချပ်များကိုလှန်လိုက်ရာ ကုလား
အဘိုးကြီး၏ ဖဲ့ချပ်၌ အမှန်ဖြစ်နေကြောင်း တွေ့ရသဖြင့် အခြားသူ
များ၏ ငွေကိုစားရှု ကုလားအဘိုးကြီးငွေကို လျှော့လိုက်ရလေ၏။
ဖဲ့သုံးချပ်ဆရာသည် နောက်တစ်ကြိမ် ဖဲ့သုံးချပ်ကို ပစ်လှန်၏။
ကုလားအဘိုးကြီးကလည်း...

““ဖေတာ။ အလယ်က ဖဲ့ချပ်မှာ အဲဒီငွေအားလုံးကို
ထိုးလိုက်””

ဟု ဆိုသဖြင့် ကျွန်ုပ်လည်း အလယ်ဖဲ့ချပ်မှာ ထိုးလိုက်ပြန်
လေ၏။

ထိုအခါ၌လည်း အလျော့ရပြန်လေ၏။ နောက်တစ်ကြိမ်
ဖဲ့သုံးချပ် ပေပြန်၏။ ကုလားအဘိုးကြီးကလည်း ညာဘက်အစွမ်း
ဆုံးကို ငွေလေးဆယ်စလုံး ထိုးလိုက်ဟုဆိုသဖြင့် ကျွန်ုပ်လည်း
ထိုးခဲ့ပြန်၏။ ထိုအကြိမ်၌လည်း အလျော့ရပြန်သည်ဖြစ်ရာ ငွေ
ရှုစွဲဆယ်ရေ့ပြန်ပြီ ဖြစ်၏။ ဖဲ့သုံးချပ်ဆရာသည် ဖဲ့သုံးချပ်ကို
ပေပြန်၏။ ကျွန်ုပ်လူများသည် ဘားနှစ်ဖက်၌ ငွေများချုပ် ထိုးကြ
၏။ ဖဲ့သုံးချပ်ဆရာသည် ကုလားအဘိုးကြီးအား မေ့ရှုကြည့်
ပြီးလျှင်...

““အရာကြီး ထိုးလေ””

ဟု ပြောလေ၏။
ထိအခါ ကုလားအဘိုးကြီးက ...

“ဖေတာ အလယ်က ဖဲချုပ်ကို တစ်ဆယ့်ခြောက်ကျပ်
ထိုးလိုက်”

ဟု ပြောသဖြင့် ကျွန်ုပ်လည်း ဆယ့်ခြောက်ကျပ် ချုပ်ထိုး
လိုက်လေ၏။

ထိအခါ ဖဲသုံးချုပ်ဆရာက ...

“ဒါပဲလား။ ထိုးညီးလေ။ သံဒါပြန်”

ဟု ပြောလိုက်လေ၏။

“ငါထိုးလည်း မင်းမှာ လျှော့စရာ မရှိတော့ပါဘူး။
ဟိုဘက်နှစ်အိမ်က စားရင် ငွေတစ်ဆယ်ရယ်၊ မင်းအိတ်ထဲက
ခြောက်ကျပ်ရယ်ပေါင်းမှ ဆယ့်ခြောက်ကျပ်ပဲရှိမှာ”

ဟု ကုလားအဘိုးကြီးက ပြောလိုက်ရာ ဖဲသုံးချုပ်ဆရာ
က ...

“အရာကြီး လာဖြီးမနေနဲ့”

ဟုဆိုကာ ဖဲကို လှန်လိုက်ရာ အလယ်ဖဲပင် အမှန်ရရှိ
သဖြင့် ဖဲသုံးချုပ်ဆရာသည် ဘေးမှငွေတစ်ဆယ်ကိုစားရှု ငှုံး

အိတ်ကပ်အတွင်းမှ ငွေခြောက်ကျပ်ကိုထုတ်ကာ ကျွန်ုပ်တို့အား
လျှော်ရလေ၏။ ထို့အက် ဖဲသုံးချပ်ဆရာသည် ဖဲသုံးချပ်ကို
ပေါ်ပြန်လေ၏။ ထိုအခါ ကုလားအဘိုးကြီးက...

“ဗေား မထိုးနဲ့တော့။ ဒီကောင် ပိုက်ဆံမရှိတော့ဘူး”
ဟု ပြောလိုက်ရာ ဖဲသုံးချပ်ဆရာက...

“ဘာဖြစ်လို့ မရှိရမှာလဲ။ ပော့ဒီ သားရေအိတ်ထဲမှာ”
ဟု ဆိုကာ သားရေအိတ်ကို ပုတ်ပြုလေ၏။ ထိုအခါ
ကုလားအဘိုးကြီးက...

“အဲဒီသားရေအိတ်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိဘူး။
အပေါင်လက်မှတ်နှစ်ခု ရှိတယ်။ နှစ်ခုစလုံး လုံချည်ပေါင်းထား
တာ ချည်းပဲ။ ပြီးတော့ ဆေးရုံမှာဆေးထိုးတဲ့ လက်မှတ်တစ်ခု
ရှိတယ်။ အဲဒါ ကာလသားရောကါဖြစ်လို့ ဆေးထိုးရတာ။ နောက်
တစ်ခုရှိသေးတယ်။ လက်ပတ်နာရီပတ်ထားတဲ့ မိန်းမတစ်ယောက်
ရဲ့ ဓာတ်ပုံး။ အဲဒီမိန်းမက လင်ရှိတယ်။ နှင့်နဲ့ တိတ်တိတ်ပုန်းညား
နေတာ။ သူ့လင်က ဘုန်းကြီးလူတွေက်”

ဟု ပြောလိုက်ရာ ကြားရလုံအပေါင်းသည် ဓာတ်ဆီ၊
ဓာတ်ဆံပြောက်လုံးကို နားထောင်လိုက်ရသိသကဲ့သို့ ‘ဝါး’ခနဲ့
ရယ်မောကြလေတော့၏။ ဖဲသုံးချပ်ဆရာလည်း လွန်စွာစိတ်ဆိုးပြီး
မျက်နှာကြီးနဲ့မြန်းလျက်...

“အမျိုးယုတ်ကြီး။ ပြောတဲ့အတိုင်း မဟုတ်ရင်တော့
အသေပဲ”

ဟု ကြိမ်မောင်းလေတော့၏။

“ငါပြောတဲ့အတိုင်းမဟုတ်ရင် မင်းက ငါကို သတ်ဖို့
မလိုပါဘူး။ ဟောပိုကန်ထဲမှာ ငါဟာငါ ခုန်ဆင်းပြီး သေ
လိုက်မယ်”

ဟု ပြောလိုက်လေ၏။

ထိအခါ ဘေးမှ လူများက...

“လုပ်စမ်းပါဗျာ။ လုပ်စမ်းပါ။ ခင်ဗျားအိတ်ဖွင့်ပြစမ်းပါ။
သူပြောတာ ဟုတ်မဟုတ်သိရတာပေါ့”

ဟုဂိုင်းဝန်းပြောဆိုကြ၏။ သို့ရာတွင် အဲသုံးချပ်ဆရာသည်
အိတ်ကို မဖွင့်ဘဲ ကိုင်၍ထားလေ၏။ ထိအခါ အနီးရှိ တရာ်
တစ်ဦးက ထို့အဲသုံးချပ်ဆရာ၏ လက်အတွင်းမှ သားရေအိတ်ကို
ဆတ်ခနဲဆွဲယူပြီးလျှင် ဖွင့်၍ အတွင်းမှပစ္စည်းများကို နှိုက်ထုတ်
လိုက်ရာ အပေါင်လက်မှတ်နှစ်စောင်၊ ဆေးထိုးလက်မှတ်တစ်ခုနှင့်
နာရီပတ်ထားသောလက်ကို မေးစွဲ၍ထောက်ကာဓာတ်ပုံအရှိက်ခံ
ထားသော မိန်းမတစ်ဦး၏ ဓာတ်ပုံ ထွက်၍လာလေ၏။ ထိအခါ
ကုလားအဘိုးကြီးက...

“အဲဒါ ဘုန်းကြီးလူထွက် မိန်းမ”

ဟု ပြောလိုက်ရာ ကြားရသူအပေါင်းသည် ‘ဝါး’ ခနဲ
ရယ်မောကြလေ၏။ ကျွန်ုပ်တို့လည်း အပေါင်လက်မှတ်နှစ်စောင်
ကိုကြည့်ရှုရာ မအုပ်နှင့် အပေါင်ဆိုင်၌ လုံချည်များပေါင်ထားသော
လက်မှတ်များဖြစ်ကြ၏။ ဆေးထိုးလက်မှတ်တစ်စောင်ကိုကြည့်ရှု
ကြပြန်ရာ ကာလသားရောဂါရိကြောင်း ဖော်ပြထားသော လွန်စွာ
ရှုပ်ထွေး၍ လွန်စွာမှ ကြည့်ရခိုးသည် ဆရာဝန်၏ လက်ရေးကို
တွေ့ရလေတော့၏။ ထိုအချိန်မှာပင် ကုလားအဘိုးကြီးသည်
ထိုဖိုင်းမှ ထွက်ခွာသွားပြီဖြစ်၏။ ကစားသမားများလည်း ထို
ကုလားကြီးအကြောင်းကို အမျိုးမျိုးအဖို့ဖို့ပြော၍ကျွန်ုပ်ကြလေ၏။
ထိုအခါ ကျွန်ုပ်သည် ကျွန်ုပ်၏သူငယ်ချင်းအနီးသို့ကပ်ကာ...

“သူငယ်ချင်း။ အဲဒီကုလားအဘိုးကြီးနောက် လိုက်သွား
ကြရအောင်ကွာ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ကျွန်ုပ်၏သူငယ်ချင်းက...

“မလိုက်ချင်ပါဘူးကွာ။ ဘာမှန်းသာမှန်းမသိ”

ဟု ပြောလိုက်ကာ ငြင်းဆန်၍ နေလေ၏။ ထို့ကြောင့်
ကျွန်ုပ်သည် သူငယ်ချင်းအား ထားခဲ့ပြီးနောက် ကုလားအဘိုးကြီး
၏ နောက်သို့ သုတေခြုတင်၍လိုက်ခဲ့ရာ ဗဟန်းအုတ်လမ်းသို့
အရောက်၌ ကုလားအဘိုးကြီးကို မိုလေတော့၏။ ထိုအခါ
ကျွန်ုပ်က...

“ဘူဒါး...ဘူဒါး။ ခဏနေပါဉိုး”

ဟု အဓိပ္ပာယ်ရသာ ဟိန္ဒြာစတန်နိစကားဖြင့် ပြောလိုက်ရာ ကုလားအဘိုးကြီးသည် ကျွန်ုပ်အား လှည့်ကြည့်၍ ပြုးပြုလိုက်လေ၏။ ထိုအပြုးမှာ နှစ်လိုဖယ်ရာ ရှိ၏။ ကျွန်ုပ်၏ရင်၌ အေးချမ်းသွားစေ၏။ ထိုပြင် ထိုအပြုး၌ တစ်စုံတစ်ရာသာ အကြောင်းရပ်တွင် ကျွန်ုပ်အား သရော်နေဟန်လည်း ရှိ၏။ အံ့အားလည်းသင့်စေ၏။ စွဲတွန်တွန်လည်းဖြစ်စေ၏။နေးထွေးစွာ ကြိုဆိုနေဟန်လည်း ပါ၏။ ထိုအပြုးတစ်မျိုးတည်း၌ပင် အမျိုးပေါင်းများစွာ ကွဲဖော်၏။ ထိုသို့မဟုတ် အမျိုးပေါင်းများစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေ၏။ ကျွန်ုပ်တစ်သက်တွင် ထိုအပြုးမျိုး တစ်ကြိမ် တစ်ခါမျှ မတွေ့ဖူးသေးကြောင်း ဝန်ခံရပေမည်။

“မင်း ငါ့နောက်ကို လိုက်မှလိုက်ပါမလားလို့ စိတ်ပူဇ္ဈိမိတာ”

ကုလားအဘိုးကြီးက ကျွန်ုပ်ကိုပြောလိုက်လေ၏။

“မလိုက်လို့ ဘယ်ဖြစ်မလဲ ဘူဒါးကြီးရယ်။ ခင်များပိုက်ဆံတွေ ကျွန်ုခဲ့တဲ့ ဥစွာ။ လိုက်ပြီးပေးရမှာပေါ့”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ကုလားအဘိုးကြီးက...

“မင်းလိုက်လာအောင် ငါက တမင်တကာ ထားပစ်ခဲ့တာ”

ဟု ဆိုကာ ကျွန်ုပ်အား အနီးရှိ ကုလားဘယာကြော်သုပ် ဆိုင်သို့၊ ခေါ်သွားပြီးလျှင် ဘယာကြော်သူ တဲ့ များ ကျွေးမွေးလေ၏။ ကျွန်ုပ်လည်း ဘယာကြော်သုပ်ကို ဖြိန်ယူက်စွာစား၏။ ထိုသို့ ဖြိန်ယူက်စွာစားရင်း...

“ဘူဒါးပညာက ဘယ်လိုပညာမျိုးတုံး။ အံသုဖို့သိပ်ပြီး ကောင်းတာပဲ။ ကျွန်ုပ်တို့ကော သင်လို့မရဘူးလား”

ဟု မေးလိုက်ရာ...

“ငါလေ့လာထားတဲ့ပညာတွေအများကြီးထဲမှာ ဒီပညာ က အသေးဆုံးပဲ။ အဆင်သင့်ရင် ရက်အနုည်းငယ်ကျင့်လိုက်တာ နဲ့ ရတဲ့ပညာမျိုးပဲ။ အဆင်မသင့်ရင်တော့ ခြောက်လ တစ်နှစ် ကြာချင်ကြာလိမ့်မယ်။ နောက်ဆုံးမှာတော့ ရတာချည်းပါပဲ”

ဟု ပြောလေ၏။

“ဘယ်လိုကျင့်ရတာလဲ။ ဘာပညာခေါ်သလဲ”

ဟု မေးလိုက်ရာ ကုလားကြီးက...

“မင်းကြားဖူးမလား မဆိုနိုင်ဘူး။ Crystal Gazing ဓာတ်ဖန်လုံးကြည့်တဲ့ ပညာလေ”

ဟု ပြောလိုက်လေ၏။

“ကျေပ်မှာ ဓာတ်ဖန်လုံးမှ မရှိဘဲ။ ဘယ်လိုလုပ်ကျင့်ရမှာလဲ”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ဓာတ်ဖန်လုံးရှိရင်တော့ အကောင်းဆုံးပေါ့ကြာ။ မရှိရင်တော့ ရေတို့ မှန်တို့နဲ့ လေ့ကျင့်လည်း ရပါတယ်”

ဟု ကုလားအဘိုးကြီးက ပြောလေ၏။ ကျွန်ုပ်သည် ဘယာကြော်သုပ်ကို စွန်းဖြင့် အားရပါးရကော်၍ စားလိုက်ပြန်၏။ ထိုသို့စားပြီးနောက်...

“လူတိုင်းကျင့်ရင် ရသလား”

ဟု မေးလိုက်လေ၏။

“ရပါတယ်ကြာ။ ဒါပေမဲ့ လူက နှစ်မျိုးနှစ်စား ရှိတယ်။ တစ်မျိုးက သင့်တော်တဲ့ လူ။ သင့်တော်တဲ့ လူက နည်းနည်းလေး ကျင့်လိုက်တာနဲ့ ရတယ်။ နောက်ဆုံးတော့ နှစ်ယောက်စလုံးရတာ ချည်းပါပဲ။ အေး...အဲဒါနဲ့ပတ်သက်လို့ ရှင်းပြရညီးမယ်။ သင့်တော်တဲ့ လူဆိုတာ အရပ်အမောင်းကောင်းရတယ်ကြာ။ သူ့ ပုံပန်းဟန်ပန်ကိုက တက်တက်ကြွကြွရှိတဲ့ လူမျိုး။ ကိုယ်ခန္ဓာတည် ဆောက်ပုံက အရှိုးအဆောင်တွေ ကြီးကြီးမားမားရှိရမယ်။ အသား အရောင်က ခပ်ညီညီဖြစ်ရမယ်။ မျက်နှာပုံပန်းသဏ္ဌာန်ကိုက

သူများနဲ့မတူဘဲခပ်ထူးထူးခြားလေး ရိုက်ကောင်းဆိုက်ကောင်း
လူစားထဲကပေါ့ကွာ။ မသင့်တော်တဲ့လူဆိုတာကတော့ အသား
အရေဖြူဖတ်ဖြူ၍ရော်၊ လူပုံပန်းသဏ္ဌာန်ကိုက ကုပ်ချောင်းချောင်းနဲ့။
စကားပြောလည်း မပွင့်တပွင့်နဲ့။ ဘာလုပ်လုပ် တက်တက်ကြွကြွ
မရှိတဲ့ လူစားမျိုး။ မင်းနားလည်လွယ်အောင် ပြောရရင် ရိုက်မကျ
ဆိုက်မကျ။ ပုံမကျပန်းမကျ လူစားမျိုးပေါ့ကွာ”

ဟု ကုလားအဘိုးကြီးက ပြောလိုက်လေ၏။

“ကောင်းပါဖြီ ဘူဒါးကြီးရယ်။ ဘယ်လိုကျင့်ရမှာတုံး။
ပြောစမ်းပါၢီ”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ဓာတ်ဖန်လုံးရှိရင်တော့ ဓာတ်ဖန်လုံးပေါ့။ မရှိရင်တော့
ဖန်ခွက်ထဲကိုရေထည့်ပြီးရင် ကြည့်လည်း ရပါတယ်။ ဖန်ခွက်
ကလည်း ထောင့်တွေ၊ ပန်းတွေ၊ အရှပ်တွေမပါတဲ့ ပြောင်ချောမှ
ဖြစ်တယ်ကွယ့်။ အဲဒီဓာတ်ဖန်လုံးကိုပဲဖြစ်ဖြစ် ဖန်ခွက်ကိုပဲဖြစ်ဖြစ်
ကိုယ့်ရှေ့စားပွဲပေါ်တင်ပြီး ကြည့်နေရုပါပဲ။ ဒါပေမဲ့ တစ်ခုနား
လည်ထားရမှာက အဲဒီဖန်ခွက်မှာ အရှိပ်တွေ၊ အလင်းရောင်တွေ
မဝင်ဖို့ဘဲ။ အဲဒီတော့ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်
မယ့်သူရဲ့ နောက်ကျောဘက်မှာ မီးလုံးထားပြီးကျင့်တာက
အကောင်းဆုံးပဲ။ တစ်နွေးကို ဆယ်မြို့စ်၊ ဆယ့်ငါးမြို့စ် ရေထည့်

ထားတဲ့ ဖန်ချက်ကို တစိမ့်စိမ့်ကြည့်နေဖို့ပဲ။ နောက်တော့ တဖြည့်းဖြည့်း ကြည့်နေတဲ့ အချိန်ကို တိုးသွားရမယ်။ ကြည့်ပြီးတာနဲ့ ဖန်ချက်က ရေဂါးသွန်ပြီး အဝတ်သန့်သန့်နဲ့ ဖန်ချက်ကိုခြောက် အောင် ပွတ်တိုက်ပစ်ရမယ်။ ပြီးတော့ အဲဒီဖန်ချက်ကို ညာအိပ်တဲ့ အခါမှာ အဝတ်နဲ့ပတ်ပြီး ခေါင်းအုံအောက်မှာ ထည့်အိပ်ရမယ်။ ကိုယ့်ရဲ့ကိုယ်စွဲစာတ်စွဲ ဖန်ချက်ဆီကိုရောက်အောင်ပေါ့ကွယ်”

ဟု ကုလားအဘိုးကြီးက ပြောလိုက်၏။ ထိုအခါ ကျွန်ုပ်က...

““အဲဒီလိုကြည့်နေစဉ်အတွင်းမှာ ပါးစပ်က တစ်ခုခုချက် ဆိုဖို့ လိုသလား။ စိတ်က ဘယ်လိုထားရမှာလဲ””

ဟု မေးလိုက်ရာ ကုလားအဘိုးကြီးက...

““ဘာမှုချက်ဖို့ မလိုဘူး။ စိတ်ကလည်း ဘယ်လိုမှ သဘောတားဖို့မလိုဘူး။ ဖန်ချက်ကိုကြည့်ရုံလေးကြည့်နေတဲ့ သဘောပဲ။ အော်တို့ဆာဂျက်ရှင်းလုပ်ပြီး တစ်ခုခုပေါ်လာတော့ မယ်။ မကြာခင်ပေါ်လာတော့မယ်လို့ ပါးစပ်က နှုတ်းသွင်းဖို့ လည်း မလိုဘူး။ ရွတ်ဆိုဖို့လည်း မလိုဘူး။ ကြည့်ခြင်းဆိုတဲ့ ကိစ္စတစ်ခုဟာ မြင်ခြင်းမှာ ပြည့်စုံသွားပြီပေါ့။ နောက်ထပ် အပို့ဆာဒါးထည့်စရာ မလိုတော့ဘူး။ အဲဒီလိုကြည့်ရရုံကလေး ထိုင်ပြီးကြည့်နေရင်နဲ့ပဲ ဖန်ချက်တဲ့ကရေတွေဟာ အန်းရည်တွေလို

နောက်လာလိမ့်မယ်။ ပြီးတော့ ဆန်ဆေးရည်တွေလို ပိုပြီးတော့
နောက်လာလိမ့်မယ်။ နောက်ပြီးတော့ ဖန်ခွက်ထဲကို မီးခိုးတွေ
မူတ်သွင်းထားသလို လျှပ်လျှပ်ရွှေတွေ ဖြစ်လာလိမ့်မယ်။ အဲဒီက
ဒေ ပါပိုသသကြီး ရပ်ရှင်ပြသလို ကိုယ်ကြည့်ချင်တဲ့ အကြောင်း
အရာတွေ ပေါ်လာလိမ့်မယ်။ နောက်တော့ ဖန်ခွက်တွေဘာတွေ
မလိုတော့ဘူး။ ကိုယ်သိချင်၊ မြင်ချင်တာကို ကြည့်ရုံးလေး ကြည့်
လိုက်တာနဲ့ သိမြင်နိုင်တဲ့အစွမ်းတွေ ရရှိသွားတော့တာပါပဲကွာ”
ဟု ကုလားအဘိုးကြီးက ပြောလေ၏။

“လူတိုင်းရတာပဲလား ဘူဒါးကြီး။ လူတစ်ရာကျင့်ရင်
တစ်ရာစလုံး ရတာပဲလား”

ကျွန်ုပ်က မေးလိုက်ရာ ကုလားအဘိုးကြီးက...

“လူတစ်ရာကျင့်ရင် လူကိုးဆယ်လောက် ရစမြဲပါပဲ။
အဲဒီတော့ မင်းလည်း ကျင့်ပါ။ အောင်မြင်တဲ့ ကိုးဆယ်ထဲမပါဘဲ
မအောင်မြင်တဲ့ ဆယ်ယောက်ထဲ ပါမသွားအောင်ကိုတော့ ကိုယ့်
ဟာကိုယ် ဂရုစိုက်ပြီး လုပ်ပေါ့ကွာ။ မူလအခြေခံနည်းစနစ်က
တော့ ဒါပါပဲ”

ဟု ပြောလေ၏။

ကျွန်ုပ်သည် ကုလားအဘိုးကြီး ဝယ်ကျွေးသော ဘယာ
ကြော်သုပ်ကိုစား၍ ပြီးသွားလေတော့၏။

“အဲဒါ အောင်မြင်အောင် ကျင့်ပြီးရင် ဘာမဆိုကြည့်လို့
ရတာပဲလား။ ဆန်းလိုက်တာ ဘူဒါးကြီးရယ်။ နတ်မျက်စိလို
ဖြစ်နေမှာပေါ့”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ကုလားအဘိုးကြီးက...

“မင်းပြောတာ မှန်ပါတယ်။ အဲဒီနည်းကို ဒေဝစ္စာဌားလို့
တောင် အမည်ပေးဖို့ ကောင်းတယ်။ လေ့ကျင့်စမ်းပါ”

ဟု ပြောလိုက်လေ၏။ ထို့နောက် ကုလားအဘိုးကြီးသည်
ကျွန်ုပ်အား ဗဟန်းရှိ ပန်းကာန်များ၊ ဖန်ချက်များရောင်းသောဆိုင်သို့
ခေါ်သွားပြီးလျှင် ထောင့်များ၊ ပန်းများမပါသော ဖန်ချက်တစ်လုံး
ကိုဝယ်၍ ကျွန်ုပ်အား လက်ဆောင်ပေးလိုက်လေတော့၏။ ထို့နေ့
မှစ၍ ကျွန်ုပ်လည်း ကုလားအဘိုးကြီးပြောသည့်အတိုင်း စတင်၍
လေ့ကျင့်လေတော့သတည်း။



သမ္မတတ္ထာ ကမ္မသက
ပင်းသိန္တ

Черри Хитсар
Cherry Hitsar





လောဘ်မြိုးခွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၉၃၉၁၉

ပန်းတစ်ပွတ်ချောင်းနိုဘားက ဂျီးပုံပြင်

တစ်နှောက် ကျွန်ုပ်သည် ကော်လမ်းကော်ကွက် စဉ်းစား
၍မရသည့်အခါ၌ ပြုလေ့ပြုထုတိသည့်အတိုင်း ရွှေတိဂုံဘုရားသို့
သွားရန် ဆုံးဖြတ်လိုက်လေသည်။

ကျွန်ုပ်လည်း လွှာယ်အိတ်ကိုလွှာယ်လျက် အိမ်ဘေးမှ ဆင်း
မည်အပြု တာမွေစာတိုက်မှ မောင်စိန်ဝင်းဆိုသည့် စာပို့လုလင်
ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား စာနှစ်စောင်ကို ပေးလေ၏။
ပထမစာတစ်စောင်မှာ မအုပ်ဖြူကမ်းနားလမ်းရှိ ‘မြေရည်နှစ်’
စာအုပ်ဆိုင်ပိုင်ရှင် မောင်ဘိုစိန်ဆိုသူတံ့မှ ကျွန်ုပ်ဖော်စပ်ထားသော
ဆေးများ (အညှောင်းဘုရင် အညှောင်းပြေဆေးကြီး၊ စမတော်ကြီး

သွေးဆေး၊ ပန္တငါးပါးဆေး)ကို မှာကြားသည့်စာဖြစ်ကြောင်းသိရ လေ၏။ ဒုတိယမြောက်စာအိတ်ကိုမူဖွင့်၍ မဖတ်သေးဘဲ သေချာ စွာ စစ်ဆေးကြည့်လိုက်ရာ စာအိတ်ပေါ်၌ ပေးပို့သူ၏ အမည်နှင့် လိပ်စာကို မရေးထားကြောင်း တွေ့ရ၏။ သို့ရာတွင် ထိစာသည် မအူပင်မြို့မှ ထည့်လိုက်သော စာဖြစ်ကြောင်း စာတိုက်တံဆိပ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်လေ၏။ ထိုနောက် ကျွန်ုပ်လည်း ထိစာ ကိုဖွင့်၍ ဖတ်လိုက်လေရာ လွန်စွာအံ့သွေ့ဖျယ်ကောင်းသော စာတစ် စောင်ဖြစ်၍ဖြစ်ရှုနေကြောင်း တွေ့ရလေ၏။

သို့

မင်းသီခံ

ဟိုးလွန်ခဲ့တဲ့ နစ်ပေါင်း (၅၀)လောက်ကပါရှင်။ မအူပင် မြို့ ပန်းတပ္ပတ်ချောင်းဝမှာ ‘ချွေချိုးဖြားနဲ့ မူလခဲ့’လို့ဆိုတဲ့ ဥစ္စာ စောင့်မောင်နှမနှစ်ယောက်ရှိကြတယ်။ သူတို့မောင်နှမနှစ်ယောက် ရဲ့ နာမည်ကိုအစွဲပြုပြီး သူတို့စောင့်နေရတဲ့ သိုက်ကိုလည်း ‘ချွေချိုးဖြား’ မူလခဲ့သိုက်ရယ်လို့ အများက ခေါ်ကြတယ်။ မအူပင်မှာ မအူပင်သားတွေဟာ သစ္စာရှိကြတယ်။ ‘ချွေချိုးဖြား’ မူလခဲ့တို့ရဲ့သိုက်ကို ဘယ်သူမှ မျက်စိမကျကြဘူး။ ဒါကြောင့် လည်း လပြည့်လကွယ်နဲ့တွေမှာ နေညာခိုန်ဆိုရင် ‘ချွေချိုးဖြား’ ဟာ ကာလသားတွေနဲ့အတူ ခြင်းလာခတ်တယ်။ သူနှမလေး မူလခဲကလည်း အဲဒီအချိန်မှာ အပျို့ဖော်တစ်စုနဲ့အတူ ယက်ကန်း

လာခတ်တယ်။ သိပ်ပျော်စရာကောင်းတာပေါ့ရင်။ ရေလဲ၊
ပန်းတန့်စတဲ့ အနီးအနားမြို့ရွာတွေမှာ အလျှပိုရင်လည်း သိုက်
ထဲက လက်ဝတ်ရတနာတွေကို မအူပင်က အမျိုးသမီးတွေ
မျက်နှာမင်ယ်အောင် မူလခဲက ငှားလိုက်သေးတယ်။ အလျှက
ပြန်သွားရင် ငှားသွားတဲ့ လူတွေက တိတိကျကျပြန်ပေးကြတယ်။
ဒါကြောင့်လည်း အဲဒီဦးစွာစောင့်မောင်နှုမနှစ်ယောက်ဟာ မအူပင်
သူ၊ မအူပင်သားတွေကို ယုံလည်း ယုံတယ်။ ချစ်လည်း ချစ်
တယ်။ တစ်ခါက အညာက ဆရာတစ်စုံဟာ သိုက်ညွှန်းအရ
မအူပင်မြို့ကိုရောက်လာပြီး ‘ဈေးချိုးဖြူ။ မူလခဲ’ တို့ရဲ့သိုက်ကို
လာတူးကြသေးတယ်။ ဒါပေမဲ့ သိုက်တူးတဲ့ ဆိုကို မရောက်သေး
ပါဘူး။ ကာလသားတစ်စုံက ဂိုင်းပြီးရိုက်လွှတ်လိုက်တာနဲ့
တစ်ချိုးတည်းပြီးရတော့တာပေါ့။ မအူပင်သူ၊ မအူပင်သားတွေ
ဟာ ‘ဈေးချိုးဖြူ။ မူလခဲ’ တို့မောင်နှုမနှစ်ယောက်ကို စောင့်ရောက်
ကြတယ်။ သိုက်ဆရာဆိုရင် မအူပင်မြို့ကို မလာရဲကြဘူး။ ဒီလိုနဲ့
ပျော်ပျော်ရွင်ရွင်သစ္ာရှိရှိနဲ့ နေထိုင်လာခဲ့ကြတယ်။

တစ်နွေးတော့ အိန္ဒိယစစ်တပ်မှာ အမှုထမ်းခဲ့တဲ့
‘လက်ဖတ်နှင်းသာကရ’ဆိုတဲ့ စစ်ပိုလ်လူတွေက်တစ်ယောက်ဟာ
မအူပင်မြို့ကို ရောက်လာတယ်။ သူက မအူပင်သားဆိုပေမဲ့
မအူပင်မှာ မွေးရုံပုံပါတယ်။ လူမှန်းသိတတ်ကတည်းက မအူပင်
မြို့ကိုစွန်းခွာပြီး တခြားအသတွေမှာ ကျက်စားခဲ့တယ်လို့ သိရ
တယ်။ အထူးသဖြင့် အိန္ဒိယမှာ တော်တော်ကြောကြောနဲ့ပူးတယ်

ထင်တယ်။ အိန္ဒိယမှာရှိတဲ့ လူမျိုးစုပေါင်းစုံရဲ့ စကားတွေကို
ကျမ်းကျမ်းကျင်ကျင်ပြောနိုင်တယ်။ စစ်တပ်က ထွက်ပြီး အနား
ယူတော့ သူ ဆွေမျိုးတွေရှိတဲ့မအုပ်မှာလာပြီး အခြေချာတာပေါ့။
သူ ဆွေမျိုးတော်တော်များများဟာ မအုပ်မှာ ရှိကြတာကိုး။
‘ဦးဘထွန်း’ဆိုတဲ့ ကမ်းနားပိုင်းက ဝါးဓနီရောင်းတဲ့ သူအစ်ကိုဆီ
မှာ အလုပ်အကိုင် မည်မည်ရရမလုပ်သေးဘဲ တစ်အိမ်တက်
တစ်အိမ်ဆင်း တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်လည်ဖော်
တတ်တယ်။ စာပေကျမ်းကို ဖဟန်တပြည့်စုံတော့ လူကြီးသူကြီး
ပိုင်းကလည်း သူကို အရောတဝင်လုပ်ကြတယ်။ အဆို၊ အတိုး၊
အမှုတ်လေးကလည်း ရပြန်ဆိုတော့ ကာလသားတွေကလည်း
သူကို ခင်ကြတယ်။ သူက အရပ်ထောင်ထောင်မောင်းမောင်း၊
ဆံပင်နက်နက်၊ အသားကတိဝါ၊ မျက်လုံးမျက်ဖုန်ကောင်းကောင်း
ဆိုတော့ မအုပ်သူတွေရဲ့ စကားပိုင်းမှာ သူနာမည်မပါရင်ဖြင့်
စကားပြောလို့မရသလိုတောင် ဖြစ်လာတာပေါ့။ ဒီလိုနဲ့ သူဟာ
မအုပ်မြို့မှာ ရေပန်းစားတဲ့ ကာလသားခေါင်းတစ်ယောက်
ဖြစ်လာတော့တာပါပဲ။ မအုပ်မြို့က ကာလသားတွေထဲမှာလည်း
တစ်ယောက်အပါအဝင်ဖြစ်ဖော်ရှုံးဖြူဗာလည်း လက်ဖတ်
နှင့် သာကရနဲ့ ရင်းနှီးကျမ်းဝင်လာတယ်။ နောက်ဆုံးမှာတော့
သူတို့သူငယ်ချင်းနှစ်ယောက်ဟာ ညီအစ်ကိုအရင်းတမျှ ချစ်ခင်
လာကြပြီး တပူးပူး တတဲ့တဲ့သွား၊ အတူတူလာဖြစ်လာကြတော့
တာပေါ့။ ဒါပေမဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ဘဝ္မားနေတော့

နားရိုင်းသွင်းခို့၊ နေညီခို့ကျမှပဲ ထွေကြရတယ်။ ဉာဏ်စောင်း
နေညီပြီဆိုတာနဲ့ သာကရဟာ ပန်းပွတ်ချောင်းဝကိုရောက်လာ
တယ်။ သူ့သူငယ်ချင်း ရွှေချိုးဖြူကို လာစွာင့်တာပေါ့။ လေချွှန်
သံ သဲ့သဲ့လေးကြားလိုက်ရတာနဲ့ သာကရဟာ ရွှေချိုးဖြူလာပြီဆို
တာကို သိရတယ်။ အဲဒီအချိန်မှာ သာကရဟာ သိချင်း
တကြော်ကြော်ဆိုပြီး အချက်ပေးတယ်။ ဒီလိုနဲ့ သူငယ်ချင်း
နှစ်ယောက်ဟာ ချစ်ချစ်ခင်ခင်နေလာခဲ့ကြတာ။ တစ်နှုတော့...

နေညီညီမှာ်ရှိတောင်ပျိုးသွားပြီး ရွှေချိုးဖြူမပေါ်လာလို့
သာကရဟာ လည်တဆိုနဲ့ဆန့်၊ ခေါင်းတထောင်ထောင်နဲ့ မြော်နေ့
ရှာတယ်။ အဲဒီနှုကပေါ့။ ပန်းတပွတ်ချောင်းဟာ ရေစီးသနလွန်း
လုပါတယ်။ ချောင်နဲ့ဘေးက ကျောက်တိုးလေးပေါ်မှာ တောင်
ငေး မြောက်ငေးနဲ့ တစ်ယောက်တည်းပျင်းနေရှာတဲ့ သာကရရဲ့
နာခေါင်းဝကို သင်းပုံးတဲ့ ကရမက်ပန်းရန်းက တိုးဝင်လာလို့
လှမ်းကြည့်လိုက်တော့ ဥစ္စာစွာင့်မလေး မူလခဲတစ်ယောက်
ထွေ့ရတော့တာပေါ့။ သာကရဟာ ရွှေချိုးဖြူနဲ့၊ အင်မတန်
ခင်မင်ကြပေမဲ့ နှမဖြစ်တဲ့ မူလခဲကို အထွေ့နဲ့ အမြှင် ကျော်တာမို့
သိပ်ပြီးတော့ ကျွမ်းမဝင်လှဘူး။ မူလခဲကလည်း ဒီလိုပဲပေါ့။
သူမရဲ့အစ်ကိုဆိုက သာကရရဲ့အကြောင်း အကောင်းပြောသံထွေကို
မကြာခဲ့ ကြားရတတ်တယ်။ အထူးသဖြင့် လပြည့်လကွယ်ညာ
ထွေမှာ ယက်ကန်းခတ်ပြီဆိုရင် သာကရတစ်ယောက်ကို ပါးစပ်နဲ့
နောက်နေကြတဲ့ သူငယ်ချင်းထွေကို ကြည့်ပြီး ရယ်ခဲ့ရတာက

လည်း မရေမတွက်နိုင်တော့ဘူး။ ဒါပေမဲ့ မူလခဲကတော့ သာကရ တစ်ယောက်ကို နီးနီးကပ်ကပ်မဖြင့်ခဲ့မိဘူး။ ဒီနေ့တော့ အစ်ကို ဖြစ်လို့ နှမလေးမူလခဲကို သိပ်ချုပ်တာကိုး။ ပြီးတော့ သာရရဲ့ စိတ်ဓာတ်ကိုလည်း ရွှေချိုးဖြူက လေးစားတယ်။ သာကရဟာ ရဲရင့်တယ်။ ထက်မြေက်တယ်။ ယောကျားပီသတယ်။ ဒါကြောင့် လည်း သာကရနဲ့ဆိုတော့ ရွှေချိုးဖြူကသူ့နှမကို ကြည်ဖြူတာပေါ့။ ဒါပေမဲ့ ရွှေချိုးက သူနှမလေး မူလခဲကို အမြဲသတိပေးလေ့ရှိတဲ့ စကားတော့ ရှိတယ်။ အဲဒါကတော့ သာကရကို ဘယ်လောက်ချုပ် ချုပ် သိုက်နှစ်းကိုခေါ်မပြုမိဖို့ပါပဲ။ အဲဒါကလည်း သိုက်စည်းကမ်း တစ်ခုဖြစ်နေလေတော့ မူလခဲအဖို့ မလိုက်နာနိုင်စရာ အကြောင်း မရှိပါဘူး။ ပြီးတော့ သာကရကလည်း သိုက်နှစ်း အကြောင်းနဲ့ ပတ်သက်လို့ စကားစပ်မိလို့တောင် မေးဖော်မရဘူး။ စိတ်ဝင်စား ပုံလည်း မပြုဘူး။ အင်း...ဒါပေမဲ့ တစ်နေ့တော့...

မူလခဲဟာ သာကရဆီက စကားဆန်းတစ်ခုကို ကားရ တယ်။ သိုက်နှစ်းထဲမှာရှိတဲ့ ဆေးကျမ်းတစ်စောင်ကို ဖတ်ချင်တယ် လို့ သာကရက ပြောလာတယ်။ မူလခဲက မဖြစ်နိုင်တဲ့အကြောင်း ပြောရာပါသေးတယ်။ ဒါပေမဲ့ သာကရကလည်း အကြိမ်ကြိမ် ပူဆာနေပြန်ဆိုတော့ မူလခဲခမျာ့မှာ အခက်ကြံ့နေတော့တာပေါ့။ နှောက်ဆုံး သာကရဟာ သူ့ချုပ်သူ့မူလခဲကို အကြော်ကိုင်တော့တာ ပေါ့။ သူ့ကိုတာကယ်မချုပ်လို့သာ သိုက်နှစ်းထဲကို လိုက်မပြတာဘဲ လို့ သာကရကပြောတော့ မူလခဲဟာ မတတ်နိုင်ရာတော့ဘူး။

သိုက်နှစ်းထဲ`ခေါ်သွားရတော့တာပေါ့။ မူလခဲဟာ သာကရကို
သိပ်ချစ်တော့ သာကရအထင်လွှာသွားမှာကို ဖိုးရိမ်တာပေါ့။ ပြီးတော့
သူမရဲ့ချုစ်သူ သာကရကိုလည်း ယုံတယ်။ သာကရဟာ ဉာဏ်စွဲ
မက်တဲ့ လူမှ မဟုတ်ဘဲကိုး။ တစ်ဖက်သားအပေါ်မှာ ကြင်နာ
တတ်တယ်ဆိုတော့ သူတို့မောင်နှမနှစ်ယောက်ကို ရက်စက်ဖို့
ဆိုတာကတော့ ပိုလိုတောင် စေးသေးတယ်လို့ မူလခဲတစ်ယောက်
အထွေးချော့ခဲ့မိတာပေါ့။ အဲဒီဇုန် ဈွေချိုးဖြူကလည်း သိုက်ကြီး
တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဘိုးဘိုးဆီကို သွားဖျက်
တယ်။ ဒီတော့ မူလခဲအဖို့ ချုစ်သူသာကရကို သိုက်စည်းကမ်းကို
ဖောက်ဖျက်ပေးဖို့ အခွင့်ကောင်း ရသွားတာပေါ့။

အဲဒီလို မူလခဲဟာ ချုစ်သူသာကရကို သိုက်နှစ်းထဲကို
ခေါ်သွားတော့ သာမန်လူသားတွေအဖို့ ကူးကြေးမဆယ်နိုင်အောင်
လောဘအောတွေ တိုက်လောက်တဲ့ စိန်ဈွေရတနာတွေကို လိုက်ပြ
တယ်။ ဒါပေမဲ့ သာကရတစ်ယောက်ကတော့ လက်ဖျားနဲ့တောင်
မတို့ဘူး။ အဲဒီ ရတနာတွေကိုလည်း မက်မောပုံလည်း မရဘူး။
ဒါပေမဲ့ စကြောမအတတ်ကျမ်း၊ အရှိရတ်လုပ်ရပ်ကျမ်း၊ ဆေး
ကျမ်းတွေကို သိမ်းထားတဲ့ ခန်းမဆောင်ကြီးရောက်တော့ သာကရ
ရဲ့ အတိရပ်ဟာ ဘွားခနဲ့ပေါ်တော့တာပေါ့။ သူရဲ့ သိုက်အတတ်
ပညာနဲ့ မူလခဲကို ဖမ်းချုပ်လိုက်တာပေါ့။ အဲဒီတော့မှာပဲ မူလခဲဟာ
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခို့သလို သူချုစ်သူသာကရဟာ သိုက်
ဆရာဇရာမကြီးမှန်း သိရတော့တာပေါ့။ ဒါပေမဲ့ ဘယ်လိုမှ

မတတ်နိုင်တော့ဘူး။ သူမကိုယ်တိုင်က သိုက်စည်းကမ်းဖောက်ခဲ့မိတာကိုး။

လူကြမ်းကြီး သိုက်ဆရာသာဂရဟာ မူလခဲကို သိုက်နှစ်းရဲ့ ဥရင်တိုင်မှာ လိပ်ပြာစက်ကြိုးတွေနဲ့ ဖမ်းချုပ်ထားလိုက်တယ်။ မူလခဲက ငါယိုပြီး တောင်းပန်ပါတယ်။ ဒါပေမဲ့ သာဂရကတော့ နားမဝင်တော့ဘူး။ သိုက်နှစ်းရှင်တွေအဆက်ဆက်ထိန်းသိမ်းလာခဲ့တဲ့ သိုက်နှစ်းရဲ့ တကယ့် အစစ်အမှန်ရတနာတွေဖြစ်တဲ့ အမိုးတန် လောက်လုပ်ရပ်ကျမ်းကြိုးတွေကိုယူပြီး သာဂရဟာတစ်ချိုးတည်းလစ်ပြီးတော့တာပါပဲ။ ရွှေငွေကျောက်သံပတ္တမြားတွေကိုတော့ လက်ဖျားနဲ့တောင် တို့မသွားပါဘူး။ ဒါကလည်း သူအမို့ မက မောလောက်စရာမှ မဟုတ်ဘဲကိုး။ သူယူသွားတဲ့ ကျမ်းတွေကမှ တကယ့်ကို အမိုးတန်တယ်ဆိုတာကို သူက သိနေတာကိုး”

သိုက်နှစ်းဥရင်တိုင်မှာ လိပ်ပြာစက်ကြိုးတွေနဲ့ ချစ်သူက ဖမ်းချုပ်သွားတာကို ခံနေရတဲ့ မူလခဲဟာ ရင်ကွဲလုမတတ်ငိုးနေရ ရှာတာပေါ့။ဒီအခိုင်မှာ အစ်ကိုဖြစ်တဲ့ရွှေချိုးဖြူဟာ ပြန်ရောက်လာတော့ အကြောင်းစုံကိုသိသွားတယ်။ ရက်စက်လေတဲ့ သူငယ်ချင်းသာဂရအပေါ် ကျောက်လွှာတိပ်မှာ အကွဲရာနှိပ်သလို သံသရာ အဆက်ဆက် မပျက်နိုင်တဲ့ အမှန်းမျိုးနဲ့ ရှုနြိုးထားတာပေါ့။ အချုပ်မောင်ဖုံးတဲ့ အမိုက်တုံးမလေး မူလခဲအတွက်လည်းရတက်မအေးနိုင်ရှာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိုက်နှစ်းပေါင်းချုပ်ရဲ့ ဥပဒေအရ သိုက်စည်းကမ်းဖောက်ဖျက်တဲ့ သူဟာ အပြစ်

ဒဏ် ခံရလိမ့်မယ်။ ဒါပေမဲ့ ဈေချီးဖြူဟာ နှမလေးမူလခဲအစား အပြစ်ဒဏ်ကို ခံလိုက်ရှာတယ်။ သူငယ်ချင်းသာဂရကို သိုက် စည်းကမ်းဖောက်ဖျက်ပြီး သိုက်နှစ်းထဲကို ခေါ်မိတာပါလို့ သိုက် ချုပ်ဘိုးဘိုးကြီးတွေကို လျှောက်လိုက်တယ်။

အဲဒီအဖြစ်အပျက်ကတော့ နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပါပြီ။ ဈေချီးဖြူဟာ နှမရဲ့ ကိုယ်စား အပြစ်ဒဏ်ခံနေရတာလည်း ဒီဇွဲထိအောင် မလွတ်ရှာသေးပါဘူး။ ဥစ္စာစောင့်မလေး မူလခဲက တော့ ညာစဉ်ညာတိုင်း ပန်းတပွတ်ချောင်းကမ်းနဲ့ဘေးမှာ ငိုကြွေးနေ ရရှာတယ်။ ပန်းတပွတ်ချောင်းမှာ စီးဆင်းနေတဲ့ ရေတွေဟာ မူလခဲရဲ့ မျက်ရည်တွေလို့ဆိုရင် မှားမှာ မဟုတ်ပါဘူး။

ကဲ...စာရေးဆရာကြီးမင်းသို့။ အဲဒီအဖြစ်အပျက်ကို ရှင် ဘယ်လိုသဘာရသလဲ။ အင်း...ရှင်ကတော့ ဝွေးတစ်ပုဒ် ရေးလိုက်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိမှာပေါ့။ ဒီအတွေးက လည်း သဘာဝကျတဲ့ အတွေးကိုး။ အခုခိုရင် စာပေဝါသနာအိုး တစ်စုဟာ ရှင့်ဆိုကို စာမူတောင်းဖို့လာနေကြပြီ။ ဒီတော့ အဲဒီ အဖြစ်အပျက်လေးကိုပဲ ရေးပေးလိုက်ပေါ့။ နေရာမကျဘူးလား။ ဒါပေမဲ့ သတိပေးလိုက်ပါရစေ။ အဲဒီအဖြစ်အပျက်ကို သူတို့ အတွက်ပေးလိုက်ရင် အဲဒီစာအုပ်ထွက်မလာနိုင်အောင် ကျွန်းမအနေ နဲ့ ဒုက္ခပေးရလိမ့်မယ်။

ကျွန်းမက ဘယ်လိုပဲခြိမ်းခြောက်နေပေမဲ့ ရှင်ကတော့ ကြောက်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင်မှာက

လည်း လောကီပညာတွေ စုံနေတာကိုး။ ရှင် ဟိုဘဝတူန်းက ကျွန်ုံးမကို ချုစ်ဟန်ဆောင်ပြပြီး သို့က်နှစ်းထဲက ခိုးယူသွားတဲ့ လောကီကျမ်းတွေက ရှင့်ဆီမှာ ရှိနေလေတော့ ကျွန်ုံးမလောက် တော့ ဘယ်မှူးပါမလဲ။ မဟုတ်ဘူးလားရှင်။

သို့...စာရေးဆရာကြီး တော်တော်နားရှုပ်သွားပြီ့တူပါတယ်။ နားမရှုပ်ပါနဲ့ညီးရှင်။ ကျွန်ုံးမရှင်းပြပါရစေညီး။ အဲဒီတော့ မှ ရှင့်ကိုယ်ရှင် ဘယ်သူဘယ်ဝါဆိုတာကို သိရမှာပေါ့။ ရှင်လေ ရှင် ဘယ်သူလဲသိလား။ တချိန်တူန်းက ကျွန်ုံးမရဲ့ အသက်မက ချုစ်ခဲ့ရတဲ့ သို့က်ဆရာကြီးသာကရပေါ့။ အဲဒီတူန်းကသာ ရှင့်ကို သို့က်ဆရာမှန်းသိခဲ့ရင် ကျွန်ုံးမမျက်ရည်တွေဟာ ပန်းတပ္ပတ် ချောင်းမှာ စီးမှာမဟုတ်ဘူး။ ရှင့်ဘက်ကလည်း တော်တော်လေး ပိရိပါပေတယ်။ အီန္ဒိယစစ်တပ်နဲ့အတူ အီန္ဒိယပြည်ကိုပါတူန်းက ရှင်ဟာ ပညာတွေကို ကြိတ်ပြီးသင်ခဲ့တာကိုး။ အဲဒီတူန်းကလည်း အီန္ဒိယတိုင်းရင်းသားမော်ဆရာတွေနဲ့ပေါင်းပြီး မကြာခဏ ခွင့် မတိုင်ဘဲ ရက်ရည်ခရီးထွက်လေ့ရှိလို့ ရှင့်ကို စစ်တပ်က ထုတ်ပစ်လိုက်တာပဲ။ ဒါပေမဲ့ ရှင်ဟာ သို့က်ပညာကို တော်တော်လေး တတ်သွားတော့ လက်ဖတင်နှင်ဘဝက အပြိုမ်းစားရတာကို ဘယ်မှတော့မလဲ။ ဒါနဲ့ မြန်မာပြည်ကိုပြန်လာပြီး စနေမောင်ဆောင် ဆိုတဲ့ ဆရာကြီးဆီမှာ တပည့်ခံတယ်မဟုတ်လား။ အဲဒီမှာတင် မြွေကို တောင်ပံ့တပ်ပေးလိုက်သလို ဖြစ်သွားခဲ့တော့တာပေါ့။ စနေမောင်မောင်စုဆောင်းတဲ့ သို့က်ညွှန်းတွေကို ရှင်က မသိ

အောင် ခိုးယူသွားပြီး ကူးခဲ့တယ်မဟုတ်လား။ အဲဒီသို့က်နှစ်းတွေ
ထဲမှာ ရွှေချိုးဖြူ။ မူလခဲသို့က်ကိုလည်း တွေ့ရော ရှင့်အတွက်
အံကိုက်ဖြစ်သွားတော့တာပေါ့။ ရှင်က မအုပ်သားကိုး။ ပြီးတော့
ရှင့်အစ်ကိုကြီးဦးဘထွန်းကလည်း မအုပ်မှာရှိနေသေးတယ်ဆို
တော့ ရှင့်အတွက် ပိုပြီးဟန်ကျတာပေါ့။ ဒါပေမဲ့ ရှင့်အစ်ကိုကြီး
ဦးဘထွန်းကတော့ ရှင့်ကို သို့က်ဆရာမှန်းမသိခဲ့ဘူး။ ဒါကြောင့်
လည်း ရှင့်ကို လက်ခံထားတာပေါ့။ အဲဒီလိုနဲ့ ရှင်ဟာ ကျွန်ုပ်မတို့
သို့က်နှစ်းထဲက လောကီကျမ်းတွေကိုယူပြီး မအုပ်မြို့က
လစ်ပြီးတော့တာပေါ့။ ပြီးတော့ ကျွန်ုပ်မတို့သို့က်ဆက်တွေနဲ့
ဝေးအောင် အိန္ဒိယကို ထွက်ပြီးသွားခဲ့တယ်။ ဒါပေမဲ့ မိမိ
မကောင်းမှုအကြောင်းပြုဆိုတဲ့အတိုင်း အိန္ဒိယပြည်ကိုလည်း
ရောက်ရော ငှက်ဖျားရောကါနဲ့ ရှင်ဟာ သေသွားခဲ့တယ်။ ဒါပေမဲ့
ရှင့်ရဲ့ ဘဝအဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်ကံအကြွင်းအကျွန်ု
လေးကြောင့် ရှင်ဟာ လူပြန်ဖြစ်ခဲ့တယ်။ ရှင့်အစ်ကိုကြီးဦးဘထွန်း
ရဲ့ သမီးလတ်ဖြစ်ခဲ့တဲ့ မတင်ဆိုတဲ့ အမျိုးသမီး (ဟိုဘဝက
ရှင့်ရဲ့ တူမပေါ့)ရဲ့ ဝမ်းထဲမှာ ပြန်ပြီး ဝင်စားတာပေါ့။ ရှင်ဟာ
ဒီဘဝရောက်လာတော့လည်း အကျင့်က မဖျောက်သေးဘူး။
လောကီပညာရပ်တွေကို လွှဲလာပြန်တယ်။ အဲဒီလိုလွှဲလာရင်း
ရှင်ဟာ အိန္ဒိယပြည်ကို သွားခဲ့သေးတယ်။ အိန္ဒိယပြည်လည်း
ရောက်ရော ရှင့်ရဲ့ဘဝဟောင်းက ပစ္စည်းတွေ (ကျွန်ုပ်မတို့
သို့က်နှစ်းက ခိုးသွားတဲ့ လောကီကျမ်း)ကို ပြန်ပြီးရသွားတယ်

မဟုတ်လား။ မညာပါနဲ့ရင်။ ရှင်ရေးတဲ့ စန္ဒမောင်မောင်ဝထူနဲ့
မန့်စာရိဝထူတွေထဲမှာတောင် အဲဒီကျမ်းတွေထဲက စာသားတွေ
ပါနေပါတယ်။ ပြီးတော့ အခါ ရှင်ဖော်နေတဲ့ ဆေးတွေဟာ
ကျွန်မတို့သို့က်နှစ်းက ခိုးသွားတဲ့ဆေးကျမ်းတွေပဲဆိုတာကို ကျွန်မ
သိပါတယ်။ ပြီးတော့ သို့က်နှစ်းထဲက ရသွားတဲ့ အတွေ့ဖွဲ့ဖွေ
ကျမ်းတွေကို အသုံးပြုပြီး ဖောင်ဆရာလုပ်နေသေးတယ်
မဟုတ်လား။ ကဲ...ရှင် ဘယ်လို့ဖြင့်ဗျက်ထုတ်ညီးမလဲ။

ဒီတော့ ရှင့်ကို ကျွန်မ သတိပေးလိုက်မယ်။ ရှင်ခိုးသွားတဲ့
ကျမ်းတွေထဲက အတွေ့ဖွဲ့ဖွေကျမ်းနဲ့ ဆေးကျမ်းတွေကိုတော့
ဆက်ပြီးအသုံးပြုနိုင်ပါတယ်။ ရှင့်ကို စေတနာရှိလိုတော့မဟုတ်ပါ
ဘူး။ လူသားတွေအတွက် အကျိုးရှိမှာမို့လိုပါ။ ဒါပေမဲ့ စကြောမ
ကျမ်းနဲ့ အရှိရတ်ကျမ်းတွေကိုတော့ ပြန်ပေးရလိမ့်မယ်။ မပေးရင်
တော့ ရှင့်အသက်ဟာ ကျွန်မတို့၊ လက်ထဲမှာရောက်နေပြီဆိုတာ
မမေ့လိုက်ပါနဲ့။ အဲဒီကျမ်းနှစ်စောင်ကို ပြန်ပေးရင် အသက်
ချမ်းသာပါစေဆိုတဲ့ သို့က်ချုပ်ဘိုးဘိုးရဲ့အမိန့်မကြာင့်သာ ရှင်ဟာ
အသက်ရှင်နေရတာပေါ့။ နှုန့်ဆိုရင် ရှင့်ရဲ့အသက်ဟာ ခုထိအောင်
ရှင်နေမှာ မဟုတ်တော့ဘူး။ လာမယ့်သီတင်းကျတ်လပြည့်နဲ့
ညကိုးနာရိတိတိမှာ အဲဒီကျမ်းတွေကို ယူပြီး ပန်းတွေတွေချောင်းဝ
မှာရှိတဲ့ လွမ်းစေတိကို လာခဲ့ပါ။ ကျွန်မ စောင့်နေပါမယ်။
ဒါပေမဲ့ ဘယ်သူကိုမှတော့ အသိမပေးပါနဲ့။ အဲဒီအချက်ကိုတော့
လိုက်နာဖို့ မမေ့ပါနဲ့။ ရှင်ကသာ ကျွန်မမှာတဲ့အတိုင်း ကျမ်းတွေကို

ပြန်အပ်မယ်ဆိုရင်တော့ ဟိုဘဝတုန်းက ရှင်အင်မတန်ချစ်တဲ့ ရှင့်သူငယ်ချင်း ရွှေချိုးဖြူဟာ အပြစ်ဒဏ်ကနေ လွှတ်ပြီးခွင့် ရလိမ့်မယ်။

ဒီတော့ ကျွန်မတို့မောင်နှမနှစ်ယောက်ကို သနားရင်၊ ဒါမှ မဟုတ် ရှင့်အသက်ကို ရှင်နဲ့မြောရင် ကျွန်မပြောတဲ့အတိုင်း လိုက်နာပါ။ ရှင့်အတွက်လည်း အဖိုးတန်တဲ့ ဆေးကျမ်းတွေနဲ့ ဖောင်ကျမ်းတွေ ရနေမှုပဲရှင်။ ကျွန်တဲ့ကျမ်းတွေဟာ လူတွေနဲ့ မအပ်စပ်ပါဘူး။ ရှင်သိမ်းထားရင်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်မစကားကို နားထောင်ပါ။

လွှမ်းစေတီက စောင့်နေမယ့်
မူလခဲ

ကျွန်ပ်သည် အထက်ပါစာကို ဖတ်ရှုပြီးနောက် လွန်စွာ ရည်လျားသော သက်ပြင်းကြီးတစ်ခုကို ချမှတ်လိုက်ပါတော့ သတည်း။ အဘယ်ကြောင့်ဆိုသော လူပြောင်လူနောက်တစ်ဦးက ရေးလိုက်သည့် အဓိပ္ပာယ်မဲ့သော ထိစာအား အချိန်ကုန်ခံ၍ ဖတ်မိလေခြင်းဟု မိမိကိုယ်မိမိ မကျေမနပ်ဖြစ်မိသောကြောင့်ပင် ဖြစ်လေ၏။

ကျွန်ပ်တဲ့သို့ ထိုကဲ့သို့ ယုတ္တိမဲ့သော စာပြောင်များ မကြာ ခဏရောက်ရှုတတ်ပေရာ ကျွန်ပ်အဖို့ အဆန်းမဟုတ်သည့်အပြင် ဒေါသထွက်စရာလည်း အကြောင်းမရှိချေ။ သို့ရာတွင် ကျွန်ပ်၏

၅၆ ။ မင်းသီနဲ့

အဘိုးလေး ဦးသာကရ (ကျွန်ုပ်၏အဖိုး ဦးဘတ္ထိုး၏ညီ) အကြောင်းကို ထည့်သွင်းရေးသားခြင်းအတွက်မူ အနည်းငယ် မကျမန်ပြစ်မိလေ၏။ ထိန္ဒာက ကျွန်ုပ်လည်း စိတ်ရှုပ်ရှုပ်ရှိ သည်နှင့် စာမရေးဖြစ်ခဲ့ချေ။

နောက်တစ်နေ့နံနက်၌ ကျွန်ုပ်ချိန်းဆိုထားသည့်အတိုင်း စာပေဝါသနာရှင်များရောက်ရှိလာလေရာ ကျွန်ုပ်အဖို့မှာ မျက်နှာပူ စရာ ဖြစ်ရပြန်လေ၏။

ကျွန်ုပ်လည်း ရှေ့မျက်နှာ နောက်ထား၍ ထိုလူစား တောင်းပန်ရလေ၏။ ထိုအခါ တစ်ဦးသော သူက...

“ဆရာ ကျွန်ုပ်တော်တို့ အချိန်သိပ်မရတော့ဘူး။ ဆရွာဆီ က စာမူကို ဒီဇွဲပဲ စောင့်ယူသွားမယ်”

ဟု အကြပ်ကိုင်လေ၏။

“ကဲဗျာ။ ကျွန်ုပ်တော်လည်း ဆရာတို့ကို သိပ်အားနာ တယ်။ ဒီတော့ မဇွဲက လူနောက်တစ်ယောက် ထည့်လိုက်တဲ့စာ ကိုပဲ ပေးလိုက်မယ်။ ထည့်သုံးလိုက်ပေါ့။ ယုံ့တော့ မရှိပါဘူး။ ဒါပေမဲ့ အရေးအသားကတော့ ကောင်းပါတယ်။ အဲဒီလူဟာ စာရေးမယ်ဆိုရင် တကယ်နာမည်ရ စာရေးဆရာဖြစ်လာမှာ သေချာတယ်။ ခုတော့ သူ့ဖို့ကို ဘာမှမဟုတ်တဲ့ ‘ရွှေပေလွှာ’ ဆန်ဆန်စာလေးတွေရေးပြီး အသုံးပြုနေတယ် ထင်ပါရဲ့ဗျာ”

ဟု ကျွန်ုပ်က ပြောလိုက်လေရာ ထိုသူက မေးခွန်းထုတ် လေတော့၏။

“အဲဒီစာက ဘယ်သူရေးလိုက်တာလဲ”

“မအူပင်မြို့က မူလခဲတဲ့”

“ဟာ...အဲဒါ ဥစ္စာစောင့်နာမည်ပဲ”

“ဖြစ်နိုင်ပါမလား။ ယုံတမ်းစကားတွေထဲက ဥစ္စာစောင့်မလေးပဲ။ တကယ်မှ မရှိတာ”

“ဒါကတော့ ယုံချင်မှယုံပေါ့။ ဟောဒီမှာ သူပေးလိုက်တဲ့ စာ”

ကျွန်ုပ်က မူလခဲ၏ စာကို ပေးလိုက်လေရာ ထိုသူတို့ သည် စာအား စိုင်းချုပ်ကြပြီးလျှင်...

“မဆိုးဘူးဆရာ။ အရေးအသားက ကောင်းတယ်။ ဆရာ ပြောသလို ယုံတို့တော့ မရှိပါဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဖတ်တဲ့လူတွေကလည်း ယုံမှာမှ မဟုတ်ဘဲကိုး”

ဟု အသက် ၃၀ ခန့်လောက်ရှိ လူတစ်ယောက်က ပြောလိုက်လေရာ ကျွန်ုတေသနလူများက ထိုသူ၏စကားအား စိုင်းချုပ် ဝေါက်ခံပြောဆိုကြသည်။

ထို့နောက် ကျွန်ုပ်အား နှုတ်ဆက်ကာ ပြန်သွားကြလေ၏။ ပြန်ခါနီး၌ တညီးသောသူက ကျွန်ုပ်အား အောက်ပါအတိုင်း လှမ်းချုပ် နောက်သွားလေ၏။

“ဆရာမင်းသိုံးရော့။ လာမယ့်သိတင်းကျွန်ုတ်လပြည့်နဲ့မှာ မအူပင်ကို သွားမှာလား။ သွားမယ်ဆိုရင် လွှမ်းစေတီကို ကျွန်ုတ်တို့လည်း လိုက်ချင်တယ်ဆရာ”

ထိုအခါ ကျွန်ုပ်ကလည်း...

“အေးဗျာ။ သီတင်းကျွတ်ကျေရင်တော့ မအူပင်ကိုသွား
လည်ရညီးမယ်။ ကျွန်ုတော့အမေရဲမွေးရပ်ဖြေဆိုတော့ မွေးလို့ဘယ်
ဖြစ်ပါမလဲ။ ပြီးတော့ ကျွန်ုတော့ဆွေမျိုးတွေကိုလည်း တွေ့ချင်
သေးတယ်။ ဒါပေမဲ့ လွမ်းစေတိကိုတော့ မသွားဘူး။ မူလခဲ့နဲ့
တွေ့နေပါဉီးမယ်ဗျာ”

ဟု ပြန်လည်၍ ခွဲတော်ကိုလိုက်မိလေတော့သတည်း။



သမ္မတသွာ့၊ ကမ္မသကာ
မင်းသီနဲ့





လေသာ်မြို့းစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

မဟာသိ

တစ်ညာ၌ ကျွန်ုပ်သည် ပျင်းနီးဗြို့ဗြို့လှသောကြာ့
ရေနွေးကြမ်းအိုးတည်ကာ လက်ဖက်ခြောက်ကျကျကိုခတ်ပြီးလျှင်
ရေနွေးကြမ်းသောက်နေလေ၏။ ထို့အပြင် ‘ပဲရူးမြှု’ပါဝင်သော
ဘတ်ထုပ်ဓာတ်ပြားတစ်ချပ်ကိုလည်း ဖွင့်၍နားထောင်နေလေ၏။
ထို့အခို့နှင့် ကျွန်ုပ်နှင့် ရင်းနှီးသော ဆေးဆရာကြီးတစ်ဦးသည်
ကျွန်ုပ်ထံသို့ အလည်အပတ်ရောက်ရှိလာလေတွေ့၏။

ထိုဆေးဆရာကြီးသည် လွန်စွာဗဟိုသုတန့်
တစ်ဦးဖြစ်ရာ ငှုံးစကားပြောနေသည်ကို နားထောင်နေရလျှင်
ကျွန်ုပ်အဖို့ အခို့ပင် ကုန်မှန်းမသိအောင် စိတ်ဝင်စားခြင်း ဖြစ်ရ
လေတွေ့၏။ ထို့ကြောင့် ကျွန်ုပ်သည် ဓာတ်စက်ကိုပိတ်လိုက်
ပြီးနောက်....

“ဆရာဉီးဘိုးသ မရောက်တာကြာမှပဲ။ လာပါဗျာ”

ဟု ခရီးဉီးကြိုပြုလိုက်လေ၏။

ဆရာဉီးဘိုးသလည်း ကျွန်ုပ်အနီးရှိ ခုံတန်းကလေးပေါ်
တွင် ထိုင်လိုက်လေ၏။ ကျွန်ုပ်ကလည်း ရေနေးကြမ်းကို ငွေ့ပေး
လိုက်လေ၏။ ထို့နောက် ကျွန်ုပ်နှင့် ဆရာဉီးဘိုးသတို့သည်
ရောက်တတ်ရာရာစကားများကို ပြောဆိုနေကြလေတော့၏။

ထိုသို့ပြောဆိုနေကြရင်း အောက်ပါအတိုင်း စကားလမ်း
ကြောင်းပြောင်းရှုသွားလေတော့၏။

“မြို့ပေါ်မှာ ဆရာလုပ်ရတာက လွယ်ပါတယ်ဗျာ။
တော့မှာ ဆရာလုပ်ရတာက မလွယ်ဘူးဗျာ။ လူနာသွားကြည့်ရ^၁
တာကိုကလည်း တစ်ရွာနဲ့တစ်ရွာ သွားကြည့်ရတာ။ မြို့မှာလို
ကားတွေသာတွေ ရှိတာမဟုတ်ဘူး။ တစ်ခါတလေ ခြေကျင်
သွားရတာ။ တစ်ခါတလေတော့လည်း မြင်းကလေးဘာလေး
အသုံးပြုရတာပေါ့ဗျာ”

ဟု ဉီးဘိုးသက ပြောလေ၏။

“မှန်ပါတယ် ဆရာဉီးဘိုးသရယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့
လူနာဆိုတော့ ဘယ်လောက်ပဲဝေးဝေး သွားကြည့်ရမှာပေါ့ဗျာ”

ဟု ကျွန်ုပ်က ဝင်ရှုပြောလိုက်လေ၏။

“ဝေးတာနီးတာ အကြောင်းမဟုတ်ဘူးဗျာ။ တစ်ခါတလေ
သိပြီး သတိထားရတယ်”

ဟု ဆရာဉီးဘိုးသက ပြောပြန်လေ၏။

“ဘာကို သတိထားရတာလဲဗျ။ လမ်းမှာ လူဆိုးတွေ
ဘာတွေနဲ့ တွေ့မှာကို သတိထားရတာလား”

ဟု ကျွန်ုပ်က ပြန်၍မေးလိုက်လေ၏။

“မဟုတ်ဘူးဗျ။ ကြပ်တွေက လူယောင်ဆောင်ပြီး ဆရာ
တွေ ဘာတွေ လာပန့်တတ်တယ်”

ဟု ဆရာဦးဘိုးသက ပြောလေ၏။

“ကြပ်ဆိုတာက ဘာလဲ ဆရာဦးဘိုးသရဲ့”

ဟု ကျွန်ုပ်က မေးရပြန်လေ၏။

“ကြပ်ဆိုတာ နာနာဘာဝတစ်မျိုးပဲဗျ။ သူက လူယောင်
ဆောင်တတ်တယ်။ ရွာတွေဘာတွေကိုတောင် ဖန်ဆင်းပြနိုင်
တယ်။ အဲဒါတွေက ဟိုဘက်ရွာမှာ လူနာအသည်းအသန်ဖြစ်နေ
လို့ ဆရာလိုက်ကြည့်ပါဉိုးနဲ့ လိမ်ညာပြီး ဆရာကို ပန့်သွား
တတ်တယ်ဗျ”

ဟု ဆရာဦးဘိုးသက ရှင်းပြောလေ၏။

“အလို... ဆန်းလှချည်လား။ ဟုတ်ရဲ့လား ဆရာ
ကိုဘိုးသရယ်”

ဟု ကျွန်ုပ်က ပြန်မေးလိုက်ရာ ဆရာကိုဘိုးသက...

“ဟုတ်တယ်ဗျ။ ကျူးပေါ်ကတော့ သတိဝိုင်းတယ်ဆိုတာက အသိ
အကျေမးတဲ့က မဟုတ်ဘဲ လာခေါ်ရင် မလိုက်နိုင်ဘူးလို့ ပြောတာ
ပါ။ အဲဒါကြောင့် ကြပ်နဲ့တော့ တစ်ခါမှုမတွေ့ဖူးပါဘူး။ ဒါပေမဲ့

၆၂ မင်းသီနဲ့

ကျူပ်နဲ့သိတဲ့ ဆရာတီးလှမြင့်ဆိုတဲ့ အဘိုးကြီးတော့ တစ်ခါပါသွား
ဖူးလေရဲ့”

ဟု ပြောလေ၏။ ကျွန်ုပ်သည် ဆရာတီးဘိုးသကို ရေနေး
ကြမ်းကို ငွေ့၍ ပေးလိုက်ပြီးလျှင်...

“ပြောစမ်းပါဉီး။ ဆရာတီးလှမြင့်ဆိုတာက ဘယ်လိုဖြစ်
တာလဲ”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ဒီလိုဗျာ။ ညသန်းခေါင်လောက်မှာ ဆရာတီးလှမြင့်ဆိုကို
လူတစ်ယောက်ရောက်လာတယ်။လူကြီးက အချပ်မြှင့်မြှင့် ထောင်
ထောင်မောင်းမောင်းကြီးဗျာ။ အဲဒီလူကြီးက ကိုလှမြင့်ကို ဆရာ
ရယ် သံကြိုးဆိုတဲ့ ရွာမှာ မီးမဖွားနိုင်တဲ့ ကိုယ်ဝန်ဆောင်မိန်းမ
တစ်ယောက်ကို လိုက်ပြီးကြည့်ပေးပါ’လို့ ပြောတာကိုးဗျာ။
အဲဒီတော့ ဆရာကိုလှမြင့်က ‘သံကြိုးရွာဆိုတာက ဘယ်နားမှာ
လဲ’လို့ အဲဒီလူကြီးကို ပြန်ပြီးမေးလိုက်တယ်။ အဲဒီလူကြီးကလည်း
‘သံကြိုးရွာဆိုတာ ဆုံးကုန်းရွာနဲ့ ရွာသာကြားထဲက ရွာပေါ့ဗျာ’
လို့ မဆိုင်းမတွေပြန်ပြီး ဖြေတယ်။

အဲဒီတော့ ဆရာတီးလှမြင့်က ‘မဟုတ်နိုင်တာဘဲ။ ဆုံးကုန်း
နဲ့ ရွာသာကြားထဲမှာ ဘယ်မှာရွာရှိလို့လဲဗျာ။ သချိုင်းကုန်းနဲ့ ကွင်းပဲ
ရှိတဲ့ေစွာ’ လို့ပြန်ပြီးပြောလိုက်တယ်”

ဟု ဆရာတီးဘိုးသက်ပြောလိုက်ပြီးနောက် ရေနေးကြမ်းကို
သောက်လေ၏။

ထိုအခါ ကျွန်ုပ်က...

“လုပ်စမ်းပါဉီး ဆရာတိုးသရဲ့။ အတော့်ကို စိတ်ဝင် စားဖို့ ကောင်းတာပဲဖူး”

ဟု ပြောလိုက်လေ၏။ ဆရာတိုးသလည်း ဆက်လက် ၍ ပြောပြန်လေ၏။

“အဲဒီလူကြီးနဲ့ ဆရာတိုးလှမြင့်ဟာ အတော်ကလေး အငြင်းအခုံဖြစ်တယ်။ ဒါပေမဲ့ နာက်ဆုံးမှာ လူကြီးက ‘ဆရာ ရယ်’၊ ငြင်းမနေပါနဲ့ဖျား။ ဟိုမှာ ကလေးမမွေးနိုင်တဲ့ မိန့်းမက ဒုက္ခဖြစ်တော့မယ်။ မြန်မြန်လိုက်ခဲ့စမ်းပါ။ ဟိုရောက်တော့ ရွာရှိ တယ် မရှိဘူး သိရလိမ့်မပေါ့ဖျားလို့ ပြောလိုက်တယ်ဆိုရင် ဆရာတိုးလှမြင့်ဟာ ဆေးလွယ်အိတ်ကိုကောက်လွယ်ပြီး ‘လာ သွားမယ်’ လို့ပြောတော့တာကိုးဖူး။ အဲဒီတော့ ဆရာလာပြီးပင့်တဲ့ လူကြီးက ‘မြင်းတွေပါ ပါတယ်ဆရာရဲ့’၊ ဆရာက တစ်ကောင်စီး၊ ကျူပ်က တစ်ကောင်စီးမယ်ပေါ့ဖျားလို့ပြောတယ်။ တကယ် လည်း မြင်းနှစ်ကောင်ပါလာတယ်။ အဲဒီလူကြီးက မြင်းနက်ကြီးကို တက်ပြီး စီးတယ်။ ဆရာတိုးလှမြင့်ကတော့ မြင်းဖြူကြီးကို စီးတယ်။ ဆရာတိုးလှမြင့်နဲ့ လူကြီးဟာ စကားကလေးတပြောပြော နဲ့ မြင်းစီးနေကြတာပေါ့ဖျား။ လူကြီးကလည်း ဆရာတိုးလှမြင့်ကို တစ်လမ်းလုံး သရဲ့အကြောင်းတွေချည်း ပြောပြုလာတယ်။ ဦးလှ မြင့်ကလည်း နားထောင်လာရတော့ပေါ့ဖျား။ ခရီးထွက်လာခဲ့ရတဲ့ အချိန်ကလည်း အတော့်ကိုကြာလာပြီ။ ရွာကိုမရောက်နိုင်သေး

၆၄ ။ မင်းသီနဲ့

ဘူး။ ဒါနဲ့ ဦးလှမြင့်က လူကြီးကို ‘မရောက်သေးဘူးလားများ။ ကြာလှချည်လား’လို့ မေးလိုက်တယ်။ အဲဒီတော့ လူကြီးက ဟိုမှာလေများ။ သံကြိုးရွာ’လို့ ဆွဲပြလိုက်တယ်။ တစ်ရွာလုံး မီးတွေထွန်းထားလိုက်တာ သီတင်းကျွဲပွဲတော်ကြီးကျနေတာပဲ။ ကလေးတွေကလည်း ‘ဘုတ်တလုပ်တောက်တဲ့’ ကစားတဲ့ ကလေးက ကစား။ ထုပ်စီးတိုးတဲ့ ကလေးက တိုးနဲ့ပေါ့များ။ တချို့ကလည်း ဆန်ဖျပ်မောင်းထောင်းလုပ်နေကြတယ်။ စည် လိုက်တဲ့ ရွာကြီးများ။ မီးရောင်တွေကလည်း နွေခင်းအတိုင်းပဲဗျို့။ အဲဒီလိုနဲ့ ဆရာဦးလှမြင့်တို့မြင်းနှစ်စီးလည်း ရွာထဲကိုဝင်သွားရေ သူကြီးလုပ်တဲ့လူက သူရဲ့မောင်းကြီးကို တဒ္ဒနဲ့ထုတော့တာပါပဲ။ အဲဒီလိုမောင်းကြီးထုလိုက်တော့ ရွာသူရွာသားတွေဟာ လာပြီးစု ကြတော့တာပေါ့။ အဲဒီလိုစုတော့မှ သူကြီးက ‘ဆရာပါလာပြီ။ လူနာအိမ်ကို သွားမယ်။ လိုက်ပြီးပို့ကြား။ ဆရာဆေးကုန်တုန်း ရွာထဲမှာ ခုံခုံသံသံမလုပ်ကြနဲ့။ ပြီးတော့ ဆရာကို ထိတ်အောင် လန့်အောင် မလုပ်ကြနဲ့နှိုး။ ဆရာလန်ပြီး ပြန်ပြေးသွားဦးမယ်’ လို့ ပြောတာကိုး။ အဲဒီတော့ ဆရာဦးလှမြင့်ရဲ့စိတ်ထဲမှာ ‘ဆရာကို ထိတ်အောင်လန့်အောင် မလုပ်နဲ့နှိုး’ ဆိုတဲ့စကားကို သံသယဖြစ် သွားတယ်။ ‘မလုပ်ကြနဲ့နှိုး’ ဆိုတာဟာ အခုအချိန်အတွက် ပြောတာကိုး။ ‘မလုပ်ကြနဲ့’ ဆိုရင် ပြီးတဲ့ကိစ္စမှာ နောက်က ‘ဦး’ ဆိုတဲ့စကားဟာ အန်က်တစ်မျိုးဆောင်နေတာကို ဦးလှမြင့်က ရိပ်မိသွားပြီး ဒီလူတွေဟာလူတွေမှုဟုတ်ရဲ့လား။ ငါစီးလာတဲ့မြင်း ကြီးကရေ မြင်းအစစ်မှုဟုတ်ရဲ့လား။ ဖန်ဆင်းထားတဲ့မြင်းများ

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ● ၆၅

လား။ ဒီလူတွေကိုကြည့်ရတာ မျက်နှာတွေကလည်း ဖြူဖတ်ဖြူ၍ ရော်နဲ့ တစ်မျိုးကြီးပါလားလို့ တွေးမိတာနဲ့ ဆရာဉီးလှမြင့်ဟာ သူ့ရဲ့သတ္တုလပ်တိုက်ပုံအက်ဗျိမှာထိုးထားတဲ့ သိမ်ဝင်အပ်ကလေးကို လက်နဲ့အသာစမ်းပြီး နှတ်လိုက်တယ်။ ပြီးတော့ သူစီးထားတဲ့ မြင်းရဲ့ကျောကို သိမ်ဝင်အပ်နဲ့ ထိုးချလိုက်တာကိုး။ အဲဒီလိုထိုးချ လိုက်တာနဲ့ သူစီးထားတဲ့ မြင်းကြီးက ‘အမယ်လေး’လို့ အော် လိုက်တာဗျာ။ အသံကြီးဟာ ပုံတင်ဟည်းသွားတော့တာပဲ”

ထိုနေရာသို့အရောက်တွင် ကျွန်ုပ်က...

“မြင်းကြီးက အမယ်လေးလို့ အော်သတဲ့လားဗျာ”

ဟု မေးလိုက်ရာ ဆရာဉီးဘိုးသက ရယ်မောလျက်...

“မြင်းအစ်မှ မဟုတ်ဘဲဗျာ။ နားထောင်စမ်းပါဗျာ။ ကျူပ် ဆက်ပြီးပြောပါရစေဦး။ မြင်းကြီးဟာ အဲဒီလိုအော်ပြီး အောက်ကို ပြားကျသွားတယ်။ အဲဒီတော့ ဆရာဉီးလှမြင့်က သူစီးထားတဲ့ မြင်းကြီးကိုကြည့်လိုက်တာ မြင်းမဟုတ်တော့ဘူးတဲ့ဗျာ။ လူသေ ထည့်တဲ့ အခေါင်းကြီးဖြစ်ဖော်ပါလေရော”

ဟု ပြောလိုက်လေ၏။

“ရွာသားတွေရောဗျာ”

ဟု ကျွန်ုပ်က မေးလိုက်ပြန်ရာ ဦးဘိုးသက...

“ဒီလိုဗျာ။ အဲဒီအချိန်မှာ ဆရာဉီးလှမြင့်ကို လာပြီးပင့်တဲ့ လူထွားကြီးက မြင်းပေါ်ကနေ သူ့လူတွေကို ‘မအောင်ဘူးဟေ့’ လို့ အသံနက်ကြီးနဲ့ အော်လိုက်ပါလေရောဗျာ။ အဲဒီလိုလည်း အော်လိုက်ရော လူတွေရော၊ မီးတွေထိန်ထိန်ညီးနေတဲ့ ရွာကြီးရေ

၆၅ မင်းသီနဲ့

ဖြုတ်ဆို ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တာပဲဗျို့။
 အဲဒီတော့မှ ဆရာဉီးလှမြှင့်ဟာ သူရဲ့ပတ်ဝန်းကျင်ကို ကြည့်လိုက်
 တော့ အုတ်ရှုတွေ၊ မြေပုံတွေ၊ မှတ်တိုင်တွေကို တွေ့ရတော့တာ
 ကိုး။ ကြပ်တွေဟာ သူကို သချိုင်းကုန်းဟောင်းကြီးထဲကို
 လှည့်စားပြီး ခေါ်ခဲ့တယ်ဆိုတာ သိတော့တာပေါ့။ သိလည်း
 သိရော ခြော့တည့်ရာပြီးလိုက်တာ ရထားသံလမ်းရောက်
 ပါလေရော။ ရထားသံလမ်းရောက်တော့ ဘူတာကိုပြီးပြီး
 ကြောက်အားလုံးအားနဲ့ကုန်ရထားကြီးပေါ်တက်ပြီးလိုက်သွားတာ
 မန္တလေးရောက်သွားတယ်။ မန္တလေးရောက်မှ အသိဘုန်းကြီး
 ကျောင်းမှာ စရိတ်တောင်းပြီး ရွာကို ပြန်လာရတယ်”

ဟု ဦးဘိုးသက ပြော၍ တဟားဟားရယ်လေ၏။

ဦးဘိုးသ၏စကား ဆုံးသွားသည့်အခါ၌...

“ရန်ကုန်မှာတော့ ဒါမျိုးတွေ မကြားမိပါလားဗျာ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဦးဘိုးသက...

“ဒါကြောင့် ပြောတာပေါ့ဗျာ။ မြို့မှာ ဆရာလုပ်ရတာနဲ့
 တော့မှာ ဆရာလုပ်ရတာ မတူဘူး။ အပုံကြီးကွာတယ်ဗျာ”

ဟု ပြောလေ၏။

ထို့နောက် ကျွန်ုပ်နှင့် ဦးဘိုးသတို့သည် စကားဆက်လက်
 ၍ ပြောကြပြီးနောက် ညျှော်နက်သောအခါ၌ ဦးဘိုးသသည်
 ‘ညွှဲ နက်ပြီဗျာ။ ပြန်ဦးမှ’ဟု နှုတ်ဆက်ကာ ပြန်သွားလေ
 တော့၏။



(င်းဦးဘိုးသသည် ဤသို့လျှင် ယုတ္တိယုတ္တာကင်းမဲ့ သော တစ္ဆိပ်ပြင်၊ သရဲပုံပြင်၊ ဥစ္စာစောင့်ထိုး၊ ဥစ္စာစောင့်ပုံပြင်များ ကို လွန်စွာဖိတ်ဝင်စား၏။ မကြာခဏလည်း ကျွန်ုပ်အား လာ ရောက်ပြောပြတတ်၏။ ကျွန်ုပ်ကလည်း အပျင်းပြေသောဖြင့် နားထောင်တတ်၏။ သို့ရာတွင် ထိုအဖြစ်အပျက်များသည် အမှန် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဟု ကျွန်ုပ်ကိုယ်တိုင်မယုံကြည်ပါ။
စာရေးသူ)

ကျွန်ုပ်သည် လွန်စွာအားနည်းသော မှန်အိမ်ကလေး၏ အလင်းရောင်ဖြင့် ပျင်းရိုးငြွေဖွယ်ကောင်းလှသော စာအုပ်ထူးကြီး တစ်အုပ်ကို ဝင့်ကြွေးပမာ သဘောထား၍ ဖတ်ရှုနေလေတော့၏။

ထိုအချိန်၌ တစ်စုံတစ်ယောက်သည် ကျွန်ုပ်ရှိရာသို့ ဝင် လာသဖြင့် ကျွန်ုပ်ဖတ်နေသော စာအုပ်ပေါ်၌ အရိပ်ထိုးသွားလေ တော့၏။ ထိုသူအား ကျွန်ုပ်သည် မေ့မကြည့်သေးဘဲ စာအုပ်ကို ပိတ်လိုက်လေ၏။ ထိုသူသည် ကျွန်ုပ်၏ ဦးခေါင်းအထက်နားဆီ လောက်တွင် ငှင်း၍ပါလာသော ကြေးစည်ကို ထုလိုက်လေ တော့၏။

“နောင်...ခေ...ခေ...ခေ...ခေ...”

ကျွန်ုပ်လည်း လန့်ဖျုပ်၍ မေ့ကြည့်လိုက်လေ၏။

အရပ်ထောင်ထောင်မောင်းမောင်း၊ ကိုယ်ခန္ဓာခပ်ဖိုင့်ဖိုင့်၊ ဦးပြည်းခေါင်းတံ့းနှင့် ပိတ်ဖြူကို ရုံပတ်ထားသော ဘိုးသူတော်

ကြီးတစ်ဦးဖြစ်ကြောင်း သိရလေတော့၏။ ညွှန်ကြီးသန်းခေါင်
တွင် ဤကဲ့သို့ဖြူဖြူဖွေးဖွေးကြီးကို တွေ့လိုက်ရသဖြင့်
ကျွန်ုပ်သည် လန့်၍ သွားလေတော့၏။

“လန့်လိုက်တာဗျာ။ ဘာကိစ္စလဲ ဘိုးသူတော်ကြီး။
ဒီအချိန်ဟာ ဘိုးသူတော်များ ဆန်အလှုခံတွက်တဲ့ အချိန်တော့
မဟုတ်ပါဘူး။ သူခိုးသူဝှက်တွေ ကျက်စားတဲ့ အချိန်ပါ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဘိုးသူတော်ကြီးက...

“ခင်ဗျားခံလာတာ အလှုခံမလို့ လာတာမဟုတ်ဘူး
လက္ခဏာဆရာရဲ့။ အလုပ်အပ်မလို့ လာတာ”

ဟု ဘိုးသူတော်ကြီးက ပြောရင်း ကျွန်ုပ်ရှေ့ရှိ ခုံတန်း
ကလေးပေါ်တွင် ဝင်၍ ထိုင်လိုက်လေ၏။

“ဘာအလုပ်များ အပ်မလို့လဲ ဘိုးသူတော်ကြီးရဲ့”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဘိုးသူတော်ကြီးက...

“ဒီနေ့သန်းခေါင်းကျော်ရင် ကိုယ်ဝန်ဆောင်မိန်းမ
တစ်ဦးဟာ ကလေးမျှက်နှာမြှင့်လိမ့်မယ်။ အဲဒီကလေးကို နာမည်
မှည့်ပေးဖို့ပါပဲ။ သန်းခေါင်ကျော်မှာ မွေးရင်တော့ ကြာသပတေး
ဘက်ရောက်သွားပြီပေါ့ လက္ခဏာဆရာရယ်”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“ဒါများဘာခက်လို့လဲ ဦးသူတော်ကြီးရယ်။ ယောကျား
ကလေးမွေးရင် မောင်ဘလို့ မှည့်လိုက်။ မိန်းကလေးမွေးရင်
မမြေလို့ မှည့်လိုက်။ ဒါပဲပေါ့များ”

ဟု ပြောဆိုကာ ကျွန်ုပ်သည် ဖတ်လက်စစာအုပ်ကို ဖွင့်၍ဖတ်နေလေတော့၏။ ထိုအခါ ဘိုးသူတော်ကြီးသည် ကျွန်ုပ်အား စွဲစွဲကြည့်ကာ...

“ယောကျားကလေးမွေးရင် မောင်ဘာ။ မိန်းကလေးမွေးရင် မမြေဟုတ်လား။ ဒါလောက်တော့များ လူတိုင်းသိတာပေါ့။ ဆရာကိုလေးစားလို့ နာမည်ကောင်းကောင်းကလေး မှည့်ပေးမလားဆိုပြီး လာခဲ့တဲ့ဉာဏ်။ ဒီလိုပြီးစလွယ် မောင်ဘာ၊ မမြေဆိုရှုနဲ့ဘယ်ကျေနှပ်နိုင်ပါမလဲ။ နံပါတ်တစ် မဟာဘုတ်နဲ့ မွေးနံတိုင်တွေမှာ ကောင်းမြတ်တဲ့ဖြူဟ်တွေကို ရွှေးရမယ်။ ပြီးတော့ ‘သရော ဒယ’ကျမ်းမှာပါတဲ့ စုံ၊ စော၊ စော၊ လှတို့ ဘာတို့ ဆိုတာနဲ့ ညီရမယ်။ ပြီးတော့ တစ်ခါ ဆန်းဂိုဏ်းရွှေးရမယ်။ ပြီးတော့ ဂုဒ္ဓိမှန်-မမှန်၊ ဗျာဗျာတော်-မတည့် စိစစ်ရမယ်။ ဝန္တာတို့၊ မြိုင်တွေ၊ စစ်ရမယ်။ ဓာတ်ပူဓာတ်အေးတွေ သုံးသပ်ရမယ်။ အဲဒါတွေ ပြီးပြန်တော့လည်းပဲ မပြီးသေးဘူး။ ခေတ်ကာလနဲ့ဂိုက်ညီအောင်ကမ္မာကျော်လက္ခဏာဆရာကြီး ကိုင်ရှိအသုံးပြုတဲ့ ‘မျှမရော လော်ဂျီ’ ခေါ် ဂဏန်းဖောင်နည်းအရ ကောင်းမကောင်းတွက်ပေးရညီးမယ်”

ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်းအနည်းငယ်မချင်စိတ်ဖြစ်ကာ...

“ဦးသူတော်ကြီး ဒီလောက်တတ်နေတာပဲညစာ။ ကိုယ့်
ဟာကိုယ့်ပဲ နာမည်မှည့်ပေးလိုက်ရောပါဗျာ။ ဘာဖြစ်လို့ ကျူပ်ဆီ
လာရတာတုံး”

ဟု ပြောလိုက်လျှင် ဘိုးသူတော်ကြီးသည် ကျွန်ုပ်အား
စပ်ဖြေဖြေအမူအရာနှင့် ကြည့်ကာ...

“မဟုတ်ဘူး ကိုယ့်လူရဲ့။ ကာယကံရှင်က ဆရာမင်းသီခံ
ကို ခေါ်ပေးပါဆိုလို့ ကျူပ်က လာပြီးခေါ်ရတာ။ နှုံမဟုတ်ရင်
လား ဒါလောက်ကိစ္စနဲ့ ကိုယ့်လူဆီကို ဘယ်လာပါမလဲ။ ကျူပ်
ဟာကျူပ် မှည့်ပေးလိုက်တာ ကြာပြီ”

ဟု ပြန်၍ ပြောလေ၏။

ကျွန်ုပ်သည် ဘိုးသူတော်ကြီး၏ မျက်နှာကို ကြည့်ပြီး
နောက် ရယ်ချင်သလိုလိုဖြစ်၍လာလေ၏။ သို့ရာတွင် မရယ်မိစေ
ရန် သတိထားလိုက်ပြီးနောက်...

“ကလေးမွေးမယ့် ဗိုလ်ကြီးသည်ကလည်း ခိုင်းစရာလူ
ရှားသလားဗျာ။ စကားကြီးကြီး၊ ကိုယ်ဖီးဖီး၊ ဦးပြည်းစိမ်းစိမ်းနဲ့
ဘိုးသူတော်ကြီးကိုမှုဇ္ဈားပြီးခိုင်းလိုက်ရသလား။ သူအိမ်မှာ တခြား
ခိုင်းစရာ စေစရာ လက်ပါးစေလေးများ မရှိတော့ဘူးလား”

ဟု ပြောလိုက်ရာ ဘိုးသူတော်ကြီးက...

“ရက်စ်...ရက်စ်...သိပ်မှန်တာပဲ။ အဲဒီအိမ်မှာ ခိုင်းစရာ
ဆိုလို့ ကျူပ်တစ်ယောက်တည်းပဲ ရှိတယ်။ ကျူပ်ကလည်း ဒီနှာသူ
ဦးကမှ အဲဒီအိမ်ကို ရောက်သွားတဲ့ အာဂန္ဓာဗျာ။ ရောက်ပြီး

သိပ်မကြာပါဘူး။ ခန္ဓာဖီးဖီး၊ ဗိုက်ကြီးကြီးနဲ့မိန္ဒာမက ဝမ်းနာတော့
တာပဲ ကိုယ့်လှုပော့။ အိမ်မှာရှိတဲ့ တစ်ယောက်က ဝမ်းဆွဲသည်ကို
သွားခေါ်ရတယ်။ ကျူပ်ကိုတော့ ဆရာမင်းသီခံကို ခေါ်ပေးပါ။
ကလေးကင်ပွန်းတပ်ချင်တယ်။ သူလက္ခဏာကိုလည်း ကြည့်ချင်
တယ်ဆိုလို့ ကျူပ်ကလည်း လာခဲ့ရတာပါဗျာ”

ဟု ပြောလေတော့၏။

“မီးနေအိမ်မှာ လက္ခဏာဖတ်ရမယ်လိုဗျာ။ မဖြစ်နိုင်ပါ
ဘူး။ အဲဒီအမျိုးသမီး မီးတွင်းကထွက်ပြီး ကျုန်းကျုန်းမာမာရှိတော့
မှ ကျူပ်ဆီကို လာခဲ့ပေါ့ ဦးသူတော်ကြီးရယ်”

ဟု ကျွန်ုပ်က ပြန်၍ပြောလိုက်လေ၏။ ထိုအခါ ဘိုးသူ
တော်ကြီးက...

“ကျူပ်လည်း အဲဒီအတိုင်း ပြောကြည့်ပါသေးတယ်။
ဒါပေမဲ့ မရဘူး။ ကလေးမျက်နှာမြှင့်ပြီးတာနဲ့ ဒီမိန္ဒာမက
ခရီးထွက် တော့မှာတဲ့ဗျာ။ အဲဒီကြောင့် ကိုယ့်လှုကို မရ ရအောင်
ပင့်ခဲ့ပါ လို့ မှာလိုက်တာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို
အားကိုးတကြီး နဲ့ မှာတဲ့လှဆိုကိုတော့ လိုက်သင့်ပါတယ်။ အဲဒီလို
လိုက်ဖို့ အတွက်လည်း ပထမဆုံးခြေကြွေအဖြစ် ဟောဒါလေးကို
ပေးလိုက် ပါတယ်”

ဟုဆိုကာ ဘိုးသူတော်ကြီးသည် ငှုံး၏ခါးကြားတွင်
လိမ်ထားသော ဘူးကလေးတစ်ဘူးအတွင်းမှ တစ်စုံတစ်ခုကို
နှုက်၍ ကျွန်ုပ်အား ပေးလိုက်လေ၏။ ကျွန်ုပ်လည်း ဘိုးသူတော်

၂။ မင်းသီခံ

ကြီးပေးသော ပစ္စည်းကလေးကို လက်ဝါးဖြန့်ကာ ခံယူလိုက်
လေ၏။ ထိုပစ္စည်းသည် ယောကျွားတစ်ဦး၏ လက်မ
လက်သည်းခွံအရွယ်ခန့်ရှိ ကျောက်နီကလေးတစ်လုံးဖြစ်လေ၏။
ထိုကျောက်နီကလေးသည် လွန်စွာအားနည်းလှသော မှန်အိမ်
အလင်းရောင်အောက်၌ပင် တဖျတ်ဖျတ်အရောင်ထွက်နေသည်ကို
တွေ့ရလေတော့၏။ ကျွန်ုပ်သည် ထိုကျောက်နီကလေးကို
ကြည့်ရင်း...

“ဘာလဲ ဘိုးသူတော်ကြီး”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ပတ္တမြားလေ။ အဖိုးတန်တယ် ကိုယ့်လူရဲ့။ ဒါက
ခြောက်ပဲ ရှိသေးတာ။ ဟိုရောက်ရင် ကိုယ့်လူကို ထပ်ပြီးပေး
ဦးမှာ”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“ဒီလိုလား”

ဟုဆိုကာ...

ကျွန်ုပ်လည်း ပက်လက်ကုလားထိုင်ပေါ်မှ ထလိုက်ပြီး
လျှင် တိုင်တွင်ချိတ်ထားသော ကုတ်အကျိုးကိုဖြုတ်၍ ဝတ်လိုက်
လေ၏။ ထိုနောက် လက္ခဏာကြည့်ရာတွင် အသုံးပြုသော မှန်ဘီ
လူးကိုလည်း ဆွဲအတွင်းမှ နှိုက်ယူကာ ကျွန်ုပ်၏ ကုတ်အကျိုး
အတွင်းသို့ ထည့်လိုက်လေ၏။ ထိုပြင် စာရွက်အလွှတ်ဆပ်ရွက်
ခန့်နှင့် ခဲတံတာစ်ခေါင်းကိုလည်း ယူလိုက်လေ၏။ ပြီးလျှင်

ကျွန်ုပ်သည် အိမ်တံခါးကို ပိတ်လေ၏။ ထိုအခါ ဘိုးသူတော်
ကြီးက...

“ဒီမယ် ဆရာသမားရဲ့။ လမ်းမီးတွေက ပျက်နေတယ်။
လမိုက်ရက်ကြီးလည်း ဖြစ်နေတယ်။ အဲဒီတော့ ဆရာသမားရဲ့
မှတ်တုတ်မှတ်တုတ် မှန်အိမ်ကလေးကိုတော့ ယူခဲ့မှ တော်
မယ်ပဲ့”

ဟု ပြောဆိုကာ မှန်အိမ်ကလေးကို ဖြုတ်ယူလိုက်
လေသည်။

ထို့နောက် ကျွန်ုပ်နှင့် ဘိုးသူတော်ကြီးသည် အိမ်မှထွက်
လာကြတော့၏။ ဘိုးသူ တော်ကြီးသည် ကျွန်ုပ်အား
ဗျိုင်းရေအိုးစင် ရပ်ကွက်အနီးရှိ တရာတ်သခိုင်းကုန်းမှ ဖြတ်ကာ
ခေါ်သွားလေ တော့၏။ ကင်းဘဲလမ်းထိပ်သို့ရောက်သောအခါ၌
ဒရဝမ်တစ်ဦး ၏ သံချောင်းခေါက်သံနှင့်အတူ...

“ဘရား ဗရားဟိုး”

ဟု အော်လိုက်သော အသံကို ကြားရလေတော့၏။

“သန်းခေါင်တော့ ရောက်ပြီ ဆရာသမားရော့။ ဟိုမိန်းမ
မွေးတော့မယ်ပဲ့။ သွက်သွက်ကလေး ရွှောက်စမ်းပါ”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ဘိုးသူတော်ကြီး၏ ခြေလျမ်းကျွဲ
ကြီးများကို မိအောင် သုတ်ခြေတင်ရလေတော့၏။



၇၄ ။ မင်းသီနဲ့

ကျွန်ုပ်သည် အချိန်အတော်ကြောသည်အထိ ဘိုးသူတော်
ကြီး၏ခြေလှမ်းကို အမဲလိုက်၍ နေရသဖြင့် လွန်စွာမောဟိုက်၍
နေလေတော့၏။

“မရောက်သေးဘူးလား ဦးသူတော်ကြီးရဲ့။ ကင်းဘဲလမ်း
ဘယ်နားက အိမ်လဲ”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဘိုးသူတော်ကြီးက...

“ကင်းဘဲလမ်းမှာ မဟုတ်ဘူးဗျာ။ ကင်းဘဲလမ်းကနေ
ငါးထပ်ကြီးဘက်ကို ဖြတ်တဲ့ မြန်မြတ်လမ်းကလေးအတိုင်း
ဝင်သွားရ သေးတယ်။ နှစ်ထပ်ပျဉ်ထောင်အိမ် မည်းမည်းကြီးဗျာ”

ဟု ပြောလေ၏။

“အဲဒီလမ်းမှာ အိမ်မရှိပါဘူးဗျာ။ ကျွန်ုပ်လည်း အဲဒီလမ်း
က မကြောခဏဆိုသလို ဖြတ်သွားနေတာပဲ”

ဟု ကျွန်ုပ်က ပြန်၍ပြောလိုက်လေ၏။

“ရှိပါတယ် ဆရာရဲ့။ စကားမများစမ်းပါနဲ့။ ဟိုမှာ
ကလေးမွေးနေတော့မယ်။ မြန်မြန်လာစမ်းပါ”

ဟု ဘိုးသူတော်ကြီးက ပြော၍ ကျွန်ုပ်၏ ရွှေမှုနေ၍
မှန်အိမ်ကြီးတယမ်းယမ်းနှင့် သွားနေလေတော့၏။

ကျွန်ုပ်သည် ဘိုးသူတော်ကြီး၏နောက်မှ လိုက်ပါခဲ့ရင်း
ညှဉ်းပိုင်းက ဆရာဦးဘိုးသပြောပြသွားသည့် ကြပ်ပုံပြင်ကို
သတိရှု၍လာလေတော့၏။

“ဘိုးသူတော်ကြီးဟာ ကြပ်များလား။ ငါ့ကို ဘယ်များ
ခေါ်သွားမလိုပါလိမ့်”

ဟု တွေးမိသဖြင့် ကြောက်စိတ်များဝင်လာလေတော့၏။
ထိုအချိန်၌မှာပင် ပရွေသံပေါက်အောင် အူလိုက်သော
ခွေးအုသံကိုကြားလိုက်ရသည်ဖြစ်ရာ ကြောက်သီးမွှေးညွှေးများထဲ၍
သွားလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် ‘သမ္မဇာဒွေဂါထာ’
ကို အဆက်မပြတ်ရွှေတ်လေတော့၏။

ဘိုးသူတော်ကြီးသည် မှန်အမိမြှိုးတယမ်းယမ်းနှင့် ရှေ့မှ
ရျောက်သွားရင်း ကျွန်ုပ်အား...

“ဘယ်လိုလဲ ဆရာသမား။ ကြောက်နေပြီလား။
ကြောက်မယ်ဆိုရင်လည်း ကြောက်စရာပါပဲဗျာ။ ဒီအချိန်မျိုးမှာ
သရဲတစွေတွေ သိပ်ပြီးမြှိုးတာဗျာ။ ကြပ်တွေကလည်း လူယောင်
ဆောင်ပြီး ဆရာတွေဘာတွေ လာပင့်တတ်တဲ့ အချိန်မျိုးပဲဗျာ”

ဟု ပြောလိုက်ရာ ကျွန်ုပ်သည်...

“ဗျာ...ကြပ်တွေက လူယောင်ဆောင်ပြီး ဆရာလာပင့်
တတ်တဲ့ အချိန်မျိုး ဟုတ်လား”

ဟု မေးလိုက်လေ၏။

“ဟုတ်တယ် ဆရာသမားရဲ့။ ကြပ်က ဘိုးသူတော်
ယောင်ဆောင်လို့လည်း ရတယ်”

ဟု ဘိုးသူတော်ကြီးက ပြန်ရှုပြောလိုက်ရာ ကျွန်ုပ်
သည်...

“ဗုဒ္ဓာ...ဗုဒ္ဓာ”

ဟု ရော့တ်မိလေတော့၏။

၇၆ ။ မင်းသီနဲ့

ထိုသို့ ချတ်ဆိုနေရင်း...

“**ဘိုးသူတော်ကြီး။** ခင်ဗျားကတော့ **ကြပ်မဟုတ်ပါဘူးနော်**”

ဟု မေးလိုက်မိလေ၏။

“တောက်တီးတောက်တဲ့ ဆရာသမားရယ်။ ခင်ဗျားက
လည်း ကျူပ်ကို **ကြပ်လို့ထင်နေလို့လား။** မဟုတ်ရပါဘူးဗျား။
ကျူပ်ဟာ ‘ဟူ၍မင်းဘီအင်း’လူသားစစ်စစ် ဇကန်ဖြစ်ပါတယ်
ဗျား။ ဆရာသမားလိုပါပဲ။ ‘ဖလက်ရှုံးအင်ဘုံး’ သွေးနဲ့သားနဲ့ဗျား။
အထင်မလွှာစမ်းပါနဲ့။ ကျူပ်က သရဲ့ကြောက်တတ်လို့ အားကိုးရ
မလား အောက်မေ့တယ်။ ခင်ဗျားက ကျူပ်ထက်တောင် ဆိုးနေပါ
လား။ ဟီ...ဟီ”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“**သို့...ဘိုးသူတော်ကြီးကလည်း** သရဲ့ကြောက်တတ်
သလား”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“**ကြောက်ပြီလား** ဆရာရယ်။ ခင်ဗျားမသိလို့ပါ။
တစ်လမ်းလုံး ကျူပ်မှာ ‘သမ္မတ္မာ’တွေ ချတ်လာခဲ့ရတာ”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“**ဘိုးသူတော်ကြီးက** သရဲ့ထဲမှာ ဘယ်လိုသရဲ့ကို ပိုပြီး
ကြောက်သလဲဗျား။ ပြောစမ်းပါဉိုး”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ကြောက်ပါတယ်လို့ ဆိုနေမှုပျား။ အသေးစိတ်တွေ
မေးမနေစမ်းပါနဲ့။ ကြောက်သီးထလွန်းလို့ပါ။ စောစောက ခွေးအူ
လိုက်တဲ့နေရာမှာတွန်းကများ ကျူပ်ရဲ့ ခေါင်းကြီးကို ပုတ်လောက်
ကြီးကို ဖြစ်သွားတယ်လို့ ထင်လိုက်ရတယ်။ ကျူပ်က သရဲထက်
ကုပ်ကို ပိုပြီးကြောက်တယ် ဆရာသမားရဲ့။ သူတို့က အားကြီး
လူယောင်ဖန်ဆင်းတတ်တာ ကလား”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“ဒါနဲ့ နေစမ်းပါဉီး ဉီးသူတော်ကြီးရဲ့။ ကျူပ်တို့ အခုသွား
မယ့် အိမ်ကတော့ ခင်ဗျားပြောသလို ‘ဟျူးမင်းဘီအင်း’ လူသား
စစ်စစ်တွေပါပဲနော်”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဘိုးသူတော်ကြီးက...

“လူအစစ်တွေလို့ ထင်ရတာပါပဲ”

ဟု ပြန်၍ ဖြောလေ၏။

“လူအစစ်တွေလို့ အတပ်မပြောနိုင်ဘူးလား။ ထင်ရုံပဲရှိ
သေးသလား ဉီးသူတော်ကြီးရဲ့။ ခင်ဗျားကလည်းပျား။ ပိုင်ပိုင်
နိုင်နိုင်မရှိလိုက်တာ”

ဟု ကျွန်ုပ်က ဘိုးသူတော်ကြီးအား ဆူလိုက်လေတော့၏။

“ဒီလို ဆရာသမားရဲ့။ ကျူပ်က နယ်က လာတာ။
ညီးပိုင်းကမှ အဲဒီအိမ်နားကိုရောက်တာ။ အိမ်ကြီးကိုကြည့်လိုက်
တော့ အချွန်အတက်တွေနဲ့ဆိုတော့ ဘုန်းကြီးကျောင်းမှတ်လို့
တစ်ညွှန်လောက်တည်းခိုမယ်ဆိုပြီး ဝင်သွားတာ။ အဲဒီအတဲ့ရောက်

တော့မှ ဘုန်းကြီးကျောင်းမဟုတ်ဘဲ လူနေအိမ်ဖြစ်နေကြာင်း
သိရတာဗျာ။ အဲဒီတော့ အိမ်ရှင်မိန်းမကြီးက ဘိုးသူတော်ကြီးရယ်
တွေးလည်း သွားမနေပါနဲ့။ တစ်ညာတလေပဲဥစ္စာ။ ဒီမှာပဲ
တည်းတာပေါ့လို့ခိုတာနဲ့ ကျူပ်လည်း အဲဒီအိမ်မှာ တည်းရတာဗျာ။
ကျူပ်ကို ကရင်ဆောဒါတွေ ဘာတွေ တိုက်သေးတယ်ဗျာ”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“အဲဒီအိမ်မှာ အိမ်သားဘယ်နှယောက်လဲ”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“သရီးပထန် ကုလားကြီးက တစ်ယောက်၊ ကြောက်တူ
ရွှေးနှုတ်သီးနှုတ်တဲ့ နာခေါင်းပိုင်ရှင် အသက် ငွေ အရွယ် အဇြော်
ကြီးက တစ်ယောက်၊ အသားဝါဝါ ရပ်ရည်ချောမောတဲ့ ပိုက်ကြီး
သည်က တစ်ယောက်”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“နေစမ်းပါဉီး။ သူတို့က ဘာလူမျိုးတွေလဲ”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဘိုးသူတော်ကြီးက...

“အိုင်ဒုန်းနှီး။ ဒါတော့ ကျူပ်မသိဘူးဗျာ။ သူတို့အချင်းချင်း
အက်လိပ်လိုပဲပြောကြတယ်။ ကျူပ်ကိုတော့ မြန်မာစကားနဲ့ပြော
ပါတယ်။ ကျူပ်အထင်တော့ ပထန်ကုလားကြီးတစ်ယောက်ပဲ
မြန်မာလိုမတတ်ဘူး ထင်ပါရဲ့ဗျာ”

ဟု ပြန်ရှုံးဖြောလေ၏။

“အဲဒီအိမ်မှာ ဘုရားစင်ရှိသလား”

ဝန္တတိပေါင်ချုပ် အမှတ် (၃) ● ၇၉

ဟု ကျွန်ုပ်က မေးလိုက်ပြန်၏။

“ဘာလုပ်မလိုလဲ။ ဘုရားရှိခိုးမလိုလား။ ကိုယ့်အိမ်ကျမှ
ပဲ ရှိခိုးပေါ့ပျာ”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

“မဟုတ်ပါဘူး။ သူတို့ ဘယ်ဘာသာကိုးကွယ်တယ်ဆို
တာ သိရတာပေါ့ပျာ”

ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

“အဲဒါတော့ ကျူပ်အပြစ်ပဲ။ ကျူပ် အဲဒါကို ဂရမဖိုက်
မိဘူး”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

ကျွန်ုပ်နှင့် ဘိုးသူတော်ကြီးတို့သည် ဤသို့သူင် စကား
တပြောပြောနှင့် လျောက်လာခဲ့ရာ ခြံကြီးတစ်ခြံရှုံးသို့ ရောက်ရှိ
လေတော့၏။

“အိုင်ဆေး ဆရာသမား။ အဲဒါခြံကြီးထဲက အိမ်ကြီးပဲ”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

ကျွန်ုပ်တို့သည် ခြံတံခါးကို တွန်းဖွင့်၍ အတွင်းသို့ဝင်က
လေ၏။ အတွင်းသို့ရောက်လျှင် ဘုန်းကြီးကျောင်းနှင့်တူသော
အိမ်ကြီးဆီသို့ သွားကြလေ၏။ အိမ်ကြီးမှာ လွန်စွာရှေးကျသော
အဆောက်အအုံကြီး ဖြစ်လေ၏။

ကျွန်ုပ်တို့သည် အုတ်လျေကားမှတက်၍ တံခါးမကြီးကို
ခေါက်ကြလေ၏။ အတွင်းမှ မည်သို့တုံ့ပြန်မှုကိုမှ မရသဖြင့်
တံခါးမကြီးကို တွန်း၍ဖွင့်ကြလေ၏။

အတွင်းသို့ရောက်သောအခါ၌ တစ်စုံတစ်ယောက်ကိုမျှ
မတွေ့ရသဖြင့် ကျွန်ုပ်က...

“အခန်းတွေထဲမှာ ရှိမှာပေါ့ပျာ။ ခေါ်ကြည့်ပါဉီး ဦးသူ
တော်ကြီးရဲ့”

ဟု ပြောရာ ဘိုးသူတော်ကြီးက...

“ခေါ်ရအောင် နာမည်မှ မသိဘဲပျာ”

ဟု ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က...

“အိမ်ရှင်တို့၊ အိမ်ရှင်တို့၊ ဘိုးသူတော်ကြီးနဲ့
လက္ခဏာဆရာ ရောက်လာပြီလေပျာ”

ဟု အော်၍ခေါ်လေ၏။ သို့ရာတွင် မည်သည့်အသံကိုမျှ
မကြားရပေ။

“ဘယ်လိုလဲ ဘိုးသူတော်ကြီး။ အိမ်မှားပြီထင်တယ်”

ဟု ကျွန်ုပ်က ပြောလိုက်မိလေတော့၏။

“ဘယ့်နှယ် အိမ်မှားရမှာလဲပျာ။ ဟောဟို ကုလားထိုင်
ဟာ ပထန်လန်ဘားကြီးထိုင်တာ။ ဟောဒီကုလားထိုင်က
ကြက်တူရွေးနာခေါင်းကြီး ထိုင်တာ။ ဟို ပက်လက်ကုလားထိုင်
က ဖိုက်ကြီးသည်မိန်းမချောကလေး ထိုင်တာ။ ဟိုက ကွပ်ပျစ်
ပေါ်မှာ အိုင် ကျွန်ုပ်ထိုင်တာ။ ကွပ်ပျစ်ပေါ်မှာ ကြေးကွမ်းအစ်
ကလေး ရှိတယ်မဟုတ်လား။ အဲဒါ အိုင့်ကွမ်းအစ်။ ဘယ်ကလာ
အိမ်မှားရမှာတုံး”

ဟု ဘိုးသူတော်ကြီးက ပြောလိုက်၍ ကွပ်ပျစ်ဆီသို့သွား
ပြီးလျှင် ကွမ်းအစ်ကိုယူ၍ ကွမ်းစားလေတော့၏။

“ကြပ်တွေဖြစ်မှာပဲ”

ဟု ကျွန်ုပ်ကပြော၍ ကုလားထိုင်ပေါ်တွင် စိတ်ပျက်လက်
ပျက် ထိုင်ချလိုက်လေတော့၏။

“ရက်စ်...အဲဒါဖြစ်နိုင်တယ်။ ဒါပေမဲ့ ကြပ်တွေဆိုရင်
သူတို့ပျောက်သွားရင် ဒီအိမ်ကြီးပါ ပျောက်သွားရမှာပေါ့။ ဒါကြီး
ကတော့ ရှိနေပါလား အိုင်ဆေးရဲ့”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

ထိုအချိန်၌ပင် ကျွန်ုပ်၏ ခြေထောက်အောက်မှ...

“ဒေါင် ...ဒေါင်...ဒေါင်”

ဟူသော အသံကို ကြားရသဖြင့်...

“ဘိုးသူတော်ကြီး ဘာသံလဲ”

ဟု မေးလိုက်ရာ ဘိုးသူတော်ကြီးက...

“မမေးနဲ့လေ။ အိုင်လည်း ယဉ်လိုပဲ ဘာမှသိတာမှ မဟုတ်
ဘဲ။ အသံလာတာကတော့ အောက်က လာတာပဲ။ အဲဒီအိမ်က
တစ်ထပ်အိမ်ပဲ။ အသံဟာ အောက်ကလာစရာမရှိပါဘူး”

ဟု ပြောလေတော့၏။

ထိုအချိန်မှာပင် အခန်း၏ထောင့်မှ ကမ်းပြင်သည် ကြွ
တက်လာပြီးလျှင် အံပုံးတံ့ခါး ပွင့်လာလေတော့၏။ ထို့နောက်
အသက် ငွေ အရွယ် မိန်းမကြီးတစ်ဦးနှင့်အတူ လုံချည်အပြာဝတ်
ထားသော ခပ်ရွယ်ရွယ်မိန်းကလေးတစ်ဦးပါ အပေါ်သို့တက်၍
လာလေတော့၏။

မိန္ဒားမကြီးသည် လုံချည်အပြာဝတ်ထားသော ခပ်ရွယ်ရွယ်
မိန္ဒားမအား..

“ဟောဒီကုလားတိုင်လေးမှာပဲ ခဏာလောက်မိန္ဒားနေပေါ့။
ဆရာမလည်း အတော့ဌကို ပင်ပန်းသွားပြီပဲ။ တော်တော်ကြာတော့
သူ့အဖေ လိုက်ပို့ပါလိမ့်မယ်”

ဟု ပြောဆိုကာ လုံချည်အပြာဝတ် ခပ်ရွယ်ရွယ်မိန္ဒားမအား
ပက်လက်ကုလားတိုင်၌ စောင်ခြံ၍ သိပ်ထားပြီးလျှင် ဘိုးသူတော်
ကြီးအား...

“ဦးသူတော်ကြီး။ ဆရာမင်းသီခံဆိုတာလား”

ဟု မေးလိုက်လေ၏။

“အစစ်ပေါ့ဗျာ။ ကျူပ်မှာ ခက်ခက်ခဲခဲ ခေါ်လာခဲ့ရတာ။
ခင်ဗျားတို့က ဘယ့်နှယ်ကြောင့် မြေကြီးထဲ ဝင်နေကြတာလဲ။
ကျူပ်တို့နှစ်ယောက်က တောထင်တောင်ထင် ဖြစ်နေကြသေး
တာ”

ဟု ဘိုးသူတော်ကြီးက ပြောလိုက်လေ၏။

“ကဲ...ကဲ ဆရာမင်းသီခံရော ဦးသူတော်ကြီးရော ကျွန်ုမ်း
နဲ့ လိုက်ခဲ့ကြပါရှင်”

ဟု ပြောဆိုကာ အဒေါကြီးသည် မြေတိုက်အတွင်းသို့
အံပုံးတံခါးမှ ဆင်းခိုင်းလေ၏။ ကျွန်ုပ်နှင့် ဘိုးသူတော်ကြီးသည်
မြေတိုက်အတွင်းသို့ ဆင်းကြလေ၏။ အဒေါကြီးသည် နောက်ဆုံး
မှ ဆင်းပြီးလျှင် မြေတိုက်အံပုံးတံခါးကို ပိတ်လိုက်လေတော့၏။

မြေတိက်အတွင်းသို့ရောက်လာသောအခါး၌ ကျွန်ုပ်ရောဘိုးသူတော်ကြီးပါ အံ့သခြင်းဖြစ်၍အကြပီးလျှင် တစ်ညီးမျက်နှာကို တစ်ညီး ကြည့်ကြလေတော့၏။


မြေတိက်ခန်းကျယ်ကြီးတစ်ခုလုံး၌ ကော်ဇာနီကြီး ခင်း၍ သူထားလေ၏။ အခန်းတစ်ခန်းလုံးရှိ အသုံးအဆောင်များမှာလည်း ရှေးခေတ် နှစ်းတွင်းသုံးပစ္စည်းဟောင်းများချည်းဖြစ်၏။ အခန်းအလယ်တွင် လွန်စွာကြီးမားသော ခုံကြီးတစ်ခု ချထား၏။

ထိုခုံကြီးမှာလည်း မှန်စီရွှေချုခုံကြီးဖြစ်၏။ ထိုခုံကြီးပေါ်တွင် ပိုးစလောင်းတပ်ဆင်ထားသည့် မှန်အိမ်ကြီးတစ်လုံး ထွန်းညိုထားလေ၏။ ထိုင်ခုံများမှာလည်း နယားရပ်များ၊ မကန်းရပ်များ ထုလုပ်ထား၍ ရွှေများချထားသည်ကို တွေ့ရလေ၏။

အမျိုးသမီးတစ်ညီးသည် သလွန်ဟောင်းကြီးတစ်လုံးပေါ်တွင် အိပ်၍အောင်၍။ ငှါး၏အနီး ဖန်ပဒိုင်းများဖြင့် ပြုလုပ်ထားသော ရှေးဟောင်းပုခက်တစ်လုံးပေါ်တွင် မွေးကင်းစကလေးတစ်ညီးကို သိပ်၍ထားလေ၏။ ထိုကလေး၏အနီးတွင် ခေါင်းလောင်းကလေးနှစ်လုံး တင်၍ထားလေ၏။ ထိုခေါင်းလောင်းကလေးနှစ်လုံးမှာ ဆင်တူဖြစ်၏။ သို့ရာတွင် တစ်လုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ ကျွန်ုတစ်လုံးမှာ ငွေဖြင့်ပြုလုပ်ထားလေ၏။ ခေါင်းလောင်းကလေးများသည် ထောက်လေးထောက်တပ်ဆင်ထားသော တိုင်ကလေးတွင် ချိတ်ဆွဲထားခြင်းဖြစ်၏။ အပေါ်တည့်တည့်တွင် လက်ကိုင်ကွင်းကလေးများလည်း ပါ၏။ ခေါင်းလောင်းများကို

၈၄ ၧ မင်းသီနဲ့

တိုးခတ်ရန်အတွက် တုတ်ကလေးများ တစ်ချောင်းစီပါ၏။
ဈွေခေါင်းလောင်းအတွက် ဈွေတုတ်ကလေးဖြစ်ပြီး ငွေခေါင်း
လောင်းအတွက် ငွေတုတ်ကလေးဖြစ်လေ၏။



စာဖတ်သူများ မြင်ရှုံးစေရန် ကျွန်ုပ်ရရှိထားသော
ငွေခေါင်းလောင်းကလေး၏ ပုံကို ဖော်ပြထားပါသည်။

ဘာသ်နှီးငွေတော်

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၈၅

ကျွန်ုပ်တို့အား မြေတိုက်အတွင်းသို့ခေါ်ဆောင်သွားသော အဒေါကြီးက ကျွန်ုပ်နှင့် ဘိုးသူတော်ကြီးအား ရှုံးခေတ်ကုလား ထိုင်များတွင် ထိုင်ခိုင်းလေ၏။ ထို့နောက် ကျွန်ုပ်အား ကော်ဖီ တစ်ခွက်နှင့် ဘီစက်စုံမှန်များ ကျွေးလေ၏။ ဘိုးသူတော်ကြီးကိုမှ ရေနေးကြမ်းနှင့် ထန်းလျက်ဖြူဗုပ်များ ကျွေးမွှေးလေ၏။ ထိုအခါ ဘိုးသူတော်ကြီးက...

“ဘဲရိုးဟန်းဂရိုး အလွန်ဆာလောင်နေတယ်။ သိပ်ပြီး ကျေးဇူးတင်တာပဲ မိုင်ဒီးယား”

ဟု ပြောလေ၏။

ကျွန်ုပ် ကော်ဖီသောက်ပြီးသောအခါ၌ အဒေါကြီးသည် သလွန်အနီးသို့ ခေါ်သွားလေ၏။ သလွန်အနီးသို့ ကျွန်ုပ်ရောက်ရှိ သွားသောအခါ၌ သလွန်ပေါ်က အမျိုးသမီးကလေးသည် မြိုင်း၍ နေရာမှ မျက်လုံးဖွင့်၍ ကြည့်လေ၏။ ထိုအခါ အဒေါကြီးက ထိုအမျိုးသမီးကလေးအား...

“လက္ခဏာဖတ်ဖို့၊ သမီးတော်ကလေးကို ကင်ပွန်းတပ် ဖို့ ပုံရောဟိုတ်ကြီး ရောက်နေပါပြီ”

ဟု ပြောလိုက်လေ၏။

အဒေါကြီးက ကျွန်ုပ်အား ‘ပုံရောဟိုတ်ကြီး’ဟု မိတ်ဆက်ပေးလိုက်သောကြောင့် ကျွန်ုပ်သည်ပင် ဘဝင်မြင့် သလိုလို ဖြစ်၍သွားလေတော့၏။

ထိုအခါ သလွန်ပေါ်မှုအမျိုးသမီးလေးက ငှင်း၏ ဖြူဗု သွယ်လျသော လက်ကလေးများကိုထုတ်၍ ကျွန်ုပ်အား ပြလေ

၈၆ ။ မင်းသီခံ

၏။ ကျွန်ုပ်လည်း မှန်ဘီလူးလေးကိုထုတ်၍ ငှါး၏ လက်ဝါးအား ကြည့်ရှုစစ်ဆေးလေတော့၏။ ကျွန်ုပ်လောက်အောင် ကြည့် ရှု စစ် ဆေးပြီး နောက် အောက် ပါ အတိုင်း ဟောချက်ထုတ်လေ တော့၏။

“လက္ခဏာရှင်ဟာ ရူဝင်စားတစ်ဦးဖြစ်ပါတယ်။ လက် ခလယ်လက်ချောင်းရဲ့ အောက်ဆုံးဆစ်က လမ်းကြောင်းကလေးဟာ အဲဒီအချက်ကို ဖော်ပြန်ပါတယ်။

ပြီးတော့ ဟောဒီလက္ခဏာရှင်ဟာ အသက်နှစ်ဆယ်ကျိုးမှာပဲ သက်တမ်းကုန်ပါလိမ့်မယ်။ အဲဒီအချက်ကတော့ လက်ပဲ လက် ညျိုးအောက် က အမှ တ် အသားကလေးက ဖော်ပြန်ပါတယ်။ အဲဒီအမှတ်အသားကလေးကို အဆစ်နိုလို ခေါ်ပါတယ်။

နောက်တစ်ခုက လက္ခဏာရှင်မှာ အလွန်အစွမ်းထက်တဲ့ မန္တန်တစ်ခုရှိတယ်လို့ သိရပါတယ်။ အဲဒါကတော့ လက်ပဲ လက်သူကြွယ်ဆစ်က အမှတ်အသားကလေးက ဖော်ပြန်ပါတယ်။ အဲဒီအမှတ်အသားကလေးဟာ ‘ရိုဘွာ’လို့ခေါ်ပါတယ်။

နောက်ဆုံး ဟောချင်တာကတော့ လက္ခဏာရှင်ဟာ မီးဘားတွေကြံ့လိမ့်မယ်။ အဲဒါက ဘာဖြစ်လို့ပြောနိုင်ပါသလဲ ဆိုတော့ ‘အန္တက’ ဆိုတဲ့ လက်သန်းအလယ်ဆစ်က အမှတ်အသားကလေးက ဖော်ပြန်ပါတယ်။

ကျွန်ုပ် ဟောပြောပြီးသောအခါ်၌ သလွန်ပေါ်မှ မိန်းကလေးက . . .

“ပုရောဟိတ်ကြီး တော်ပါပေတယ်။ ဆုချလိုက်ပါ”

ဟု ပြောလိုက်လျှင် အဒေါ်ကြီးက...

“ဘယ်လိုဆုမျိုး ချရမှာလဲ”

ဟု ပြန်၍မေးလေ၏။


“သမီးတော်ကလေး ဖွားမြင်တဲ့အထိမ်းအမှတ်အဖြစ် တီးတဲ့ ငွေခေါင်းလောင်းကလေးကို ဆုချလိုက်ပါ”

ဟု သလွန်ပေါ်မှ မိန်းကလေးက ပြောလိုက်လျှင် အဒေါ်ကြီးသည် စားပွဲပေါ်မှ ခေါင်းလောင်းနှစ်လုံးအနှက် ငွေခေါင်းလောင်းကလေးကိုယူ၍ ပေးလေတော့၏။

ကျွန်ုပ်၏စိတ်ခွဲ ရွှေခေါင်းကလေး ဆုချလိုက်လျှင် ကောင်းမှာပဲဟု တွေးမိလေ၏။ ထို့နောက် သလွန်ပေါ်မှ မိန်းကလေးက...

“ပုရောဟိတ်ကြီး သမီးတော်လေးကို အမည်တော်ရွှေးလို့ ကင်ပွန်းတပ်စမ်းပါ၌ီး”

ဟု ပြောပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ထို့နေ့၏ ကောဇာရှိပို့နေကို အံသာလိုစွာနှင့်တကွေအလွတ်ရသောကြောင့် စာရွက်ပေါ်တွင် အောက်ပါအတိုင်း ဘတာချုပ် ကလေးဖွားမြင် သော နာရီကိုမေးကာ လင်ကြမ်းတပ်လိုက်လေတော့၏။



ମହେବୀର ମୁଲାକା

ထိန္ဒက် ကျွန်ုပ်က...

“အလို...မိန်လင်၊ ဓနစန်းပါလား။ ကြောသပတေးသမီးလည်း ဖြစ်တယ်ဆိုတော့”

ဟု စကားစလိုက်ရာ ဘိုးသူတော်ကြီးက ကျွန်ုပ်အား....

“‘အိုင်ဆေး ကြာသပတေးသမီး မမြတော့ မလုပ်လိုက်နဲ့
နော်။ သေသေချာချာလေး ရွှေးစမ်းပါ’”

ဟု လှမ်း၏ သတိပေးလိုက်လေတွေ့၏။

ကျွန်ုပ်လည်း သေချာစွာ တွက်ချက်စဉ်းစားပြီးနောက် အောက်ပါအတိုင်း မာတာဖတ်လိုက်လေတော့၏။

ထောက်တွေ့ရှိ ၁၃၄၆ ခု၊ နှစ်ကြား ၂၄၆၊ ကလိ
ယုတ် ၅၀၈၊ ရိပ်ဖွံ့ဖြိုးရာသီ ဝါဘာရမသု နယ့်
လပြည့်ကျော် ၁ ရက်၊ ကြာသပတေးနဲ့အဝင် သန်းခေါင်ကျော်
မိန့်ရာသီလင်၊ ဓနရာသီစန်း ၁ နွဲ ဟောရက် ၅ တေး ကြား
၅ တေး နောက်စီးနက္ခတ် ၂၆ လုံး၊ ၃ ပါတ် ၉ ယန့်ထက်
လင်စီးလျက် ထိနာရီ၏ တည့်နက္ခတ်သောကား ၂၆၉ အံသာ
ပြုပွာသန်နက္ခတ် မွန်းတည့်မတ်သောအခါ မဂ်လာ၌ ဆင်းသို့
ရူမဝသည့် သမီးလှရတနာကို မာတာမိခင် သန္တစ်သည် မည်
တွင်သညှ ခေါ်စရာကား ‘မဟေသီ’ အသက် တစ်ရွှေနှစ်ဆယ်
ကျော် ရှည်စေသော်”

ကျွန်ုပ်ဖတ်သည်ကို နားထောင်ပြီးနောက် သလွန်ပေါ်မှ
အမျိုးသမီးကလေးက...

“မဟေသီတဲ့လား။ အလွန်ကောင်းပါကလား။ မှန်ပါ
တယ်။ မဟေသီကလေး မွေးဖွားတာပါပဲ။ ပုရောဟိုတ်ကြီး
တော်ပါပေတယ်။ ဆုချုလိုက်ပါဦး”

ပြောပြန်သဖြင့် အအော်ကြီးက...

“ဘာကိုများ ဆုချုရမှာလဲ”

ဟု မေးလိုက်လေ၏။

“ဟောဟိုရတနာကြုံတဲ့က နေရတ်လက်စွပ်တစ်ကွင်း
ဆုချုလိုက်ပါ”

ဟု သလွန်ပေါ်က အမျိုးသမီးကလေးက ပြောလိုက်လေ၏။ အဒေါကီးလည်း ရတနာကြုတ်ကိုယူ၍ နံရတ်လက်စွပ် တစ်ကွင်း နှိုက်ယူဖြီးလျှင် ကျွန်ုပ်အား ပေးလိုက်လေ၏။ ကျွန်ုပ် လည်း နံရတ်လက်စွပ်ကို လက်ခလယ်လက်ချောင်း၌ ဝမ်းသာ အားရ စွပ်လိုက်လေတော့၏။

ဘိုးသူတော်ကြီးသည် ထန်းလျှက်ခဲဝါးရင်း ကျွန်ုပ်အား...
“အိုင်ဆေး ယူရေ့တူး။ ခင်ဗျားက နှစ်ခုတောင် ရန္တြီးဖြော်။ ကျူပ်က ဘာမှ မရသေးဘူး။ ကျူပ်အတွက်လည်း လုပ်ပါဉိုး”

ဟု လုမ်း၍ ပြောလိုက်လေတော့၏။

ကျွန်ုပ်သည် ဘိုးသူတော်ကြီးအား ပြန်၍မပြောဘဲ သလွန်ပေါ်က စိန်းကလေးကိုသာ ကလေး၏ အနာဂတ်အတွက် ပောပြလေ၏။ ထို့နောက် ကျွန်ုပ်သည် သလွန်အနီးမှ ခွာခဲ့ဖြီးလျှင် ဘိုးသူတော်ကြီးအနီး၌ သွား၍ထိုင်လေတော့၏။

ထိုအခါ ဘိုးသူတော်ကြီးက...

“အိုင်ဆေး ယူက နံရတ်လက်စွပ်ကိုယူဖြီး အိုင့်ကို ငွေခေါင်းလောင်းကလေး ပေးပါလား။ ဒါမှ တရားသဖြင့် ဖြစ်တော့မှာပေါ့”

ဟု ပြောရာ ကျွန်ုပ်က...

“မပေးနိုင်ဘူးဗျား။ အမှတ်တရသိမ်းထားရမယ်”

ဟု ခုံပြတ်ပြတ်ပြောလိုက်လေတော့၏။

“ဆလ်ဖစ်ရှစ် တစ်ကိုယ်ကောင်းဆန်တာကိုး။ ပုရော
ဟိတ်ကြီးက တကယ့်ကို တစ်ကိုယ်ကောင်းသမားကြီးပဲ”

ဟု ဘိုးသူတော်ကြီးက အပြစ်တင်လေ၏။

ထိုအချိန်၌မှာပင် အံဖူးတံခါးပွင့်လာပြီးလျှင် အရပ်မြင့်မြင့်
လူတစ်ယောက် ဆင်းရှုံးလာလေတော်၏။ ထိုသူသည် အရပ်မြင့်
သကဲ့သို့ ကိုယ်လုံးကိုယ်ထည်လည်း သန်မာတွားကျိုင်းလှော်၏။
သူ၏နှာခေါင်းမှာ လွန်စွာချွှန်၏။ မျက်လုံးမျက်ဖန် လွန်စွာ
ကောင်း၏။

“အိုင်ဆေး...အဲဒါပေါ့။ ကျူပ်ပြောတဲ့ ပထန်ကြီးဆိုတာ။
သူလက်ထဲမှာလည်း သံသေတွားကြီးတစ်လုံးနဲ့ပါလား”

ဟု ဘိုးသူတော်ကြီးက ပြောလေ၏။

ထိုလူကြီးသည် မိန်းမကြီးအား...

“အလုပ်လုပ်ပြီးကြပြီလား”

ဟု အောင်လိပ်သာသာဖြင့် မေးလိုက်လေ၏။ မိန်းမကြီး
ကလည်း လက္ခဏာဆရာသည် အလုပ်လုပ်ပြီးကြောင်း ဆုများ
ပင် ရရှိပြီးပြီဖြစ်ကြောင်း လူကြီးအား အောင်လိပ်သာသာဖြင့်ပင်
ပြန်ရှုပြောလိုက်လေ၏။ ထိုအခါ လူကြီးက မိန်းမကြီးအား...

“ဝမ်းဆွဲဆရာမကို ပြန်ပြီးပို့ဖို့ စီစဉ်ဦးလေ”

ဟု အောင်လိပ်သာသာဖြင့် ပြောလိုက်ရာ မိန်းမကြီးက
ဘိုးသူတော်ကြီးဘက်သို့လှည့်၍...

“ဦးသူတော်ရယ် အပေါ်မှာအိပ်နေတဲ့ ဝမ်းဆွဲဆရာမကို
နှိုးပြီး သူအမ်ကို လိုက်ပို့လိုက်ပါ။ ဟောဒီမှာ မောင်တော်ကားနား
ဖို့ ငွေအစိတ်ယူသွားပါ”

ဟု ပြောဆို၍ အစိတ်တန်တစ်ရွက်ကို ပေးလိုက်လေ၏။

“ယူတို့ အိုင့်ကို တစ်ခုပြီးတစ်ခု ခိုင်းနေတာပဲ။
လက်ဆောင်တော့ တစ်ခုမှ ပေးဖော်မရဘူး။ ဟိုလက္ခဏာဆရာ
ကတော့ လက်ဆောင်နှစ်ခုတောင် ရသွားပြီ”

ဟု ဘိုးသူတော်ကြီးက ပြောလေတော့၏။ ထိုအခါ
သလွန်ပေါ်မှ မိန်းကလေးက...

“ဟုတ်ပါရဲ့။ ဦးသူတော်ကြီးကို ရွှေခေါင်းလောင်း ပေး
လိုက်ပါ”

ဟု ပြောလိုက်လေ၏။ အဒေါ်ကြီးလည်း ရွှေခေါင်း
လောင်းကိုယူ၍ ဘိုးသူတော်ကြီးအား ပေးလိုက်လေတော့၏။
ဘိုးသူတော်ကြီးလည်း ဗရိုးဂုတ်ဟု ဆိုကာ ရွှေခေါင်းလောင်းကို
ပိုက်၍ အံဖိုးတံခါးကိုဖွင့်ကာ အပေါ်သို့ တက်သွားလေတော့၏။
တအောင့်မျှကြောလျှင် လူကြီးက ကျွန်ုပ်အနီးသို့လာကာ...

“ကျေးဇူးတင်ပါတယ်ဆရာ”

ဟု ပြောလိုက်ရာ ကျွန်ုပ်က...

“သို့...မြန်မာစကားတတ်ပေသားပဲ”

ဟု လွှတ်ခနဲ့ပြောလိုက်မိလေတော့၏။

“မြန်မာပဲဥစ္စာ။ မြန်မာစကား တတ်တာပေါ့များ။ ကျူပ်တိ
အိမ်သားချင်း အင်္ဂလိပ်လိုပြောတာက အကျင့်ဖြစ်နေလို့ပါ”

ဟု လူကြီးက ပြန်ရှုပြောလေ၏။

“မြန်မာပဲများ။ အင်္ဂလိပ်စကားပြောတာကို အကျင့်ဖြစ်နေ
ရသလား”

ဟု အပြစ်တင်လိုက်ရာ လူကြီးက ပြုးလျက်...

“ကျူပ်က အရှင်က မီးရထားဂါတ်စိုင် လုပ်ခဲ့ဖူးတယ်။
နေရတဲ့ တန်းလျားကလည်း အင်္ဂလိပ်အင်ဒီးယန်းတွေနဲ့ချည်း
နေရတာဆိုတော့ ကျူပ်လည်း ပြောရင်းအကျင့်ဖြစ်သွားတာဖူး”

ဟု ရှင်းပြလေတော့၏။

ထိအခါ ကျွန်ုပ်လည်း ကျွန်ုပ်သိလိုသည်များကို အရဲစွန်း
၍ မေးမြန်းမိလေတော့၏။

“ကျူပ်တော့များ။ လက္ခဏာဖတ်ရတဲ့ အထဲမှာ ဒီညာ ဒီမှာ
လာပြီး ဖတ်ရတာ အထူးဆုံးဆုံးပဲ့။ အဓိပ္ပာယ်လည်း မပေါက်
ဘူးဖူး။ အဲဒါလေးများကို မိတ်ဆွေကြီးက ရှင်းပြနိုင်ရင်တော့
နေရတ်လက်စွပ်တစ်ကွင်းနဲ့ ငွေခေါင်းလောင်းတစ်လုံး ရတာ
ထက်တောင် ကျူပ်က ဝမ်းသာလိမ့်မယ်ထင်တယ်”

ဟု မေးလိုက်ရာ ထိလူကြီးက...

“သိချင်ရင်လည်း ပြောပြရတာပေါ့များ။ ကျူပ်နာမည်က
ကိုစိန်ခုံးတဲ့။ မီးရထားဂါတ်စိုင်တစ်ယောက်ပါပဲ့။ ကျူပ်ရဲ့အိုးက
မရှင်တဲ့။

ဒီဇေတ်လမ်းရဲ့ အစကို ပြောမယ်ဆိုရင်...

ဟောဒီ အိုးကလေးအကြောင်းက စံပြီး ပြောရမယ်”

ဟု ဆိုကာ ဂါတ်ပိုလ်ကြီးကိုစိန်ခုံးသည် အိုးလေးတစ်လုံး
 ယူလာပြီးလျှင် ကျွန်ုပ်အား ပြုသလေ၏။ အိုးလေး၏ အချွဲယ်မှာ
 တင်းနှစ်ဘောလုံးခနဲ့ ရှိ၏။ အိုး၏ လည်ပင်းသည် ရှည်ရှည်လေး
 ဖြစ်၏။ အိုး၏ပတ်ပတ်လည်တွင် ဖောင်းကြွာပန်းများ ထွင်းထု၍
 ထား၏။ အိုးလေးသည် ရှေးဟောင်းအိုးလေးတစ်လုံးဖြစ်သည့်
 အားလျော်စွာ ဟောင်းနှစ်းမည်းသုတေသန၏။ ကျွန်ုပ်လည်း အိုးလေး
 ကို ကိုင်၍ကြည့်ပြီးလျှင် လက်ဖြင့် အလေးချိန်ကို ဆျုံကြည့်၏။
 ထိုအခါ ဂါတ်ပိုလ်ကြီးဦးစိန်ခုံးက...

“အလေးချိန်ရှိတာပေါ့များ။ ခဲနဲ့ လုပ်ထားတာပဲ။ ရှေး
 ခေတ် ပေါ်တူဂါပင်လယ်ဓားပြုပိုလ်ကြီးတွေ အရက်ထည့်ပြီး
 ဆောက်တဲ့ အိုးလေးဗျာ”

ဟု ပြောလိုက်လေ၏။

“အင်း...စိတ်ဝင်စားစရာပဲ။ ပြောစမ်းပါဉီး ဦးစိန်ခုံးရဲ့”

ဟု ကျွန်ုပ်က ဝင်၍ စကားကို ဆောက်ပေးလိုက်လေ၏။

“ဒီလိုဗျာ။ တစ်နွေးမှာ ကျူးပော်ဟာ ဗဟန်းက ရှေးဟောင်း
 ပစ္စည်းရောင်းတဲ့ ‘ကျူးရှိယို’ဆိုင်ကလေးတစ်ဆိုင်ရှုံးကို ရောက်
 သွားတယ်ဗျာ။ အဲဒီလိုရောက်သွားရင်း ဆိုင်ထဲကို လှမ်းပြီးကြည့်မိ
 တာပေါ့များ။ ကြည့်မိတယ်ဆိုရင်ပဲ ကျွန်းသေတွာ့ပေါ်မှာ တင်
 ထားတဲ့ ဟောဒီအိုးကလေးဆီကို မျက်စိုက ရောက်သွားပါလေ

ရော့။ ဘယ်လိုဖြစ်တယ်မသိဘူးဟာ။ ကျူပ်ဟာ အဲဒီအိုးကလေး
ကို စိတ်ဝင်စားသွားတယ်။ အမှန်အတိုင်းပြောရရင် ကျူပ်ဟာ
ရှုံးဟောင်းပစ္စည်းတွေဘာတွေဆိုတာကို စိတ်မဝင်စားပါဘူး။
ဒါပေမဲ့ ဒီအိုးကလေးကျမှ ဘယ်လိုဖြစ်တယ် မဆိုနိုင်ဘူး။ လိုချင်
စိတ်တွေ တဖွားဖွားပေါ်ပေါက်လာတော့တာပဲ။ ဒါနဲ့ ကျူပ်လည်း
ဆိုင်ထဲကိုဝင်သွားပြီး အိုးကလေးကို ကိုင်ကြည့်တော့တာပဲဗျို့။
ဆိုင်ရှင်ကြီးကလည်း အတော့ကို သဘောကောင်းပါရဲ့။ အိုး
ကလေးရဲ့ ရာဇ်ဝင်ကို ခင်းပြုတယ်ခင်ဗျာ။ ဒါနဲ့ ကျူပ်က ဘယ်
လောက်လဲလို့ ဈေးမေးလိုက်တော့ ဆိုင်ရှင်ကြီးက တစ်ရာရရင်
ရောင်းနိုင်ပါတယ်လို့ ပြောတယ်ခင်ဗျာ။ ကျူပ်လည်း အတော့
ကလေးကို မခံချင်စိတ်ဖြစ်သွားတယ်။ ငွေတစ်ရာဆိုတာ နည်း
သလားခင်ဗျာ”

ဟု ဂါတ်မိုလ်ကြီး ဦးစိန်အုံးက ပြောလေ၏။

“ဟုတ်ပါပြီလေ။ နောက်တော့ ဘယ်လိုဖြစ်သလဲဗျာ။
ပြောစမ်းပါ၍”


ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“လိုချင်တော့လည်း ဈေးဆစ်ရတာပေါ့ဗျာ။ နောက်ဆုံး
ဆစ်လွန်းမက ဆစ်တော့မှ ငွေတစ်ကျူပ်တည်း ဈေးပေးတယ်။
ကိုဆယ့်ကိုးကျပ်နဲ့ ရောင်းလိုက်တယ်။ ကျူပ်ကလည်း ဘယ်လို
ဖြစ်တယ် မဆိုနိုင်ပါဘူး။ အဲဒီအိုးကလေးကိုမရရင် သေတော့
မယ့် အတိုင်း အင်းမရဖြစ်နေတယ်ဗျို့။ ဆန်းလိုက်တာဗျာ။

၉၆ ၧ မင်းသီနဲ့

ဒါနဲ့ ကျူပ်လည်း အိတ်ထဲမှာ အဲဒီအိုးကလေးကိုထည့်ဖြီး ဘူတာရုံ
ကို ပြန်လာတာပေါ့။ ကျူပ်က မန္တလေးအဆန်နဲ့ လိုက်ရမှာကို
ဗျုံ”

ဟု ပြောဆိုကာ ဂါတ်စို့လ်ကြီးဦးစိန်အုံးသည်
ဆေးပြင်းလိုပ် တစ်လိုပ်ကို မီးညီရှိက်ဖွာလေတွေ့၏။



အောင်တော်သူများကြည့်စွာ ရရှိသာတွေကို
ဆုံးဆယာင်းခဲ့ဖိုးကေဆေး၏ ပုံတိ အစောင့်ဖြေလိုက်ပါသည်။

“ဆက်ပါဉီး ဂါတ်ဖိုလ်ကြီးရဲ့”
ဟု ကျွန်ုပ်က လောဆောင်လိုက်ရလေ၏။

“ကျူပ်လည်း ရထားနဲ့ လိုက်လာခဲ့တာပေါ့များ။ တောင်ငဲ
ဘူတာလည်း ရောက်ရော ရထားထွက်ခါနီးမှာ အားဦးကြီး
တစ်ယောက် ကျူပ်တွဲပေါ်ကို တက်လာတယ်။ ကျူပ်ကလည်း
ဒီမှာအဘာ။ ဒီတွဲဟာ လူစီးတွဲ မဟုတ်ဘူး။ ဆင်းပါလို့ပြောလိုက်
တော့ အားဦးကြီးက လူစီးတွဲမဟုတ်ရင် ဘာစီးတဲ့တွဲလဲကွဲလို့
ပြန်ပြီးမေးတယ်ဖို့။ ကျူပ်က ဒေါပ္ပဖွဲ့ ဂါတ်ဖိုလ်စီးတာ။ ဂါတ်
ဖိုလ်စီးတာလို့ အော်ပြီးပြောလိုက်တယ်။ ဒီတော့ အားဦးကြီးက
ဂါတ်ဖိုလ်လည်း လူပဲ မဟုတ်လားကွဲလို့ ကျူပ်ကို ပြန်မေးလိုက်
တယ်။ ကျူပ်က အတော့ကိုစိတ်ဆိုးသွားပြီး ဆင်းမလား မဆင်း
ဘူးလားလို့ အားဦးကြီးကို မေးလိုက်တယ်။ အားဦးကြီးက ကျူပ်
မေးတာကို လုံးဝကရမဖိုက်ဘူး။ ကျူပ်ရဲ့ရှေ့က စားပွဲကလေးပေါ်
မှာတင်ထားတဲ့ အလုံစိမ်းကလေးကိုကောက်ပျော်ပြုပြီး ခေါင်းတွဲဘက်
ကို လှုပ်ယမ်းပြုလိုက်တယ်။ အဲဒီအခါမှာ ခေါင်းတွဲကြီးက
ခုတ်မောင်းတော့တာပေါ့များ။ ကျူပ်ဟာအားဦးကြီးကို အစိမ်းလိုက်
ဝါးစားချင်လောက်အောင်ကို ဒေါသထွက်သွားတယ်ဖို့။
ဒါကြောင့် ခင်ဗျားကြီး ဝတ္ထရားနွောင့်ယျက်မှုနဲ့ ထောင်ကျွေသွား
ချင်သလားလို့မေးလိုက်တယ်။ အဲဒီအခါမှာ အားဦးကြီးက ဒါတွေ

ပြောမန္တစမ်းပါနဲ့ကွာ။ ဆာတယ်ကွာ။ ကော်ဖိကလေးဘာလေး
မရှိဘူးလားလို့ပြောပြီး စားပွဲပေါ်က ကျူပ်ရဲ့ဓာတ်ဘူးကို ဆွဲယူပြီး
အဖုံးကို ဖွင့်တော့တာကိုး။ ကျူပ်လည်း ဒါလောက်တောင်
မိုက်ရိုင်းတဲ့အဘိုးကြီးကို လည်ပင်းညှစ်မယ်ဆိုပြီး သူ့အနားကို
ကပ်ပြီးသွားတာကို။ အဲဒီလိုလည်း ကပ်သွားရော အဘိုးကြီးက
ကော်ဖိသောက်ရင်းနဲ့ ဟေ့ကောင် လည်ပင်းယားလို့ နည်းနည်း
လောက် လက်နဲ့ကုတ်ပေးစမ်းပါလို့ ပြောလိုက်တယ်။ ကျူပ်လည်း
ခြေထောက်တွေ လေးလာပြီး တုံးခနဲ့ရပ်သွားတယ်။ အဘိုးကြီးက
ဒီတော့မှ ထိုင်စမ်းပါဉီး။ ပါပလူမျိုးရဲ့လို့ ကျူပ်ကို ပြောလိုက်
တယ်။ ကျူပ်က ဘာအမိပ္ပါယ်လဲ။ ကျူပ်မသိဘူးလို့ အဘိုးကြီးကို
ဖြန်ပြီးအော်လိုက်တာပေါ့ယျာ။ ဒီတော့မှ အဘိုးကြီးက ပါပလူမျိုး
ကိုးဆယ့်ကိုး ဆိုတဲ့စကားကို မှတ်ထားကွာ။ မင်းမှာ ကိုးဆယ့်ကိုး
ကျုပ်နဲ့ဝယ်လာတဲ့ အိုးကလေးတစ်လုံးရှိတယ်မဟုတ်လားလို့
ကျူပ်ကို မေးလိုက်တယ်မျို့။ ကျူပ်လည်း အဲဒီကျတော့မှပဲ
အဘိုးကြီးဟာ ရိုးရိုးအဘိုးကြီးတော့ မဟုတ်ဘူး။ ထူးဆန်းတဲ့
အဘိုးကြီးဆိုတာကို ရိုပ်မိလာတော့တယ်”

ဟု ဆိုကာ ဂါတ်စိုလ်ကြီး ဦးစိန်ခုံးသည် ဆေးပြင်းလိပ်ကို
ဖြာ၍ အောင်တော့၏။

“လုပ်ပါဉီးဂါတ်စိုလ်ကြီး။ စိတ်ဝင်စားဖို့ကောင်းလိုက်
တာယျာ”

ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိအခါ ဂါတ်ဖိုလ်ကြီး
ညီးစိန်ခုံးသည် ဆက်လက်၍ ပြောပြန်လေတော့၏။

“အဲဒီတော့ အဘိုးကြီးက ကျူပ်ကို သေသေချာချာကြည့်
ပြီး မင်းဟာ ကလေးတစ်ယောက် ရလိုမ့်မယ်။ အဲဒီလိုရပြီးရင်
အလုပ်က ထွက်လိုက်တော့။ ပြီးတော့ ရှုံးယောင်းပစ္စည်းခိုင်ဖွင့်
လို့ ပြောတာကို။ အဲဒီမှာ စဉ်းစားစရာတစ်ချက်ရှိတာက ကျူပ်ဟာ
ကလေး ဘယ်လိုမှ မရနိုင်ဘူး။ ဘာဖြစ်လိုလဲဆိုတော့ ကျူပ်မိန်းမ
မရှင်ဟာ ကလေးမမွေးနိုင်တဲ့ အံမြှံဖြစ်ကြောင်း စရာဝန်ကြီး
တွေကိုယ်တိုင် စစ်ဆေးပြီးသားဗျာ။ ကလေးတစ်ယောက်ရဖို့ဆို
တာဟာ ကျူပ်အဖို့ နောက်မိန်းမရညီးမယ်လို့ ပြောတာပဲမဟုတ်
လားဗျာ။ ဒါပေမဲ့ အဘိုးကြီးက ကျူပ်ရဲ့စိတ်အကြံကို သိပုံရတယ်
ဗျာ။ မင်းကို နောက်မိန်းမရမယ်လို့ပြောနေတာ မဟုတ်ဘူး။
ကလေးရမယ်လို့ ပြောတာ။ တလွှဲတွေ ချော်မနေနဲ့သို့ သူက
ပြောလိုက်တယ်ဗျာ။ အဲဒီတော့ ကျူပ်လည်း မေးစရာရှိတာတွေမေး
ထားညီးမှ ဆိုပြီး မေးရတာပေါ့ဗျာ”

ဟု ပြောကာ ဂါတ်ဖိုလ်ကြီးသည် ဆေးလိပ်ကို ပြောခြွှေ
လိုက်ပြီးနောက် အနီးရှိ ရေနေးကြမ်းအုံးမှ ရေနေးကို နဲ့လိုက်လေ
တော့၏။

“ဆက်ပါညီး ဂါတ်ဖိုလ်ကြီး၊”

လို့ ကျွန်ုပ်က ပူဆာရပြန်လေ၏။

“ကျူပ် ပထမဆုံး မေးတာကတော့ အလုပ်ထွက်ပြီး ရှုံးပောင်းပစ္စည်းဆိုင် ဖွင့်တာကတော့ ဟုတ်ပါပြီ။ ကျွန်ုတော်က ချေးမှ မရောင်းတတ်ဘဲ အဘာရယ်လို့မေးလိုက်တယ်။ အဲဒီအခါ မှာ အဘိုးကြီးက လူမတတ်ပေမဲ့ လက်ဖက်ထုပ်က တတ်ပါ တယ်ကွဲလို့ ပြန်ပြီးဖြေတယ်။ ဒါနဲ့ ကျူပ်လည်း ဒုတိယမေးခွန်းကို ဆက်ပြီးမေးရတာပေါ့ဗျာ။ အဲဒါက ဘာလဲဆိုတော့ ကလေးရတာ တော့ ဟုတ်ပါပြီ။ ကလေးကို ဘယ်လိုထားရမလဲလို့ မေးလိုက် တယ်။ အဲဒီတော့ အဘိုးကြီးက ကလေးစိတ်ကြိုက်ထားရမယ်။ ပေါ့ကောင် အရှည်ကြီးလျှောက်မေးမနေနဲ့ကွား။ ကိုးဆယ့်ကိုးနှစ် ကြာရင် ထူးလိမ့်မယ်လို့ ပြောတယ်ဗျာ။ အဲဒီတော့ ကျူပ်က ကိုးဆယ့်ကိုးနှစ်ကြာမှ ထူးမယ်ဆိုရင်တော့ ကျွန်ုတော် ဘယ်မိ တော့မလဲ အဘာရယ်လို့ အဘိုးကြီးကို ပြန်ပြီးပြောလိုက်တယ်။ အဘိုးကြီးက ကျူပ်စကားကို သဘောကျိုး တဟဲဟဲနဲ့ရယ်တော့ တာပဲဗျား။ ကိုးဆယ့်ကိုးနှစ်ဆိုတာက သီပေါ်မင်းကလေး ပါတော် မူတဲ့နှစ်ကစပြီး တွက်ရမှား။ ၁၂၄၇ ခုနှစ်မှာ ပါတော်မူတယ် မဟုတ်လား။ ၁၃၄၇ ခုနှစ်ဆိုရင် နှစ်တစ်ရာတိတိပဲ့။ အဲဒီတော့ ၁၃၄၆ ခုနှစ်ကို ဆိုလိုတာပေါ့ကွား။ ကဲ...ငါသွားမယ်ပေါ့ လို့ပြောပြီး အရှိန်နဲ့ခုတ်မောင်းနေတဲ့ ရထားပေါ်ကနေ လွှားခနဲ့

ခုန်ဆင်းသွားတော့တာပဲဖို့။ အဲဒီလို အဘိုးကြီးနဲ့တွေ့ပြီး သိပ်
မကြာလိုက်ပါဘူးယူ။ ရထားပေါ်မှာ မွေးကာစကလေး
တစ်ယောက်ကို ကောက်ရတော့တာပဲ။ ကလေးက မိန်းကလေး
ဗျာပ်လည်း ဘယ်ကိုမှ အကြောင်းမကြားတော့ဘဲ အဲဒီ
ကလေးကို မွေးမယ်ဆိုပြီး အိမ်ကိုပွဲသွားတော့တာပဲဖို့။ ကျူပ်
မိန်းမကလည်း ကလေးကိုမြင်တာနဲ့ ချစ်လိုက်တာ မပြောပါနဲ့
တော့ယူ။

ကလေးကလည်း ဖြူဖြူဖွေးဖွေးကလေးဗျာ။ ဒါကြောင့်
ကျူပ်တို့လင်မယားက ‘မဆင်ဖြူ’လို့ နာမည်ပေးကြ တော့တာ
ပဲဖို့။ ကျူပ်လည်း အဘိုးကြီးပြောတာ မှန်ပြီဆိုပြီး အလုပ်ကို
ထွက်စာတင်လိုက်တယ်။ ရှောရှောရှာရှာပဲ ထွက်ခွင့်ရပါတယ်။
ဒါနဲ့ ကျူပ်တို့မိသားစု မန္တာလေးမှာ အခြေချမယ်ဆိုပြီး မန္တာလေးကို
ပြောင်းလာကြတယ်။ မန္တာလေးမှာ အိမ်ကလေးတစ်လုံးဝယ်ပြီး
နေကြတယ်။ အဲဒီလိုနေလာကြတာ ဘာအလုပ်မှလည်း မလုပ်
လေတော့ ပင်စင်လခကလေးနဲ့ ဘယ်လောက်မလဲယူ။
ကြပ်တည်းလာတော့တာပေါ့။ အဲဒီအခါမှာ အဘိုးကြီးပြောသွား
တာကို သတိရတယ်ဖို့။ ရှေးဟောင်းပစ္စည်းရောင်းမယ်ဆိုတာ
လေ။ ဒါနဲ့ ကျူပ်လည်း ရှေးဟောင်းပစ္စည်းရောင်းမယ်လို့ ကြံစည်
တော့တာပေါ့ယူ။ ဒါပေမဲ့ ကျူပ်မှာ အရင်းအနှံးကလည်း မရှိ။
ရောင်းကလည်း မရောင်းတတ်ဆိုတော့ အခက်တွေ့နေတာပေါ့

လေ။ ဒါပေမဲ့ အဘိုးကြီးပြောသွားတဲ့ ‘လူမတတ်ပေမဲ့ လက်ဖက်ထုပ်က တတ်ပါတယ်’ ဆိုတဲ့စကားကို သတိရတာနဲ့ အိမ်ရှုမှာ စားပွဲခုံကလေးထုတ်ပြီး ဟောဒီအိုးကလေးကို တင်ထားတယ်။ အိုးကလေးဘေးမှာလည်း လက်ဖက်ထုပ်ကလေးတစ်ထုပ်ပါတင်ပြီး လက်ဖက်ထုပ်ကလေးရေ ကိုယ့်ဟာကိုယ် ကြည့်ရောင်းပေတော့လို့ ကျူးပို့ပို့သေးတယ်ဗျာ’

ဟု ဆိုကာ အဘိုးကြီးသည် တဟဲဟဲနှင့် ရယ်မောလေ တော့၏။

“ပြောပါဉီး ဂါတ်မို့လိုကြီး၊”
ဟု ကျွန်ုပ်က ပြောရပြန်လေ၏။

“ပြောမှာပါဗျာ။ မဟူပါနဲ့။ ကျူးပို့ပို့လည်း ပြောချင်လွန်းလို့ ယားနေတဲ့ လူပါ။ အဲဒီလို စားပွဲပေါ်မှာ လက်ဖက်ထုပ်ကလေးနဲ့ အိုးကလေးလည်း တင်လိုက်ရော လက်ဖက်ဝယ်တဲ့လူ လာတော့ တာပဲဗျာ။ လက်ဖက်စုံ လာပြီးဝယ်တာပေါ့ဗျာ။ ဒါပေမဲ့ ကျူးပို့မှာ က ကြက်သွန်ကြော်တို့၊ နှမ်းတို့ ရှိတာမှမဟုတ်တော့ မရောင်းနိုင်ဘူးဗျာ။ ဒါနဲ့ ကျူးပို့လည်း ဈေးကိုပြေးပြီး အကြော်တွေဘာတွေ ဝယ်ပြီး ပုလင်းတွေနဲ့ထည့်ထားလိုက်တော့တာပေါ့။ လက်ဖက်သုပ်ဝယ်မယ့်လူတွေဟာ ရောက်လာတော့တာပဲဗျာ။ ကျူးပို့လည်း

အဲဒီကျတွေ့မှာပဲ လူတွေ ဒါလောက် လက်ဖက်ကြိုက်မှန်း
သိတွေ့တယ်ဗျို့။ အဲဒီလို လက်ဖက်သုပ်ဝယ်ရင်နဲ့ ကျူပ်ရဲ့
အိုးလေးကိုမြင်တွေ့ ကိုင်ပြီးကြည့်ကြတယ်။ အိုးအလေးကလည်း
မြင်လိုက်တာနဲ့ ကြည့်ချင်စရာလေးဗျို့”

ဟု ပြောဆိုကာ ဦးစိန်ဒုံးသည် ဆေးလိပ်ကို
ဖွားပြန်လေ၏။

ဦးစိန်ဒုံးသည် ဆေးလိပ်ဖွဲ့စည်း၊ ရေနေးသောက်ခြင်းများ
ကို ပြုလုပ်ပြီးနောက် ဆက်လက်၍ ပြောပြပြန်လေတွေ့၏။

“လက်ဖက်လာပြီးဝယ်တဲ့လူတွေက ဆိုင်မှာထိုင်ပြီး စား
လို့ရအောင် စီစဉ်ပေးဖို့ပြောကြတာနဲ့ ကျူပ်လည်း စားပွဲကလေး
တွေ၊ ထိုင်ခုံကလေးတွေ ချထားပေးရတယ်။ ရေနေးအိုးပါ တည်
ပေးရတယ်ဗျာ။ ကျူပ်ဆိုင်မှာ ရေနေးကြမ်းနဲ့လက်ဖက်သုပ် လာပြီး
စားကြတဲ့ လူတွေဟာ မနည်းပါဘူးဗျာ။ ကျူပ်ရဲ့ ဂါတ်မိုလ်လခ
ဟာ တစ်နှုတ်တာ လက်ဖက်သုပ်ရောင်းရတဲ့အထဲက အမြှတ်ငွေ
လောက်ပဲ ရှိတွေ့တယ်။ ကျူပ်လည်း ပျော်လိုက်တာဗျာ။ အဲဒီမှာ
ကျူပ်ဆီလာပြီး လက်ဖက်သုပ်စားတဲ့လူတွေက ခဲ့အိုးကလေးကို
လူတိုင်းလိုလို ကိုင်ပြီးကြည့်ကြတယ်။ ပြီးတော့ သူတို့ဆီမှာရှိတဲ့
ပစ္စည်းဟောင်းကလေးတွေကိုလည်း ယူလာကြတယ်။ ဦးစိန်ဒုံး
ဆိုင်မှာ တင်ထားပါ။ ရောင်းပြီးမှ ပေးချင်သလောက်ပေးပါနဲ့ကို
လာပြီးထားကြတာ။ ကျူပ်ရဲ့ လက်ဖက်သုပ်ဆိုင်ဟာ နဲ့ချင်း

ညချင်းကို ရှေးဟောင်းပစ္စည်းဆိုင်ကြီး ဖြစ်သွားတော့တာပေါ့ဗျာ။ အဲဒီတော့ ရှေးဟောင်းပစ္စည်းဝယ်တဲ့ နိုင်ငံခြားသားတွေလည်း ရောက်လာပြီး ဝယ်ကြံတယ်။ သူတို့က ရောင်းချင်တာလည်း ရောင်းသွားကြတယ်။ ရှေးဟောင်းပစ္စည်းဆိုင်ဖွဲ့ကြည့်တော့မှ အတော့ကို စီးပွားလမ်းဖြောင့်တဲ့ အလုပ်ဆိုတာ သဘောပေါက် သွားတယ်ဗျို့။ တစ်လလုံး လက်ဖက်သုပ်ရောင်းလို့ရတဲ့ဝင်ငွေဟာ ရှေးဟောင်းပစ္စည်းဆိုင်က တစ်နေ့ရောင်းရတဲ့ဝင်ငွေကို မမိဘူးဗျို့။ ဟန်ကျလိုက်တာ မပြောပါနဲ့တော့ဗျာ။ လူမတတ်ပေမဲ့ လက်ဖက် ထုပ်က တတ်တာကိုးဗျာ။ အဲဒီထဲမှာ ရှေးဟောင်းကြားအိုးဆိုပြီး တစ်လုံးကို လေးဆယ့်ငါးကျပ်နဲ့ ရောင်းသွားတဲ့ အိုးသုံးလုံးဟာ ဈွေအစစ်တွေ ဖြစ်နေပြုနေဗျို့။ အဲဒီလို့ပဲ ကြားမှတ်လို့လာရောင်း တာတွေက ဈွေဖြစ်လိုဖြစ်၊ ငွေဖြစ်လိုဖြစ်နဲ့။ ကျပ်က သိုက်မတူး ရဘဲနဲ့ ရတနာတွေရနေလိုက်တာဗျာ။ မပြောပါနဲ့တော့။ အဲဒီလို့ ကျပ်တို့ဟာ နဲ့ချင်းညချင်းဆိုသလို ကြွယ်ဝချမ်းသာလာတော့ တာပဲဗျို့။ အဲဒီမှာ ပြောစရာတစ်ခု ကျနှစ်တယ်။ အဲဒါကတော့ ကျပ်တို့သမီးကလေး ‘မဆင်ဖြူ’ အကြောင်းပဲဗျို့။ သူကလေး ဟာ စကားပြောတတ်တဲ့အချွေယ်ကစပြီး တိုးသုံးနှစ်းသုံးစကားတွေ ချည်း ပြောတော့တာပဲ။ ထမင်းစားမယ်ဆိုရင် ထမင်းစားမယ်လို့ မပြောဘူး။ ပဲတော်တည်မယ်။ အီးမယ်ဆိုရင်လည်း ‘စက်တော် ခေါ်မယ်’ ပေါ့ဗျာ။ ကျပ်တို့လည်း သူ့အလိုကျ လိုက်ပြီးပြောရ

တယ်ဖူး။ မပြောရင် ထမင်းမစားဘဲနဲ့ ဆန္ဒပြတော့တာပဲ။ အဲဒီ
တော့ ကျောင်းထားတဲ့ အရွယ်မှာလည်း ကျောင်းထားလို့မရဘူး။
သူက အဲဒီလို ထိုးသုံးနှစ်းသုံးတွေနဲ့ချည်း ပြောနေလို့ ကျောင်းမှာ
ဘယ်ဖြစ်ပါမလဲဗျာ။ ဒါနဲ့ သူ့ကို အိမ်မှာပဲ စာသင်ပေးရတယ်။
သူလည်း အပျို့ကလေးဖြစ်လာရော နှစ်းသုံးပစ္စည်းအဟောင်းတွေ
တစ်ခုပြီးတစ်ခု ဈေးသက်သက်သာသာနဲ့ ရောက်လာတော့တာ
ပဲ။ သူက အဲဒီပစ္စည်းတွေကို မရောင်းရဘူး။ သူပဲ သုံးမယ်လို့ပြော
ပါတယ်။ ဒါနဲ့ ကျူပ်တို့လည်း သူအတွက် အခန်းတစ်ခုလုပ်ပေး
ပြီး အဲဒီပစ္စည်းတွေနဲ့ ထားရတယ်ဖူး”

ဟု ဦးစိန်ဒုံးက ပြော၍ ရယ်မောလေတော့၏။

““ပြောစမ်းပါဉီး ဂါတ်ပိုလ်ကြီးရယ်။ နောက်မှ ရယ်စမ်း
ပါများ””

ဟု ကျွန်ုပ်က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်လေ
တော့၏။

““စိတ်မဆိုးပါနဲ့ဗျာ။ ပြောပါမယ်။ တစ်နွေးမှာ ကျူပ်တို့
သားအမိသားအဖသုံးယောက် ရန်ကုန်ကို ဘုရားဖူးသွားကြတယ်
ဖူး။ ရန်ကုန်ရောက်တော့ ဈွေတိဂုံးဘုရားကို အရင်ဖူးတာပေါ့ဗျာ။
ပြီးတော့ ဆူးလေတို့၊ ကာမွှာအေးတို့၊ ပိုလ်တထောင်တို့ လှည့်တော့

တာပေါ့။ နောက်ဆုံးကျတော့ ဟောဒီငါးထပ်ကြီးဘုရားကို
ခေါ်လာတာ ဘုရားအတာက်နားက ‘ဈွေတော်မျိုးတော်တွေရဲ့
သံချိုင်း’ကိုလည်း တွေ့ရော ကျူပ်သမီးက ဖြိမ်ပြီး အဲဒီအုတ်ရှာတွေ
က စာတွေကို လျှောက်ပြီးဖတ်တော့တာပဲ။ ကျူပ်တို့လင်မယား
က အတင်းချော့ပြီး ခေါ်ခဲ့ရတယ်။ ဒီနေရာလည်းရောက်ရော
ဟောဒီအိမ်ကြီးကို ဝယ်ပါ။ ဒီအိမ်ကြီးမှာနေချင်တယ်လို့ ပူဆာ
တော့တာပဲမျို့။ ကျူပ်တို့ကလည်း အိမ်ကြီးလို့ မထင်ဘူးပျု။
ဘုန်းကြီးကျောင်းကြီးမှတ်နေတာ။ နောက် စုံစမ်းကြည့်တော့
ဘုန်းကြီးကျောင်း မဟုတ်ဘူး။ အိမ်ကြီးဖြစ်နေတယ်။ ဒါနဲ့
ကျူပ်တို့လည်း ပိုင်ရှင်ကိုစုံစမ်းတော့ ပိုင်ရှင်က ၂၉ လမ်းထဲမှာ
နေတယ်။ ကုလားကြီးတစ်ယောက်ပဲ။ ကျူပ်တို့က ဝယ်မယ်ဆို
တော့ သူက ဝမ်းသာလွန်းလို့ပျော်။ ကျူပ်ကို အကြိမ်တစ်ရာ
လောက် ဆလုပ်ပေးရာတယ်။ ပြီးတော့ ‘ဘာရားဆပ် ရှိုက်တန်ရှိုး
တယ်။ ဘယ်သူမှ မဝယ်ရဲ့ဘူး’လို့လည်း သူက ပြောတယ်ပျု’
ဟု ဦးစိန်ခုံးက ပြောလေ၏။

“ဦးစိန်ခုံးရဲ့။ ကုလားကြီးပြောတဲ့ ရှိုက်တန်ဆိုတာက
ဘာလဲပျု”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ရှိုက်တန်ဆိုတာ သရဲကိုပြောတာပျော်။ ကျူပ်တို့ကလည်း
သမီးလေးက လိုချင်တယ်ဆိုတော့ ရှိုက်တန်မကလို့ ရှိုက်တန်

အဖော်ရှိရှိ ဝယ်မယ်ဗျာ ဆိုပြီး ဝယ်လိုက်တာပေါ့ဗျာ။ ဈေးကတ္တာ
ပြောပြရင် မယုံနိုင်လောက်အောင်ကို ချိပါတယ်။ ဝယ်လည်းပြီး
ရော သမီးက ဒီမှာနေမယ်ဖြစ်တွေ့တာပဲ။ ဒါနဲ့ ကျူပ်တို့လည်း
အိမ်ကြီးရဲ့ မြေတိုက်ကိုရှင်းပြီး သမီးအတွက် ဟောဒီရှေးဟောင်း
ပစ္စည်းတွေ ပြင်ဆင်ပေးရတာပေါ့ဗျာ။ အဲဒီမှာ ကျူပ်သမီးက
ဘာပြောသလဲဆိုတ္တာ မန္တလေးက ဆိုင်မှာ ခေါင်းလောင်း
ကလေးနှစ်လုံး လာရောင်းလိမ့်မယ်တဲ့။ ကြေးမှတ်လို့ လာရောင်း
မှာ။ ဒါပေမဲ့ ကြေးမဟုတ်ဘူးတဲ့။ တစ်လုံးဟာ ဈွဲ၊ တစ်လုံးဟာ
ငွေ ဖြစ်လိမ့်မယ်တဲ့။ ဟုတ်တယ်ဗျို့။ ခေါင်းလောင်းကလေး
နှစ်လုံးကို ကိုးဆယ့်ကိုးကျူပ်နဲ့ လာပြီးရောင်းသွားတယ်။ တိုက်
ချွတ်လည်းကြည့်လိုက်ရော တစ်လုံးဟာ ဈွဲအစစ်ဖြစ်ပြီး တစ်လုံး
က ငွေဖြစ်နေတယ်။ အဲဒီခေါင်းလောင်းကလေးတွေကို မရောင်းရ
ဘူးလို့ သမီးက မှာထားတယ်။ သူယောကျားရပြီး ကလေး
မျက်နှာမြင်တဲ့အခါမှာ ယောကျားလေးဆိုရင် ဈွဲခေါင်းလောင်း
တီးရမယ်တဲ့။ မိန်းကလေးဆိုရင် ငွေခေါင်းလောင်း တီးရမယ်
တဲ့ဗျာ။ ဒါနဲ့ဗျာ တိုတိုပြောရရင် သူတို့သားအမိကို ဒီအိမ်ကြီးမှာ
ပို့ထားရတ္တာပေါ့။ သမီးက တစ်နှုံးမှာတ္တာ အမေရယ်
သမီးချစ်သူရောက်လာပြီ။ သမီးတို့ လက်ထပ်ကြတွေ့မယ်လို့
ပြောတယ်။ အဲဒီအခါမှာ သူအမေကလည်း အမေသဘာနဲ့
မဖြစ်သေးဘူး။ သမီးအဖော် ပြောဉ်းမှပေါ့။ အဲဒီတ္တာ မန္တလေး
ကို သွားကြရအောင်လို့ပြောတာကို သမီးက မလိုက်ဘူး။ အမေ

တစ်ယောက်တည်း သွားပြောပါ။ အဖွဲ့ကိုလည်း သမီးက အခေါ်မခိုင်းဘဲနဲ့ ဒီကိုမခေါ်ခဲ့ပါနဲ့လို့ ပြောသေးတယ်ဗျာ။ ဒါနဲ့ သူအမေလည်း သမီးကို တစ်ယောက်တည်းထားပြီး ကျူပ်ဆိုကို လိုက်လာတာပေါ့ဗျာ။ ကျူပ်ကလည်း ဟိုရောက်တော့ သူကို သမီးတစ်ယောက်တည်း ထားခဲ့ရမလားဆိုပြီး နင်းကန်ဆူတော့ တာပေါ့။ နောက်ဆုံး ကျူပ်ပါ ဆိုင်ပိတ်ပြီး ကျူပ်မိန်းမနဲ့ ရန်ကုန်ကို လိုက်လာရတာပေါ့။ ကျူပ်ကိုလည်း ကျူပ်သမီးက မြင်ရော သူဆီးပြီး ဆူပြန်ရော။ အဖွဲ့ကိုမခေါ်ဘဲနဲ့ မလာပါနဲ့ဆိုတာ ဘာဖြစ်လို့ လာရတာလဲတဲ့။ ဒါနဲ့ သမီးက ယောကျားယူမလို့ဆုံး။ အဖေလိုက်လာရတာပေါ့လို့ ပြောရတာပေါ့ဗျာ။ အဲဒီအခါမှာ သူက အဖေလိုက်လာရင် သူ အတွေ့ခံမှာ မဟုတ်တော့ဘူး။ အမေသွားတုန်း သမီးတို့တွေ့ကြပါတယ်လို့ပြောတယ်။ အဲဒီတော့ သူဆိုတာ ဘယ်သူလဲလို့ မေးရတာပေါ့ဗျာ။ အဲဒီလိုမေးလွန်းမက မေးတော့မှ သမီးက အဖေနဲ့ ရထားပေါ်မှာ တစ်ခါတွေတဲ့ အဘိုးကြီးလေ။ အဲဒီသမီးယောကျားပေါ့လို့ ပြောလိုက်တယ်။ ကျူပ်လည်း အတော့ကို အုံသွားတယ်။ ဒီလိုနဲ့ ကျူပ်သမီးဟာ ကိုယ်ဝန်ရှိနေကြောင်း သိရတော့တာဟူ့။ နောက်ဆုံး မွေးဖို့ဖွားဖို့ စီမံရတော့တာပဲ”

ဟု ဦးစိန်ဒုံးက ပြော၍ သက်ပြင်းတစ်ချက် မူတ်ထုတ် လိုက်လေတော့၏။

“ဆန်းလျချည်လားများ။ ဒါနဲ့ ဦးစိန်ဒုံးရယ် ခင်ဗျား
အတွက် အပန်းမကြီးဘူးဆို ဟောဒီခဲအိုးကလေးကို ပေးပါ
လားများ”

ဟု ကျွန်ုပ်က တောင်းလိုက်ရာ ဦးစိန်ဒုံးက...

“ယူသွားလေ”

ဟု လွှာယ်လွှာယ်ကူကူပင် ပေးလိုက်လေတော့၏။ ထိုအချိန်
၌ နာရီသံချောင်းခေါက်သံ သုံးချက်ကို ကြားလိုက်ရလေတော့၏။

“ပြောစရာတစ်ခု ကျွန်ုတေးတယ်များ။ အဲဒါက ဘာလဲဆို
တော့ ကျူပ်သမီးမဆင်ဖြူကလေးက သူ့ရဲ့ကိုယ်ဝန်ဟာ နေ့စွဲ
လစွဲဖြစ်လို့ ဖွားမြင်တဲ့နေ့မှာ ဒီအိမ်ကြီးရဲ့ အနောက်ဘက်မှာရှိတဲ့
အုတ်ရှုဟောင်းကြီးကို တူးရမယ်။ အဲဒီအထဲမှာ သံသေတွောကြီး
တစ်လုံးရှိတယ်။ ရှုံးဟောင်းလက်ဝတ်ရတနာတွေ ရလိမ့်မယ်လို့
လည်း ပြောသေးတယ်များ။ အဲဒါကြောင့် စောစောက ကျူပ်သွားပြီး
တူးနေတာပေါ့။ မှန်လိုက်တာများ။ ဟောဒီမှာ သံသေတွောကြီး
တစ်လုံးရွဲ့ပါတယ်။ လေးလိုက်တာလည်း မပြောပါနဲ့တော့မျှော့။
ဟဲ...ဟဲ ခင်ဗျားလည်း အိပ်ချင်လှရော့မယ်။ ပြန်လော့တော့”

ဟု ဦးစိန်ဒုံးက ပြောလိုက်လေ၏။

ထို့နောက် ကျွန်ုပ်လည်း ငွေးတို့အား နှုတ်ဆက်၍ အံပုံး
တံခါးကိုဖွင့်ကာ ပြန်ခဲ့လေတော့၏။ အိမ်သို့ရောက်လျှင် အိပ်ရာ

သို့ တန်း၍ ဝင်လေ၏။ ကျွန်ုပ်၏၌းခေါင်းသည် ခေါင်းအုံနှင့် ထိလိုက်သည့်နှင့်ပင် အိပ်ဖျော်၍ သွားလေတော့၏။ ကျွန်ုပ် အိပ်ရာ မှ နှီးသောအခါ၌ နာရီကိုကြည့်လိုက်ရာ ဆယ်နာရီပင် ထိုးနေပြီ ဖြစ်ကြောင်း သိရလေတော့၏။

ကျွန်ုပ်သည် ယမန်နေ့သက ဖြစ်ပျက်ခဲ့သော အဖြစ် အပျက်များကို သတိရသော်လည်း အိပ်မက်ဟု ထင်မှတ်မိလေ၏။ သို့ရာတွင် ကျွန်ုပ်၏လက်ကို ငံ၌၍ကြည့်မိသောအခါ၌ နဝရတ် လက်စွပ်ကို တွေ့ရသကဲ့သို့ ခုတင်ဘေးရှိ စားပွဲပေါ်သို့ကြည့်လိုက် သောအခါ၌၍လည်း ငွေခေါင်းလောင်းကလေးနှင့် ပေါ်တူဂါးဗားပြ ဗိုလ်များ အရက်ထည့်သောက်သည့်လည်ပင်းရည်ရည်အိုးကလေး ကို တွေ့မြင်ရသောကြောင့် ဉာက တွေ့ကြံ့ရသည့်များသည် အိပ်မက်မဟုတ်ကြောင်း သဘောပေါက်၍ သွားလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း အိပ်ရာမှကပျာကယာထဲ၍ ဉာက ရောက်ခဲ့သော အိမ်ကြီးဆီသို့ ထွက်လာခဲ့လေတော့၏။

အိမ်ကြီးဆီသို့ရောက်သောအခါ၌ တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရသဖြင့် အိမ်တံ့ခါးကြီးကိုဖွင့်ကာ အတွင်းသို့ ဝင်လေ၏။ အတွင်း၌ မည်သူ့ကိုမျှ မတွေ့ရသောကြောင့် အံပုံးတံ့ခါးကို ဖွင့်၍ အောက်သို့ဆင်းခဲ့ရာ အောက်၌ လည်း ပြောင်သလင်းခါနဲ့၏။ ဉာက တွေ့ခဲ့ရသော ကော်ဇာနီကြီးများ၊ သလွှန်ကြီးများ၊ မှန်စီရွေ့ချစာစားပွဲကြီးများသည် လုံးဝမရှိတော့ပေ။ ထိုပစ္စည်းများ၏ အစအနကိုမျှလည်း မြင်တွေ့ခြင်း မရှိရတော့ချေ။ ထို့ကြောင့်

ကျွန်ုပ်လည်း အံဖူးတံခါးမှ အပေါ်သို့တက်ကာ အပေါ်သို့ရောက်
လျှင် အခန်းတိုင်းသို့ ဖွင့်၍ဝင်ကာရှာဖွေပြန်၏။ သို့ရာတွင်
အရိပ်အယောင်ကိုမျှ မတွေ့ရသောကြောင့် ထိုအိမ်ကြီးမှတွက်လာ
ရာ ထိုအိမ်ကြီးရှေ့တွင် ဆွမ်းခံပြန်လာသော ဦးပွဲ့ောင်းတစ်ပါးကို
တွေ့ရသဖြင့် ကျွန်ုပ်က...

“အရှင်ဘုရား ဘယ်ကျောင်းမှာ သိတင်းသုံးပါသလဲ”

ဟု ကျွန်ုပ်က လျောက်ထားရာ ဦးပွဲ့ောင်းက...

“ဟောဟိုကျောင်းမှာပဲ ဒါယကာကြီး။ ဘာကိစ္စရှိလို
လဲ”

ဟု ပြန်၍မေးလေ၏။

“ဒီလိုရင် ဒီအိမ်ကြီးမှာနေတဲ့ ဦးစိန်ခုံးနဲ့ ဒေါ်ရှင်ခိုတဲ့
ဒါယကာကြီးနဲ့ ဒါယိကာမကြီးကိုတော့ သိမှာပေါ့နော်”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဦးပွဲ့ောင်းက...

“ဒါယကာကြီး အိမ်မှားနေပြီထင်တယ်။ ဒါကြီးက အိမ်
မဟုတ်ဘူး။ ရေးက ဆောက်ထားတဲ့ ရေပိကြီး။ ဆောက်ထားတဲ့
ပုဂ္ဂိုလ်ကတော့ မင်းမျိုးမင်းနှယ်တဲ့ကလို့ သိရတယ်။ ဒီရေပိမှာ
ဘယ်သူမှ မနေပါဘူး။ နေလည်း မနေပံ့ကြပါဘူး။ ဦးပွဲ့ောင်းတို့

၁၁၂ ။ မင်းသီနဲ့

ဆရာတော်ကြီးရှိတုန်းကသာ တစ်ခါတလေ လာပြီး ဒီမှာ တရား
အားထုတ်တယ်”

ဟု ဦးပွဲ့င်းက အမိန့်ရှိလေ၏။ ထိုကြောင့် ကျွန်ုပ်လည်း
တစ်စုံတစ်ရာ ဆက်လျှောက်ထားခြင်းမပြုတော့ဘဲ ထို ဦးပွဲ့င်း
ကလေးအား လက်အုပ်ချိ၍ ကန်တော့ကာ အိမ်သို့ ပြန်ခဲ့လေတော့
၏။

အိမ်သို့ပြန်လည်ရောက်ရှိသောအခါ့၌ ကျွန်ုပ်သည် အိုး
ကလေးနှင့် ခေါင်းလောင်းကလေးကို သေ့တ္တာအတွင်းသို့ထည့်
ကာ သော့ခတ်၍ သိမ်းထားလိုက်ရလေ၏။ အဘယ်ကြောင့်ဆို
သော် ထိုပစ္စည်းကလေးမှာသာလျှင် ထိုညာက ကျွန်ုပ်ကြံ့တွေ့ခဲ့ရ
သော အဖြစ်ဆန်းကို မယုံကြည်သူများ ပေါ်ပေါက်လာပါက
ကျွန်ုပ်ဘက်မှ သက်သေလိုက်ပေးကြမည့်အကောင်းဆုံးသက်သေ
များဖြစ်နေသောကြောင့်ပင် ဖြစ်ပေတော့သတည်း။

**မှတ်ရျက်။ ၂၁၈းဘဲလမ်းသည် ယရ ငါးထပ်ကြေးဘုရား
လမ်း ဖြစ်ပါသည်။**

(စာရေးသူ)



**သမ္မသတ္တာ ကမ္မသကာ
မင်းသီနဲ့**

वार्षिक ब्रह्मदान
स्टॉरेज बोर्डर्स





လောဘ်မြိုးခွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၉၃၉၁၉

ဟန်ဆိုသာ ဂျေယ်ပေးတစ်ယောက်

နှင့်

စနိခြယ်ပောက်စွမ်တစ်ကွဲ့

ဤကမ္မာလောကြီး၌ လူတစ်ဦးသည် တစ်ခိုန်တည်း၌
အရပ်ဖော်နှစ်ခုတွင် တစ်ပြိုင်နက်တည်း ရှိဖော်ဟု ဆိုလာ
ခြားအောင်။ သင်သည် ထိအဆိုကို မည်သည့်နည်းနှင့်မျှ လက်ခံလိမ့်
မည်မဟုတ်ပေ။

သို့ရာတွင် အထက်ပါစကားကို လက်ခံကြသာ လုအချို့
သည် ဤကမ္မာလောကြုံ ရှိ၏။ ထိသူတို့ကား ငြင်းတို့၏
နှီးည့်သိမ်မွှေ့သော အနုသုခုမရပ် သို့မဟုတ် အနုသုခုမခန္ဓာ
သို့မဟုတ် ဘေးခန္ဓာကို မိမိခန္ဓာကိုယ်မှန္တ၍ အခြားတစ်ပါး

သော နေရာဆီသို့ စွဲလွှတ်ခရီးသွားစေနိုင်သော လူတူးလူဆန်းတို့ ဖြစ်၏။ စိတ်ပညာနယ်ပယ်တွင် ကောတိခန္ဓာကို ခွား၍ ခရီးသွားခြင်းအကြောင်းအရာနှင့် ပတ်သက်သမျှတို့သည် စိတ်ဝင်စားဖွယ်ရာ ကောင်းလှတော့၏။ ထိုအကြောင်းအရာကို ရှစ်မဲ့ လေ့လာ၍ ကျမ်းတစ်စောင်ပေတစ်ဖွဲ့ ပြုစုသူများလည်း များစွာ ရှိ၏။ ထိုအထဲတွင် ‘ဆီးလ်ဟန်မိုဒ်’ နှင့် ‘ဟာရိုဝပ်ကဲရိုတန်’ ဆိုသူနှစ်ဦးပူးပေါင်း၍ ပြုစုသော ကောတိခန္ဓာအလင်းရောင် ခွာတွက်ခြင်းဟူသော စာအုပ်မှာ သက်သေသက္ကာယို၍ ခိုင်လုံသည်ဟု ဆိုရပေမည်။

ဤနေရာ၌ ကောတိခန္ဓာဟူသော အကြောင်းကို ရှင်းလင်းရန် လိုပေလိမ့်မည်။ ဤပညာဘက်တွင် ပေါက်ပေါက်မြောက် မြောက် လေ့လာထားသော ပုဂ္ဂိုလ်များ၏ အဆိုအရ လူတွင် ခန္ဓာနှစ်မျိုးရှိသည်ဟု ဆို၏။ တစ်မျိုးသော ခန္ဓာမှာ ကျွန်ုပ်တို့ နှေ့စဉ်နှင့် အမျှ မြင်တွေ့၊ ထို့၊ သို့ ကိုင်တွယ်၍ ရသော ခန္ဓာ ဖြစ်ပြီး ကျွန်ုတစ်မျိုးမှာ ထိုခန္ဓာ၏ အပြင်ဘက်တွင် ထိုခန္ဓာနှင့် ထပ်တူထပ်မျှ တစ်သားတည်းတူလှပြီး မျက်စီဖြင့်မြင်ရန် မဖြစ်နိုင်သော လွှန်စွာသိမ်မွေ့သည့် ခန္ဓာတစ်ခု ရှိသေးသည်ဆို၏။ ထိုခန္ဓာကို ကောတိခန္ဓာဟု ဆိုကြ၏။ အလွယ်ကူခံးဆိုရပါမူ ကျွန်ုပ်တို့ အိပ်မက်မက်သောအခါ၌ ပင်လယ်ပြင်ကို ဖြတ်ကူးရခြင်း၊ ကောင်းကင်ကို ပုံးရခြင်း၊ တောနက်နက်ကြီးထဲတွင် တိဇ္ဇာန်ရိုင်းကြီးများနှင့် သတ်ပုတ်ရခြင်း စသော အမှုတို့ကို

ပြခဲ့ကြရဖူး၏။ ထိုသို့ပြုလုပ်ခဲ့ရသော ခန္ဓာများမှာ ကျွန်ုပ်တို့ မြင်တွေ့၊ ထို၊ သို့ရသော ခန္ဓာမဟုတ်။ ဘေတီခန္ဓာသာလျှင် ဖြစ်၏။ ကျွန်ုပ်တို့သည် အိပ်ပျောစဉ်၌ ပင်လယ်ပြင်ကို ဖြတ်၍ ဖော်၏။ သို့ရာတွင် ကျွန်ုပ်တို့ကိုယ်တိုင်မှာမူ အိပ်ရာထဲမှာ တစ်လက်မမျှပင် မရွှေ့ချေ။ အိပ်ရာမှနိုးလာသောအခါ၌ ပင်လယ်ပြင်ကို မိမိကိုယ်တိုင် ဖြတ်ကူးခဲ့ရသော အဖြစ်ကို သိ၏။ မိမိကိုယ်တိုင်လည်း အိပ်ရာထဲမှ တစ်လက်မမျှပင် မရွှေ့ရသော အဖြစ်ကို မိမိကိုယ်တိုင်သိ၏။ တစ်ခို့တည်း၌ မိမိတစ်ဦးတည်း ဖြစ်ပါလျက် နေရာနှစ်နေရာသို့ရောက်နေ၏။ ဤအဖြစ်အပျက်မှာ မကြာခဏဖြစ်နေသောကြောင့် မစဉ်းစားခဲ့မိကြပေ။ အကယ်၍ လေးလေးနှက်နှက်စဉ်းစားပါက လွန်စွာလေးနှက်သော အကြောင်း အရာဖြစ်ကြောင်း လက်ခံကြရပေလိမ့်မည်။

သို့ရာတွင် ကျွန်ုပ်သည် ဘေတီခန္ဓာ လွတ်နိုင်လောက် အောင် လေ့ကျင့်ဖူးခြင်းလည်း မရှိရကား ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်ုပ်၏ကိုယ်တွေ့ကို ပြောပြရန်လည်းမဖြစ်နိုင်ပေ။ ထိုသို့ ကိုယ်တွေ့ကို မပြောနိုင်သော်လည်း ထိုအကြောင်းအရာ နှင့် ပတ်သက်သော အဖြစ်အပျက်တစ်ခုကို ဝထ္ဗရေးနည်းဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ ထိုအဖြစ်အပျက်ဝထ္ဗတွင် အမိက ကျသော အရာနှစ်ခု ပါဝင်၏။ တစ်ခုမှာ ‘စိန်ခြေယ်လက်စွပ် တစ်ကွွင်း’ ဖြစ်၏။ ကျွန်ုပ်တစ်ခုမှာ ‘ဗားလ်’ဆိုသည့် လူငယ်လေး တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ထိုအဖြစ်အပျက် ထိုဝထ္ဗကို

‘ဟားလ်ဆိုသော လူငယ်ကလေးတစ်ယောက်နှင့် စိန်ခြေယ်လက်စွပ်
တစ်ကွင်း’ဟူ၍သာ ခပ်ရှင်းရှင်းအမည်ပေးလိုက်ကြပါစို့။
(စာရေးသူ)



တစ်နွေးသုံး ကျွန်ုပ်သည် မန္တလေးမြို့သို့ အလုပ်ကိစ္စ
တစ်ခုဖြင့် သွားရောက်ခဲ့လေ၏။ ကျွန်ုပ်၏ ကိစ္စမှာ လားရှိုးဘက်မှ
လာရောက်မည့် လူတစ်ယောက်နှင့် တွေ့ဆုံးရန်ဖြစ်၏။ ထို့ကြောင့်
ကျွန်ုပ်သည် မီးရထားဘူတာနှင့်လည်း လွန်စွာမဝေး၊ ကျိုးကြီး
ကိုလည်း မျက်နှာမှုထားသဖြင့် လေကောင်းလေသန့် လွန်စွာရ
သော တည်းခိုခန်းတစ်ခုကို ရွေးချယ်၍ တည်းခိုခဲ့လေ၏။

ကျွန်ုပ်သည် ချိန်းဆိုထားသော လူကိုမွော်ရင်း ကျွန်ုပ်၏
အခန်းအတွင်း၌ စာဖတ်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့ရလေ၏။ ထို့
တည်းခိုခန်းသို့ရောက်ပြီး ငါးရက်ခန့်ကြာသောအခါ၌ တည်းခို
ခန်းမန်နေဂျာ ကိုသန်းလွင်ဆိုသူက ကျွန်ုပ်၏အခန်းဆီသို့
သုတ်သီး သုတ်ပျာဖြင့် ရောက်လာလေ၏။ သူ၏ နောက်မှလည်း
မိန်းကလေးခပ်ငယ်ငယ်တစ်ဦး ပါလာလေ၏။ မန်နေဂျာသည်
ကျွန်ုပ်အား ပြုးပြရင်း...

“ဆရာရယ်။ အနောင့်အယုက်ပေးတယ်လို့တော့ မထင်
ပါနဲ့။ ပြဿနာလေးတစ်ခုပေါ်လာလို့ ကူညီစမ်းပါဦးဦး။ ဆရာမှ
မကူညီရင်တော့ ကျွန်ုပ်တော်တို့တည်းခိုခန်းလည်း နာမည်ပျက်ဖို့

ရှိပါတယ်။ ပြီးတော့ တည်းတဲ့ လူတွေအတွက်လည်း စိတ်
အနောင့်အယုက်တွေ အများကြီးဖြစ်ကြရမယ် ဆရာရဲ့”
ဟု ပြောသောကြောင့်...

“ဘာများလဲ ကိုသန်းလွင်ရယ်”

ဟုပြောရင်း ဖတ်လက်စစာအုပ်ကို စားပွဲပေါ်သို့ တင်
လိုက်လေ၏။ ထို့နောက် ကျွန်ုပ်က ခုတင်ပေါ်သို့ ဈေး၍ထိုင်ပြီး
လျှင် ကိုသန်းလွင်နှင့် ငှင်း၏နောက်တွင်ပါလာသော မိန်းကလေး
အား ကုလားထိုင်၌ထိုင်ရန် ညွှန်ပြလိုက်လေ၏။ ထိုအခါ
ကိုသန်းလွင်က...

“ဒီလိုပါဆရာ။ ဟောဒီမိန်းကလေးက ခင်မြှစန္တိတဲ့။
ရန်ကုန် ဈေးတောင်ကြားလမ်းက ပါပဲ။ သူ့ယောက္ခမကတော့
နာမည်ကြီး သူငွေးတစ်ဦးပါပဲ။ တို့တို့ပဲပြောပါမယ်ဆရာရယ်။
သူတို့လင်မယား ဒီတည်းခိုခန်းမှာ တည်းနေတာ နှစ်ပတ်လောက်
ရှိပြီ။ ဒီကိုရောက်နေတဲ့ ကိစ္စကတော့ သူ့ယောကျားအရောင်း
အဝယ်ကိစ္စနဲ့ပါပဲ။ ဒီကနဲ့ မနက်အစောကြီး သူ့ယောကျားက
မိုးကုတ်ကို တက်သွားပါတယ်။ နည်းနည်းအရေးကြီးတဲ့ ကိစ္စ
လေးတွေပါနေတဲ့အတွက် ခင်မြှစန္တိကို ခေါ်မသွားဘူး”

ဟု ပြောလိုက်လေ၏။

“ခင်ဗျားဟာကလည်း တို့တို့သာ ပြောမယ်ဆိုတာ။
တော်တော်နဲ့ကို လိုရင်းမရောက်သေးပါလား။ တို့တို့သာပြောစမ်း

ပါဗျာ။ အဲဒါမှ ကျူးပါလည်း ကူညီစရာရှိရင် ဘယ်လိုကူညီရ^{၁၁}
မယ်ဆိုတာ စဉ်းစားနိုင်မှာပေါ့ဗျာ”

ဟု ပြောလိုက်မှပင် ကိုသန်းလွင်က...

“ဟုတ်ပါတယ်ဆရာရယ်။ တိုတိုသာပြောပါတော့မယ်။
သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတုန်းက ခင်မြစ်နှီးရဲ့ ယောက္ခာမ
ကန့် ခင်မြစ်နှီးကို စိန်တစ်ဆင်စာ လက်ဖွဲ့ခဲ့တယ်။ အဲဒါ စိန်
တစ်ဆင်စာလက်ဖွဲ့ခဲ့တဲ့အထဲမှာ လက်စွပ်ဟာအရေးကြီးဆုံးပဲဗျာ။
ဘာဖြစ်လိုလဲဆိုတော့ ခင်မြစ်နှီးရဲ့ယောက္ခာမအဘိုးကြီးက သူမိန်းမနဲ့
သူ လက်ထပ်တုန်းက သူမိန်းမကို ဝယ်ပေးခဲ့တဲ့ လက်စွပ်ဗျာ။
အခုအခါမှာ သူမိန်းမကလည်း ဆုံးရှာပြီမို့ ချွေးမကို ပေးလိုက်တဲ့
သဘောပဲ။ ဒါပေမဲ့ အဘိုးကြီးက မကြောခဏာဆိုသလို အဲဒါ
လက်စွပ်ကို တောင်းတောင်းကြည့်တတ်တယ်ဗျာ”

ဟု ပြောပြန်လေ၏။ တို့ကြောင့် ကျွန်ုပ်က...

“တိုတိုလုပ်စမ်းပါ ကိုသန်းလွင်ရယ်”

ဟု ပြောရပြန်လေ၏။

“တိုတိုပဲပြောပါတော့မယ် ဆရာရယ်။ ဒီစိန်လက်စွပ်မှာ
က ထူးခြားချက်တွေ ရှိတယ်ဆရာရဲ့။ စိန်ကလည်း မြန်မာစိန်တွေ
မဟုတ်ဘူး။ မြန်မာစိန်မဟုတ်ဘူးဆိုတာ မြန်မာပြည်မှာ သွေးတာ
မဟုတ်ဘူး။ လန်ဒန်ကတ်လို့ခေါ်တဲ့ လန်ဒန်မှာသွေးတာ။ လန်ဒန်
မှာသွေးတဲ့စိန်က အကွက်ပေါင်း ၅၈ ကွက်ကန့် ၆၀ အတွင်းမှာ
ရှိတယ်။ အဲဒါကြောင့် အရောင်ပိုစွာက်တယ်။ စိန်ရည်စိန်သွေး

ကောင်းမယ်ဆိုရင် ပိုပြီးကောင်းတာပေါ့ ဆရာရယ်။ အဲဒီစိန် လက်စွပ်မှာက စိန်ချဉ်းသက်သက်မဟုတ်ဘူး။ အလယ်မှာ မြှေ့ကြီးတစ်လုံးပါသေးတယ်။ မြေကို စိန်နဲ့ ရုံထားတာ။ အဘိုးကြီးက သူမိန်းမအော်မြှေ့မြှေ့ကို ရည်ညွှန်းပြီး မြေကို စိန်နဲ့ရုံပြီး ကွင်းထားပေးတာ။ သူက အသက်အစိတ်။ သူမိန်းမက ၁၉ နှစ်သမီးမှာ လက်ထပ်ကြောတယ်ဆိုတော့ သူမိန်းမရဲ့သက်စွဲဖြစ်အောင် ဆိုပြီး စိန် ၁၉ လုံး ရုံထားတယ်”

ဟု ကိုသန်းလွင်က ပြောရာ ကျွန်ုပ်လည်း ဆေးလိပ်ကို မီးညှိလိုက်ရင်း...

“ဒီမှာ ကိုသန်းလွင်ရယ်။ ဒီထက် အကျဉ်းချုံးလို့ မရတော့ဘူးလား”

ဟု ပြောလိုက်ရာ ကိုသန်းလွင်က...

“ဟုတ်ပါရဲ ဆရာရယ်။ ကျွန်ုတ်ကလည်း ဘာတွေ လျောက်ပြောနေမိမှန်း မသိဘူး။ တို့တို့ပဲပြောပါတော့မယ် ဆရာရယ်။ အလယ်က မြေက မအော်သွေ့ရကျမ်းမှာလာတဲ့ မြှေအမျိုးပေါင်း ၆ မျိုးမှာ ပထမတန်းစားမြှေမျိုးဖြစ်တဲ့ ‘သာစွာ’ မြှေမျိုးပျော်။ အရောင်ကလည်း အလွန်လက်တာကလား။ ပြီးတော့ ဒီလက်စွပ်ဟာ ဒီမှာကွင်းတာ မဟုတ်ဘူး။ လန်ဒန်မှာ ကွင်းတာ။ လန်ဒန်ပန်းထိမ်သည်တို့ထုံးစုံအတိုင်း ဟောလ်မတ်ခေါ်တဲ့ အမှတ်အသား တွေ ဘာတွေ ရိုက်ထားသေးတယ်။ ရှုံးခေတ်ကကို ဒီလက်စွပ်ဟာ ခုနှစ်ထောင်နဲ့ တစ်သောင်းကြားမှာ တန်ခဲ့တယ်။ ခရာတံ့ဆို

ပလေကပ်လုံချည်တစ်ကွင်း ငါးမတ်ပေးရတဲ့ခေတ်က တန်ဖိုး
နော်။ အဲဒီတော့ အခုခေတ်တန်ဖိုးနဲ့တွက်လိုက်ရင် ဒီလက်စွပ်
တစ်ကွင်းတည်းကိုက ဆယ့်လေး-ငါးသိန်းအထက်မှာ ရှိလိမ့်
မယ်။ အဲဒီလက်စွပ်နဲ့ ခင်မြေစန္ဒိနဲ့ သိပ်ကိုလိုက်တယ်ဗျာ။ သူ
လက်ချောင်းလေးများမှာ ဝတ်ထားလိုက်ရင် အလွန်ကို
ကျက်သရေရှိတာကလား”

ဟု ကိုသန်းလွင်က ပြောပြန်ရာ ကျွန်ုပ်က မီးခိုးများကို
မှတ်ထုတ်ရင်း...

“ကိုသန်းလွင်ရယ်။ လက်စွပ်အကြောင်းကို ပြည့်ပြည့်စုံစုံ
သိရပါဖြိုဗျာ။ နည်းနည်းကလေး အကျဉ်းချုံးပါတော့။ တောင်းပန်
ပါတယ်”

ဟု ပြောလိုက်ရာ ကိုသန်းလွင်က...

“ဆောရီးပဲဆရာရယ်။ တို့တို့ပဲပြောပါတော့မယ်”

ဟု ကိုသန်းလွင်က ကျွန်ုပ်အား တောင်းပန်လိုက်ရာ
ကျွန်ုပ်က...

“တို့တို့ပြောသင့်တာ ကြောပါဖြိုဗျာ။ ခင်များဘာပြောချင်
သလဲ။ ဒီမိန်းကလေးလက်စွပ်ပျောက်သွားတာ ဖောင်တွက်ပေး
ပါလို့ ပြောချင်တာလား”

ဟု ကျွန်ုပ်က မေးလိုက်ရာ...

“ဟုတ်ပါတယ် ဆရာရယ်။ ဆရွှေကိုလည်း ကျွန်ုပ်တော့
က ဖောင်တွက်တတ်မှန်းသိလို့ အကူအညီတောင်းရတာပါ။

ဆရာဖောင်မှန်လို့ လက်စွပ်ပြန်ရရင်တော့ ကျွန်တော်ကကို
သပ်သပ် ကျေးဇူးဆပ်ပါဉီးမယ်။ အဲဒါ ပြန်မတွေ့ရင်တော့
ရဲစခန်းမှာ အမူဖွင့်ရတော့မယ်။ အဲဒီအခါမှာ ရဲတွေက
တည်းခိုခန်းကိုလာပြီး မသက်ဘဲ လူတွေကို ရှာလား၊ ဖျေလား၊
မေးလား၊ စစ်လားလုပ်ကြတော့မယ်။ ဒါကလည်း ရဲတွေကို
အပြစ်ပြောတာ မဟုတ်ပါဘူး။ ဝတ္ထာရားကိုး။ လုပ်ရတော့မှာပေါ့။
အဲဒီတော့ ဆရာရယ်။ ဆရာပညာနဲ့ ရှာပေးစမ်းပါ”

ဟု ကိုသန်းလွှင်က ပြောလိုက်လေ၏။ ထိုအခါ လက်စွပ်
ပိုင်ရှင်မိန်းကလေးက...

“ကူညီပါ ဆရာရယ်”

ဟု တောင်းပန်လေ၏။

ထိုအခါ၌ ကျွန်ပဲလည်း ပစ္စည်းပျောက်ရှာနည်းလက်ာ
အမျိုးမျိုးကို ရွှေတံခါးပြီးနောက် အင်းဝိဇ္ဇာတိုင်ကို အဆုံးအဖြတ်
ယူကာ...

“မပျောက်ပါဘူး။ ပြန်တွေ့မှာပါ။ ရေနားမှာ ရှာပါ”

ဟု ပြောလိုက်ရာ ခင်မြေစန္ဒိုက...

“ရေနားမှာလည်း ရှာပြီးပါပြီဆရာရယ်။ နဲ့နေတာပါပဲ။
ကိုကိုပြန်လာလို့ အဲဒါပျောက်တာ သိသွားရင်တော့ ခင်မြေစန္ဒိုအဖို့
အခက်ပဲ။ သေသေချာချာ ထပ်ပြီး တွက်စမ်းပါဉီး ဆရာရယ်”

ဟု ခင်မြေစန္ဒိုက ပြောလေ၏။

“အဲဒါ သေသေချာချာတွက်တာပဲ။ ပြန်ရမယ်။ ရေနားမှာ ရှာပါ။ အဗျာင်းဆရာရဲ့ ပစ္စည်းပျောက်ရှာနည်းအတိုင်းဆိုရင် ‘သူရွှေသောကြာ’၊ ထောက်ဆက္ဗယ့် အိမ်တွင်းမှာ၊ ဗုဒ္ဓဆို တောင်အရပ်ကယ်နှင့်၊ မြောက်ရပ်မှာ ရရှိထား များမှတ်ကြရာ၊ ဘာမမတော့ ရှုံးပြုဖွား၊ နောက်ရပ်မှာဆိုက စွဲ့သောရှိပဲရယ်လို့၊ မလွှဲအောင် အရပ်ကိုပိုင်းလိုက်မယ်၊ ကိုင်း... ရရှာကြ’ လို့ ဆိုထားတယ်။ အဲဒီလက်အတိုင်းဆိုရင် ပျောက်ကို မပျောက်ဘူးကွယ့်။ ကြိုးစားပြီး ရှာပါ။ ရေနားမှာပဲ ပြန်တွေ့လိမ့်မယ်”

ဟု ကျွန်ုပ်က ပြောလိုက်လေအော်။ ထို့ကြောင့် ကိုသန်းလွင်နှင့် ခင်မြေစန္ဒိသည် လက်စွပ်ရှာဖွေရန်အတွက် ကျွန်ုပ်ကို နှုတ်ဆက်ပြီး ထွက်သွားကြလေအော်။ ကျွန်ုပ်လည်း စာအုပ်ကို ဆက်၍ ဖတ်နေမိလေအော်။

တစ်နာရီခန့်ကြာသောအခါ၌ ခင်မြေစန္ဒိတစ်ဦးတည်းကျွန်ုပ်ထံသို့ ရောက်လာလေအော်။

“လက်စွပ်တွေ့ပြီလား ကလေးမရဲ့”

ကျွန်ုပ်က မေးလိုက်ရာ ခင်မြေစန္ဒိက ခေါင်းကို အသာအယာယမ်းပြရင်း...

“မတွေ့ပါဘူး ဆရာရယ်။ အခု စန္ဒိလာတာက အရေးကြီးတဲ့ စကား ပြောစရာရှိလိုပါ”

ဟု ဆိုလေအော်။ ထို့ကြောင့် ကျွန်ုပ်က...

“ဟေ... သိန်းကျော်တန်တဲ့ လက်စွပ်ပျောက်တာထက်
တောင် မင်းမှာ အရေးကြီးတဲ့ကိစ္စ ရှိနေသေးလို့လား”

ဟု မေးလိုက်ရာ မိန်းကလေးက...

“အဲဒီလက်စွပ်ပျောက်တဲ့ ကိစ္စနဲ့ ဆက်နေတဲ့ ကိစ္စတစ်ခု
ရှိတယ်ဆရာ”

ဟု ဆို၏။ ထိုအခါ ကျူးမှုပ်က...

“က...ဒီလိုခိုရင်လည်း ပြောကွယ် မိန်းကလေး။ တစ်ခု
တော့ ကြိုတင်ပြီး မှာထားချင်တယ်။ ကျူးမှုပ်ကို ဆားပုလင်းနှင့်
မောင်နဲ့ မမှားပါနဲ့။ ကျူးမှုပ်က အမှုတွေဘာတွေ လိုက်တတ်တာ
မဟုတ်ပါဘူး။ ဒီတော့ သဲလွန်စတွေ ဘာတွေလည်း မပေးပါနဲ့။
ပြီးတော့ ဟို ကိုသန်းလွင်ဆိုတဲ့ လူလို လန်ဘားတွေ
ကျောက်တံတားတွေ လျောက်ပြောမနေနဲ့။ တိုတိုနဲ့ လိုရင်းသာ
ပြောပေတော့”

ဟု ပြောလိုက်ရာ ခင်မြှစန္တိက...

“တိုတိုပဲပြောပါမယ် ဆရာရယ်။ ဒါပေမဲ့ အခု စန္တိပြော
မယ့်စကားကိုနားထောင်ပြီးတဲ့အခါမှာ စန္တိကို ဖောက်ပြန်တတ်တဲ့
ကောင်မလေးလို့ မထင်ဖို့ပါဘဲ။ စန္တိ ဖောက်လည်း
မဖောက်ပြန်ပါ ဘူး။ စန္တိယောကျား ကိုလွင်က လွှဲပြီး စန္တိ
ဘယ်သူ့ကိုမှုလည်း စိတ်မဝင်စားခဲ့ပါဘူး။ ဒါကြောင့်
စန္တိကိုယ်စန္တိတော့ အပြစ်ကင်း တယ်လို့ ထင်တာပဲ”

ဟု ပြောလေ၏။

၁၂၄ မင်းသီနဲ့

“ဒီလိုလုပ်ပါ မိန်းကလေးရယ်။ ငါတို့ လူသားတွေရတဲ့
သက်တမ်းက တို့တို့လေးဂွယ့်။ ဘာဖြစ်လို့ နိဒါန်းတွေနဲ့ ငါတို့
အချိန်ကုန်ပစ်ရမှာလဲ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ မိန်းကလေးက...

“တို့တို့ပဲ ပြောပါတော့မယ် ဆရာရယ်။ ခု စန္ဒံပြောမယ့်
အဖြစ်အပျက်ဟာ ကိုလွှင်နဲ့လက်ထပ်တဲ့အချိန်ကစပြီး ဖြစ်ပျက်
ခဲ့တာပါ။ ကိုလွှင်နဲ့စန္ဒံ လက်ထပ်ခဲ့တာ သုံးနှစ်ပဲ ရှိပါသေးတယ်။
အဲဒီတော့ စန္ဒံပြောမယ့် အဖြစ်အပျက်ကလည်း သုံးနှစ်ရှိပြီပေါ့
ဆရာရယ်”

ဟု ပြောလိုက်ရာ ကျွန်ုပ်က...

“မင်း အခုပြောမယ့် ကိစ္စဟာ လက်စွပ်ပျောက်တဲ့ကိစ္စနဲ့
ပတ်သက်တယ်နော်”

ဟု ကြားဖြတ်၍ မေးလိုက်လေ၏။

“ပတ်သက်ပါတယ် ဆရာရယ်။ သိပ်ကို ပတ်သက်ပါ
တယ်”

ဟု မိန်းကလေးက ပြန်၍ပြောလိုက်လေ၏။

“အေးလေ တူမကြီးရယ်။ ပတ်သက်တယ်ဆိုရင်လည်း
ပြောပေါ့။ ဒါပေမဲ့ တို့တို့နဲ့ လိုရင်းကိုပြောတာ အကောင်းဆုံး
ပဲကွယ့်”

ဟု ကျွန်ုပ်က ပြောလိုက်မိလေ၏။

“တိတိနဲ့ လိုရင်းပဲ ပြောပါတော့မယ် ဆရာရယ်။ ကျွန်ုမ
လက်ထပ်တဲ့ နွေးက အိပ်မက်တစ်ခု မက်တယ်။ အဲဒီ အိပ်မက်မျိုး
ကိုလည်း တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် မက်တယ်။
အဲဒီကတည်းက မက်လိုက်တာ အခုထိပဲဆိုပါတော့ ဆရာရယ်”

ဟု မိန်းကလေးက ပြောလေ၏။

“ဘယ်လို အိပ်မက်မျိုးများလဲကွယ်။ အခု မင်းပြောတဲ့
အထိတော့ မင်းပျောက်သွားတဲ့ လက်စွဲပဲအကြောင်း မပါသေးပါ
လား”

ဟု ကျွန်ုပ်က ပြောလိုက်ရာ မိန်းကလေးက...

“ဟုတ်ပါတယ် ဆရာရယ်။ လက်စွဲပဲအကြောင်း
ရောက်ပါတော့မယ်။ ဒါပေမဲ့ ကျွန်ုမအိပ်မက်အကြောင်းကို အရင်
ပြောရှိုးမယ်။ ကျွန်ုမလက်ထပ်တဲ့ညာကစြိုး မက်တဲ့ အိပ်မက်မှာ
ကျွန်ုမဟာ ကျွန်ုမ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးတဲ့ အရပ်အသေ
က ရေကန်ကလေးတစ်ခုရဲ့ ကန်ပေါင်ပေါ်မှာ ထိုင်နေတယ်။
ပြီးတော့ ကျွန်ုမ သစ်ပင်ကြီးတစ်ပင်ကိုမြှုတားတယ်။ အဲဒီသစ်ပင်
ကြီးဟာ မန်ကျည်းပင်ကြီးပဲရှင့်။ အဲဒီမန်ကျည်းပင်ကြီးဟာ
ရေကန်ဘက်ကို ငိုက်နေတယ်။ သူ့ရဲ့ အကိုင်းတချို့ဟာ ရေနဲ့
တောင် ထိလုန်းပါးဖြစ်နေတယ်။ ကျွန်ုမဟာ မန်ကျည်းပင်ကြီး
ကိုမြှုပြုး တိုးတိုးလေးသီချင်းဆိုနေတာကို မှတ်မိတယ်။ အဲဒီအချိန်
မှာ မန်ကျည်းကိုင်းတွေအောက်ကန့် ငုံးပြီး လျောကလေး တစ်စင်း
ကို လျှော့ခတ်လာတဲ့ ယောက်ဗျားတစ်ယောက်ရဲ့ လျှော့ဗျားဟာ

၁၂၆ ။ မင်းသီနဲ့

ကျွန်ုံမရဲ့ ခြေဖျားနားမှာ လာပြီးဆိုက်တယ်။ ကျွန်ုံမလည်း အဲဒီ
တော့ လျေပေါ်က လူကို ကြည့်လိုက်တယ်။ လျေပေါ်က လူက
ကျွန်ုံမကို ပြုးပြုတယ်။ အဲဒီလူဟာ ကျွန်ုံမနဲ့ အသက်မတိမ်းမယိမ်း
လောက်ပဲ ရှိနှိုးမယ်။ သူဟာ အသားဖြြိြိ။ မျက်လုံးမျက်ခုံး
ကောင်းကောင်း၊ နာတံပေါ်တယ်။ ရင်အုပ်ကျယ်တယ်။ အရပ်မြင့်
တယ်။ ပြီးတော့ နှုတ်ခမ်းမွဲး ရှိတယ်။ သူလည်ပင်းမှာ ငွေခွဲပြား
လေးတစ်ခု ဆွဲထားတယ်။ ပြီး ညာလက်မောင်းမှာလည်း ကုလား
ဘုန်းကြီးတွေကိုင်တဲ့ ပုတီးကြီးတွေလိုဟာမျိုး သုံးလေးခု ပတ်
ထားတယ်။ သူက ကောင်းသိုဝတ်ထားတယ်။ အပေါ်ပိုင်းမှာ
တော့ ရှုပ်အကျိုးမပါဘူး။ စွုပ်ကျယ်လိုလို၊ ဂျာစီလိုလို အကျိုးလက်
ပြတ် ရင်ဟိုက်တစ်ခု ဝတ်ထားတယ်။ အဲဒီအကျိုးဟာလည်း
ပိတ်နဲ့ချုပ်ထားတာ မဟုတ်ဘူး။ ဆိတ်သားရေနဲ့ ချုပ်ထားပုံရ
တယ်။ ပြီးတော့ သူရဲ့ခါးမှာ သားရေခါးပတ်ကြီးတစ်ခု ခပ်
လျှော့လျှော့ ပတ်ထားတယ်။ အဲဒီခါးပတ်မှာတော့ ကိုရခါး
တွေ ကိုင်တဲ့ ဓားကောက်ကြီးတစ်ခု ချိတ်ထားတယ်။ သူက
ကျွန်ုံမကို ပြုးပြုပြီးတော့ စကားပြောတယ်။ ကိုရခါးစကားလို့
ထင်တယ်။ ကျွန်ုံမကလည်း သူကိုဖြန်ပြီးပြောတယ်။ ကိုရခါးလို့
လည်း ပြောမိတယ်လို့ ထင်တာပဲ။ ဒါပေမဲ့ တကယ်က ကျွန်ုံမ
ကိုရခါးလို့ မတတ်ပါဘူး။ အိပ်မက်ထဲမှာတော့ ကျွန်ုံမဟာ
သူကို ကိုရခါးလို့ ပြောလိုက်တာ မွတ်နေတာပဲ။ သူပြောတာ

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ၁၂၇

တွေကိုလည်း ကျွန်မက နားလည်နေတယ်။ အတော့်ကို ဆန်းတာပဲ။ သူက ကျွန်မကို...

“လျေပေါ်တက်လေ။ လျေစီးရအောင်”

လို့ ပြောတယ်။ ဒါနဲ့ ကျွန်မလည်း သူရဲ့လျေကို ခြေထောက်နဲ့နှင့်ပြီး တက်လိုက်တာ လျေက လှပ်ပြီး ရေထဲကျ မလိုဖြစ်သွားတော့ အဲဒီအခါမှာသူက ကျွန်မခါးကလေးကို သိုင်းဖက်ပြီး ရေထဲကိုမကျအောင် ထိန်းပေးထားလိုက်တယ်။ ပြီးတော့ သူရော ကျွန်မပါ နှစ်ယောက်စလုံး ရယ်လိုက်ကြတယ်။ ဒီ နောက်တော့ သူက ကျွန်မကို လျေရဲ့ညီးဘက်မှာ ထိုင်ခိုင်းပြီး သူကတော့ ပဲ့ဘက်မှာထိုင်ပြီး လျေကိုလျော်တယ်။ ရောက်တဲ့ ဘက် မသွားဖို့ ကျွန်မပြောတော့ သူက ကမ်းစပ်ဘက်ကိုကပ်ပြီး သစ်ပင်ရိပ်အောက်တွေကနဲ့ လျောက်လျော်နေတယ်။ အဲဒီလို လျေလျော်ရင်းနဲ့ သူက သီချင်းဆိုတယ်။ သူက အဆိုသိပ်ကောင်းတာပဲ။ အဲဒီလို သီချင်းဆိုပြီးတော့ သူက...

‘မောလိုက်တာ ဆေးလိပ်သောက်ညီးမှပဲ’

ဆိုပြီး ဆေးလိပ်ကလေးတစ်လိပ်ထုတ်ပြီး သောက်တယ်။ သူသောက်တဲ့ ဆေးလိပ်က ကုလားတွေသောက်တဲ့ ဘီဒီဆေးလိပ် ကလေးပဲ။ သူဆေးလိပ်သောက်တာလည်း သိပ်ကိုကြည့်လို့ ကောင်းတာပဲ။ အဲဒီဘီဒီဆေးလိပ်ကလေးကို သွားလေးနှစ်ချောင်းနဲ့ ကိုက်ထားတယ်။ အိပ်မက်အထဲမှာတော့ ကျွန်မတို့နှစ်ယောက် ချုပ်သူတွေ ဖြစ်နေကြတယ်။ ကျွန်မက သူအနားတိုးသွားပြီး

၁၂၈ မင်းသီခံ

သူရှင်ဘတ်မှာဆွဲထားတဲ့ ငွေဆွဲပြားကလေးကို ကြည့်လိုက်တယ်။ အဲဒီဆွဲပြားကလေးမှာ ဟိန္ဒြာအကွာရနဲ့ ထိုးထားတဲ့ စာလုံးနှစ်လုံး တွေ့ရတယ်။ အဲဒါလေးကို ကျွန်မဖတ်ကြည့်လိုက်တော့ သူ နာမည်ကို ထွင်းထားကြောင်း တွေ့ရပါတယ်။ သူနာမည်က ‘ဗားလ်’လို့ခေါ်တယ်။ ကျွန်မစိတ်ထဲမှာ သိနေတာတော့ အဲဒီ ဗားလ်ဆိုတာ ‘လူငယ်’လို့ အဓိပ္ပာယ်ရတယ်လို့ သိနေတာပဲ။ ကျွန်မ အဲဒီစာလုံးကို ကောင်းကောင်းမှတ်မိတယ်။ ဟောဒီလို လေးရှင့်”

ဟု ဆိုကာ မိန်းကလေးသည် အောက်ပါစာလုံးကလေး
ကို ရေးပြလေ၏။

ခာ နဲ

ကျွန်ပိုလည်း ထိုမိန်းကလေး ရေးပြသော စာလုံးကလေး
နှစ်လုံးကို မှတ်စုစာအုပ်ကလေး၌ ပုံတူရေးကူး၍ မှတ်သားထား
လိုက်လေ၏။ ထိုသို့မှတ်သားပြီးနောက်...

“လုပ်ပါ၌း မိန်းကလေးရဲ့။ မင်းအတ်လမ်းက ဆုံးမှ
မဆုံးသေးဘဲ”

ဟု ကျွန်ပိုက ပြောလိုက်ရာ မိန်းကလေးက...

“အဲဒီလိုနဲ့ ကျွန်မဟာ ကျွန်မချုစ်သူ ဗားလ်ဆိုတဲ့
ဂေါ်ရခါးလေးနဲ့အတူတူ ရေတဲ့မှာ လျှစီးလိုက်၊ ရေကန်ပေါင်ပေါ်

၀၉၁၂၆၂၈၂၂ အမှတ် (၃) ၁၂၄

မှာ နှစ်ယောက်အတူတူ လမ်းလျောက်ပြီး သီချင်းဆိုလိုက်၊ သူက မန်ကျည်းပင်ကြီးပေါ်ကိုတက်ပြီး ကျွန်းမကို မန်ကျည်းသီးတွေ ရူးပေးလိုက်နဲ့ ကျွန်းမခေါင်းမှာ ပန်းတွေရူးပြီး ပန်ပေးလိုက်နဲ့ ဆိုတဲ့ အီပ်မက်တွေဟာ မက်လာလိုက်တာ သုံးနှစ်ရှုပါဖြေရှင်”

ဟု ပြောလိုက်ရာ ကျွန်းပို့က...

“လက်စွပ်အကြောင်း မပါသေးပါလား မိန့်းကလေးရဲ့”

ဟု မေးလိုက်လေ၏။

“ဟုတ်ပါတယ်ရှင်။ ကျွန်းမလက်စွပ်အကြောင်း ပြောရည်း မှာပါ။ အီပ်မက်ထဲမှာ ဗားလ်နဲ့ ကျွန်းမနဲ့တွေတိုင်း ကျွန်းမလက်က စိန်လက်စွပ်ချောင်းနဲ့အတွက် ကျွုတ်ကျွေားခဲ့ရင် အခက်တွေ့ လိမ့်မယ်လို့ သူကိုပြောတော့ သူက ဒီလိုဆိုရင် သူဝတ်ပေးထား မယ်တဲ့။ ပြန်ခါနီးမှ ယူပေါ့လို့ ဆိုတယ်။ အဲဒါကြောင့် ကျွန်းမ လည်း သူနဲ့တွေ့တိုင်း ကျွန်းမလက်က စိန်လက်စွပ်ကိုဖြုတ်ပြီး သူ့လက်မှာ ဝတ်ပေးတယ်။ ကျွန်းမက သူကို ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ပေးတာရှင်း။ ဒါပေမဲ့ သူက အဝတ်မခံဘူး။ ဉားဘက်လက်သူကြွယ်မှာ ဝတ်ပေးပါလို့ပြောတာနဲ့ ကျွန်းမလည်း အမြဲလိုလိုပဲ သူရဲ့ ဉားဘက်လက်သူကြွယ်လက်ချောင်းမှာပဲ ဝတ်ပေးခဲ့တယ်။ ကျွန်းမတို့နှစ်ယောက် နာရီပေါင်းများစွာ ပြီး လိုက်လွှားလိုက်ကြ၊ သီချင်းတွေ ဆိုလိုက်ကြ၊ လျှေတွေစီးလိုက် ကြလုပ်ပြီးရင် ကျွန်းမက ပြန်တော့မယ်လို့ ပြောတဲ့အခါတိုင်း သူက စိန်လက်စွပ်ကို ချော်ပြီး ကျွန်းမလက်မှာ ပြန်ဝတ်ပေးလေ့

ရှိပါတယ်။ အဲဒီလိုဝတ်ပေးပြီးတာနဲ့ ကျွန်ုမကလည်း အိပ်ရာကန္တ လန်းပြီး နိုးတော့တာပဲ။ အဲဒီလိုလန်းနိုးလို့ ကျွန်ုမဘေးကိုကြည့် လိုက်တဲ့အခါတိုင်း ကျွန်ုမယောက်၍ားကိုလွှင်ဟာ နှစ်နှစ်ခြိုက်ခြိုက် ကြီးဗျာမှုမသိဘဲ အိပ်မောကျော်တာတွေ့တော့ ကျွန်ုမလည်း သူ့ကို သနားပြီး ငိုရတတ်ပါတယ်။ အမှန်တကယ်ပြောရရင် ကျွန်ုမယောက်၍ားကိုလွှင်ကလွှဲပြီး ကျွန်ုမ ဘယ်သူ့ကိုမှ မချုစ်ပါဘူး။ ဘယ်ယောက်၍ားကိုမှလည်း စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ကျွန်ုမဟာ မကြာခဏဆိုသလို ယောက်၍ားကြီးငုတ်တုတ်ထားပြီး တခြားယောက်၍ားနဲ့ သွားရောက်ပျော်ပါးသလို ဖြစ်နေပါတယ်။ အဲဒီအဖြစ်ကိုတွေးမိတိုင်း ကျွန်ုမလည်း စိတ်မကောင်းပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားတော့လည်း နည်းလမ်းက ရှာမတွေ့ပါဘူး။ ဒါပေမဲ့ ကျွန်ုမဟာ ဗားလ်နဲ့တွေ့ရတဲ့အချိန်တိုင်း ကျွန်ုမဟာ အိမ်ထောင်သည်အဖြစ်ကိုမှုပြီး ဗားလ်နဲ့ နေရတာ ပျော်နေပါတယ်။ အဲဒီလို ကျွန်ုမတို့တွေ့တိုင်းလည်း စောစောက ပြောသလို ကျွန်ုမရဲ့ စိန်လက်စွပ်ကလေး ဗားလ်ကို ဝတ်ပေးပါတယ်။ ကျွန်ုမက ပြန်မယ်ဆိုရင်လည်း ဗားလ်က ကျွန်ုမကို ပြန်ဝတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီဇွဲ့မန်ကိုတော့ အတော့်ကို တူးဆန်းတယ်။ ကျွန်ုမယောက်၍ားကိုလွှင်က မိုးကုတ်ကို သွားစရာ ရှိလို့ဆိုပြီး သုံးနာရီလောက်ကမှ ထွက်သွားတယ်။ ကျွန်ုမလည်း အိပ်ချင်မှုးတူ့နဲ့ တံခါးထပြီးပိတ်ပေးရသေးတယ်။ပြီးတော့ ကျွန်ုမ ပြန်ဝင်အိပ်တယ်။ အဲဒီလိုလည်း အိပ်ရော ကျွန်ုမ အိပ်မက

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ၁၃၁

မက်တော့တာပဲ။ ထုံးစံအတိုင်း အိပ်မက်ထဲမှာ ဗားလ်ရဲ့ လက်ကို ကျွန်းမလက်စွပ် ဝတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာ ကျွန်းမပြန်ခါနီးမှာ သူက လက်စွပ်ချွဲတဲ့ပေးမယ်လုပ်တော့ ကျွန်းမကပဲ ဗားလ်ရှယ် ဒီလက်စွပ်ကလည်း ချွဲတဲ့လိုက်၊ စွပ်လိုက်နဲ့ ဆောင် လုပ်နေရတာ မကောင်းပါဘူး။ ဗားလ်ပဲဝတ်ထား လိုက်ပါတော့'လို့ ပြောပြီး လက်စွပ်ကိုပြန်ပြီး မယူမိတော့ဘူး။ ပြီးလည်း ပြီးရော ကျွန်းမလည်း အိပ်ရာက နှီးလာတယ်။ အဲဒီလို နှီးလာတော့ ကျွန်းမလည်း ကျွန်းမရဲ့လက်ကို ကြည့်လိုက်တော့ ကျွန်းမလက်မှာ စိန်လက်စွပ်မရှိတော့ဘူး'"

ဟု ပြောလိုက်ရာ ကျွန်းပို့သည်ပင် အံ့သလွန်း၍...

"အလို...တယ်ထူးဆန်းပါလား"

ဟု အလန့်တကြားလေသံဖြင့် ရောွတ်မိတော့၏။
ထို့နောက် ကျွန်းပို့က...

"မိန်းကလေးပြောတဲ့အတိုင်းဆိုရင် အတော့ကို ဆန်းတာပဲ။ ကျူပ်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ သူများကိုပြောပြရင် လည်း ယုံကြမှာ မဟုတ်ဘူး"

ဟု ပြောလိုက်လေ၏။

မိန်းကလေးလည်း ကျွန်းပို့အား နှုတ်ဆက်၍ စိတ်ပျက်စွာ ဖြင့် ကျွန်းပို့၏ အခန်းအပြင်သို့ ထွက်သွားလေတော့၏။ ထို့နေ့တစ်နှစ်လုံး ကျွန်းပို့သည် စာမဖတ်နိုင်တော့ဘဲ ထို့မိန်းကလေး၏ ထူးဆန်းသော အဖြစ်အပျက်ကို စဉ်းစားနေမိလေတော့၏။ ညာမီးထွန်းခို့နေလေက်တွင် တည်းခိုခန်းမန်နေဂျာက ကျွန်းပို့အား...

“ဆရာ။ ဆရာစောင့်နေတဲ့လူတော့ ရောက်လာပြီ။ ဆရာ နဲ့တွေ့ချင်တယ်လို့ ပြောနေတယ်”

ဟုဆိုသဖြင့် ကျွန်ုပ်လည်း အညှိခန်းဆီသို့ လိုက်သွားခဲ့လေ၏။ မန်နေဂျာသည် အညှိခန်းတွင် ကျွန်ုပ်အား စောင့်မွော်နေသော လူငယ်အား...

“ခင်ဗျား တွေ့ချင်တဲ့ ဆရာကြီးမင်းသီခံဆိုတာ ဟောဒီးလေးကြီးပဲ။ ခင်ဗျားကို လာပြီးစောင့်နေရတာ တစ်ပတ်ကျော်သွားပြီ ကိုယ့်လူရဲ့”

ဟု ပြောလိုက်ရာ ဂျာကင်အကြံ့ကိုလိုက်လျက် စစ်လွယ် အိတ်တစ်လုံးကိုလွှယ်၍ထိုင်နေသော ရပ်ချောချောလူငယ်တစ်ဦး သည် ဂျာကင်အကြံ့ကို ဘေးသို့ ဆတ်ခနဲ့ချု၍ မတ်တပ်ရပ်လိုက် ကာ ကျွန်ုပ်အား လက်အုပ်ချိ၍ နှုတ်ဆက်လိုက်လေတော့၏။ ထို့နောက်...

“အားနာစရာတော့ ဖြစ်ကုန်ပါပြီ”

ဟု ပြောလိုက်လေ၏။ ကျွန်ုပ်သည် ထိုသူငယ်ကိုကြည့်ပြီး ဗိုင်နေမိလေ၏။ ထိုသူငယ်သည် အသားဖြူ၏။ မျက်လုံး မျက်ခုံးကောင်း၏။ ရင်အုပ်ကျယ်၏။ စွပ်ကျယ်အကြံ့သဏ္ဌာန် ချုပ်ထားသော ဆိတ်သားရေကို ဝတ်ထား၏။ အောက်ပိုင်း၌မူ ဘောင်းဘီကို ဝတ်ထား၏။ ခါးတွင် ခပ်လျှော့လျှော့ပတ်ထားသော ခါးပတ်ရှိ၏။ ထိုခါးပတ်၌ ဓားကောက်တစ်လက်ချိတ်ထား၏။

“မောင်ရင် ဘာလူမျိုးတုံး”

ဟု ကျွန်ုပ်က မေးလိုက်ရာ လူငယ်က...

“ကျွန်ုတ် ၆၀ရခါးလူမျိုးပါ ဆရာကြီး”

ဟု ရိုသေစွာပြန်၍ဖြေလေ၏။

“မောင်ရင့်နာမည်လည်း သိပါရစေဦး”

ဟု ကျွန်ုပ်က မေးလိုက်ရာ ထိလူငယ်က...

“ကျွန်ုတ်နာမည် ဗားလ်လို့ခေါ်ပါတယ်”

ဟု ဖြေလိုက်သဖြင့် ကျွန်ုပ်လည်း လူငယ်၏ ရင်ဘတ်ဆီ
သို့ ကြည့်လိုက်ရာ ငွေဆွဲပြားလေးတစ်ပြား ဆွဲထားသည်ကို
တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ ကုတ်အကို့
အိတ်အတွင်းမှ မှတ်စုစာအပ်ကိုထိတ်ပြီး မိန်းကလေးထံမှ ကူးယူ
ထားသည့် ဗားလ်ဆိုသော စာလုံးကို ထိလူငယ်အား လှန်၍
ပြလိုက်ရင်း...

“မင်းရင်ဘတ်က ငွေဆွဲပြားမှာ ထွင်းထားတဲ့ စာဟာ
ဒီစာမှ ဟုတ်ပါလေစ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ထိလူငယ်လည်း ထိစာကို
ကြည့်လိုက်ပြီးနောက် လွှန်စွာအဳအားသင့်သွားပြီးလျှင်...

“ဆရာက ကျွန်ုတ်နာမည်ကို ကြိုပြီး သိနေတာကိုး။
ကျွန်ုတ်နာမည်မှာ ဆွဲထားတဲ့ စာကိုတောင် ကြိုပြီးရေးထားပါ
လား။ ဒါကြောင့်လည်း ဆရာနာမည်ကြီးပေတာပဲ။ ဘယ်လို
အတတ်မျိုးပါလဲ ဆရာရယ်။ ကျွန်ုတ်လည်း ပြောပြစ်မေးပါဉား”

ဟု လူငယ်က မေးလိုက်လေ၏။

“အေးဂွယ်။ ဖြည်းဖြည်းတော့ ပြောကြတာပေါ့။ မင်း
ဒီတည်းနိစ်းမှာပဲ တည်းမှာလား”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဗားလ်က...

“ဟုတ်တယ်ဆရာ။ ကျွန်ုတော် ဒီမှာ သုံးရက်တည်း
မယ်။ ဆရာလိုချင်တဲ့ ဖောင်ပေထုပ်တွေလည်း ပါလာပါတယ်။
ဆရာကို ရောင်းမယ်လို့ပြောတဲ့လူတော့ မလိုက်ခဲ့ဘူး။ ကျွန်ုတော်ပဲ
သူ့ကိုယ်စား အကျောင်းအဝယ်လုပ်ပေးရမှာပဲ။ သူက ခါးနာရောကို
ရှိတယ်။ ခရီးဝေး ကားစီးလို့ မရဘူး။ အဲဒါနဲ့ ကျွန်ုတော့ကို
လွှတ်လိုက်တာ။ ဒါတွေက နယ်စပ်ကိုတောင် ရောက်ကုန်ပြီ။
မနည်းပြန်ပြီးယူလာရတဲ့ ပစ္စည်း ဆရာရဲ့။ ငွေကိုတော့ ဘဏ်ထဲ
ပဲ ထည့်ပေးဖို့ ဘဏ်စာရင်းနံပါတ်ပေးလိုက်မယ်။ သူ့ငွေစာရင်း
ရန်ကုန်က ဘဏ်မှာ ရှိပါတယ်။ ဆရာရန်ကုန်ကိုရောက်တော့မှ
သွင်းပေးလိုက်ရုံပါပဲ။ ငွေရေးကြေးရေးက ဒီလောက်မဟုတ်ပါ
ဘူး ဆရာရယ်။ ဒီပစ္စည်းတွေ ဆရာဆီ ရောက်စေချင်တာက
သူရဲ့ အစိကရည်ရွယ်ချက်ပါ”

ဟု ပြောလေ၏။

ထိုအချိန်မှာပင် ဟိုတယ်မန်နေရာ ကိုသန်းလွင်က ဗားလ်
အား အခန်းသော့လာရျှု ပေးလေ၏။ ဗားလ်သည် သော့ကို
လှမ်းယူရင်း သော့နှင့်အတူ ချိတ်ဆွဲထားသော ကတ်ပြားကလေး
မှ နံပါတ်ကိုကြည့်လိုက်ရာ နံပါတ် ‘ရှစ်’ကိုတွေ့ရ၏။

“ကျွန်တော်အကြိုက်ဆုံးနံပါတ်။ ကျွန်တော်နဲ့ ရှစ်ကဏ်းနဲ့က သိပ်အကျိုးပေးတာ ဆရာရဲ့”

ဟု ပြောရင်း ဗားလ်သည် သူ၏ အကြိုအိတ်အတွင်းမှ ဘီဒီဆေးလိပ်ကလေးတစ်လိပ်ကိုထုတ်ပြီး မီးညီကာ သွားနှင့် ကိုက်၍သောက်လေ၏။ ထို့နောက် ဗားလ်သည် သူ၏ ပစ္စည်းပစ္စယများကို အခန်းနံပါတ်ရှစ်သို့ သယ်ယူသွားလေ၏။ ထိုအချိန် ၌ပင် တည်းခိုခန်းရှေ့တွင် ဂျစ်ကားတစ်စီး လာ၍ဆိုက်သည်ကို ကြည့်လိုက်ရာ ဂျစ်ကားပေါ်မှ လူတစ်ဦးဆင်းလာလေ၏။ ထိုသူ သည် မန်ဖော်ရှာကိုသန်းလွင်ကို နှုတ်ဆက်ပြီး အပေါ်ထပ်သို့ တက်သွားလေ၏။ ထိုအခါ ကိုသန်းလွင်က...

“ဆရာ။ အဲဒါ လက်စွပ်ပျောက်တဲ့ ခင်မြစ်နှီးရဲ့ယောက်၌ ကိုလွင်ဆိုတာပေါ့”

ဟု ပြောလေ၏။ ကျွန်ုပ်လည်း...

“အင်း...တူးတူးဆန်းဆန်း အဖြစ်အပျက်တစ်ခုတော့ ထွေ့ရတော့မှာပဲ”

ဟု စိတ်တွင်းမှ ရေရှာတဲ့မိလေ၏။

ထိုအချိန်၌ပင် ဗားလ်သည် ဓည့်ခန်းဆီသို့ ပြန်လာပြီးလျှင် ကျွန်ုပ်နှင့်အတူ ထိုင်လေ၏။

“မောင်ရင်က ဘာအလုပ်လုပ်သလဲကွယ့်။ ကျူပ်မိတ်ဆွေ ကြီးဦးခင်လိုင်နဲ့သိတာ ဘယ်လောက်ကြာပြီလဲ”

ဟု မေးလိုက်ရာ ဗားလ်က...

“ကျွန်တော့ရဲအမိကလုပ်နှုန်းကတော့ ထောပတ်ဆိုင်ရှုပါတယ်။ နှီးစားနွားမတွေလည်း မွေးထားတယ်။ ကြံ့တဲ့အခါပွဲစားလေးဘာလေး လုပ်တာပဲ့ ဆရာ”

ဟု ပြန်၍ ပြောလေ၏။

“မောင်ရင် ထမင်းမစားရသေးရင် သွားစားလေ။ ကျူပ်ကတော့ ဉာဏ်ပိုင်းမှာ ထမင်းစားလေ သိပ်မရှုပါဘူး။ အဲဒါကြောင့် တည်းခိုခန်းက ကလေးတစ်ယောက်ကိုပဲ ဆန်ပြုတ်ကလေး ဘာလေး ဝယ်ခိုင်းပြီးတော့ သောက်တယ်ကွယ့်”

ဟု ပြောလိုက်ရာ ဗားလ်က...

“ကျွန်တော့အတွက် ကိစ္စမရှုပါဘူးခင်ဗျာ။ ကျွန်တော်ကတော်တော်ကြောရင် ဟိုဘက်နားက ချစ်တီးထမင်းဆိုင်မှာ သွားစား လိုက်ရင် ရပါတယ်”

ဟု ပြောလိုက်လေ၏။

ထိုအချိန်၌မှာပင် တည်းခိုခန်း၏ အပေါ်ထပ်မှ တစ်စုံတစ်ယောက် ဆင်း၍လာသံကို ကြေားသဖြင့် ကျွန်ပ်လည်း မော့ကြည့်လိုက်ရာ ခင်မြစ်နှီးနှင့်သူ့ယောက်ဗျားကိုလွှာ်ဆိုသူတို့ ဆင်းလာကြောင်း တွေ့ရလေတော့၏။ ကျွန်ပ်ဘေးတွင် ထိုင်နေသော ဗားလ်သည်လည်း မော့၍ကြည့်လိုက်ရာ ထိုစုံတွဲကို တွေ့လိုက်ရသဖြင့် ထိုင်နေရာမှ ယောင်၍ မတ်တပ်ထရပ်လိုက်လေ၏။ ကျွန်ပ်တို့နှစ်ဦးစလုံး ထိုစုံတွဲကို လုမ်း၍ကြည့်နေရာ ခင်မြစ်နှီးသည် ဗားလ်ကိုတွေ့ရသောအခါ မျက်လုံးပြုး၍ သွားလေ၏။ ထိုနောက်

လူနှစ်ပြို့ဆည်လိုက်လေ၏။ ပြီးလျှင် ခင်မြစ်နှီးသည် လျေား
ပေါ်မှ ဆင်းမြှေဆင်းလာပြီးနောက် ခင်မြစ်နှီးသည် ငှင်းယောကျား
ကိုလွှင်နှင့်အတူ တည်းခိုခန်းအပြင်သို့ ထွက်သွားလေတော့၏။
ဗားလုံသည် မတ်တပ်ရပ်မြှေရပ်နေရင်း...

“စန္ဒိပါလား”

ဟု တိုးတိုးကလေး ရော်လိုက်လေ၏။ ထို့ကြောင့်
ကျွန်ုပ်က...

“ထိုင်ပါဉီး သူငယ်ရဲ့။ မင်းနဲ့ သိလို့လား”

ဟု မေးလိုက်ရာ ဗားလုံက...

“သိပါတယ်ဆရာ။ ဟင့်အင်း...ဟင့်အင်း မသိဘူး
ဆရာ”

ဟု ဆန့်ကျင်ဘက်စကားနှစ်ခုကို ပြောလိုက်လေ၏။

“ငါဘယ်လို နားလည်ရမလဲ ဗားလုံ။ မင်းသိတယ်လို့
နားလည်ရမှာလား။ မသိဘူးလို့ နားလည်ရမှာလား”

ဟု မေးလိုက်ရာ ဗားလုံက...

“ခက်တယ်ဆရာ။ ကျွန်ုတော်ကိုယ်တိုင် ဘယ်လိုဖြေရ^{မှန်း} မသိတော့ဘူး။ ဆရာအနေနဲ့ ယုံမလားတော့ မပြောတတ်
ဘူး။ ခုနတ္တးက မိန်းကလေးကို ကျွန်ုတော်အိပ်မက်ထဲမှာသိတာ။
အိပ်မက်ထဲမှာတော့ သူ့ယောကျားမရှိဘူး။ သူ့ကိုစောကားပြီး
ပြောတာ မဟုတ်ဘူးနော် ဆရာ။ ကျွန်ုတော်အိပ်မက်ကို ပြောတာ။
ကျွန်ုတော်အိပ်မက်အတိုင်းဆိုရင် သူ့ချုပ်သူဟာ ကျွန်ုတော်ပဲရှိ

တယ်။ ကျွန်ုတ္တုအိပ်မက်ထဲက မိန်းကလေးနဲ့ သိပ်တူတာပဲ။ အိပ်မက်ထဲက မိန်းကလေးရဲ့ နာမည်က စန္ဒိတဲ့။ သူနှာမည်တော့ ဘယ်လိုခေါ်မှန်း မသိဘူး”

ဟု ပြောလေ၏။ ကျွန်ုပ်က...

“စောစောက မင်းတွေလိုက်တဲ့ မိန်းကလေးရဲ့ နာမည်က လည်း ခင်မြှုစန္ဒိတဲ့ကွဲ”

ဟု ပြောလိုက်ရာ ဗားလ်သည် အုံအားသင့်လွန်း၍ ပါးစပ် ဟသွား၏။ ထို့ကြောင့် ပါးစပ်တွင် ခဲထားသော ဘီဒီဆေးလိပ် သည် အောက်သို့ ဖုတ်ခနဲ့ပြုတဲ့ကျသွားလေ၏။

“အတ္တုကို တိုက်ဆိုင်တာပဲ ဆရာရယ်။ ကျွန်ုတ္တုပြော ပြည့်မယ်ဆရာ။ ဒီမိန်းကလေးကို ကျွန်ုတ္တု မကြာခဏ အိပ်မက် မက်တယ်။ သူနဲ့အတူ ကျွန်ုတ္တု လျေလျှော်တယ်။ သူနဲ့အတူ လမ်းလျှောက်တယ်။ သူနဲ့အတူ ကျွန်ုတ္တုသီချင်းတွေဆိုပြုတယ်။ အခု ဒီကိုလာတာ ကျွန်ုတ္တုဂျို့ကားနဲ့ လာတာ။ အဖော် တစ်ယောက်လည်း ပါသေးတယ်။ သူကတော့ မန္တလေးက လူပါ။ ကျွန်ုတ္တုမိတ်ဆွေပါ။ မနက်သုံးနာရီကျော်ကျော်လောက် ကတည်းက ကျွန်ုတ္တု ကားမောင်းလာခဲ့တာ မနက်လေးနာရီ လောက်မှာ နည်းနည်း အိပ်ငိုက်သလိုဖြစ်လာလို့ သူကိုမောင်းခိုင်း ပြီး ကျွန်ုတ္တုကတော့ အိပ်ပြီးလိုက်လာတယ်ဆရာ။ အဲဒီအချိန်မှာ တောင် ကျွန်ုတ္တု စန္ဒိကို အိပ်မက်မက်သေးတယ်။ ထူးထူးဆန်း ဆန်းဆရာရယ်။ အခါတိုင်း အိပ်မက်မက်ရင် စန္ဒိဟာ ကျွန်ုတ္တု

ကို ခဏအပ်ထားတဲ့ စိန်လက်စွပ်လေး တောင်းတောင်းသွား
တယ်။ ဒီတစ်ခါတော့ အပိုင်ယူလိုက်တော့ဆိုပြီး ပေးထားတယ်
ဆရာရဲ့။ မြိုကို စိန်ဆယ့်ကိုးလုံးနဲ့ ရုထားတာ”

ဟု ဗားလ်က ပြောလိုက်လေ၏။

“ဒါဖြင့် မင်း လက်စွပ်ကို တကယ်ရလိုက်တာပေါ့”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဗားလ်က...

“အိပ်မက်ထဲမှာ ရလိုက်တာပေါ့ ဆရာရဲ့”

ဟု ပြန်၍ ဖြေလေ၏။

“ငါမေးတာက အိပ်မက်ထဲမှာ ရတာကိုမေးတာ မဟုတ်
ဘူး။ အပြင်မှာ တကယ်ရလိုက်သလားလို့ မေးတာ”

ဗားလ်က တဟားဟားနှင့် ရယ်လိုက်လေ၏။

“ကတ်သီးကတ်သတ်ဆရာရယ်။ အိပ်မက်ထဲမှာရတိုင်း
အပြင်မှာ ရတာမှ မဟုတ်ဘဲ။ အိပ်မက်ထဲမှာ ရတဲ့တိုင်း အပြင်မှာ
ရကြမယ်ဆိုရင် လူတော်တော်များများဟာ အိပ်မက်ထဲမှာ ရွှေတုံး
ကြီးတွေ၊ ကျောက်သံပတ္တမြားတွေ ရတတ်တယ်လို့ မက်ခဲ့ဖူးကြ
တာပဲဆရာရယ်။ ဒါပေမဲ့ အိပ်မက်ထဲက ကိစ္စက အိပ်မက်ထဲ
မှာတင် ပြီးသွားတာပါပဲ”

ဟု ဗားလ်က ပြောလေ၏။

“အိပ်မက်ထဲက ကိစ္စက အိပ်မက်ထဲမှာတင်မပြီးလို့ မေး
နေရတာပေါ့ကွာ။ ခင်မြှုစန္ဒိလည်း ဒီမနာက် လေးနာရီတိုးလောက်မှာ
မင်းကို အိပ်မက်မက်တယ်”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဗားလ်က...

“ဗျာ...သူကလည်း ကျွန်ုတော့ကို အိပ်မက်မက်တယ်
ဟုတ်လား”

ဟု အထိတ်တလန့်လေသံဖြင့် မေးလိုက်လေ၏။

“အေး...မက်တယ်။ အိပ်မက်ထဲမှာ မင်းကို
စိန်လက်စွပ်ချွဲတ်ပြီး ပေးလိုက်တယ်လို့လည်း မက်တယ်။ ပြီး
လည်းပြီးရော ကောင်မလေးလက်က လက်စွပ်လည်း ပျောက်
သွားတယ်”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဗားလ်က...

“ဆန်းတော့ အတော်ဆန်းတာပဲ ဆရာရယ်။ အိပ်မက်ထဲ
က ဖြစ်ပျက်ခဲ့သမျှတွေသာ ကျွန်ုတော့ကို အရေးယူရမယ်ဆိုရင်
မယားခိုးရော၊ လက်စွပ်သူခိုးရောနဲ့ ထောင်ကျဖို့ပဲ ရှိပါတော့တယ်
ဆရာရယ်။ ဘာပဲဖြစ်ဖြစ် သူလက်စွပ်ကတော့ ကျွန်ုတော့ဆီကို
ရောက်မလာပါဘူး။ သူခိုးတစ်ယောက်ယောက် ခိုးသွားတာ ဖြစ်
နိုင်ပါတယ်။ ဆရာပြောတဲ့ အတိုင်းဆိုရင် ဒီလက်စွပ်ကို
ကျွန်ုတော်ကောင်းကောင်းမှတ်မိပါတယ်။ မရရအောင်ရှာပြီး
သူကိုပြန်ပေးမယ်။ ဘယ်လောက်ပဲ ပေးရပေးရ သူကို ဝယ်ပြီး
ပေးမယ်။ မရောင်းဘူးဆိုရင်လည်း ဒီလက်စွပ်ကိုတွေ့ပါစေ ဆရာ
ရယ်။ လုတ္တန်တာ လုရမှာပဲ”

ဟု ပြောလိုက်လေ၏။

“အေးကွာ။ အဲဒီပစ္စည်း ကောင်မလေး ပြန်ရမှဖြစ်မယ်။
မရရင်တော့ သူတို့အိမ်ထောင်ရေးမှာ ပြသာဖြစ်ဖို့ ရှိတယ်”

ဟု ကျွန်ုပ်ပြောလိုက်မိလေတော့၏။

ထိုနောက်တွင်မူကား ကျွန်ုပ်နှင့် ဗားလုံတို့သည် စကားစ
ဖြတ်လိုက်ကြလေတော့၏။ နောက်တစ်နှစ်နှင့်နောက်စောင့်
ဗားလုံသည် ကျွန်ုပ်အား ပေးရန့်ရှိသောပေထုပ်များကို ကျွန်ုပ်အား
စာရင်းနှင့်တကွ ပေးလေ၏။ ကျွန်ုပ်ကလည်း လက်မှတ်ထိုး၍
ယူရလေ၏။ ထိုနေ့နှင့်နောက်စောင့်မှာပင် ခင်မြှုစန္ဒိတို့လင်မယား
လည်း ရန်ကုန်သို့ပြန်ရန် ကားတစ်စီး ငှားရမ်းကြလေ၏။
ထိုနောက် ငှါးတို့လင်မယားသည် မန်နေဂျာညီးသန်းလွင်ကြီးအား
နှုတ်ဆက်ပြီးလျှင် ထွက်သွားကြလေတော့၏။ ထိုအခါ မန်နေဂျာ
ညီးသန်းလွင်က...

“ခင်ဗျားတို့ ထွက်တာ မစောလွန်းဘူးလားဗျာ”

ဟု မေးလိုက်လေရာ ခင်မြှုစန္ဒိ၏ ယောက်ဗျား ကိုလွင်
ဆိုသွားက...

“ဘုရားတွေ လှည့်ဖူးညီးမှာလော်။ တော်တော်နဲ့ ထွက်
ဖြစ်ညီးမှာမှ မဟုတ်ဘဲ။ ပြီးတော့ စန္ဒိက ဈေးချို့ထဲဝင်ပြီးရင်
တော်တော်နဲ့ ထွက်မှာမဟုတ်ဘူးဗျား။ အဲဒီအချိန်တွေပါတွက်ပြီး
ကြိုသွားရတာဖူး”

ဟု ပြောလေ၏။ ကျွန်ုပ်လည်း ကျွန်ုပ်အလိုရှိသော
ပေထုပ်များကိုရှိသဖို့ ထိုပေထုပ်များကို ထင်းရှုံးသေ့တွေ့ပုံး

၁၄၂ ။ မင်းသီခံ

အလွတ်တစ်လုံးဝယ်၍ ထည့်ရလေ၏။ ဗားလ်မှာမူ ကျွန်ုပ်
ပစ္စည်းများ သိမ်းနေစဉ်မှာပင် ကျွန်ုပ်အား...

“ဆရာကြီး။ ကျွန်ုတော့ကား ဝပ်ရှေ့မှာ ထိုးထားတာ
ကောင်းသွားပြီဗျာ။ ကျွန်ုတော်လည်း နက်ဖြန်၊ သန်ဘက်ခါ
လောက်ဆိုရင် ပြန်ဖြစ်လိမ့်မယ်”

ဟု ပြောဆိုကာ ထွက်သွားလေ၏။

နှောင်း တစ်ချက်ထိုးခန့် အချိန်၌ ကျောက်ဆည်ရဲစခန်းမှ
မန်နေဂျာ ဦးသန်းလွင်ထံသို့ တယ်လီဖုန်းဆက်လေ၏။ ဦးသန်း
လွင်လည်း တယ်လီဖုန်းကို နားထောင်နေ၏။ တစ်ဖက်မှ
မည်သည့်အကြောင်းအရာကို ပြောနေသည်မသိ။ မန်နေဂျာ
ဦးသန်းလွင်ကြီးကမူ...

“ဟုတ်ကဲ့...ဟုတ်ကဲ့။ ရဲစခန်းကလား။ ဟုတ်ကဲ့
...ဟုတ်ကဲ့။ ကျောက်ဆည်မှာ မဟုတ်ဘူးလား။ ဟုတ်ကဲ့...
ဟုတ်ကဲ့။ နံပါတ်ရှစ်တဲ့လား။ ဂေါ်ရခါးလား။ ခါးမှာ ဓား
ကောက်ချိတ်ထားသလား။ ဟုတ်ကဲ့...ဟုတ်ကဲ့။ ကျွန်ုတော်
အခုပဲ လိုက်ခဲ့ပါမယ်”

ဟု ပြောဆိုနေသံများကို ကျွန်ုပ်သည် ကြားနေရလေ၏။
ထို့နောက် ဦးသန်းလွင်သည် တယ်လီဖုန်းကို ချလိုက်ပြီးနောက်
ကျွန်ုပ်ဘက်သို့လှည့်ကာ...

“ဆရာရေ။ စိတ်မကောင်းစရာတွေတော့ ဖြစ်ကုန်ပြီ။
ဆရာမိတ်ဆွေ ဗားလ်ဆိုတဲ့ ဂေါ်ရခါးလေး ကျောက်ဆည်အထွက်

ရေကန်ပေါင်က မန်ကျဉ်းပင်ကြီးကို ဂျစ်ကားနဲ့ ဝင်ဆောင့်ပြီး ဆုံးရှာဖြို့တဲ့။ အဲဒါ ရဲက သူ့ဘေးနားက တည်းခိုခန်း အမှတ် တံဆိပ်ပါတဲ့ သော့လေးတွေလို့ ဖုန်းလှမ်းဆက်တာ။ ကျွန်တော်တို့ လိုက်သွားကြမှ ဖြစ်မယ်ဆရာ”

ဟု ပြောလိုက်ရာ ကျွန်ပ်သည် လွန်စွာတုန်လှပ်၍ သွားလေ၏။

“လိုက်ဆိုရင်လည်း မြန်မြန်လုပ်”

ဆိုကာ အနီးရှိ ကားစတင်းမှ ဂျစ်ကားတစ်စီးကို ဗျားရမ်း၍ ကျွန်ပ်ရော ကိုသန်းလွင်ပါ လိုက်ကြလေ၏။ ကိုသန်းလွင်က မြန်မြန်မောင်းပါဟု ဆိုသဖြင့် နိုင်ကပင် မြန်မြန်မောင်းချင်နေသာ ကားဒရိုင်ဘာမှာ လီဗာပေါ်တွင် ခြေထောက်ကို မသည်ဟူ၍ပင် မရှိတော့ဘဲ ဝက်အုပ္ပါယ်ထားသည့်အလား နှင်းထားလေတော့၏။ လမ်းတွင်တွေသာကားများကို လမ်းဖယ်မပေးဘဲ ပွတ်ကာသီ ကာလေး ရှောင်၍မောင်း၏။ ထို့ကြောင့် ထိုကားများမှ ဒရိုင်ဘာ များသည် ခေါင်းများကို အပြင်သို့ထုတ်ကာ ကျွန်ပ်တို့ကားမှ ဒရိုင်ဘာအား ‘မအေ နှမ’ နှင့် ဆဲသွားကြလေ၏။

ထို့နောက် ကျွန်ပ်တို့သည် လမ်းဖြောင့်တစ်ခုသို့ ရောက်သောအခါ၌ ကားတစ်စင်းကို ကျော်လိုက်လေ၏။ အကျော်ခံရသာ ကားမှ ကျွန်ပ်တို့အား ပြန်၍ ဟွန်းတီးလိုက်လေ ၏။ ထိုကားမှာ ခင်မြစ်နှီတို့ကားဖြစ်ကြောင်း တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ပ်တို့လည်း ခင်မြစ်နှီတို့ကားကို စောင့်ဆိုင်းလိုက်

လေ၏။ ကားချင်းမိလျှင် ခင်မြေစန္ဒိ၏ယောက်ဗျားကိုလွှင်ဆိုသူက မန်ဖော်ရှိုးသန်းလွင်အား...

“မန်ဖော်ရှိုးသိလဲ။အရေးတကြီးနိုင်လှချည်လား”

ဟု မေးလိုက်ရာ ဦးသန်းလွင်က ကျွန်ုပ်၏ မျက်နှာသို့ လှမ်း၍ကြည့်လိုက်လေ၏။ သူ့အကြည့်မှာ အဖြစ်မှန်အတိုင်း ပြောရမလားဟု ခွင့်တောင်းလိုက်ဘိသကဲ့သို့ ရှိလေတွေ့၏။ ထိအခါ ကျွန်ုပ်က...

“အမှန်အတိုင်းပြောပြုလိုက်ပါများ”

ဟု ပြောလိုက်ရာ ဦးသန်းလွင်က...

“ဒီလိုပါ ကိုလွင်ရာ။ ကျွန်ုတော်တို့ တည်းခိုခန်းမှာ လာပြီးတည်းနေတဲ့ ဂေါ်ရခါးအမျိုးသားကလေးတစ်ယောက် သစ်ပင်ကို ကားနဲ့ ဝင်ဆောင့်မိလို့”

ဟု ပြောလိုက်ရာ ခင်မြေစန္ဒိက...

“ဗားလုံလား”

ဟု မေးလိုက်လေ၏။

“ဟုတ်တယ် ခင်မြေစန္ဒိ။ ဗားလုံဆိုတဲ့ ကောင်လေးပဲ”

ဟု ကိုသန်းလွင်က ပြောလိုက်ရာ ခင်မြေစန္ဒိသည် မျက်နှာ ကို လက်ဝါးနှင့်အပ်၍ ရှိက်ကြီးတင် နိုက်းလိုက်လေတွေ့၏။ ထိအခါ ငှုံး၏ ယောက်ဗျား ကိုလွှင်သည် အူကြောင်ကြောင် မျက်နှာထားနှင့် ခင်မြေစန္ဒိ၏မျက်နှာကိုကြည့်လိုက်၊ ကိုသန်းလွင် ၏ မျက်နှာကိုကြည့်လိုက်၊ ကျွန်ုပ်၏ မျက်နှာကိုကြည့်လိုက်နှင့်

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၁၄၅

လုပ်နေလေတော့၏။ ထိအခိုန်မှာပင် ကျွန်ုပ်တို့ကားလည်း စတင် ၍မောင်းထွက်ခဲ့လေပြီဖြစ်၏။ ခင်မြေစန္ဒိတို့ကားလည်း နောက်မှ ကပ်၍ ပါလာလေ၏။ ရေကန်ကြီးတစ်ခုအနီးသို့ ရောက်သော အခါ့၍ လူများ စုရုံးစုရုံးဖြစ်နေသည်ကို လုမ်း၍၍တွေ့ရလေ၏။ များမကြာမိ၍ပင် ကျွန်ုပ်တို့ကားသည် အဆင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ ရပ်လိုက်လေ၏။ ကျွန်ုပ်ရော ကိုသန်းလွင်ပါ ဆင်းလိုက်ကြလေ၏။ ထို့နောက် ခင်မြေစန္ဒိတို့ကားလည်း ကျွန်ုပ် တို့ကားအနီးသို့ လာ၍၍ရပ်လေတော့၏။ ထို့နောက် ခင်မြေစန္ဒိသည် ကားပေါ်မှ အပြေးကလေးဆင်း၍ လာလေတော့၏။

သူ၏ယောက်ဗျားသည်လည်း ခင်မြေစန္ဒိ၏နောက်မှ ပြေး၍ လိုက်လာလေတော့၏။ ကျွန်ုပ်နှင့် ဦးသန်းလွင်သည် လူအုပ်ကြီး ကိုဖြေ၍ အတွင်းသို့ ဝင်လိုက်ရာ ရပ်ပျက်ဆင်းပျက်ဖြစ်ကာ မျာက် ၍နေသော ဂျားနှင့် ကန်ပေါင်အပေါ်တွင် ပေါက်နေသော မန်ကျဉ်းပင်ကြီးကိုမိုကာ တမလွန်ဘဝသို့ ကူးပြောင်းသွားသော ကိုရခါးလှုပ်ယ်လေး ဗားလုံကို သနားဖွယ်ရာ တွေ့ရလေ၏။ ခင်မြေစန္ဒိသည် စိတ်ကို မချုပ်တည်းနိုင်တော့ဘဲ...

“ဗားလုံ”

ဟု အောင်၍ခေါ်လိုက်ပြီးလျှင် ရှုံးသို့တိုး၍သွားလေ၏။ သူ၏ယောက်ဗျားက အတွင်းဆွဲ၍ တားရလေ၏။ ထိုအခိုန်းမြှုပ်မှာပင် ရဲအရာရှိသည် ဗားလုံ၏ ဉာဏ်သူ၍ကြွယ်တွင် ဝတ်ထားသော မြေကို စိန်ရုံထားသည့် လက်စွပ်တစ်ကွင်းကို ချုတ်ယူလိုက်ပြီးလျှင် ကြည့်လိုက်လေ၏။

၁၄၆ ။ မင်းသီခံ

ထိအခါ ခင်မြစန္တိက...

“အဲဒါ ကျွန်မလက်စွပ်”

ဟု ပြောလိုက်ရာ ရဲအရာရှိက ခင်မြစန္တိအား လှမ်း၍
ကည့်လိုက်ပြီးလျှင်...

“မင်းနဲ့ သေဆုံးသူနဲ့ ဘယ်လိုပတ်သက်သလဲ”

ဟု မေးလိုက်လေ၏။ ထိအခါ မန်ဖော်ကြိုးဦးသန်းလွှင်
က...

“ဟုတ်ပါတယ် စခန်းမှုးကြီး။ ဒီလက်စွပ်ဟာ ဒီ
မိန်းကလေးရဲ့ လက်စွပ်ပါ”

ဟု ပြောလိုက်ရာ ရဲအရာရှိက...

“ဒီလိုခိုရှင် ဒီကောင်က ဒီလက်စွပ်ကို ခိုးယူလာ
တယ်လို့ ဆိုလိုချင်တာလား”

ဟု မေးလိုက်ရာ ခင်မြစန္တိက...

“ဒီလိုမဟုတ်ပါဘူးရှင်။ ဒီလိုမဟုတ်ပါဘူး”

ဟု ထိတ်ထိတ်ပျာပျာဖြင့် ဝင်ပြောလေ၏။ ထိအခါ
ငှုံး၏ ယောက်ဗျား ကိုလွှင်က...

“စန္တိ မင်းလက်စွပ်က သူ့လက်ထဲကို ဘယ်လိုလုပ်ပြီး
ရောက်ဖော်တာလဲ။ ဒီလူက တစ်နှုန်းမှ တည်းခိုခန်းကို
ရောက်လာတဲ့ လူ မဟုတ်လား”

ဟု မသက်ာသောလေသံဖြင့် မေးလိုက်လေတော့၏။
ထိအခါ ကျွန်ုပ်လည်း ြိမ်၍ဖော် မတတ်သာတော့ဘဲ...

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ၧ၄၇

“ဒီမှာ မောင်ရင်ရယ်။ ဘေးတိခန္ဓာဆိုတာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ခပ်များများလေး ဖတ်ပေးစမ်းပါ”

ဟု ဝင်၍ ပြောလိုက်ရာ ကိုလွင်ဆိုသော သူငယ်က...

“ခင်ဗျားဘာတွေ ပြောနေတာတုံး။ ကျူပ်က ဘာဖြစ်လို့ ဒါတွေ ဖတ်ရမှာတုံး။ ဟိုမှာ သေနေတဲ့ကောင်လက်ထဲမှာ ကျူပ် မိန်းမလက်စွပ်ရောက်နေတယ်။ အဲဒီကောင်ကိုလည်း ကျူပ်မိန်းမ က ကောင်းကောင်းကြီးသိနေတယ်။ ဗားလ်တဲ့။ ပြီးတော့ ဒီကောင်သေတာကို ကျူပ်သေတဲ့အတိုင်းပဲ ငိုနေလိုက်တာ။ ကျူပ်ငါတ်တုတ်ရှိပါလျက် ကျူပ်မိန်းမ ဖောက်လွှာဖောက်ပြန်ဖြစ်နေ တာကို ကျူပ် မြင်နေရပြီ။ ကျူပ် သိနေရပြီ။ ဒီကြားထဲ ခင်ဗျားက စာအုပ်လာဖတ်ခိုင်းနေတယ်။ ဘာတဲ့ ဘေးတိခန္ဓာ ဟုတ်လား။ ကျူပ်မကြားဖူးပါဘူး။ ဒါတွေနဲ့လည်း ကျူပ်မပတ်သက်ပါဘူး။ အဲဒီစာအုပ်နဲ့ ကျူပ်မိန်းမ နောက်မီးလင်းတာနဲ့ ဘယ်လိုပတ်သက်နေလိုလဲ”

ဟု စိတ်ဆိုမာန်ဆိုးဖြင့် ပြောလိုက်လေတော့၏။

“ဒီမှာ သူငယ်ရယ်။ မောင်ရင့်မိန်းမ ခင်မြစ်နှီဟာ မောင်ရင့်အပေါ်မှာ သစ္စာရှိပါတယ်။ မောင်ရင့်အပါးက တစ်ဖဝါးမှ မဆွဲခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဘေးတိခန္ဓာကတော့ မကြာမကြာ ထွက်ခွာ ခရီးသွားခဲ့တယ်။ သူဟာ ပော်ရောက်ကလေး နံဘေးကို မကြာခဏေလာခဲ့တယ်။ ပော်သီ ဗားလ်ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံးခဲ့တယ်။ အဲဒီအချိန်တွေမှာပဲ မောင်ရင့်နေ့း ခင်မြစ်နှီဟာ မောင်ရင်နဲ့အတူ အိပ်ရာထဲမှာ ရှိနေပါတယ်”

၁၄၈ ။ မင်းသီနဲ့

ဟု ကျွန်ုပ်က ပြောလိုက်ရာ ထိုလူငယ်က...

“ခင်ဗျား ဘာတွေလာပြောနေတာတုံး။ လူတစ်ယောက်
တည်းဟာ အချိန်နာရီတစ်ခုတည်းမှာ ဝေးလံတဲ့ အေရာနှစ်အေရာ
မှာ တစ်ပြိုင်နှင်းတည်း ရှိနေတယ်လို့ ခင်ဗျားပြောနေတာလား။
အဲဒါ ကျူပ်က ဘယ်လိုလက်ခံရမှာတုံး”

ဟု မေးလိုက်လေ၏။

“ဒါကြောင့် မောင်ရင့်ကို အဲဒီစာမျိုးတွေ များများဖတ်ပါ
လို့ ပြောရတာပေါ့ကွယ်။ ကျူပ်လည်း ဂယ်နထာရုံးပြန့် မရုံးပြ
တတ်ပါဘူးကွယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာလည်း ကျူပ်
ဘယ်ဘက်ကိုမှ မပါချင်ပါဘူး။ တစ်ခုပဲကျူပ်က အခိုင်အမာပြော
နိုင်ပါတယ်။ မောင့်ရင့်မိန်းမခင်မြစ်နှီးဟာ မောင်ရင့်အပေါ်မှာ
သစ္ာအလွန်ရှိပါတယ်။ သူမကိုတော့ အထင်မလွှဲလိုက်ပါနဲ့”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ခင်မြစ်နှီးယောက်ဗျားကိုလွှဲ
ဆိုသော သူငယ်လေးသည် သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့်
တဖျင်းဖျင်းကုတ်လိုက်လေတော့သတည်း။



သမ္မသတ္တာ ကမ္မသကာ
မင်းသီနဲ့





လောဘ်မြို့ေဒ္ဓစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၅၃၉၁၉

ကျွန်ုပ်နှင့် မိုးကောင်း

တစ်နေ့သုတေသန ကျွန်ုပ်သည် လွန်စွာချမ်းအေးလှသဖြင့် မီးဖိုကာ မီးဖိုအနီး၌ စွေးခြေပုကလေးကိုချုပ် မီးလှုံးရင်း ရှုံးဟောင်း တရာတ်လူမျိုးတို့၏ လျှို့ဝှက်ဆန်းကျပ်သော ပညာရပ်စာအုပ်ကို ဖတ်ရှုနေလေ၏။ ထိုစာအုပ်မှာ ‘အလုပ်ဖရက်ဒေါက်ကလပ်’ (Alfred Douglas) ဆိုသည့် အနောက်နိုင်ငံသားတစ်ဦးက ပြန်လည်ရေးသားထားသော စာအုပ်ဖြစ်၏။

ကျွန်ုပ်သည် ထိုစာအုပ်၌ပါသည့် မူလဓာတ်ကြီးငါးပါးဆိုသော အခန်းကို လွန်စွာမှ စိတ်ဝင်စားမိလေ၏။ ကျွန်ုပ်ယောက်ပင် ဘုန်းကြီးကျောင်း၌ကြီးပြင်းရသည်ဖြစ်ရာ ဓာတ်ကြီးလေးပါးကိုသာ သိ၏။ ဓာတ်ကြီးငါးပါးကိုမှ ကြားမျှပင် မကြားဖူးပါ။

တရာတ်တို့၏ ဓာတ်ကြီးငါးပါးမှာ သတ္တုရောတ်၊ မီးဓာတ်၊ ရောရောတ်၊ မြေဓာတ်၊ သစ်သားဓာတ်ဟူ၍ ဖြစ်၏။ ရျေးဟောင်း တရာတ်လူမျိုးတို့၏ အဆိုအရ ထိုဓာတ်ကြီးငါးပါးသည် စကြေဝါး ၌ စိုးမိုးချယ်လှယ်နေသည်ဆို၏။ ထိုဓာတ်ကြီးငါးပါးသည်လည်း တစ်ဦးကို တစ်ဦးက နိုင်သည်ဆို၏။ ထိုကြောင့် မည်သည့်ဓာတ် က အကြီးအကဲဖြစ်သည်ကိုမူ ပြော၍မရဟု ဆို၏။

ဥပမာအားဖြင့် သတ္တုရောတ်သည် မီးဓာတ်ကို ရှုံး၏။ ထိုအတူ မီးဓာတ်သည်လည်း ရောဓာတ်ကို ရှုံးရပြန်၏။ ရောဓာတ် ကလည်း မြေဓာတ်ကို လက်မြောက်ရ၏။ မြေဓာတ်ကလည်း သစ်သားဓာတ်ကို ဆရာတင်ရ၏။ နောက်ဆုံး၌ သစ်သားဓာတ် သည်လည်း အစော်းစွာ အရှုံးပေါ်ခဲ့သော အရှုံးသမားကြီး သတ္တု ဓာတ်ကို ဒူးထောက်ရသည် ဆို၏။

ထိုကြောင့် ဓာတ်ကြီးငါးပါးသည် တစ်ဦးကိုတစ်ဦးနိုင်နေ၏။ ထိုအတူ တစ်ဦးပျက်လျှင်လည်း အလုံးစုံပျက်ကုန်၏ဟု ဆို၏။ ဤအချက်ကို တရာတ်လူမျိုးတို့သည် ဆေးပညာ၌လည်း အသုံးပြုခဲ့လေ၏။ သတ္တုရောတ်ကို ‘အဆုတ်’ဟု သတ်မှတ်၏။ ရောဓာတ်ကို ‘ကျောက်ကပ်’ဟု သတ်မှတ်၏။ သစ်သားဓာတ်ကို ‘အသည်း’ဟု သတ်မှတ်၏။ မီးဓာတ်ကို ‘နှလုံး’ဟု သတ်မှတ်၏။ မြေဓာတ်ကို ‘အူမကြီး’ဟု သတ်မှတ်၏။

ထိုကြောင့် တစ်စုံတစ်ယောက်သော သူသည် အူမကြီး ဟုဆိုအပ်သော အစာအိမ်နှင့်သက်ဆိုင်သည့် မြေကြီးဓာတ်

ချုတ်ယွင်းပါက ငှင်း၏ အဆုတ်သည် ကောင်းစွာအလုပ်မလုပ် နိုင်တော့ပေ။ ထို အဆုတ်တည်းဟူ သော သတ္တုခြာတ် အလုပ် မလုပ် ပါက ရေခာတ် တည်းဟူ သော ကျောက်ကပ်သည်လည်း ကပ်ဖဲ့ လုပ်လာလေတော့၏။ ထိုကျောက်ကပ်သည် ကတ်တီးကတ်ဖဲ့ လုပ်လာသောအခါ့့ သစ်သားဓာတ် တည်းဟူ သော အသည်း သည်လည်း မာကြာခက်ထန်လာ၏။ ထိုအခါ မီးဓာတ်တည်းဟူ သော နှုလုံးသည်လည်း မာကြာခက်ထန်လာ၏။ ထိုနှုလုံးရပ် လျှင်ကား လူဘဝကြီး အဆုံးသတ်ရပေတော့၏။ ထိုကြာင့် ငှင်းလူမျိုးတို့သည် ဤသို့လျင် နှိုက်နှိုက်ချုတ်ချုတ် ကြံ့ဆထား သက္ကာ့သို့ အသက်ရှည်ရာရှည်ကြာင်းကိုလည်း လွန်စွာ အလေး အနက်ထား၍ ကြံ့ဆခဲ့ကြဖူးကြာင်းကို စာအုပ်စာတမ်းပေါင်း များစွာဖွံ့ဖြိုးလေ၏။

လွန်စွာအသက်ရှည်သော တရာတ်အဘိုးအိုပေါင်းများစွာ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ရဖူး၏။ ကျွန်ုပ်၏ဆရာ ဦးဂွမ်တီပင် လူလောက်၌ ပျင်းရို့ပြီးငွေ့သည်အထိ နေသွားခဲ့ လေ၏။

ကျွန်ုပ်သည် စာအုပ်အတွင်း၌ နစ်မြှုပ်နှံစဉ် ကျွန်ုပ်၏ အိမ်ရှေ့သို့ မော်တော်ကားတစ်စီး လာ၍ ဆိုက်လေ၏။ ထိုကြာင့် ကျွန်ုပ်သည် စားပွဲပေါ်မှနာရီကလေးကို လှမ်း၍ကည့်လိုက်ရာ ညာ ၁၁ နာရီ ၁၀ မိန့်ပင် ရှိဖြို့ဖြစ်ကြာင်း တွေ့ရလေ၏။

ထိုကြောင့် သန်းခေါင်းနားကပ်ရှုလာသော ရွှေဇည်သည်အား ဘယ်အမျိုးဘယ်အေဝတာဖြစ်ကြောင်း သိလိုပါသဖြင့် လည်ပင်း ကို ဆန့်ထုတ်၍ လုမ်းမျှော်ကြည့်လိုက်လေ၏။

ထိုအခါ့၌ သဏ္ဌာလပ်တိုက်ပုံအကို့ နက်ပြာရောင်၊ ရှပ်ဖြူ။ ပလေကပ်လုံချည် စသည်တို့ကို အချိုးကျဝတ်ဆင်ထားသော အသက်လေးဆယ်ကျော် ဥပမာရပ်သန်းပြန်သည့် လူတစ်ဦးဖြစ် ကြောင်း တွေ့ရလျှင် ကျွန်ုပ်က နာရီကို တစ်ချက်ထပ်မံကြည့်၍ အက်ဝိဇ္ဇာအခါကိုစဉ်းစားရာ ‘သောမ’ဟူသော အက်းအခါ ဖြစ် ကြောင်းကို တွေ့ရလေ၏။ ထိုကြောင့် အက်ဝိဇ္ဇာသဘာ့၌ တန်လုံးနဲ့ ငွေ့၊ အချုစ်၊ ခရီး စသော ပရီယာယ်များ ခိုက်နေ သည့်လူဖြစ်ကြောင်း ကြိုတင်ဆန့်မှန်းထားလိုက်လေ၏။ ထိုအခါ ထိုလူက...

“ဆရာမင်းသီခံခင်ဗျား။ အရေးကြီးတဲ့ကိစ္စရှိလို့ ဝင်ခွင့်ပြပါ”

ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း...

“ဝင်ခဲ့ပါဗျာ”

ဟု ခွင့်ပြုလိုက်လေ၏။ ထိုသူလည်း ကြောင်တစ်ကောင် ၏ ခြေလုံခြင်းမျိုးဖြင့် အသံမမြည်စေဘဲ ကျွန်ုပ်ဆီသို့ ရောက် လာလေ၏။ ထိုနောက် ကျွန်ုပ်အနီးမှ ခွေးခြေတွင် ဝင်၍ ထိုင်ရင်း...

“ကျွန်ုပ်တော့နာမည် ကျော်ခိုင်လို့ ခေါ်ပါတယ်”

ဟု ပြောလိုက်၏။ ထိုကြောင့် တန်လံးဂြိုဟ် သေချာ
ပေါက် ခိုက်နေကြောင်း ထပ်မံသတိပြုမိပြန်လေတော့၏။

“ဆိုပါဗျာ”

ဟု ကျွန်ုပ်က ပြော၍ ငှါးအတွက် ရေနေးကြမ်း
တစ်ခွက် ငွေ့ပေးလိုက်လေ၏။

“လူတစ်ယောက်ကို အရေးတကြီးလက္ခဏာဖတ်ဖို့ ပြော
ရတာ ဘယ်လောက် အရေးကြီးနေတယ်ဆိုတာတော့ ဆရာ
အနေနဲ့ သိနိုင်ပါတယ်။ အဲဒီတော့ ဆရာရယ် အမြန်ဆုံးလိုက်ခဲ့
ပါ။ လက္ခဏာဖတ်ခကိုတော့ ဆရာပါးစပ်ထဲက ထွက်တဲ့ကဏ္ဍး
ကိုပဲ ကျွန်ုတ်ပေးချေပါမယ်။ အားမနာပါနဲ့ဆရာရယ်။ လူ
တစ်ယောက်ရဲ့ဆန္တကို ဖြည့်ချင်လွန်းလိုပါ”

ဟု ကိုကျော်ခိုင်ဆိုသူက ပြောလေ၏။

“နေမ်းပါဉီး ကိုကျော်ခိုင်ရယ်။ ကျွန်ုပ်က ဘယ်ကို
လိုက်ရမှာတုံး”

ဟု ကျွန်ုပ်က ပြန်၍မေးလိုက်လေ၏။

“ကျိုးကြားဆံ့ဘက်ကိုပါ။ ဆရာအတွက် ဘာမှ စိုးရိမ်စရာ
မရှိပါဘူး”

ဟု ပြောလိုက်လေ၏။

“ကျွန်ုပ် မကြောက်တတ်ပါဘူး။ မကြောက်တတ်ဘူးဆို
တာကလည်း အကြောင်းရှုတယ်လေ။ ကျွန်ုပ်လိုလူကို ဘယ်လိုလူ
မျိုးကမှ ပြန်ပေးဆွဲမှာ မဟုတ်ပါဘူး။ မလိမ့်တပတ်နဲ့ခေါ်သွားပြီး

အန္တရာယ်ပေးမဲ့လူမျိုးလည်း ကျူပ်မှာ မရှိပါဘူး။ အဲဒီတော့
ကျူပ်လိုက်မယ်”

ဟု ပြောဆိုကာ ကျွန်ုပ်သည် လက္ခဏာကြည့်သော
မှန်ဘီလူးကို ယူ၏။ ကုတ်အက်ချိုကို ထပ်၍ဝတ်၏။ ထို့နောက်
ထိုသူ မမြင်အောင် မြေဖြူ။တောင့်ငါးတောင့်ခန့်ကို ကုတ်အက်ချို
အိတ်အတွင်းသို့ ထည့်လိုက်၏။ ပြီးလျှင် စီးကရက်ဘူးတစ်ဘူး
ထည့်လိုက်လေ၏။ ထို့နောက် ကျွန်ုပ်လည်း မီးများကို ပြိုမ်း၏။
တံခါးကို သော့ပိတ်၏။ ပြီးလျှင် ထိုသူ၏ကားပေါ်သို့ တက်၏။
ထိုသူသည် ကားကို စတင်မောင်းရှင်း...

“ကျေးဇူးတင်လိုက်တာ ဆရာရယ်။ ကျူပ်လည်း လူ
တစ်ဦးရဲ့ဆန္ဒကို ဖြည့်ရတဲ့အတွက် ဝမ်းသာလှသူဗျာ”

ဟု ပြောလေ၏။ ကျွန်ုပ်သည် ထိုသူအား တစ်စုံတစ်ရာ
ပြန်လည်ပြောဆိုခြင်းမပြုတော့ဘဲ စီးကရက်ကိုသောက်ရှင်း
လက္ခဏာဆရာအဖြစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရသော
ကျွန်ုပ်၏အကြောင်းကိုပြန်လည်စဉ်းစားနေမိလေ၏။ ကိုကျော်ခိုင်
မှာမူ ကျွန်ုပ်အား အနောင့်အယုက်မပေးလိုသောကြောင့် ကားကို
သာ မောင်းနေလေ၏။ တာမွေးအစိုင်းကြီးသို့ရောက်လျှင်ပင် လမ်း
မီးများပျက်နေပြီဖြစ်သဖြင့် မောင်အတိကျျှော် နေလေတော့၏။
ကိုကျော်ခိုင်သည် ကားမောင်းကျွမ်းကျင်သူဖြစ်၏။ ချိုင့်များကို
ကျွမ်းကျင်စွာ ရှောင်၍မောင်းနေ၏။ တာမွေးသံဃှိုင်းကိုလွန်သော
အခါး ကိုကျော်ခိုင်က...

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ၧ၅၅

“ဆရာ စိတ်တော့မရှိနဲ့ပျား။ ဒီနေရာကနဲ့ ဟိုဘက်ကို ဆေးလိပ်သောက်ခွင့် မပေးနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်တိုကို မပစ်စေချင်လိုပါ။ အဲဒါကြောင့် အခုသောက်နဲ့ တဲ့ ဆေးလိပ်ကုန်ရင် မသောက်ပါနဲ့တော့ဆရာ။ ပြီးတော့ ဆရာ အိတ်ထဲက ဆေးလိပ်ဘူးကိုလည်း ကျွန်ုတ် ခဏာအပ်ထားပါ”

ဟု ဆိုကာ ကျွန်ုပ်၏ ကုတ်အကျိုးအတွင်းမှ ဆေးလိပ်ဘူး ကို နှိုက်သဖြင့် ကျွန်ုပ်လည်း ငှုံး၏အနှိုက်ကိုမခံတော့ဘဲ ကျွန်ုပ် ကိုယ်တိုင် ကပျာကယာနှိုက်၍ ပေးလိုက်လေတော့၏။ ထို့နောက် ထိုသူသည် ကားကိုခေတ္တရပ်ပြီးလျှင်...

“စိတ်တော့ မဆိုးပါနဲ့ဆရာရယ်။ ဟောဒီပဝါလေးနဲ့ ဆရာမျက်စိကို ခဏာလေး စည်းခွင့်ပြုပါ”

ဟု ပြောလိုက်လေ၏။ ထိုသို့ပြောလိုက်ရင်းနှင့်ပင် မော်တော်ကားအတွင်းမီးကို ဖွင့်လိုက်လေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် ကိုကျော်ခိုင်၏မျက်နှာကို သေချာစွာကြည့်လိုက်လေ၏။ ထိုအခါ ကိုကျော်ခိုင်က ငှုံး၏အိတ်အတွင်းမှ ကန်ကမာရိုး တပ်ထားသော ခြောက်လုံးပြုးကလေးကို ထုတ်၍...

“ဆရာက စုံထောက်ဝထ္ထာတွေရေးနေလို့ ကျွန်ုတ် သေနတ်ကလေးအကြောင်း ပြောပြရညီးမယ်။ ကျွန်ုတ် အင်တာ အောင်တုန်းက ကျွန်ုတ်ချစ်သူက ကျွန်ုတ်ကို လက်ဆောင် အဖြစ် ဝယ်ပြီးပေးတာ”

ဟု ဆိုကာ သေနတ်ကို ဒက်စ်ဘုတ်ပေါ်သို့ တင် လိုက်၏။

၁၅၆ ။ မင်းသီနဲ့

ကိုကျော်ခိုင်သည် ကျွန်ုတ်မလုပ်ချင်သော အလုပ်ကို
ကျွန်ုပ်အား သိမ်မွေ့စွာ သေနတ်ကိုပြရှု ပြုလုပ်ခိုင်းနှုပြုဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်က...

“ရပါတယ် ကိုကျော်ခိုင်”

ဟု ပြောလိုက်လျှင် ကိုကျော်ခိုင်က...

“စိတ်မဆိုးပါနဲ့ဆရာရယ်”

ဟု ဆိုကာ ကျွန်ုပ်၏မျက်နှာကို ပဝါနက်ကလေးဖြင့်
စည်းလိုက်လေတော့၏။ပြီးလျှင် မော်တော်ကားအတွင်းမီးကိုပိတ်
၍ မော်တော်ကားကို ဆက်လက်၍ မောင်းလေတော့၏။

ငှုံးကိုကျော်ခိုင်သည် ကျွန်ုပ်ကို ကောင်းစွာစိတ်ချသွား
ပြုဖြစ်၍ ဂရမစိုက်တော့ဘဲ မော်တော်ကားကိုသာ ဂရမစိုက်မောင်း
လေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် လက်ဝဲဘက် ကုတ်အကျိုး
၌ထည့်လာသော မြေဖြူ၍တောင့်များကိုချိုး၍ မော်တော်ကား
ပြတ်းပေါက်မှ ချသွားလေတော့၏။ မော်တော်ကားကွေ့တိုင်း
ကျွန်ုပ်သည် မြေဖြူ၍တောင့်များကိုချဖြစ်အောင်ချ၏။ တာမွေလေး
ကိုကျော်ပြီးသည့်နောက်ပိုင်းတွင်မူ မော်တော်ကားသည် အကွဲ
အကောက်များလာလေတော့၏။ နောက်ဆုံးတွင် ခြံဝင်းတံ့ခါးကြီး
တစ်ခုဖွင့်သံကြားပြီးနောက် မော်တော်ကားကို ခြုံတစ်ခြံအတွင်းသို့
ဝင်သွားကြောင်း သိရလေတော့၏။ ကိုကျော်ခိုင်သည် မော်တော်
ကားကိုရပ်ပြီးနောက် ကျွန်ုပ်အားတံ့ခါးလာဖွင့်ပေးပြီးလျှင် ကျွန်ုပ်
၏ပခုံးကိုကိုင်၍ အီမံတွင်းသို့ တွဲခေါ်သွားလေ၏။

အိမ်တွင်းသို့ရောက်လျှင် ကိုကျော်ခိုင်က...

“အရေးထဲမီးတွေက ပြတ်သွားတယ်ဆရာ”

ဟု ဆိုကာ ကျွန်ုပ်၏ မျက်နှာ၌စည်းထားသော ပဝါကို
ဖြေပေးလေ၏။ ထိုအခါ ကျွန်ုပ် အခန်းအတွင်းသို့ကြည့်လိုက်ရာ
လက်ခွဲမှန်အိမ်ကလေး ထွန်းထားကြောင်း တွေ့ရလေ၏။

“လက္ခဏာကြည့်ပေးရမယ့် လူက ဟိုဘက်ခန်းမှာ
ဆရာရဲ့”

ဟု ကိုကျော်ခိုင်က ဆိုလိုက်ရာ ကျွန်ုပ်သည် စားပွဲပေါ်မှ
မှန်အိမ်ကလေးကို ကောက်၍ကိုင်လိုက်လေ၏။ ထိုသို့ကောက်
ကိုင်လိုက်ခြင်းမှာ ကျွန်ုပ်သွားရမည့်လမ်းအတွက် ကျွန်ုပ်စိတ်
ကြိုက်အလင်းရောင်ရရှိစေနိုင်ရန်ဖြစ်သည့်အပြင်ကိုကျော်ခိုင့်အနေ
နှင့် ကျွန်ုပ်အား ရန်မှလာပါကလည်း ထိုမှန်အိမ်သည်ပင် ကျွန်ုပ်
အဖို့ အကောင်းဆုံးလက်နက်အဖြစ် အသုံးချရန်ဖြစ်၏။

“စိတ်ချပါဆရာရယ်။ ဆရာကို ကျွန်ုပ်တော် ရန်မှုပါ
ဘူး”

ဟု ကိုကျော်ခိုင်က ပြောလိုက်လေ၏။

ထို့နောက် ကိုကျော်ခိုင်နှင့်ကျွန်ုပ်သည် ရူပ်တွေးပွဲလီ
သော အခန်းတစ်ခုကိုဖြတ်၍ အိမ်ခန်းတစ်ခုဆီသို့ ရောက်ရှိသွား
လေ၏။ ထိုအခန်းသို့ ရောက်ရှိသွားသည်နှင့် တစ်စုံတစ်ယောက်
၏ ညည်းသံကိုကြားရသဖြင့် ကျွန်ုပ်သည် မှန်အိမ်ကိုမြောက်၍
ကြည့်လိုက်ရာ ခုတင်ပေါ်တွင် ပက်လက်လန်လျက် ဝေဒနာ

၁၅၈ ။ မင်းသီနဲ့

တစ်ခုကို မရှုမလှခံစားနေရသော လူတစ်ယောက်ကို သနားဖွယ်ရာ တွေ့ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် ခုတင်အနီးစားပဲ့ပေါ်၍ မှန်အိမ်ကို တင်လိုက်လေ၏။ ထို့နောက် ကိုကျော်ခိုင်က...

“ကဲ...ဆရာမင်းသီခဲ့။ အဲဒီခုတင်ပေါ်က ဝေဒနာသည် ကတော့ မောင်မိုးကောင်းလို့ ခေါ်တယ်။ သူအကြောင်း ဆရွာကို ကျွန်ုတ်ဘာမှ မပြောခဲ့ကြောင်း သူယုံကြည်အောင် သစ္ာပြုလိုက်ပါ။ ပြီးတော့ သူလကွာအာကိုဖတ်ပြီး ဟောပေးပါ ဆရာရယ်။ ဆရွာကို ဘာကြောင့် သစ္ာဆိုခိုင်းရသလဲဆိုတော့ ဆရာနဲ့ ကျွန်ုတ် လမ်းမှာ စည်းဝါးရိုက်ပြီးလာတယ်လို့မထင်အောင် ပေါ့ဆရာရယ်”

ဟု ပြောလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ရှေးဘုရင်မင်းမြတ်များရှေ့တွင် သစ္ာတော်ခံသည့် ကျိုန်စာအတိုင်း ကျိုန်ပြလိုက်လေ၏။

မှတ်ရျက်။ ထို့သစ္ာတော်ခံသော ကျိုန်စာကို လူငယ်လှစွယ်များ ကြားမူးမည်မဟုတ်သဖြင့် အတိအကျ ဖော်ပြလိုက်ပါသည်။

စာရေးသူ

‘...မကျင့်ယွင်းသွေး၊ ဖောက်ပြန်ရွှေသော်၊ လေးသချိန္တုင် ကမ္မာတစ်သိန်း တွက်ကိန်းပြည့်ထာ လုံးလသည်းစွာ၊ ဒါနပါရမီ၊ သီလပါရမီ၊ နိဂုံမပါရမီ၊ ပညာပါရမီ၊ ဝိရိယပါရမီ၊ ဓန္တိပါရမီ၊ သစ္ာပါရမီ၊ အမိဋ္ဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေကွာပါရမီ၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ကို ပြည့်၍ ပြည့်ထကျင့်သော၊ ဘုရားသခင်ကိုယ်တော်မြတ်ကို စောင့်သော နတ်လည်း သတ်၍ မနေ သေစေသေဟူလေ။

‘သွားတော်လေးဆယ်၊ စွယ်တော်လေးရောင်း၊ ဉာဏ်ရှိး တော်နှစ်ရောင်း၊ ဓာတ်ပေါင်းရှစ်စရွတ်ကို စောင့်သော နတ်လည်း သတ်၍မနေ သေစေသေဟူလေ။

‘လက်ယာရု ရှင်သာရိပုတ္တရာ၊ လက်ပဲရု ရှင်မောဂ္ဂလန်စ သော အသိတိရှစ်ကျိုပ်သော ရဟန္တာမြတ်တို့၏ ဓာတ်တော်မွှေ တော်ကိုစောင့်သော နတ်လည်း သတ်၍မနေ သေစေသေဟူလေ။

‘ထိမှတစ်ပါး ဘုရားသခင်ဟောတော်မူသော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အသိဓမ္မာရာရှစ်ကျမ်း၊ ဓမ္မဓန္တာအပေါင်းရှစ်သောင်းလေးထောင်း၊ ကျမ်းကုန်အောင် စောင့်သောနတ်လည်း သတ်၍မနေ သေစေသေဟူလေ။

‘ထိမှတစ်ပါး သာမဇော်၊ ယရာဇော်၊ ကူရဇော်၊ အာတဗ္ဗာဇော်တည်းဟူသော ဇော်လေးပုံကိုစောင့်သော နတ်လည်း သတ်၍မနေ သေစေသေဟူလေ။

‘ထိမှတစ်ပါး သာသနာတော်ငါးထောင်ကို စောင့်သော နတ်လည်း သတ်၍မဖော် သေစေသော ဟူလေ။

‘ထိမှတစ်ပါး ဓမ္မြှုဒ်ပါအပရဂါယာ၊ ဥဇ္ဈရရရ၊ ပြဋ္ဌာန်ခေါ် ကျွန်းကြီးလေးကျွန်းကို ကျွန်းကြီးပေါ်နှစ်ထောင် အရန် ထောင်သော ကျွန်းအပေါင်းတို့စောင့်သော နတ်လည်း သတ်၍ မဖော် သေစေသော ဟူလေ။

‘ထိမှတစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂရိုး၊ ယမုံနာ၊ အစိရဝ်တိ၊ မဟိုသရှုံးဟူသည် မကြွင်း၊ အင်းအိုင် ရွှောင်းပြောင်းအပေါင်းစောင့်မှတ်၊ ခပ်သိမ်းနတ်လည်း သတ်၍ မဖော် သေစေသော ဟူလေ။

‘ထိမှတစ်ပါး ဟိမဝန္တာ တောသုံးထောင်ကို ကုန်အောင် စောင့်သော အာကာသနိုး၊ ဗိသုနိုးမလွတ်၊ ဖုတ်ပြီတ်နတ်လည်း သတ်၍မဖော် သေစေသော ဟူလေ။

‘ထိမှတစ်ပါး အသုမှကိုး၊ စန္ဒိုး၊ ပရမိသွား၊ မဟာဂိုရိ စသော အရှိန်ပြင်းထန်၊ ဝေသုဝဏ်နှင့် ရုံးနှင့်ယက္ခာ၊ ဂန္ဓာဗုံး၊ စသည်းအပိုင်း၊ အသူရိန်အလား၊ ကျော်ထင်ရှားသည် နတ်အများ လည်း သတ်၍မဖော် သေစေသော ဟူလေ။

‘ထိမှတစ်ပါး သွေးခဲသွေးနက်၊ ပွဲက်ပွဲက်ထွဲက်၍ ကိုယ်လက်ပြောင်းပြန်၊ သွေးခဲအန်၍ သေစေသော ဟူလေ။

‘ထိမှတစ်ပါး ဘားရှုံးပါး၊ ဒဏ်ဆယ်ပါးလည်း ထင်ရှား သတ်၍ လတ်လတ်ရှုက်ရှင်း သေစေသော ဟူလေ။

‘ထိမှတစ်ပါး သားမြေးဥစ္စ၊ မကြာယျက်စီး၊ ဆီမိုးတန် ဆောင် ထုံးသောသွောင်သို့၊ ကုန်အောင် မကြွင်း၊ ယျက်စီးခြင်းသို့ ရောက်စေသော ဟူလေ။

‘ထိမှတစ်ပါး ရေဝယ်သွားလည်း ရေသားများထွေ၊ ဆယ်ကုဋ္ဌဇွဲတွင်ရေဖော်အပေါင်း မိဂ္ဂာင်း၊ လင်းပိုင်း၊ ဉားထိကိုင်၍ မကန်း လိပ် ငါး စား၍မရေ သေစေသော ဟူလေ။

‘ထိမှတစ်ပါး ကြည်းဝယ်သွားလည်း၊ ကြည်းသားအများ ပြားသည်အနေ၊ ကိုးကုဋ္ဌဇွဲတွင် သစ်ကျား၊ ဆင်ရဲ၊ မိုင်၊ တီးငွဲ၊ ဝက်ရဲစား၍၊ ထွားထွားသွောက်ညာက်၊ ကိုယ်လုံးပျက်၍၊ သေစေသော ဟူလေ။

‘ထိမှတစ်ပါး မြွှေပွေး၊ မြွှေဟောက်၊ ငန်းပြောက်၊ ငန်းကျား၊ ငန်းငါးပါးလည်း၊ ပေါက်ထမနေ သေစေသော ဟူလေ။

‘ထိမှတစ်ပါး သာတုံးပြားလည်း၊ ငရဲကြေးရှစ်ထပ်၊ ငရဲငယ် တစ်ရွာနှစ်ဆယ့်ရှစ်ထပ်၊ တိရွှောန်ပြီးထား အသူရကာယ်၊ အပါယ် လေးပါး လားလေသော ဟူလေ။

‘ထိမှတစ်ပါး လူဖြစ်ပြားလည်းလူရှင်းမတူ၊ နှဖြူနှဆွဲ၊ မုံည်းပွဲတ်အဆင်း၊ ဓရသင်းမလွှဲတ်၊ ဘက်သက် ဘက်သြာ၊ ထိအနာလည်း စွဲစေသော ဟူလေ။

‘ထိမှတစ်ပါး မိခင်ဖခင် ခေါင်ပြင်းထန်၊ ဆန့်တုံးခြေ လက်၊ မကွေးမိခင် သေစေသော ဟူလေ။

၁၆၂ ။ မင်းသီခံ

‘ထိမှုတစ်ပါး မင်းက မလွတ်၊ အမတ်ဖိုလ်ပါ၊ စွဲကိုင်ရာ
သား၊ အီမီးဘေးလက်နှက်၊ သုံးမည်စက်နှင့် ဇြေလက်ဟောင်း
လောင်း၊ လည်ဥက္ကာင်းလည်း၊ တောင်းတောင်းပြတ်၍ လတ်
လတ်ချက်ချင်း သေစေသော ဟူလေ။

‘ထိမှုတစ်ပါး မဟာသမ္မဒရာပင်လယ်ကြောဝယ်သော်၊
လျှကြီး ပျက်စီးမျှောပါးကွဲသော လားသို့ ထွားထွားညာက်ညာ
ပျက်စေသော ဟူလေ။

‘ထိမှုတစ်ပါး ဂုမ်းတစ်လျည်းကို အကျွမ်းဖုတ်သော်၊
တစ်ဆုပ်လောက်မျှ စမ်းမရသို့ဖြစ်စေသော ဟူလေ။

ထိမှုတစ်ပါး၊ သားမြေးကျေးကျွန်း၊ ထွန်သည့်ကျွန်း၊
ဓမ်းနားမကြောင်း၊ ပြန်းတီးမြင်းနှင့်ဆင်းရဲကြေးသည်၊ မောက်းရှက်ခဲ့၊
စွက်လက်စွဲ၍ ငရဲအရှင်း၊ စားချင်လျည်းကာ၊ သုံးစားရာဘဝ၊
တွင်းဆုံးကျွန်း၊ အလှမ့်ပါ၊ လူပြီးထားလည်း ဖြစ်စေသောဟူလေ။

‘ထိမှုတစ်ပါး၊ မင်းနှစ်သူကျိုန်းမြင်း၊ ထုံးနှယ်ဆင်းသည်
ထင်းမီးစတို့ တစ်စတ်စ တို့စေသော...’

ထိုအခါ ကိုကျော်ခိုင်က...

“လုံလောက်ပါပေတယ် ဆရာရယ်”

ဟု ပြောလိုက်ရာ အိပ်ရာပေါ်၌ ဝေဒနာခံစားနေရသော
မိုးကောင်းဆိုသော သူငယ်က ခေါင်းကို အသာဆတ်၍ ကျေနပ်
ကြောင်း ပြေလေ၏။ ထိုနောက် ကျွန်ုပ်သည် အိပ်ရာပေါ်၌

ဆန္ဒထုတ်ထားသော လက်ကိုဖြန့်၍ မှန်အိမ်မီးဘကို တင်ပြီးလျှင် မှန်သီလူးဖြင့် လက်ဝါးပေါ်မှ လမ်းကြောင်းများကို ကြည့်ရှုမိလေ တော့၏။

ထိုသို့ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ငှုံး၏ လက်သန်းထိပ်တွင် မည်းနက်သော မျဲ့ကလေးတစ်လုံးကို တွေ့ရ လေတော့၏။ ထိုပြင် ပီသလေခဟုဆိုသော ဦးခေါင်းလမ်းကြောင်းပေါ်၌လည်း အနက်စက်ကလေးတစ်စက်ကို တွေ့ရ လေ၏။ ထိုအနက်စက်ကလေးမှာလည်း လက်ခလယ်၏ အောက်တည့်တည့်ဖြုံ့ရှုသောကြောင့် စနေပြီဟုခုံနှင့် ပတ်သက် နေကြောင်း သိရလေတော့၏။ ထိုအချက်မှာ အဆိပ်သင့်၍ အသက်သေးစိုးရိမ်ရသော အမှတ်အသားဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်ပါသည်။

ကျွန်ုပ်သည် ကိုကျော်ခိုင်ဘက်သို့လှည့်ကာ...

“ဒီမိတ်ဆွဲ ပြင်းထန်သော အဆိပ် မိထားတယ်ဗျာ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်သည် ၁၉၃၄ ခု၊ ဒီဇင်ဘာလအတွင်း၌ ဆိုင်ယာနိုက်အက်ဆစ်ကို သောက်ပြကာ မိမိကျင့်စဉ်တစ်ခု မေ့လျှော့သွားသောကြောင့် ရန်ကုန်မြှုံးအသက်ဆုံးရှုံးသွားရရှာသော နရသိယံဆွာမိဆိုသည့် ယောဂါကြီးကို အမှတ်ရမိလေ၏။ ထိုယောဂါကြီးသည် အတိုင်းတိုင်း အပြည်ပြည် လှည့်၍ အဆိပ်အမျိုးမျိုး သောက်ပြခဲ့သူဖြစ်၏။ ကာလကတ္တားတက္က သို့လှုံး အဆိပ်သောက်ပြပြီးနောက်

၁၆၄ ။ မင်းသီနဲ့

ရန်ကုန်ဖြူသို့ လာရောက်ပြီးနောက် အဆိပ်သောက်ပြခဲ့သူဖြစ်၏။ ဤသို့ အဆိပ်သောက်ပြသော်လည်း ထိုယောဂါဏ္ဍားအဖို့ အစာအိမ် သန့်ရှင်းသော လွှေကျင့်ခန်းကို လုပ်သည်ဆို၏။

ထိုလွှေကျင့်ခန်းမှာ ပတ်တီးအရှည်ကို ရေစိမ်၍ တဖြည့်းဖြည့်း မျိုးချေရ၏။ အစာအိမ်အတွင်းသို့ ပတ်တီးစရောက်သွားသော အခါတွင် တစ်ဖန်ပြန်၍ ဖြည့်းည်းစွာ ဆွဲထုတ်ရ၏။ ထိုပတ်တီးကို ရေစိမ်၍ ပြလုပ်ရ၏။ ထိုသို့ပြလုပ်သည်ကို ဒိုတိဂိုလိုဟု ခေါ်သည်။

ထိုနောက် ငှင်း၏ သံယောဇ္ဈာလမ်းကြောင်းကို စစ်ဆေးကြည့်ရာ ကျွန်းများပေါ်နေသည့်အပြင် လက်ညီးနှင့် လက်ခလယ်အောက်၌ တွန်ကျွေးကောက်ကျွေးနေသည်ကို တွေ့ရပြန်၏။ ထိုပြင် ထင်ရှားသော သောကြာခါးပတ်ပါရှိသော ကြောင့်...

“မောင်မိုးကောင်းဟာ အချုပ်ရေး အထူးသဖြင့် အိမ်ထောင်ရေးမှာ အကြောင်းမဲ့ သဝန်တို့မှုတွေ ဖြစ်လိမ့်မယ်။ ပြီးတော့ သူ့ရဲ့အိမ်ထောင်ရေးလမ်းကြောင်းဟာလည်း အောက်ဘက်ကို ကျွေးဆင်းနေတယ်။ သောကြာပြီးဟုခုက ဖြတ်နေတဲ့ လမ်းကြောင်းတစ်ခုဟာလည်း အိမ်ထောင်ရေးလမ်းကြောင်း အထိ ထိုးဖောက်နေတယ်။ သည်အချက်ဟာ အိမ်ထောင်ရေးမှာ မိန့်းမဘက်က ဆွဲမျိုး ဝင်နောင့်ယုက်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲသည်လမ်းကြောင်းဟာ သိပ်ပြီး မထင်ရှားဘူး။ တကယ်မနောင့်ယုက်ပါဘဲလျက် မောင်မိုးကောင်းက နှောင့်

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၁၆၅

ယူက်တယ်လို့ ထင်နေတာလည်း ဖြစ်နိုင်တယ်။ အဲသည်တော့
မောင်မိုးကောင်းဟာ မိမိနေ့သည်ကို တစ်စုံတစ်ယောက်သော
သူနဲ့ အထင်လွှဲနေလိမ့်မယ်။ အဲသည် တစ်စုံတစ်ယောက်သော
သူဟာ နေ့သည်ရဲ့ဆွဲမျိုးဖြစ်လိမ့်မယ်။ အဲသည်လို့ ဆွဲမျိုး
တစ်ညီးနဲ့ အထင်လွှဲပြီး ကျိတ်မနိုင် ခဲမရတိတ်ဟာ မိမိအသက်ကို
မိမိ လုပ်ကြတဲ့ အထိ ဖြစ်သွားလိမ့်မယ်”

ဟု လွှတ်ခနဲ့ ပြောလိုက်ပြီးနောက် ကျွန်ုပ်သည် တစ်စုံ
တစ်ခုကို သတိရသဖြင့်...

“သည်းခံပါ မောင်မိုးကောင်း။ ကျုပ်ရဲ့ နောက်ဆုံး
ကောက်ချက်ဟာ တလွှဲတချော်ဖြစ်သွားတယ်။ မောင်ရင်ဟာ
ကိုယ့်ကိုယ်ကို သတ်မသေပါဘူး။ မောင်ရင်ရဲ့ လက်မဟာ
သည်လို့ သတ်သေလောက်အောင် သတ္တိနည်းတဲ့ လက်မမျိုး
မဟုတ်ပါဘူး။ အဆိပ်ကို ဆေးနဲ့မှားပြီး သောက်တာ ဖြစ်လိမ့်
မယ်။ ဘာကြောင့်လဲဆိုတော့ မောင်ရင့် လက်သန်းထိပ်က
မွဲကလေးပါနေတယ်လေ။ ပြီးတော့ ဒီအသက်ပိုင်းလောက်မှာပဲ
အသက်လမ်းကြောင်းဟာ ပြတ်နေတယ်”

ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်မိုးကောင်းသည်
ကျွန်ုပ်အား ကြိုးစား၍ လက်အုပ်ချိလိုက်ပြီး ကိုကျော်ခိုင်အား...

“ဂျောက်”

ဟု နှုတ်ဆက်ကာ ဤမြတ်ကျသွားလေတော့၏။ ကျွန်ုပ်သည်
မောင်မိုးကောင်း၏ မျက်နှာကို လှမ်း၍ ကြည့်လိုက်၏။ သူ၏
မျက်နှာသည် သံသယများ ကင်းစင်၍သွားသောကြောင့် ပကတိ

၁၆၆ ၧ မင်းသီနဲ့

ကြည်လင်ဖော်။ သေသွားရခြင်းကိုပင် ကျေကျေနှပ်နှပ်ကြီးရှိသွားဟန်တူ၏။ ထိုအခါ ကိုကျော်ခိုင်သည် ကျွန်ုပ်အား တစ်ဖက်ခန်းသို့ ခေါ်လာပြီးလျှင်...

“ဆရာရဲ့ ကုသိုလ်ကောင်းမှုကတော့ ကြီးပါပေတယ် ဗျာ။ မောင်မိုးကောင်းတစ်ယောက် သံသယရှင်းစွာနဲ့ ဘဝကူးသွားရှာပြီ။ ကျွန်ုတော်ဟာ လက္ခဏာပညာကို ယုံတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်တတ်ထားတဲ့ သူနဲ့တွေ့ရင် တကယ်အားကိုးလောက်တဲ့ ပညာပါဗျာ။ ကဲ... ဆရာ့လည်း ဖြန့်ပို့ရညီးမယ်။ အားမနာပါနဲ့ဆရာရယ်။ ကျွန်ုတော်တို့က တတ်နိုင်တဲ့သူ တွေ့ပါ။ မောင်မိုးကောင်းအနေနဲ့လည်း အတော့ု့ကို ချမ်းသာပါတယ်။ ဆွဲကြီးမျိုးကြီးထဲက ပါပဲ။ ဆရာရဲ့ ဉာဏ်ပူဇော်ခကို အမိန့်ရှုပါ”

ဟု ပြောလိုက်လေ၏။

ထိုအခါ ကျွန်ုပ်က...

“ကျူပ်အမိမှာ လာကြည့်ရင် ဈေးနှစ်းက တစ်မျိုးပေါ့ ဗျာ။ ဒါပေမဲ့ အခုကိစ္စက ကျူပ်ကိုယ်တိုင် အထူးစိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လေတော့ ကျူပ်ကတောင် ပြန်ပေးလိုက်ချင်သေးတယ်။ ဉာဏ်ပူဇော်ခအဖြစ် ငွေဘယ်လောက်ပေးလို့မှ ကျေနှပ်နိုင်မှာ မဟုတ်ဘူး။ ကျူပ်ကို လေးစားတယ်ဆိုရင် ကိုကျော်ခိုင် ခင်ဗျားဘယ်သူတုံး။ သေသွားတဲ့ မောင်မိုးကောင်း ဘယ်သူတုံး။ ဘာဖြစ်လို့ အဆိပ်သောက်တာတုံး။ အဲဒါကိုပြောပြရင်ပဲ ဉာဏ်ပူဇော်ခပေးတာထက် ကျေနှပ်ပါတယ်။ အဲဒါကို ပြောမပြနိုင်ဘူး

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ၁၆၇

ဆိုရင်တော့ ကျူပ်ဟာ သည်အတိုင်းငုတ်တုတ်ထိုင်နေမယ့် လူမျိုး
မဟုတ်ဘူး။ ဘာပြုလိုလဲဆိုတော့ ဥပဒေနဲ့မကင်းဘူးလို့ ယူဆလို့
ပဲ။ တကယ်လို့ ခင်ဗျားမှာ အပြစ်ရှိတယ်လို့ဆိုရင်လည်း ခင်ဗျား
ကုပ်ကို ဖမ်းကိုင်ပြီး ဥပဒေနဲ့ မျက်နှာချင်းဆိုင်ပေးရမယ်။ ခင်ဗျား
အိတ်ထဲက ကန္တကမာရိုးတပ်ထားတဲ့ ဓမ္မာက်လုံးပြူးလောက်ကို
ကြောက်မယ့် လူစားမျိုးထဲမှာ ကျူပ်မပါဘူး။ ခင်ဗျားဟာ မိဘ
မျိုးရိုးအစဉ်အဆက် မြန်မာ ဖြစ်တယ်။ မြန်မာသွေးလည်း ခင်ဗျား
ကိုယ်ထဲမှာ ပြည့်ပြည့်စုစုပါတယ်ဆိုရင် သတ္တိရှိရှိ အမှန်ကို
ဖွင့်ပြောပါ။ သည်လိုဖွင့်မပြောနိုင်ဘူးဆိုရင်လည်း တရားသဖြင့်
ယဉ်ပြုင်တိုက်ခိုက်ဖို့ ခင်ဗျားကို စိန်ခေါ်တယ်”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုကျော်ခိုင်သည် အိတ်
တွင်းမှ နိုင်ငြားစီးကရက်ဘူးကိုထုတ်၍ စီးကရက်တစ်လိပ်ကို
နှိုက်ယူမီးညိုဖွားရင်း…

“ခင်ဗျားရှုံးမှာ လက္ခဏာဆရာနှစ်ယောက်နဲ့ မိုးကောင်း
ကို ခေါ်တွေ့ပေးပြီးပြီ။ အားလုံးငွေ ၅၀၀၀ စီယူပြီး ပျော်ချင်
ချမ်းမြေစွာ ပြန်သွားကြပြီးပြီ။ အခုလောက်ဆိုရင် သူတို့မိန်းမတွေ
နဲ့ သူတို့ ပြိုးချမ်းစွာ အီပိုစက်အနားယူနေကြပြီ။ ခင်ဗျားမှာတော့
သူတို့လို အနားယူအိပ်စက်ဖို့ နေ့းသားမယားလည်း မရှိရှား။
မီးပိုဘေးမှာ စာတစ်အုပ်နဲ့ တင့်တုတ်တုတ် တစ္ဆောရုပ် ပေါက်
နေပါပကောလားယူ။ သည်ကြားထဲ ခင်ဗျားရင်ဘတ်က
ကျည်ဆန်ကို တောင်းနေတယ်။ ခင်ဗျားရဲ့ ပညာကိုတော့
လေးစားပါတယ်။ ခင်ဗျားရဲ့ ခေါင်းမာတဲ့ စိတ်ဓာတ်ကိုတော့

၁၆၈ မင်းသီနဲ့

ခွင့်လွတ်နိုင်ဘူး။ အဲသည်တော့ ဟောသည်မှာ ခင်ဗျားအတွက် ဉာဏ်ပူဇော်ခင့် ယူပါ။ ရွှေကလူတွေထက် ခင်ဗျားကို အများကြီးပိုပေးထားတယ်”

ဟု ပြောလိုက်လေ၏။

“ကျူပ်မယူဘူး။ ကျူပ်ရဲ့ ဉာဏ်ပူဇော်ခဟာ အဖြစ် အပျက်ကို သိဖို့ပဲ။ ငွေမဟုတ်ဘူး။ ငွေဟာ လက္ခဏာဟောမှ ရတာ မဟုတ်ဘူး။ ကျူပ် တခြားအလုပ်တွေ အများကြီးလုပ် တတ်တယ်။ အဲဒါတွေမလုပ်ဘဲ လက္ခဏာဟောနေတာဟာ ဟောချင်လိုကို ဟောနေတာ။ ငွေအကြောင်းတော့ ခင်ဗျား လာမပြောနဲ့။ ကျူပ်ဟာ မချမ်းသာပေမဲ့ ငွေကိုအထင်ကြီးတဲ့အထဲ မှာ မပါဘူး။ ဒီမှာကိုကျော်ခိုင်။ ခင်ဗျားပေးတဲ့ ငွေလောက် ခင်ဗျားကို ပြန်ပေးမယ်။ သိချင်တာ မသိရတဲ့ စိတ်ဟာ လူကို အတော်ဒုက္ခပေးတယ်။ ကျူပ်က အဲဒီဒုက္ခကိုမခံချင်ဘူး။ အဲဒါ တော့ ဒီကိစ္စမှာ အသက်ကို လောင်းကြားသဘောထားရမှာပဲ”

ဟု ကျွန်ုပ်သည် မခံချင်စိတ်ဖြင့် ခပ်မာမာပြန်ပြောလိုက် ပြီးလျှင် ကျွန်ုပ်ရှေ့ချထားသော ငွေစွဲ၍ထုပ်ကိုပါယူ၍ လွှဲပစ် လိုက်လေသည်။ ထိုအခါ ကိုကျော်ခိုင်သည် အိတ်အတွင်းမှ သေနတ်ကိုထုတ်၍ ကျွန်ုပ်အား ချိန်ချယ်ပြီးလျှင်...

“ဝမ်းနည်းပါတယ်ဗျာ”

ဟု ပြောလိုက်ချိန်ခြားပင် တစ်စုံတစ်ယောက်သည် ကျွန်ုပ်၏ နောက်မှနေ၍ ကျွန်ုပ်၏ဦးခေါင်းကို မာကျာသော

ဝါတိပိုဒ်ချုပ် အမှတ် (၃) ၁၆၉

အရာဝတ္ထာဖြင့် ရိုက်ချလိုက်ရာ ကျွန်ုပ်၏ မျက်စိတဲ့တွင် ကြယ်၊ လ၊ နက္ခတ်တာရာများ အစုံအလင်ပေါ်ပေါက်၍ သတိလစ်သွား လေတော့၏။

မည်မျှကြာကြာ ကျွန်ုပ် သတိလစ်သွားသည်မသိ။ သတိရလာသောအခါ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ မီးလင်းဖို့လေး အနီး၌ ခွဲခွဲလေးလဲနဲ့ကြာင်း သိရလေ၏။ ကျွန်ုပ်၏အနီး၌မူ စာအိတ်တစ်လုံးကို တွေ့ရလေ၏။ ထိစာအိတ်ကို ဖောက်၍ ဖတ်ကြည့်ရာ အောက်ပါအတိုင်း တွေ့ရလေတော့၏။

ဆရာမင်းသိမ်းခင်ဗျား။

သည်နည်းပဲရှိရနို သည်လိုပဲ လုပ်လိုက်တယ်။ ခင်ဗျားက ငွေကို တန်ဖိုးမထားဘူးဆိုတော့လည်း ခင်ဗျားလက္ခဏာဖတ် သွားတဲ့ အပိုးအခအဖြစ်ပေးရတဲ့ငွေကို မထားနဲ့ပါဘူး။ ခင်ဗျားရဲ့ ပညာကို လေးစာတယ်။ ခင်ဗျားရဲ့သတ္တိကို ပိုပြီးလေးစားတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်ကို တစ်နေ့နေ့ တစ်ရှိနှိမ်ရှိနိမှာ ပြောပြမှာပါ။ မပြောပြသေးခင်အထိသည်းခံပါ။ ခင်ဗျားလမ်းမှာ ရုံခဲ့တဲ့ ဓမ္မဖြူတွေကို ကျူပ်အပြန်မှာ အားလုံးကောက်သွားမှာပါ။ သည်တော့ ခင်ဗျားညာက ရောက်ခဲ့တဲ့ နေရာကို ပြန်ပြီးရှာဖို့ မစဉ်းစားပါနဲ့။


လေးစားလျက်
ကျော်ခိုင်

၁၇၀ ။ မင်းသိန်း

ကျွန်ုပ်သည် ထိစာကိုဖတ်ပြီးနောက် တောက်တစ်ချက် ခေါက်လိုက်၏။ ကိုကျော်ခိုင်လာစဉ်က အင်္ဂါရွာပညာအရ တန်လှုံးစိုက်နေခြင်းမှာ ကိုကျော်ခိုင်အတွက်သာမဟုတ်၊ ကျွန်ုပ် အတွက်ပါ အကျိုးဝင်ကြောင်း သတိမပြုခဲ့မိခြင်းဖြစ်၏။ တန်လှုံး စိုက်နေသဖြင့် ကျွန်ုပ်သည် ငွေလည်း မရခဲ့။ ထို့အပြင် ခေါင်း လည်း နာရ၏။ အမှန်စင်စစ် အင်္ဂါရွာ၌ကျရောက်သောအခါ သည် ဖောင်မေးသူအတွက်သာမဟုတ် ဖောင်ဟောသူနှင့်ပါ သက်ဆိုင်ကြောင်း သင်ခန်းစာလှလှကြီးရလေတော့သည်။



သမ္မတတ္ထာ ကမ္မသကာ
မင်းသိန်း





လေသာ်မြို့းစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

ကျိုမြတ်အောင် ကျွန်ုပ်

လွှန်စွာအေးချမ်းလှသော ဆောင်းညွတ်ညွှေ့ ကျွန်ုပ်
သည် မီးသွေးမီးဖိုလေးတစ်လုံးအား အနီးတွင်ချလျက် အလွန်
အင်မတန် စိတ်ဝင်စားဖွယ်ကောင်းလှသော စာအုပ်ကြီးတစ်အုပ်
ကို ဖတ်ရှုဖော်မြတ်စေ၏။ ထိုအချိန်၌ ဤတစ်စုံတစ်ယောက်သော
သူသည် အိမ်တံခါးဝသို့ရောက်ရှိလာပြီးလျှင် အောက်ပါ
အဓိပ္ပာယ်ရသော စကားကို အင်းလိပ်ဘာသာဖြင့် ပြောဆိုလေ
တော့၏။

“အခုလိုအချိန်မျိုးမှာ ဝင်ခွင့်ပြုဖို့ လာပြီးခွင့်တောင်းတဲ့
အတွက် ကျွန်ုပ်တော့ကို ခွင့်လွှတ်ပါခင်ဗျား”

ကျွန်ုပ်သည် ထိုသူအားမျက်မှန်ပေါ်မှကျော်၍ကြည့်မိလေ
၏။ ထိုသူသည် လွှန်စွာဟောင်းနှမ်းသော ဘောင်းဘိန္ဒုင့်

၁၇၂ မင်းသီနဲ့

ကုတ်အကျိုတို့ကို ဝတ်ဆင်ထားသည့် တမီလ်လူငယ်တစ်ဦးဖြစ်
လေသည်။

ကျွန်ုပ်က...

“ရပါတယ်။ ရပါတယ်။ ဝင်ခဲ့ပါ”

ဟု ပြောလိုက်ရာ ထိုလူငယ်သည် ကျွန်ုပ်ရှိရာသို့ ဝင်လာ
ပြီးလျှင် ကျွန်ုပ်၏ရှေ့ကုလားတိုင်၌ တိုင်လိုက်လေ၏။ ထို့နောက်
ထိုလူငယ်က...

“ဒီလိုပါခင်ဗျား။ ရန်ကုန်မြို့တစ်မြို့လုံးမှာ ကျွန်ုတော့ရဲ့
ခုက္ခဏ္ဏာ ကယ်တင်နိုင်မယ့် သူဟာ ဆရာတစ်ယောက်ပဲ ရှိပါ
တယ်။ အဲဒါကြောင့် ကူညီပါခင်ဗျာ”

ဟု အမိပ္ပါယ်ရသော စကားကို တမီလ်သံပဲသော
အံ့ဩပိစကားဖြင့် ပြောလေ၏။ ကျွန်ုပ်ကလည်း...

“I am always willing to help anyone in trouble, if
it is in my power to do so”

ဟူ၍ ငါးပိဿာ အံ့ဩပိစကားဖြင့်...

“ကျွန်ုပ်က ဘယ်သူကိုပဲဖြစ်ဖြစ် ကူညီနိုင်တာဆိုရင်
အမြတ်းကူညီနေတဲ့သူပါခင်ဗျား”

ဟု ပြန်ပြောလိုက်ရာ ထိုလူသည်...

“ကျေးဇူးတင်ပါတယ် ဆရာရယ်”

ဟု ပြောလေ၏။

ထို့နောက် ထိုသူက ဆက်လက်၍...

“ဟောဒီစာရွက်ကလေးတွေကို ဆရာနည်းနည်းလောက်
ကြည့်စေချင်ပါတယ်”

ဟု ပြောဆိုကာ ငှင်း၏အိတ်အတွင်းမှ စာရွက်ခေါက်
တချို့ကို ထုတ်၍ပြသဖြင့် ကျွန်ုပ်လည်း ကောက်ယူဖတ်ကြည့်ရာ
မြန်မာပြည် မီးရထားအဖွဲ့ စက်ခေါင်းစက်ရုံး အမှုထမ်းသူတစ်ဦး
ဖြစ်ကြောင်း ထောက်ခံစာနှင့် စက်မှုလက်မှုကျောင်းမှ အောင်
လက်မှုတ်ဖြစ်ကြောင်း တွေ့ရလေသည်။

ထိုအခါ လူငယ်က...

“ဒါတွေကိုပြရတာက တခြားကြောင့် မဟုတ်ရပါဘူး။
ကျွန်ုတ်ဟာ အရူးတစ်ယောက်မဟုတ်ဘူးဆိုတာကို သက်သေ
ပြတဲ့ သဘောပါပဲ”

ဟု ပြောဆိုကာ ထိုလူငယ်သည် ဆေးပေါ့လိပ်တစ်လိပ်
ကို ထုတ်၍ မီးညီးကိုဖွားလေတော့၏။ ရူးသွပ်သောလက္ခဏာဟူ
၍ ထိုလူငယ်၏ လုံးဝမတွေ့ရှိပေ။ ထို့ကြောင့် ကျွန်ုပ်က...

“ဟုတ်ပါတယ်များ။ ခင်များဟာ လူကောင်း
တစ်ယောက်ဆိုတာ ကျူပ်ယုံပါတယ်။ အဲဒါနဲ့ ကျူပ်က ခင်များ
ကို ဘယ်ကိစ္စမှာ ကူညီပေးရမှာတဲ့”

ဟု မေးလိုက်ရာ ငှင်းက...

“Do you believe that the dead can return”

“သေခြားသားလူတွေ ပြန်လာနိုင်တယ်ဆိုတာကို ဆရာ
ယုံပါသလား”

၁၇၄ ၆ မင်းသီခံ

ဟု မေးလိုက်ရာ ကျွန်ုပ်သည် ကြက်သီးမွှေးည်းများပင်
ထူး သွားလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က မာဆတ်ဆတ်လေသံဖြင့်...

“အဲဒါကို ကျူပ်ယုံတာ မယုံတာ ခင်ဗျားကို ကူညီရမယ့်
ကိစ္စနဲ့ ဘယ်လိုများ ပတ်သက်နေလိုပါလဲ”

ဟု ဖြန်၍ မေးလိုက်ရာ ထိုလူငယ်က ခြောက်ကပ်ကပ်
ရယ်သံကြီးဖြင့်...

“ဟင်း...ဟင်း...ဟင်း”

ဟု ရယ်မောလိုက်လေ၏။ ထိုသို့ ရယ်မောပြီးနောက်
ဆေးလိုပ်မီးခိုးများကို မျက်နှာကြက်ဆီသို့ မှုတ်ထုတ်ကာ ကျွန်ုပ်
၏ ရှုံးသို့ ငွေးလက်ဝါးကြီးကို ထိုးပေးပြီးလျှင်...

“ပြီးတော့ ကျွန်ုပ်တော့ရဲ့လက်မှာ သူ့တစ်ပါးသားမယား
ကို ကြာခိုးမယ့် အလွန်ယုတ်မာတဲ့ လမ်းကြောင်းကော ပါသလား
ဆရာရယ်။ စစ်ဆေးပေးပါၤီး”

ဟု ဆိုသဖြင့် ကျွန်ုပ်သည် ထိုလူငယ်၏လက်ကို ခွဲယူ
ကြည့်မိလေ၏။ ငွေး၏လက်သည် လူသေကောင်၏လက်ကို
ကိုင်ရသကဲ့သို့ အေးစက်၍ နေလေ၏။ အေးလွန်းသောကြောင့်
ရေများပင် ထွက်နေသည်ဟု ထင်မှတ်မိသဖြင့် ကျွန်ုပ်သည်
ကျွန်ုပ်၏လက်ကို အနီးရှုအဝတ်ဖြင့် သုတ်မိနေသေးတော့၏။

ထိုနောက် ကျွန်ုပ်က...

“ခင်ဗျားရဲ့လက်မှာ အဲဒီလက္ခဏာမျိုး မပါပါဘူး
ခင်ဗျား။ ဒါပေမဲ့ အချို့ကိစ္စနဲ့ပတ်သက်လာရင် စိတ်ကူး သိပ်ယဉ်

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၁၅၅

တယ်။ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး ဒုက္ခတွေတတ်တဲ့ အချက်က
တော့ နှလုံးလမ်းကြောင်းဟာ ပုံမှန်အတိုင်းရှိနေပြီး ဉာဏ်လမ်း
ကြောင်းက အလွန်အင်မတန် နိမ့်ကျေနေတဲ့ အချက်ပါပဲ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ထိုသူငယ်က...

“မှန်လိုက်တာ ဆရာရယ်။ ဒါကြောင့်လည်း လူတွေက
ပြောပြောနေကတာကိုး”

ဟု ပြောဆိုရော်၍ တမီလ်လူငယ်သည် ကျွန်ုပ်အား
စွဲစွဲကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်နေလေတော့၏။

ထို့နောက် ငှါးက...

“သူနာမည်က ဂေါမတီလို့ ခေါ်တယ်။ အရှည်ခေါ်ရရင်
တော့ ဂေါမတီဒေဝိပေါ့ ဆရာရယ်။ သူကလည်း တမီလ်
အမျိုးသမီးပါပဲ။ သူကို ကျွန်ုတ် စွဲလမ်းခဲ့တဲ့ စိတ်ဟာ
ကျွန်ုတ်ဘူးကို ဒုက္ခပေးနေပါပြီခင်ဗျာ”

ဟု ပြောဆိုကာ ခေါင်းကို ငိုက်စိုက်ချလိုက်လေတော့၏။

ထိုအခါ ကျွန်ုပ်လည်း စီးကရက်တစ်လိပ်ကို ထုတ်၍
မီးညီရှိက်ဖွားလျှင်...

“လုပ်စစ်းပါဉီး”

ဟု ပြောလိုက်ရာ တမီလ်လူငယ်က...

“ကျွန်ုတ်ဘူးနာမည်က ဂံ့ကျွန်ုတ်တီလို့ ခေါ်တယ်။ မီးရထား
စက်ခေါင်းမောင်းတဲ့ အလုပ်ကိုလုပ်တာ ခြောက်နှစ်ရှုပါပြီ။ အခု
ကျွန်ုတ်အသက် နှစ်ဆယ့်ခြောက်နှစ်ပါ။ အရင်က သာစည်

၁၇၆ ၧ မင်းသီခံ

လိုင်းမှာ မီးရထားစက်ခေါင်း မောင်းပါတယ်။ ပြီးခဲ့တဲ့လေးနှစ် လောက်က ကျွန်တော် အလုပ်ပြောင်းခဲ့ရပါတယ်။ ပြောင်းရတဲ့ နေရာက မလွှကုန်းစက်ခေါင်းရုံမှာပါ။ နေတဲ့နေရာက မလွှကုန်း မီးရထားကွာတာထဲမှာပါ”

ဟု ပြောဆို၍ ခေတ္တအမောဖြေလိုက်၏။ ကျွန်ပ်လည်း ရေနွေးကြမ်းကိုင့်၍ ဂို့ဂျို့ ဂို့ဂျို့ ပေးလိုက်လေ၏။ ဂို့ဂျို့ ပေးလိုက်လည်း ကျွန်ပ်ပေးသော ရေနွေးကြမ်းကို ရှားခနဲ့မှုတဲ့၍ သောက်လိုက်ပြီးလျှင် ဆက်၍ပြောပြန်လေ၏။

“ကျွန်တော် မလွှကုန်းစက်ခေါင်းရုံကိုရောက်လာပြီး တစ်နှစ်လောက်အကြာမှာ ကျွန်တော်နဲ့အတူ စက်ခေါင်းမောင်းတဲ့ မနဲ့။ ရောက်လာပါတယ်။ သူက ကျွန်တော်နဲ့အတူ အလုပ်လုပ် တုန်းက လူပျိုပါ။ ကျွန်တော် မလွှကုန်းကိုပြောင်းလာတဲ့အခါမှုပဲ အိမ်ထောင်ကျပါတယ်။ သူမိန်းမနာမည်က...”

ဟု ဆိုကာ စကားကို ခေတ္တရုပ်ထားလိုက်ပြီးလျှင် ဆိုနှင့် သော လေသံကြီးဖြင့်...

“ဂေါမတီဒေဝိ”တဲ့။

ထိုအခါ ကျွန်ပ်က...

“တော်တော်တော့ စိတ်ဝင်စားစရာကောင်းမယ့် သဘော ရှိတယ်။ ဆက်စမ်းပါ၍ီး”

ဟု ပြောဆို၍ မီးလင်းဖို့ မီးသွေးများ ထပ်၍ထည့်လိုက် လေ၏။

“ဂေါမတီကို ကျွန်တော် အရင်က မတွေ့ဖူးပါဘူး။ မန္တာရိပေါင်ထောင်ကျြိုး မလွှာကျွန်းကိုရောက်လာမှသိတာပါဆရာ ရယ်။ တကယ်ပြောရရင် သူဟာအင်မတန်ရှိသားတဲ့မိန်းကလေး ပါ။ သူတို့လင်မယားရောက်လာတဲ့ အချိန်တုန်းက ကျွန်တော်တို့ မလွှာကျွန်းမီးရထားကွာတာမှာ အခန်းလွတ်မရှိတဲ့ သူတို့ဟာ ကွာတာထဲမှာ မနေရပါဘူး။ မလွှာကျွန်းဘူတာနဲ့ သိပ်ပြီးမဝေးတဲ့ ပုသိမ်ညွှန်ဆိုတဲ့ရပ်ကွက်မှာ မန္တာရိပေါင်မယားဟာ အိမ်ကလေး ငှားနေကြပါတယ်။ ငှားနေတယ်ဆိုပေမဲ့ သပ်သပ်ရပ်ရပ်ကလေး ပါခင်ဗျာ။ အိမ်ရှေ့မှာလည်း မြေပိုကလေး တော်တော်ကျွန်တယ်”

ဟု ဂံ့ဂျိစုံတိက ရည်လျားစွာပြောဆိုပြီးလျှင် ဆေးလိပ် ကို ဖွာလော်၏။

“ဆက်ပြီးပြောစမ်းပါဉီး”

ဟု ကျွန်ပ်က ပြောလိုက်ရာ ဂံ့ဂျိစုံတိက...

“ပြောပါမယ် ဆရာရယ်။ ပြောချင်လို့ကို ဆရာဆီလာခဲ့တာပဲညစာ”

ဟု ပြောဆိုပြီးလျှင် သက်ပြင်းတစ်ချက်ကို ‘ဖူး’ခနဲ့ မှတ်ထုတ်လိုက်လော်၏။

ထို့နောက် ဂံ့ဂျိစုံတိက အောက်ပါအတိုင်း ဆက်လက် ၍ ပြောဆိုပြန်လော်၏။

“ကျွန်တော်နဲ့ မန္တာရိပေါင်လည်း ရှမ်းပြည်မှာကတည်းက စက်ခေါင်းမောင်းဖက်ဆိုတော့ အတော်ပဲ ခင်မင်ကြပါတယ်။

၁၇၈ ၧ မင်းသီခံ

သူတို့ပြောင်းလာတာကို ကျွန်တော်ဟာ အတော်ပဲ ဝမ်းသာမိပါတယ်။ အလုပ်အားတဲ့ ညတ္ထွေဆိုရင် သူတို့အိမ်ကိုပဲ သွားပြီး လည်လွှေ့ရှုပါတယ်။ လူမျိုးချင်းလည်း တူကြဆိုတော့ တစ်ဦးနဲ့ တစ်ဦး အတော်ပဲ ခင်မင်ကြပါတယ်။ ကျွန်တော်တို့အချင်းချင်း ထွေ့ရင် တမိလ်စကားနဲ့ပဲ ကျွန်တော်က ပြောပေမဲ့ မန္တားကတော့ အင်္ဂလိပ်လိုပဲ အပြောများတယ်ခင်ဗျာ။ အင်္ဂလိပ်စကားပြောလည်း ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ အတော့ကို ကောင်းတယ်။ အလုပ်အားတာနဲ့ ကျွန်တော်ဟာ မန္တားတို့အိမ်ကို ရောက်နေပြီ ခင်ဗျာ။ သူတို့အိမ်ကလေးကလည်း ရပ်ကွက်ရဲ့အစွန်ပိုင်း တော်တော်ကျေတယ်ခင်ဗျာ။ ရထားလမ်းဘေးကို ကပ်နေတာပဲ။ ရထားလမ်းနဲ့ ဘယ်လောက်နီးသလဲဆိုရင် မန္တားတို့အိမ်ရှေ့မှာ စိုက်ထားတဲ့ မန် ကျည်းပင် က အကိုင်းအချို့ကို မီးရထားပေါ်ကနေ လှမ်းပြီး ကိုင်မယ်ဆိုရင်တောင် ကိုင်လို့ ရပါတယ်။

“ကျွန်ပ်လည်း ဂံ့ဂျို့တို့၏ ကော်လမ်းခင်းကျင်းနေပုံ ကို စိတ်ဝင်စားစွာ နားထောင်နေမိလော်။ ဂံ့ဂျို့တို့လည်း ဆေးလိပ်ကို အနည်းငယ်ဖွားပြီးနောက် ဆက်၍ပြောပြန်လော်။

“ကျွန်တော့ရဲ့ အလုပ်တာဝန်က မလွှာကုန်းစက်ရုံမှာရှိတဲ့ ရထားတဲ့လွှတ်တွေကို ရှုန်တိန်လုပ်ပေးရပါတယ်။ ကျွန်တော် ရှုန်တိန်လုပ်တဲ့ ရထားလမ်းဘေးမှာပဲ မန္တားတို့အိမ်ကလေးဟာ ရှိပါတယ်။ အဲဒီအိမ်နားရောက်လာရင် ကျွန်တော်က ဥသကို တူ...တူ...တူ လို့ သုံးချက်ဆွဲပါတယ်။ တစ်ခါတလေ မန္တားတို့

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၧ၇၉

အိမ်ရွှေမှာပဲ မီးရထားကိုရပ်ဖြီး မန္တူးတို့အိမ်မှာ ရေဝင်သောက်
တယ်။ ကွမ်းဝင်စားတယ်ခင်ဗျာ။ မန္တူးရွှေမိန်းမ ဂေါမတီဟာလည်း
အတော်ကိုပဲ စိတ်ကောင်းစေတနာကောင်းရှိတဲ့ မိန်းမတစ်ဦး
ဖြစ်တဲ့ အတွက် ကျွန်တော်ရောက်သွားတဲ့ အခါတိုင်းမှာ
ပူ တီ ဖြစ် စေ၊ ချာပါ တီ ဖြစ် စေ၊ နွားနှိုးဖြစ် စေ
ကျွေးမွေးလွှဲရှိပါတယ်”

ထိုအခါ၌ ကျွန်ုပ်က...

“အဲဒီမှာ ဘတ်လမ်းစကြတယ်ဆိုပါတော့”

ဟု ဝင်၍ပြောလိုက်ရာ ဂို့ဂျစ်တီသည် ကျွန်ုပ်အား
မျက်လုံးပြုး၍ ကြည့်ပြီးလျှင်...

“ဆရာက ကြိုးချင်းထား ကြိုးချင်းပြုဆိုတဲ့ သဘောမျိုး
ပြောချင်တာလား”

ဟု ပြန်၍ မေးလိုက်လေ၏။ ကျွန်ုပ် တစ်စုံတစ်ရာပြန်၍
ပြောဆိုခြင်းမပြုသောအခါ၌ ငွေးက အောက်ပါအတိုင်း ဆက်၍
ပြောပြန်လေ၏။

“ဂေါမတီဒေဝိဟာ ဉာဏ်ပညာဗဟိုသုတနဲ့ ပြည့်စုံတယ်
ခင်ဗျာ။ ဉာဏ် စကားစိုင်းမှာ သူ့ယောက်၍မှားမန္တူးနဲ့ ကျွန်တော့ကို
အလွန်အင်မတနဲ့ မှတ်သားစရာကောင်းတဲ့ အဝေရာမင်းသမီးတို့
စကားနည်းသော ဒါရဏီမင်းသားတို့ ဆိုတဲ့ ပုံပြင်တွေ၊ ပြီးတွေ
ပဟာဋီတွေ ပြောပြတယ်ခင်ဗျာ။ ဂေါမတီဟာ အချက်အပြတ်
လည်း ကောင်းတယ်။ အလွန်လည်း သန့်ရှင်းတဲ့ မိန်းကလေး
ခင်ဗျာ။ ဉာဏ်လည်း အလွန်ထက်တယ်။ သူက ကျွန်တော်နဲ့

မန္တားကို ပဟောဌာဂ်လိုက်ရင် ကျွန်တော်တို့နှစ်ယောက်ဟာ မဖြေ
နိုင်ဘူးခင်ဗျာ။ ကျွန်တော်တို့နှစ်ယောက်ဂျာက်တဲ့ ပဟောဌာဂ်တော့
သူက ဖြေနိုင်တာချည်းပဲ။ အဲဒီလိုနဲ့ပဲ ခင်ခင်မင်မင်နာလာခဲ့ကြပါ
တယ်။ နောက်တော့ မန္တားဟာ ပျော်းမနား-ရန်ကုန်သွားတဲ့ ရထား
စက်ခေါင်းကို မောင်းရတဲ့ အလုပ်ကို ပြောင်းသွားပါတယ်။
ကျွန်တော်ကတော့ တွဲလွှတ်တွေကို ရှုန်တိန်လုပ်နေရတုန်းပဲခင်ဗျာ။
မန္တားဟာ ဒီလိုနဲ့ကနေပျော်းမနားကို စက်ခေါင်းမောင်းပြီးသွားရင်
နောက်တစ်နဲ့ကျမှ ရန်ကုန်ကို ပြန်ရောက်ပြီး အိမ်ပြန်ခွင့်ရပါ
တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရထားတွဲလွှတ်တွေ ရှုန်တိန်
ထိုးရင်း သူအိမ်ရှေ့ကိုနဲ့တိုင်းရောက်တယ်ခင်ဗျာ။ ရောက်တဲ့အခါ
တိုင်းမှာ သူအိမ်ရှေ့မှာ ရထားကို ရပ်ထားပြီး သူအိမ်ကို ဝင်လျှော့
တယ်ခင်ဗျာ။ အဲဒီလိုဝင်လျှော့ရှုံးတဲ့အခါတိုင်းမှာလည်းပဲ မန္တားရဲ့မိန်းမ
ဂေါမတီက ကျွန်တော့ကို ဘာစားမလဲလို့ မေးလေ့ရှုံးတယ်။
နားနဲ့ ချာပါတီယူလာပြီး ကျွေးလေ့ရှုံးတယ်။ ကျွန်တော်ကလည်း
ဂေါမတီကျွေးတဲ့ ချာပါတီနဲ့ နားနဲ့ကို စားသောက်ပြီးရင်
စက်ခေါင်းပေါ်ပြန်တက်ပြီး တူ..တူ..တူ..လို့ ဥသြသုံးချက်ဆွဲ
ကာ မောင်းထွက်သွားလေ့ ရှုံးပါတယ်။ အဲဒီအခါမျိုးမှာ ဂေါမတီ
ဟာ ကျွန်တော့ကို ပြတင်းပေါက်ကနေ လက်ကလေးရှုံးယမ်း
ပြရင်း ကျွန်နေရစ်လေ့ရှုံးပါတယ်။ တစ်ခါတလေမှာ ကျွန်တော်
ဟာ ညပိုင်းကျမှ ရထားတွဲတွေကို ရှုန်တိန်လုပ်ရပါတယ်။
အဲဒီအခါမျိုးမှာ ကျွန်တော့ရထားလာပြီဆိုတာကိုသိရင် ဂေါမတီ

ဟာ မှန်အိမ်ကလေးမြှောက်ပြုးရင် သူတို့အိမ်ရှေ့က မန်ကျည်း
ပင်ကြီးမှာ မှန်အိမ်လေးကို သံချိတ်နဲ့ ချိတ်ထားပေးလေ
ရှိပါတယ်”

ထိုအခါ ကျွန်ုပ်သည် အနီးရှိစာတ်ဘူးအတွင်းမှ
လက်ဖက်ရည်အချို့ကို နှဲ့၍သောက်ပြီးလျှင် တမိလူမျိုး
ဂို့ဂျို့တိပြောသော်လမ်းကို ဆက်လက်၍ နားထောင်နေမိ
လေ၏။ ထိုအခါ၌ ဂို့ဂျို့တိကလည်း အောက်ပါအတိုင်း
ဆက်၍ ပြောပြန်လေ၏။

“မြှောင်ကြီးထဲမှာ ကျွန်ုတ်တော်ရထားမောင်းလာတာကို
ဂေါမတိက ဘယ်လိုသိသလဲလို့ ဆရာက မမေးဘဲကိုး။ သိတာ
က ဒီလိုပါခင်ဗျား။ ကျွန်ုတ်၏ ဥပုဇွဲပုံးကို သူဟာ ကျက်မိ
နေပြီလေ။ အဲဒီလိုကနေစပြီး ကျွန်ုတ်တော်ရထားမောင်းသွားလို့
ဂေါမတိတို့အိမ်နားရောက်တဲ့အခါမှာ ဂေါမတိကို ပြတ်းပေါက်
နားမှာ ရပ်နေတာကို ဖြစ်ဖြစ်၊ အိမ်ရှေ့မြေကွက်လပ်ကလေးမှာ
တံမြေက်စည်းလှည်းနေတာကိုဖြစ်ဖြစ် မတွေ့ရရင် ကျွန်ုတ်၏
ထဲမှာ တစ်မျိုးကြီးဖြစ်လာတော့တာပဲ။ ဟာတာတာကြီးလိုလို
တစ်ဆိုဆိုကြီးလိုလို ခံစားရပါတယ်ခင်ဗျား။ ကျွန်ုတ်အနေနဲ့
သူတစ်ပါးမယားကို ပြစ်မှားလိုစိတ်မရှိတာ အမှန်ပါပဲ။ ဒါပေမဲ့
သူတစ်ပါးသားမယားဖြစ်တဲ့ ဂေါမတိကို ကျွန်ုတ်ချုစ်မိလျက်
သား ဖြစ်နေပါပြီဆရာရယ်။ ဒါကြောင့် ရပ်တန်းရပ်ရင် တော်
မယ်ဆိုပြီး ကျွန်ုတ်ဟာ အစီအစဉ်တစ်ခုကို ဆွဲရပါတယ်။

အဲဒါက ဘာလဲဆိုရင် ကျွန်တော့အထက်လူကြီးကို သွားတွေ့ပြီး ကျွန်တော့ကို တွဲလွှတ်တွေ ရှုန်တိန်လုပ်ပေးရတဲ့ တာဝန်က ပြောင်းပေးဖို့ပြောခဲ့ပါတယ်။ ကျွန်တော့ အထက်လူကြီးကလည်း အလွန်ပဲ သဘောကောင်းပါတယ်။ အဲဒီအလုပ်ကနေပြောင်းပြီး အင်းစိန် - ရန်ကုန် လော်ကယ်ရထားစက်ခေါင်းမောင်းဖို့ ပြောင်းပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဂေါမတီ ဆီကို မရောက်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့ရင်ထဲမှာတော့ တစ်ဆိုဆိုကြီး ရှိနေတုန်းပါပဲခင်ဗျာ”

တမီလ်အမျိုးသားလူငယ် ဂို့ဂျစ်တီသည် ဓာတ္တရပ်နား၍ ဆေးလိပ်ကို မီးတို့လိုက်ပြီးလျှင် အနည်းငယ်ရှိက်ဖွာလေ၏။ ထို့နောက် အောက်ပါအတိုင်း ဆက်၍ပြောပြန်လေ၏။

“အဲဒီလိုနဲ့ တစ်နွေးမှာ ကျွန်တော့ဆီကို မန္တားရောက်လာတယ်။ ပြီးတော့ သူက ‘ဟွေးကောင် ဂို့ဂျစ်တီ’။ မင်းဟာ အတော်ယူတ်မာတဲ့ အကောင်ပဲ။ မင်းနဲ့ ငါ့မိန်းမ ဂေါမတီ ဘယ်အခြေ ဆိုက်နေကြပြီဆိုတာ ကွာတာတစ်ခုလုံးတောင် မဟုတ်ဘူးကွာ။ ငါတို့ရပ်ကွက်တစ်ခုလုံးပါ ပြောနေကြပြီ။ မင်းလို သစ္စာမဲ့တဲ့ ကောင်ကို လက်စားချေမယ်’ လို့ပြောပြီး ပြန်ထွက် သွားပါတယ်။ ကျွန်တော်လည်း ဘယ်လိုပြန်ပြောရမှန်းမသိဘဲ ပါးစပ်ဟလျက်သား ကျွန်နေခဲ့ပါတယ်။ နောက်တစ်နွေးမနောက်မှာ ကျွန်တော်ဟာ မီးရထားမောင်းဖို့ ထွက်လာခဲ့ပါတယ်။ စက်ခေါင်းရုံရောက်တော့ လူတွေကျက်စီကျက်စီဖြစ်နေတာနဲ့

ဘာဖြစ်တာလဲဆိုပြီးသွားမေးတော့ အဲဒီလူတွေကမင်းသူငယ်ချင်း
မန္တားနဲ့ သူမိန္ဒားမ ကုလားမလေးဟာ ဒီမန်ကဲ င့် နာရီလောက်က
ဆုံးသွားကြပြီလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်ုတ်လည်း ‘ဟင်’
လို့ တစ်ချက်ရော်တိပြီး ရထားလမ်းအဝိုင်း ဇလို့ဗားတုံးတွေကို
တစ်ခုပြီးတစ်ခုနှင့်ပြီး မန္တားတို့အိမ်ဆီကို ပြီးခဲ့ပါတယ်။ မန္တားတို့
အိမ်ကလေးကိုရောက်တော့ ကျွန်ုတ်ဟာ အလွန်ပဲမောဟိုက်နဲ့
ပါတယ်။ မန္တားတို့အိမ်ကလေးရဲ့ရှေ့မှာလည်း လူတွေအုံနေတယ်
ခင်ဗျာ။ ပြီးတော့ ဂါတ်က လူတွေလည်း ရောက်နဲ့တယ်။
ကျွန်ုတ်ဟာ အဲဒီလူအုပ်ကိုတို့ပြီး အိမ်ကလေးထဲကို ဝင်သွား
ပါတယ်။ အထဲလည်းရောက်ရော မပြောပါနဲ့တော့ ဆရာရယ်
မြင်လို့ မကောင်းပါဘူး။ မန္တားနဲ့ ဂေါမတီဟာ သွေးအိုင်ထဲမှာ
သေဆုံးနေတာကို တွေ့ရတော့တာပဲ။ ကျွန်ုတ်ဟာ ရင်ထဲမှာ
ဆိုပြီး ဂေါမတီနားမှာ ခွဲလဲကျသွားပါတယ်။ အဲဒီနားက
လူတံ့ဌားက ကျွန်ုတ်ကို ‘အလကားကောင်။ လူယုတ်မာ။
ဒင်းကြောင့် ဒီလိုဖြစ်ရတာ’ဆိုပြီး ကန်ကျောက်ရှိက်နက်ကြ
ပါသေးတယ်။ ကျွန်ုတ် ကျို့စွာယ်ပြောစုံပါတယ်ဆရာရယ်။
ဂေါမတီကို ကျွန်ုတ် လက်ဖျားနဲ့တောင် မထိခဲ့ဖူးပါဘူး”

ဂို့ဂျစ်တီသည် စကားကိုရပ်လိုက်ပြီးနောက် မျက်နှာကို
လက်ဝါးနှင့် အုပ်၍ ငါကျွေးလေတော့၏။ ထို့နောက် ငြင်းက...

“ဒါကြောင့် ဆရာကိုမေးတာပါ။ သေပြီးတဲ့လူ ပြန်လာ
နိုင်သလားလို့”

ဟု ဆိုလေ၏။

“မလာနိုင်ပါဘူး ဂံ့ကျစ်တီရယ်”

ဟု ကျွန်ုပ်က ပြန်၍ ဖြေလိုက်မိလေ၏။

“ဒီလိုပါဆရာရယ်။ မန္တားသေသွားတဲ့အခါမှာ သူ့ရဲ့
 ဇာရာမှာ ကျွန်ုပ်တော်အလုပ်ဝင်လုပ်ရပါတယ်။ မန္တားမောင်းခဲ့တဲ့
 ရှုံးကုန်-ပျဉ်းမနားသွား မီးရထားစက်ခေါင်းကို ကျွန်ုပ်တော်မောင်း
 ခဲ့ရပါတယ်။ တစ်ခါတစ်ခါမှာ အထူးသဖြင့် အန္တရာယ်ရှိတဲ့
 လမ်းကွွဲတွေ၊ တံတားတွေပေါ်ရောက်တဲ့အခါတိုင်း စက်ခေါင်း
 လီဘာကို ကျွန်ုပ်တော်က လျှော့သော်လည်း လီဘာက မလျှော့ဘဲ
 တစ်စုံတစ်ယောက်က လီဘာကို တင်လိုက်သလို မကြာခဏ
 ဖြစ်လဲ ရှိပါတယ်။ ဒါကြောင့် မန္တားဟာ ကျွန်ုပ်တော့ကို လာပြီး
 နှောင့်ယုက်နေသလားလို့ သံသယဖြစ်မိပါတယ်။ ဒီအတွက်
 ဆရာ့ဆီကို လာပြီးမေးတာပါ။ ကျွန်ုပ်တော်ထင်တာတွေ
 တစ်နှေ့နှေ့မှာ ကျွန်ုပ်တော်မောင်းတဲ့ မီးရထားဟာ မှောကလိမ့်မယ်
 လို့ ထင်တာပါပဲ။ ဒါကြောင့် အဝေးပြီးရထားစက်ခေါင်းကို
 ကျွန်ုပ်တော် မမောင်းတော့ပါဘူး။ အရင်ကလိုပဲ မလွှာကုန်းဘူတာ
 အနားမှာ တွဲလွှာတ်တွေကို ရှုန်တိန်လုပ်နေပါတယ်။ ဂေါမတီတို့
 အိမ်နားကိုရောက်ရင်တော့ ရင်ထဲမှာ ဆိုနှင့်နှင့်ကြီး ဖြစ်တုန်းပဲ
 ခင်ဗျာ့”

ဟု ဂံ့ကျစ်တီက ပြောဆို၍ ထိုင်ရာမှ ထလိုက်လေ၏။
 ထိုအခါ၌ ကျွန်ုပ်က...

“မင်းစိတ်ထင်လိုပါကျာ။ ဒါတွေကို အစွဲအလမ်းမထားပါနဲ့။ သေပြီးတဲ့ လူဟာ ဘယ်တော့မှ ပြန်မလာနိုင်ပါဘူးဘွဲ့”
ဟု ပြောဆိုလိုက်မိလေ၏။

“ကျေးဇူးတင်ပါတယ် ဆရာ။ မလွှေကုန်းဘက်ရောက်ရင်လည်း ကျွန်တော့ဆီကို လာလည်နိုင်ပါတယ်။ ကျွန်တော်ကတော့ ရင်ထဲမှာ တစ်ဆိုဆိုတိုးဖြစ်နေလို့ ဘယ်ကိုမှ မသွားဘူး ခင်ဗျား”

ဟု ဆိုကာ တမိလ်လူငယ်ကလေး ဂံ့ကျော်တိသည် ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားလေတော့၏။



များမကြာမိန္ဒြပင် ကျွန်ုပ်သည် ရထားလမ်းဘေးတွင် ပေါက်ရောက်သော ဆေးပင်တစ်မျိုးယူရန် အတွက် မလွှေကုန်းမီးရထားကွာတာအနီးသို့ ရောက်ရှိခဲ့လေ၏။ ထိုအခါ့၌ တမိလ်လူမျိုးဂံ့ကျော်တိကိုသတိရသဖြင့် ငှုံးအလုပ်လုပ်သည်ဆိုသော စက်ခေါင်းပြင်ရုံသို့သွားရောက်ကာ ငှုံးနှင့် တွေ့ခုံးစကားပြောဆိုမည်ဟု ရည်ရွယ်၍ ရထားလမ်းအတိုင်း တွဲပြင်ရုံဘက်ဆီသို့ လျှောက်လာခဲ့လေ၏။ တွဲပြင်ရုံသို့ရောက်လျှင် ‘တိုင်းကိုပါ’ ခေါ်အခို့နှင့်မှတ်စာရေးနှင့်တွေ့ဆုံးကာ...

“ဒီမှာမိတ်ဆွဲ။ ခင်ဗျားတို့ဆီမှာ စက်ခေါင်းမောင်းတဲ့ တမိလ်လူမျိုး ဂံ့ကျော်တိဆိုတာ ရှိတယ်မဟုတ်လား”

၁၈၆ ၧ မင်းသီခံ

ဟု မေးလိုက်ရာ ထိုစာရေးက..

“ဘာကိစ္စလဲ ဆရာမင်းသီခံ”

ဟု ပြန်၍ မေးလေ၏။

“သို့...မိတ်ဆွဲကြီးက ကျွန်တော်ကို သိတယ်ကိုး”

ဟု ကျွန်ပ်က ပြန်၍ပြောရာ ငှါးတိုင်းကိုပါက...

“သိပါတယ် ဆရာရယ်။ ကျွန်တော် ဆရာ့ဆီကို
လက္ခဏာကြည့်ဖို့ ရောက်ဖူးတာပဲ”

ဟု ပြောလေ၏။

“စိတ်မဆိုးပါနဲ့ မိတ်ဆွဲရယ်။ ကျွန်တော်က သတိမှု
တတ်လိုပါ”

ဟု ကျွန်ပ်က ပြောလေ၏။

“မဆိုးပါဘူး ဆရာရယ်။ ဒါနဲ့ စောစောက ဆရာမေး
တာ ဘယ်သူခင်ဗျာ”

ဟု ငှါးက ပြန်၍ မေးလေ၏။

“စက်ခေါင်းမောင်းတဲ့ ဂို့ဂျွဲစိတ်ဆိုတဲ့ သူငယ်လေးကို
မေးတာပါ”

ဟု ကျွန်ပ်က ပြန်၍ ပြောလေ၏။

“အေပါဦးဆရာရဲ့။ အဲဒီဂို့ဂျွဲစိတ်ဆိုနဲ့ ဆရာနဲ့ ဘယ်လိုများ
ပတ်သက်လို့တဲ့”

ဟု ထိုသူက ပြန်၍မေးလေ၏။

“ဒီလိုပါ။ ပြီးခဲ့တဲ့ စအော့သူက ကျွန်တော်ဆီမှာ လာပြီး
လက္ခဏာကြည့်တယ်လေ”

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၁၈၇

ဟု ကျွန်ုပ်က ပြောလိုက်လျှင် ငှုံးက...

“ဆရာ နာမည်အမှတ်မှားနေပြီထင်တယ်”

ဟု ဆိုလေ၏။

“မမှားပါဘူးခင်ဗျာ။ သူနာမည်က ဂံ့ကျစ်တိတဲ့။ သူ
သူငယ်ချင်းက မန္တူးတဲ့”

ဟု ကျွန်ုပ်က ပြောလိုက်လျှင် ငှုံးအချိန်မှတ်စာရေး
သည် ကျွန်ုပ်အား မျက်လုံးပြား၍ ကြည့်လေ၏။ ထိုအခါ်
ကျွန်ုပ်က...

“ဂံ့ကျစ်တိနဲ့ သူငယ်ချင်း မန္တူးရဲ့ မိန်းမနာမည်ကို
တောင် ပြောနိုင်သေးတယ်။ ဂေါမတိတဲ့”

ဟု ပြောလိုက်ရာ အချိန်မှတ်စာရေးမှာ ပါးစပ်ကြီးဟ၍
ကြက်သေသာ၍ နေလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က..

“ဘယ်လိုဖြစ်တာလဲ မိတ်ဆွေရယ်။ ကျူပ်မေးတဲ့
စက်ခေါင်းမောင်းသမား ဂံ့ကျစ်တိဆိုတာ ရှိတယ်မဟုတ်လား”

ဟု ထပ်၍ မေးလိုက်ရာ ထိုလူက...

“ကျွန်ုတ် ကောင်းကောင်းသိပါတယ် ဆရာရယ်”

ဟု ပြန်၍ ပြောလေ၏။

“သိရင် ပြောလေဗျာ”

ဟု ကျွန်ုပ်က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်ရာ
ငှုံးအချိန်မှတ်စာရေးက...

“ဆရာပြောတဲ့ စက်ခေါင်းမောင်းသမား ဂံ့ကျစ်တိ
ရထားမှာက်လို့သေတာ သုံးနှစ်လောက်ရှိပြီခင်ဗျာ။ မသေခင်မှာ

သူ့သူငယ်ချင်း မန္တားရဲ့မိန့်းမဂေါ်မတီဆိုတဲ့ ကောင်မလေးနဲ့တောင် ဘာလိုလို အပုပ်နဲ့ထွက်လာသေးတယ်။ အဲဒီလင်မယားက ဂို့ဂျို့တိုက် တစ်လလောက်စွာပြီး သေကြာတယ်လဲ”

ဟု ပြောလိုက်ရာ ကျွန်ုပ်သည်...
“များ...”

ဟု ယောင်ယမ်း၍ ရော်စိုလေတော့သတည်း။

မှတ်ရှုက်။

လွန်ခဲ့သော သုံးနှစ်ခန့်က သေဆုံးသွားပြီဖြစ်သော တမီလ်အမျိုးသားဂို့ဂျို့တိုက်သည် ပြီးခဲ့သောတစ်ပတ်ကျော်ကျော် လောက်က ကျွန်ုပ်၏ အီမီသို့လာ၍ ကျွန်ုပ်နှင့်အတူ တစ်နာရီ ကျော်ကျော် စကားပြောသွားခဲ့သည်ဟု ကျွန်ုပ်မယုံကြည်ပါ။ တစ်ခုတစ်ယောက်သောလူမှာက်လူပြောင်တစ်ဦးသည် ကျိုဝယ် လိုသော သဘောဖြင့် ဂို့ဂျို့တိုက် နာမည်တို့သုံးကာ လာ ရောက် မှာက်ပြောင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်မှတ်ပါသည်။

စာရေးသူ



သမ္မတ္တာ ကမ္မသကာ
မင်းသီနဲ့





လေသာ်မြို့းစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

ဟန်ကြီးသာ မပြန္တု

အခန်း (၁)

တစ်နွောတို့ ရန်ကုန်မြို့၏ အစွမ်းဖြစ်သော သယ်နှံးကျွန်း
ဘူတာအနီးရှိ ခြုံဝန်းကျယ်ကြီးများအနက် တစ်ခုသော ခြုံဝင်း
အတွင်းရှိ နှစ်ထပ်ကျွန်းအိမ်မည်းမည်းကြီးတစ်လုံး၏ ဧည့်ခန်း
အတွင်း ကြီးမားသော ဆွောကုလားထိုင်ကြီးပေါ်၍ အသက်
ငါးဆယ် ကျော် အရွယ် လွန် စွာထွားကျိုင်းသော
လူကြီးတစ်ဦးသည် ထိုင်လျက်ရှိနေလေ၏။

ထိုလူကြီး၏ ဦးခေါင်းရွှေပိုင်းတစ်ဝက်ခန့်သည် အမွှေး
အမှုင်ဆို၍ တစ်ပင်တလေမျာပင် မရှိအောင် ပြောင်တလင်းခါ
လျက် ရှိသော်လည်း ဦးခေါင်း၏ ကျွန်းတစ်ဝက်မှာမူ သပိတ်

ရောင်ကဲ့သိန္ဒက်မွှောင်၍ ဝက်၏အမွေးကဲ့သို့ ကြမ်းတမ်းသော
ဆံပင်များ ပြုတ်သိပ်လျက် ပေါက်ရောက်နေလေ၏။

ထိုလူကြီး၏အမည်မှာ ဦးစိန်ဒေါင်းဟူ၍ ဖြစ်လေ၏။

ဦးစိန်ဒေါင်းသည် ဆွောကုလားထိုင်ကြီးကို ရှုံးတိုးနောက်
ငင် လျှပ်ယုမ်း၍ထိုင်ရင်း ခြံဝင်းတံ့ခါးဆီသို့ စိတ်အားထက်သန္ဓာ
ကြည့်ရှုနေလေ၏။ ထိုအချိန်၌မှာပင် ခြံဝင်းတံ့ခါးကြီး၏ မလွယ်
ပေါက်တံ့ခါးလေးသည် အသာအယာပွင့်၍ လာပြီးလျှင် အသက်
နှစ်ဆယ်ကျော်အချွေယ် ဖြားဖြားသွယ်သွယ် မိန်းမချောကလေးတစ်ဦး
သည် ထိုမလွယ်ပေါက် တံ့ခါးလေးမှ ငွေ့လျှိုး၍ ထိုခြံဝင်းအတွင်း
သို့ ဝင်လာလေ၏။

“ဟော... လာပြီ။ ဟဲ...ဟဲ စိန်ဒေါင်းတို့ စီမံလိုက်ရင်
လွှဲတယ်လို့ကို မရှိဘူး။ အစစ်ပါပဲ။ မြန်ယ်လာနေပြီ။ လာနေပြီ။
စိန်ဒေါင်းဆီကို မြန်ယ်လာနေပြီ။ အဲဒါ စိန်ဒေါင်းကံကောင်းဖို့ပဲ”

ဟု ဦးစိန်ဒေါင်းက ရော့တံ့ခါးလိုက်လေ၏။

ထိုအချိန်မှာပင် မလွယ်ပေါက်မှ ဝင်လာသော မိန်း
ကလေးသည် အီမံကြီး၏အဝင်တံ့ခါးဝဆီသို့ ရောက်လာလေ၏။
ဦးစိန်ဒေါင်းသည် ဆွောကုလားထိုင်ကြီးဆီမှ ကပျာကယာထဲ၍

“ဝင်ခဲ့ပါ။ ဝင်ခဲ့ပါ။ အန်ကယ်မြှော်နေတာ ကြာပြီ”

ဟု ပြောလိုက်လေ၏။ မမြန်ယ်ဆိုသော မိန်းကလေး
သည် ဖြို့ခနဲ့မဝင်သေးဘဲ ဦးစိန်ဒေါင်း၏ မျက်နှာကိုအကဲခတ်၍
ကြည့်လိုက်လေ၏။

ဝန္တာရိပေါင်ချုပ် အမှတ် (၃) ၧ၉၁

“မင်း ဘာကို ကြည့်ဖော်တာလဲ။ ဦးစိန်ဒေါင်းဆိုတာ ငါပဲ”

ဟုဆိုကာ ဦးစိန်ဒေါင်းသည် မမြန်ယ်အား သွားရည်များ စိုးချွဲဖော်သည့် သူ၏နှုတ်ခမ်းထူထူကြီးဖြင့် ပြုးပြလိုက်လေ၏။
မမြန်ယ်လည်း...

“အင်း...ဘယ်လိုလူကြီးလဲတော့ မသိဘူး။ သူရဲ့ နှုတ် ခမ်းတွေကလည်း သူငယ်နာရှိတဲ့ လူလိုပဲ။ သွားရည်တွေက လည်း တဲ့ ပါလား။ ပြီးတော့ သူရဲ့ ပြောပုံဆိုပုံကလည်း ငါကို မင်းတွေ ငါတွေနဲ့။ သူကိုယ်သူ လူပျိုပေါက်လေးများ အောက်မေ့ဖော်သလား မသိပါဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ။ ဘယ်လိုဖြစ်မယ် မပြောတတ်သေးဘူး”

ဟု တွေးတောကာ ယင်းအတွင်းသို့ ဝင်လိုက်လေ၏။
ထိုအခါ ဦးစိန်ဒေါင်းက...

“ပေး...ပေး။ မင်းလက်ထဲက ထီးကလေးကျူပ်ကိုပေး။
ကျူပ်ဟိုမှာသွားပြီး ထောင်ပေးထားမယ်။ နှုံး... နှုံး”

ဟု ပျားပျားသလဲ ပြောလိုက်လေ၏။ မမြန်ယ်သည် အခန်းတစ်ခုလုံးခင်းထားသော မွေးရည်ကော်ဇာဌီးကို မြင် သောကြောင့် သူ၏ဖိနပ်ကလေးကို ချွောတိုက်လေ၏။ ထိုအခါ ဦးစိန်ဒေါင်းက...

“အို...အို.. မချောတ်ပါနဲ့။ မချောတ်ပါနဲ့။ ဖိနပ်စီးလို့ ရပါ
တယ်ကွယ့်”

၁၉၂ မင်းသီချွန်

ဟုဆိုကာ မမြန်ယ်၏ခြေထောက်ကို ငံကြည့်လိုက်ရာ
မြန်မြတ်မှ ဖြတ်၍လာခဲ့သောပြောင့် မြန်မှန့်များ ကပ်နေသည်
ကို တွေ့လျှင်...

“ဒါလမ်းက ဒီအချိန်ဆိုရင် တယ်ပြီးဖုန်တူတာ ကလား
ကွယ်။ မင်းခြေထောက် ဖြာဖြာနှစ်ကလေးဟာ မြန်တွေ့နဲ့ပေကုန်
ပြီ။ နော်း။ နော်း”

ဟု ဦးစိန်ဒေါင်းက ဆိုကာ ဖိနပ်စင်မှ ဖိနပ်တိုက်သော
ဘရပ်ရှုကိုယူ၍ မမြန်ယ်၏ခြေခံနှင့် ဖိနပ်သဲကြီးကို ဘရပ်ရှုနှင့်
ပွဲတ်ပေးလေ၏။

“အို...မလုပ်ပါနဲ့။ ငရဲတွေ ကြီးကုန်ပါမယ်”

ဟု မမြန်ယ်က ကန့်ကွက်ရာ ကော်ဇာပေါ်တွင် ဒူးကြီး
နှစ်ဖက်ကို ထောက်၍ ဘရပ်ရှုနှင့်ပွဲတ်နေသာ ဦးစိန်ဒေါင်းက...

“ကြီးစမ်းပါစေ။ ငရဲဘယ်လောက်ကြီးကြီး မိန်းကလေး
ရဲ့ ခြေထောက်က မြန်မှန့်တွေ ပြောင်သွားရင် ကျူပ်စိတ်ချမ်းသာ
ပါတယ်”

ဟုပြောလိုက်ရာ မမြန်ယ်က...

“ကျွန်းမ ကြီးမှာကို ပြောတာ”

ဟု ပြန်၍ ပြောလိုက်လေ၏။

“သွေး...ဒီလိုလား”

ဟုဆိုကာ ဦးစိန်ဒေါင်းသည် မတ တတ်ထာရပ်လိုက်လေ
၏။ ထိုနောက် ဘရပ်ရှုကိုလှမ်း၍ ပစ်တင်လိုက်ပြီးလျှင်...

“ဟောဟိုမှာ ထိုင်ပါ”

ဟုဆိုကာ လူပန့်သားသော ဆိုဖာကုလားထိုင်ကြီးများကို
အောင်ပြလေ၏။ မမြန်ယ်လည်း အနီးရှုတစ်ယောက်ထိုင်ဆိုဖာတွင်
ဝင်၍ ထိုင်လိုက်လေ၏။

“အို...မဟုတ်တာဘွယ်။ ဒီခုက ကျဉ်းပါတယ်။ ဟို
ဘက်က နှစ်ယောက်တဲ့ဆိုဖာမှာ ထိုင်ပါ။ ကျယ်ကျယ်ဝန်းကျင်း
ထိုင်စမ်းပါ”

ဟုဆိုကာ ဦးစိန်ဒေါင်းသည် မမြန်ယ်၏ ပခုံးလေးနှစ်ဖက်
ကို သူ၏ ထူထူကြမ်းကြမ်း လက်ကြီးနှစ်ဖက်ဖြင့် လာ၍
ကိုင်ကာ နေရာချွေးပေးလေတော့၏။

ထို့ကြောင့် မမြန်ယ်လည်း နှစ်ယောက်ထိုင်ဆိုဖာကြီးပေါ်
သို့ ရွှေ့ချွေ့ထိုင်ရလေ၏။ ထိုအခါ ဦးစိန်ဒေါင်းသည် ဆိတ်သားရေ
ဖြင့် ကျက်ထားသော ထိုင်ခုံအပုလေးကိုယူ၍ မမြန်ယ်၏ရွှေ့နား
တွင် လာ၍ထိုင်ကာ သူ၏လက်ကြီးနှစ်ဖက်ကို ပွတ်ရင်း...

“ကျူပ်တော့ မင်းအတွက် စိတ်ကူးလို့ရသမျှ စီမံထားပါ
တယ်။ အဲဒီအထဲက မင်းကြိုက်တာ မပါဘူးဆိုရင်တော့ ကျူပ်
စိတ်ကူးသုံးတာပဲလို့ ကျူပ်ကိုယ်ကျူပ် အပြစ်တင်ရမှာပဲလေ။
ကော်ဖီမှုနှင့်ကောင်းကောင်းကို ထောပတ်တစ်ဇွန်းထည့်ခေါက်ပြီး
နှပ်ထားတယ်။ ကော်ဖီသောက်ချင်ရင်လည်း အဆင်သင့်ပဲ။ ပြီး
တော့ လစ်ပတ်နှင့်လက်ဖြောက်လည်း နှပ်ထားတယ်။
လက်ဖက်ရည် သောက်ချင်ရင်လည်း အဆင့်သင့်ပဲ။ ပြီးတော့

၁၉၄ ၧ မင်းသီခံ

မိန့်းကလေးဆိုတာ အချဉ်အစပ်ကြိုက်တတ်တယ်လို သိထားတာ
နဲ့ ရွှေပုစ္စနှင့်ခြောက်နိုင်းချင်းနဲ့ လက်ဖက်ချဉ်စပ်ကလေးလည်း
သုပ်ထားတယ်။ နောက်ပြီး လူဗျာတွေ့လိုတွေ့ဖြားဆိုပြီး ငါးရုံး
ခြောက် နိုနိရဲရဲကလေးတွေကို မီးဖုတ်ပြီး ဆီရွှေရွှေဆမ်းထားတယ်။
ကဲ...ပြောစမ်း။ မင်း ဘာစားမလဲ။ ကြိုက်တာပြောနော်။ အား
မနာနဲ့။ ကျူးပို့ မရင်းနှီးသေးလိုပါ။ ရင်းနှီးသွားရင် ဦးစိန်ဒေါင်း
ဆိုတဲ့ လူကြီးဟာ စိတ်ကောင်းသိပ်ရှိတာပဲလို မမြန်ယ်သိသွားမှာ
ပါ။ ဟို...ဟို”

ဟုပြောရှု လုပ်ရယ်ရယ်ကာ သူ၏ သွားရည်ရွှေသော
နှုတ်ခမ်းကြီးဖြင့် မချိမချဉ်ပြုးပြလိုက်လေ၏။

ထိုနောက် ဦးစိန်ဒေါင်းသည် မမြန်ယ်၏အနီးတွင် စားပွဲပုံ
ကလေးကို ခင်း၍။

“ဟောဒါက လက်ဖက်ရည်၊ ဟောဒါက ကော်ဖီ၊ ဟော
ဒါက လက်ဖက်သုပ်နဲ့ ရေနေးကြမ်း၊ ဟောဒါက ငါးရုံးခြောက်၊
ဟောဒါကတော့ ကျူးသောက်ဖို့ဘရမ်ဒီ၊ ဟောဒါက ကျူးမြည်း
ဖို့ ချီးစိနဲ့ ကြက်သွန်ဖြား”

ဟု စာပွဲထိုးတစ်ဦး ဟန်ပန်ဖြင့် ချေပေးနေလေ၏။

မမြန်ယ်၏ စိတ်ဦးမူ...

“ဒီလူကြီးကြည့်ရတာ မျက်နှာကလည်း မချိမချဉ်နဲ့။
ငါ့ကို မတော်တရော်များ ကြံ့မလို့လား။ ဒီလိုလည်း မဖြစ်နိုင်ပါ
ဘူးလေ။ သူအသက်က အတော်ကြီးပြီပဲ”

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ၁၉၅

ဟုတွေးရင်း စိတ်၌ အနည်းငယ်မလုံမလဲဖြစ်ကာ သူ၏
လုံချည်စကလေးကို သေသပ်စွာဆွဲ၍ သူ၏ပေါင်ကို ဖုံးလိုက်
လေ၏။ အကျိုအောက်အနားများကိုလည်း ဆွဲချလိုက်လေ၏။

ထိအခါ ဦးစိန်ဒေါင်းက...

“သိပ်ပြီးဝတ်တတ်၊ စားတတ်တာပဲဘွယ်”

ဟု ချီးမွမ်းလိုက်ရာ မမြန်ယ်၏ စိတ်၌...

“ဒီလူကြီး စိတ်မှကောင်းရဲ့လား မသိပါဘူး။ ငါကိုများ
သိပ်ပြီး ဝတ်တတ် စားတတ်တာပဲတဲ့။ သရက်ထည်လုံချည်နဲ့
ပဒုမွာအကျိုဟာ အသက် (၆၀)ကျော်အဘွားကြီးတွေမှ ဝတ်တဲ့
ဟာမျိုးပဲ။ လူတိုင်းက ငါကို မဝတ်တတ်၊ မစားတတ်ဘူးလို့
ကဲရဲ့နေကြတာ။ ဒီလူကြီးနဲ့ကျမှ အချီးမွမ်းခံရတော့တာပဲ”

ဟု တွေးလိုက်လေ၏။ ဦးစိန်ဒေါင်းသည် မမြန်ယ်၏
ရင်ဘတ်ဆီသို့ စိုက်၍ကြည့်နေလေ၏။ ထိုကြောင့် မမြန်ယ်၏
စိတ်ထဲ၌ မလုံမလဲဖြစ်လာပြန်လေ၏။

ထိုသို့ မလုံမလဲဖြစ်ရသော အကြောင်းထဲတွင် မနေ့ကမှ
ဝယ်၍ ယခုမှဝတ်ခဲ့သော ဘော်လီအကျိုသည် အနည်းငယ်ကျပ်
၍နေသော အချက်လည်း ပါ၏။

ထိုကြောင့် မမြန်ယ်သည် သူ၏ရင်ဘတ်ကို ငံ၍ကြည့်
လိုက်လေ၏။ သူ၏ ရင်သားအထက်ပိုင်းသည် ဘော်လီအကျို၏
အထက်နှုတ်ခမ်းတွင် ပျို့အန်မောက်ကြွ၍ ထွက်ပြု၍နေသည်ကို
သတိပြုမိလျှင် မမြန်ယ်၏မျက်နှာသည် ရှက်စိတ်ကြောင့် နီရဲ
သွားလေ၏။

၁၉၆ ။ မင်းသီနဲ့

မမြန်ယ်ရှက်၍သွားကြောင်းကို ရိပ်မိသွားသော ဦးစိန် ဒေါင်းသည် သူ၏မျက်လုံးကို ဘရမ်ဒီပုလင်းဆီသို့ လွှဲပစ်လိုက် ပြီးလျှင်...

“အောက်ကျမှ ပွင့်တဲ့ပန်းတွေက လုတတ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ တခြားပန်းတွေ ပွင့်တဲ့အခါမှာ သူက ရှက်လို့ မပွင့်ဘူးလေ။ အဲဒီတော့ သူရဲ့အလှမှာ အရှက်ဆိုတဲ့ ဟိုရိုသြတ္တဗ္ဗ တရားပါနေလေတော့ ခုံညားတဲ့အလှမျိုး ဖြစ်သွားတာပေါ့ကွယ်။ ဒီခေတ်အနေနဲ့ကြည့်မယ်ဆိုရင် မင်းဟာ အပျို့ဟိုင်းစာရင်းကို ထည့်ရမလို ဖြစ်နဲ့ပြီးနော်။ ဒါပေမဲ့ပေါ့... ဆင်မှာလည်း ‘ဟိုင်း’ ဟာ နိုင်းကောင်းတယ်ကွယ့်။ စိတ်မဆိုနဲ့နော်။ ကျူပ်က ရင်းရင်း နှီးနှီး ပြောတတ်လိုပါ။ စားလိုက်ပါဉီး။ စားလိုက်ပါဉီး”

ဟု ဦးစိန်ဒေါင်းက ပြောသဖြင့် မမြန်ယ်သည် လက်ဖက် အနည်းငယ်ကို စွဲနဲ့ဖြင့်ကော်၍ စားလိုက်လေ၏။

ထိအခါ ဦးစိန်ဒေါင်းသည် ရေနွေးကြမ်းပန်းကန်အတွင်း သို့ ရေနွေးငွေးပေးရင်း..

“ငါးရဲ့ခြားကိုလေး မြည်းလိုက်စမ်းပါဉီးကွယ်”

ဟုဆိုကာ ငါးခြားကိုပန်းကန်ကိုမ၍ မမြန်ယ်၏ လက် အတွင်းသို့ အတင်းထည့်လေ၏။ ထို့ကြောင့် မမြန်ယ်လည်း ငါးခြားကိုတစ်မျှင်ကို ယူ၍ စားရပြန်၏။

“ဆားမင်းပါဘူးကွယ်။ ဆားပေါ့ခြားကလေးပါ။ လုပ်ပါဉီး။ လုပ်ပါဉီး။ အောက်တစ်ခု မြည်းစမ်းပါဉီး။ ဟောဒီမှာ

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ၁၉၇

ရေစွေး။ လက်ဖက်ခြောက်ကလည်း စော့ဘွားနှုတ်ခမ်းမွေးနဲ့
တရာတ်က လာတဲ့ မျောက်ဖြူခြောက်လေး ရော်ပြီး ခတ်ထားတာ။
အလွန့်ကိုမွေးပြီး အလွန့်ကို အရသာရှိတာကလားကွယ်”

ဟုဆိုကာ ဦးစိန်ဒေါင်းသည် မမြန်ယ်၏လက်တွင်းသို့
ရေစွေးကြေမ်းပန်းကန်ကို အတင်းထိုးပေးလေတော့၏။

မမြန်ယ်သည် ရေစွေးပန်းကန်ကို လှမ်းယူကာ သောက်ရ^၅
ပြန်၏။ ဦးစိန်ဒေါင်း၏ ဓည့်ဝတ်ပြုပုံမှာ ပျားပျားသလဲနိုင်လှ၏။
ဓည့်ဝတ်ပြုခံရသူအဖို့ မျက်စိန္ာက်၍ စိတ်ညွစ်စရာပင် ကောင်း
လှပေ၏။

မမြန်ယ်သည် ရေစွေးအနုည်းငယ်ကို သောက်၍ ရေစွေး
ပန်းကန်ကို အောက်သို့ချလိုက်ပြီးနောက်...

“ကျွန်ုင်မ အချိန်သိပ်မရှိဘူး။ ကျွန်ုင်မနဲ့ တွေ့ချင်တဲ့ကိစ္စကို
ပြောစရာရှိတာ အမြန်ဆုံးပြောပါရှင်”

ဟု ပြောလိုက်ရာ။ ဦးစိန်ဒေါင်းက..

“ဒီလိုမလုပ်ပါနဲ့ မိန်းကလေးရယ်။ ဒီလောက်အထေးကြီး
က လာပြီး ကျွန်ုင်းခန်းသာလို့ မာပါစဆိုတဲ့ နှုတ်ခွန်းဆက်စကား
လောက်ပြောပြီး ပြန်ဘွားလို့ ဘယ်ဖြစ်ပါမလဲကွယ်။ ပြောစရာရှိ
တာလေး ပြည့်ပြည့်ဖုန်းဖုန်းပြောကြတာပေါ့”

ဟု ပြောလိုက်လေ၏။

“ကျွန်ုင်မအနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ဦးလေးက
မှာလို့ ကျွန်ုင်မလာရတာပဲ”

၁၉၈ ၧ မင်းသီနဲ

ဟု မမြန်ယ်က ဖြန်၍ ပြောလိုက်လေ၏။

ထို့နောက် ဦးစိန်ဒေါင်းသည် ဖန်ကလပ်ကလေးအတွင်း
သို့ ဘရမ်ဒီအရက်အနည်းငယ်ကို နှဲထည့်ပြီးလျှင် ဖန်ကလပ်ကို
လက်နှင့် မြှောက်၍...

“မမြန်ယ်တစ်ယောက် အသက်ရှည်ပြီး ဖျော်ဆွင်ချမ်းမြော်
ပါစေဥ္ဓာ”

ဟု အရှက်သမားမေတ္တာပို့ဖြင့် မေတ္တာပို့ဆုတောင်းပြီး
လျှင် ဖန်ကလပ်လေးကို နှုတ်ခမ်းဖြင့်တော်၍ ‘ကျိုး’ ခနဲ တစ်ချက်
စုတ်ယူလိုက်လေ၏။

“မင်းလည်း မနစ်နာစေရပါဘူးကွယ်။ ကျူပ်က မျှမျှတ
တဖြစ်အောင် လုပ်မှာပါ။ စိန်ဒေါင်းဟာ စိတ်ကောင်းရှိတဲ့ လူကြီး
ပါကွယ်။ စိတ်ကောင်းရှိတဲ့ လူများ တယ်လည်း ဆူဖြိုးတာကိုး။
ဟောဒီမှာ ကြည့်စမ်း။ ကျူပ်ဘယ်လောက် စိတ်ကောင်းရှိသလဲဆို
တာ ကျူပ်ရဲ့ ခန္ဓာကိုယ်အတ္တာအောက်းက သက်သေခံပါလိမ့်
မယ်”

ဟုဆိုကာ ဦးစိန်ဒေါင်းသည် ပိဿာကိုးဆယ်ခန့်ရှိသော
သူ၏ ခန္ဓာကိုယ်ကြီးကို ဘယ်ယိမ်းညာယိမ်း လူပ်ယမ်းပြလေ၏။

ထို့နောက် ဖန်ကလပ်အတွင်းမှ အရှက်များကို တစ်ကျိုးက်
တည်းဖြင့် ကုန်အောင် စုတ်ယူလိုက်လေ၏။

“ကဲပါရှင်။ ကျွန်ုံမကို ဘာပြောမှာလဲ။ ပြောပါ။ ကျွန်ုံမ
ပြန်ပါရစေတော့”

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၧ၉၉

ဟု မမြန်ယ်က ညည်းသံလေးဖြင့် ပြောလိုက်လေ၏။
 “ဒီလိုပါ မိန်းကလေးရဲ့။ ပြောစရာတွေတော့ အများကြီး
 ပဲ။ ပထမဆုံး ပြောချင်တာကတော့ မင်းရဲ့အဖောကိုဖို့နဲ့ ကျူပ်နဲ့
 ဟာ သေချင်းပေါင်း၊ ရှင်ချင်းပေါင်း ညီအစ်ကိုလို ခင်ကြတဲ့
 သူငယ်ချင်းတွေပဲ။ ဒါပေမဲ့ တို့နှစ်ယောက်အကြောင်းကို သိတဲ့လူ
 က နည်းတယ်။ မင်းအဖေ ကိုဖိုးဟာ အစစအရာရာတော်ပါ
 တယ်။ ဒါပေမဲ့ မိန်းမကို ညျဉ်းပန်းနှိပ်စက်တဲ့ နေရာမှာတော့
 နှစ်ယောက်မရှိဘူးကွယ့်။ မင်းအမေကိုများ တစ်ခါတစ်ခါ
 ရိုက်လိုက်ရင် ကျွဲရိုက်နားရိုက်ပဲဟေ့။ မင်းအမေ အသက်တိုတာ
 ဟာ မင်းအဖေကိုဖိုးနှိပ်စက်တဲ့ ဒဏ်တွေကွယ့်”

ဟု ညီးမိန်အောင်းက ပြောလျှင် မမြန်ယ်က ခေါင်းကို
 တွင်တွင်ခါ၍...

“လုံးဝမဟုတ်ဘူး။ ကျွန်ုံမဖေဖေဟာ ကျွန်ုံမမေမေကို
 လုံးဝရိုက်တယ်လို့ မကြားမိဘူး။ မေမေကလည်း တစ်ခါမှ
 အဲဒီလို ပြောမသွားခဲ့ဘူး။ မေမေသေတာဟာ ချောင်းဆိုးသွေးပါ
 ရောဂါနဲ့ သေတာ”

ဟု လေသံမာမာဖြင့် ပြန်၍ ပြောလိုက်လေ၏။

“မင်းအမေက သူ့ကိုရိုက်တာ မင်းကို ဘယ်ပြောမလဲ
 ကွယ်။ ယောကျားကို အရိုက်အနှက်ခံပြီး ပေါင်းသင်းရတဲ့
 အတတ်ကို မင်းအမေက မင်းကို သင်ပေးပါမလား။ မင်းအမေ
 သေတာ ချောင်းဆိုးသွေးပါရောဂါနဲ့ သေတယ်ဆိုတာ ဟုတ်ပါ
 တယ်။ မင်းအဖေရိုက်လို့ အဆုတ်မှာ ဒဏ်ဖြစ်သွားတာ”

ဟု ဦးစိန်ဒေါင်းက ပြောလိုက်လေ၏။

“ကျွန်မကို ပြောစရာရှိတယ်ဆိုတာ ဒါအကုန်ပဲလား။
ကျွန်မပြန်မယ်”

ဟု မမြန်ယ်သည် ထိုင်ရာမှ ထလိုက်လေ၏။ ထိုအခါ
ဦးစိန်ဒေါင်းက လက်ကိုခွဲချု၍...

“ထိုင်စမ်းပါဦးကျယ်။ ကျူပ်ပြောချင်တာက ဒါမဟုတ်
ပါဘူး။ ဒါက နိဒါန်းပါ။ မင်းအဖော့ ကျူပ်နဲ့ သိပ်ပြီးခင်တယ်”

ဟု ပြော၍ ဦးစိန်ဒေါင်းသည် စကားကိုရပ်လိုက်လေ၏။

“ခင်တဲ့အကြောင်း ပြောပြီးပြီပဲ။ ခင်တော့ ဘာဖြစ်
သလဲ”

ဟု မမြန်ယ်က ဆိုဖော်၌ ပြန်၍ထိုင်ရင်း မေးလိုက်လေ
၏။ ထိုအခါ ဦးစိန်ဒေါင်းသည် လေသံကို နှိမ့်နိုင်သမျှနှိမ့်၍..

“ဒီလိုကွယ့်။ မင်းအဖော့ သူငွေးအိမ်ကိုတက်ပြီး
ဓားပြတိုက်တယ်။ ပြီးတော့ သူငွေးကို အခန်းထဲမှာ သေနတ်နဲ့
ပစ်သတ်ထားခဲ့တယ်”

ဟု ပြောလိုက်ရာ မမြန်ယ်က...

“မ... မ... မဟုတ်ပါဘူး။ ရှင်ဘာတွေ ပြောနေ
တာလဲ”

ဟု အထစ်ထစ်အငြောငြောနဲ့ ကန့်ကွက်လိုက်လေ၏။

“ဒါတွေဟာ အဖြစ်မှန်ပဲ မိန်းကလေးရယ်။ ကြောလည်း
ကြာခဲ့ပါပြီ။ ဘာဖြစ်လို့ မင်းက ဖုံးထားရတာလဲ။ မင်းသိပ်မိုက်

တယ်။ မလိမ္မာဘူး။ မင်း မကျွန်းမာဘူး။ ကျွန်းမာရေးကောင်းတဲ့ လူတွေမှ အမှန်ဂိုဝန်ခံရတာ။ မင်းနဲ့ ငါနဲ့ အမှန်တရားတွေ စကားပြောကြမယ်။ အမှန်တရားကို ရှေးရှုကြမယ်။ ပေါ်ပေါက် လာတဲ့ ပြဿနာတွေကို ငါက ကာကွယ်ပေးမယ်။ ငါဟာ ကျွန်းမာတယ်။ ငါရဲ့ခန္ဓာကိုယ်ကို ကြည့်စမ်း။ ပိဿာကိုးဆယ် ကျော်တယ်။ အဲဒါဟာ ကျွန်းမာကြောင်း ဖော်ပြတာပဲ။ ဒါ ကြောင့် ငါဟာ အမှန်ကို ရင်ဆိုင်ရဲတယ်”

ဟု ဦးစိန်ဒေါင်းက ပြောလိုက်လျှင် မမြန်ယ်သည် ဇြမ်၍ သွားလေ၏။ ထို့နောက် ထိုင်နေရာမှ ရုတ်တရာက် ထ၍ထွေက သွားရန်လည်း တွေးမိ၏။ သို့ရာတွင် မထဖြစ်ဘဲ တစ်စုံတစ်ရာ ကို ပြန်လည်တွေးမိလေတော့၏။

ထိုအချိန်၌မှာပင် ဦးစိန်ဒေါင်းကြီးသည် မေးခွန်းများ တစ်ခုပြီးတစ်ခု ထုတ်နေလေ၏။ မမြန်ယ်ကလည်း ထိုမေးခွန်း များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြင်းဆန်နေလေ၏။

“ဒီမှာ မိန်းကလေး။ မင့်အဖေကိုဖီးဟာ ‘သတိုးမှန်စိန် တိုက်’က စိန်သူငြွေးဦးဘရွှေ့ သူ့အရဝမ စိုင်းမောင်ဆိုတဲ့ကောင် ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်”

“မဟုတ်ဘူး။ ကျွန်းမဖေဖေ လုံးဝမသတ်ခဲ့ဘူး”

“မင်းအဖေ ကိုးပေးခံရတာ အဲဒီအမှန့် ကိုးပေးခံရတာ။ မင်း ဘာပြင်းနေတာလဲ”

“ကျွန်းမ ဒါတွေ လုံးဝမသိဘူး”

“မင်း မသီလို့ မရဘူးကွဲ”

“အဖော်တာ နှစ်ဆယ့်သုံးနှစ်ရှိပြီ။ ကျွန်ုင်မအသက်က
ခုမှ နှစ်ဆယ့်သုံးနှစ် ရှိသေးတာ။ အဖော်တော့ ကျွန်ုင်မတောင်
မမွေးရသေးဘူး။ ကျွန်ုင်မ ဘယ်လိုလုပ် သိမှာလဲ”

“ငါမေးနေတာက မင်းအဖော်ကို သိတာ၊ မသီတာ
အကြောင်းမဟုတ်ဘူး။ မင်းအဖော်အဲတဲ့ စိန်ရွှေရတနာတွေကို
မင်းသိလိမ့်မယ်”

“ကျွန်ုင်မ မသီဘူး။ ကျွန်ုင်မမှာလည်း မရှိဘူး။ စိန်မပြောနဲ့
ပုလင်းကွဲတောင် မရှိဘူး”

“ဒီမှာ မိန်းကလေး။ ငါနာမည် ‘စိန်ဒေါင်း’တဲ့။ မရ
ရတဲ့နည်းနဲ့ တောင်းရတာပေါ့ကွယ်။ အသားနာပြီးမှ ပေးမလား။
အသားမနာဘဲနဲ့ ပေးမလား။ ဒါကိုပဲ စဉ်းစားပါ”

“ကျွန်ုင်မ ပြောပြီးပါပကောလား။ ကျွန်ုင်မမှာ စိန်နဲ့တူတာ
ပုလင်းကွဲတောင် မရှိဘူးလို့။ အသားမနာဘဲလည်း ပေးစရာမရှိ
ဘူး။ အသားနာရင်လည်း နာတာပဲရှိမယ်။ ပေးစရာမရှိဘူး”

အထက်ပါအတိုင်း ပြောဆိုပြီးနောက် မမြန်ယ်သည် ထိုင်
ရာမှ ဆတ်ခနဲထား၍ ဝင်လာခဲ့သော တံခါးမကြီးဆီသို့ သုတ်ခြေ
တင်၍ ပြေးလေတော့၏။ သို့ရာတွင် ထိုတံခါးကြီးကို ဦးစိန်
ဒေါင်းက မည်သည့်အခို့နှင့်က ပိတ်ထားလိုက်သည်မသိ။ ထို့
တံခါးကြီးသည် ပိတ်လျက်သား ရှိနေလေတော့၏။

သံမင်းတုန်းကြီးလည်း ထိုးထား၏။ ထို့ပြင် ယောကျြား
ကြီးလက်သီးဆုပ်ထက်ကြီးသော အာမခံသော့ခလောက်ကြီး
လည်း ခတ်ထားသည်ကို တွေ့ရ၏။ ထိုအခါ မမြန်ယ်သည်
တံခါးကို တဒုန်းဒုန်းထုကာ ချုံးပွဲချု၍ ငိုလေတော့၏။

ထိုအခါ ဦးစိန်ဒေါင်းသည် သူအကိုးခိုးအတွင်းမှ သော့
တံကလေးကို ထုတ်၍...

“အပြင်ကို သွားချင်လို့လား မိန်းကလေး။ ဟောဒီမှာ
သော့ကွယ့်”

ဟု ဆိုလိုက်ရာ မမြန်ယ်သည် ဦးစိန်ဒေါင်းကို လှည့်၍
ကြည့်လိုက်လေ၏။ ဦးစိန်ဒေါင်းသည် သော့တံလေးကို ကြိုးမှ
ကိုင်၍ လှုပ်ယမ်းပြရင်း...

“ဒီလောက်ည့်ရင် လူဆိုးလုပ်လို့ ဖြစ်ပါမလား မိန်း
ကလေးရယ်။ စိန်ဒေါင်းဆိုတာ လူဆိုးကွယ့်။ လူဆိုးမှ လူဆိုးတွေ
အားလုံးက လူဆိုးထဲမှာ စိန်ဒေါင်းဟာ အသုစ္စဆုံးပဲလို့ အပြောခံ
ရတဲ့ လူဆိုးမျိုး။ နားလည်ပြီလား မိန်းကလေး”

ဟု ပြောဆိုကာ အသံနက်ကြီးဖြင့် တအားအော်ရယ်
လိုက်လေတော့သတည်း။

“ဟား...ဟား...ဟား....ဟား...ဟား”



အခန်း(၂)

ဦးစိန်ဒေါင်းသည် ဆောကုလားထိုင်ကြီးပေါ်တွင် ထိုင်၍
ကုလားထိုင်ကို ရှုံးတိုးနောက်ငင် လူပ်ယမ်း၍ ဆော့နေလေ၏။
သွားရည်များစိုးချွဲနေသည့် သူ၏နှုတ်ခမ်းကြီးသည် ပြုးစစဖြစ်နေ
လေ၏။ မချို့မချဉ်မျက်နှာဖြင့် မမြန်ယ်ကိုလှမ်း၍ ကြည့်နေလေ
၏။

မမြန်ယ်သည် ငိုးရာမှ အံကို ကြိုတ်လိုက်၏။ သူ၏
မျက်နှာပြုလည်း တစ်စုံတစ်ရာစဉ်းစားနေဟန် ပေါ်၏။ ထိုအခါ
ဦးစိန်ဒေါင်းက...

“ကယ်တော်မူကြပါလို့ အော်မလို့လား။ ဟိုမှာ နာရီ
ကြည့်စမ်း။ ငါးနာရီထိုးပြီ”

ဆိုကာ တိုင်ကပ်နာရီကို လှမ်း၍ပြုလိုက်လေ၏။ မမြန်ယ်
လည်း နာရီကို လှမ်း၍ကြည့်လိုက်လေ၏။ ငါးနာရီထိုးနေပြီဖြစ်
ကြောင်းလည်း တွေ့ရလေ၏။

“ဒီအချိန်မျိုးမှာ ဒီဘက်ကို လူသွားလူလာဆိုလို့ မရှိ
သလောက်ရှားတယ် မိန်းကလေး။ မင်းအော်လည်း အပိုပဲ။
သယ်န်းကျွန်းဘူတာကို လေးဖာလုံလောက်လျှောက်မှ ရောက်
မယ်ဆိုတာ မင်းသီမှာပေါ့။ ဟောဒီခြံထောင့်မှာလည်း လယ်ဂွဲ့
ပဲရှိတယ်။ အရှေ့မှာက ရထားလမ်း။ ခြံစည်းရိုးကလည်း
လက်ချုပ်တစ်ဖောက်မြင့်တဲ့ အုတ်တံတိုင်းကြီးကွယ့်။ ပြီး

တော့ ကြခတ်ဝါးတွေကို စိတ်နေအောင်စိုက်ထားတယ် ဆိတာကို
လည်း မင်းသတိထားမိမှာပေါ့။ တစ်အောင့်လောက်ဆိုရင် နေဝံ
သွားပြီ မိန်းကလေး။ မင်းဟာမင်း အော်ချင်အော်၊ ငိုချင်ငို၊
ဘယ်သူမှ မကြားရတော့ဘူး။ လာပါ မိန်းကလေးရယ်။ ဟောဒီ
ဆိုဖော်မှာ စိတ်အေးလက်အေး ထိုင်လိုက်စမ်းပါ။ ကျူပ်လေ
မိန်းကလေးကို မူန်းစရာကောင်းတဲ့ စကားတွေ မပြောချင်ဘူး။
လာပါ မိန်းကလေးရယ်။ လှပပြီး ချစ်စရာကောင်းတဲ့ ကျောက်
မျက်ရတနာတွေအကြောင်း ပြောကြရအောင်ကွယ်။ မင်းအဖေ
မသေခင်က ထားခဲ့တဲ့ ကျောက်မျက်ရတနာတွေလေ”

ဟု ဦးစိန်အောင်းက ပြောလိုက်လေ၏။

“ကျွန်ုမ ဘာမှမသိဘူးလို့ ပြောပြီးပါပကောလား ဦး
လေးရယ်။ ကျွန်ုမကို ဒုက္ခမပေးပါနဲ့။ ကျွန်ုမ မမွေးခင်က
အဖြစ်အပျက်တွေကို ကျွန်ုမ ဘယ်လိုလုပ်သိမှာတဲ့”

ဟု မမြန်ယ်က ပြန်၍ ပြောလိုက်လေ၏။ ဦးစိန်အောင်း
သည် ကုလားထိုင်ပေါ်မှထျွဲ မမြန်ယ်ရှိရာသို့ ဗူးနှေ့ရရ
လျှောက်လာပြီးလျှင် မမြန်ယ်၏ ညာဘက်လက်ကလေးကို
လက်ကောက်ဝတ်မှ ဖမ်းကိုင်၍ တအားဆွဲလိမ်လိုက်လေ၏။
လက်ကလေးသည် မမြန်ယ်၏ ကျောဘက်သို့ ရောက်သွားလေ
၏။ နာကျင်လွန်းသဖြင့် မမြန်ယ်သည် “အမေ့”ဟု အော်လိုက်
လေ၏။ ဦးစိန်အောင်းက လက်ကိုဆက်၍ လိမ်လိုက်ပြန်ရာ မမြ
န်ယ်သည် ခြေဖျားကလေးနှစ်ဖက်ကို ထောက်၍ ကျောကလေး
ကော့သွားလေ၏။

“စိန်တွေ ဘယ်မှာလဲ။ စိန်တွေ ဘယ်မှာလဲ။ မင်းအဖေ
ကိုဖိုး ‘သတိုးမှန်’ စိန်တိုက်ပိုင်ရှင် ဦးဘဒ္ဒနဲ့ ဒရဝမ်ပိုင်းမောင်
ကိုသတ်ပြီး ယူသွားတဲ့ စိန်တွေလဲ”

ဟု ဦးစိန်ဒေါင်းက အံကြိုတ်သံကြိုးဖြင့် မေးလိုက်လေ၏။

“မသိပါဘူးရှင်။ မသိရပါဘူး”

ဟု မမြန်ယ်က ငိုရှုပြောရာ ဦးစိန်ဒေါင်းက...

“မသိဘူး ဟုတ်လား။ မသိဦးဟယ်။ မသိဦးဟယ်”

ဟုဆိုကာ မမြန်ယ်၏ မျက်နှာလှလှလေးကို သူ၏လက်
ဝါးကြမ်းကြီးဖြင့် တဖြန်းဖြန်းရိုက်လေတွေ့၏။

မမြန်ယ်၏ ပါးစပ်မှ သွေးများ စီးကျလာလေတွေ့၏။
ထို့နောက် ဦးစိန်ဒေါင်းသည် မမြန်ယ်အား လက်ကို လိမ်လျက်
သားကိုင်၍ နံရံဘက်သို့ တွန်းသွားပြီးလျှင် နံရံမှ မီးခလုတ်များကို
ဖွင့်လိုက်လေ၏။ ထို့နောက် အခန်းထောင့်သို့ ပစ်၍တွန်းလိုက်ရာ
မမြန်ယ်သည် အခန်းထောင့်တွင် ခွေခွေလေး လဲကျသွားလေ
တွေ့၏။

ထိုအခါ ဦးစိန်ဒေါင်းသည် နံရံတွင်ချိတ်ထားသော လိပ်
ကျောက်မြီးကိုဖြုတ်၍ နမ်းလိုက်ပြီးလျှင် ခွေခွေလေးလဲကျနေ
သော မမြန်ယ်အား ‘ရွှေမ်း’ ခနဲ့ ရိုက်လိုက်လေတွေ့၏။

“ပြော.. ဘယ်မှာလဲ စိန်တွေ”

“မသိပါဘူးရှင်”

“ရွှေမ်း”

“မသိပါဘူးရင်။ ကျွန်မကို သနားပါ”

“ချမ်း...ချမ်း...ချမ်း”

ဦးစိန်ဒေါင်းသည် လိပ်ကျောက်မြီးဖြင့် တရစပ်ရိုက်လေ တော့၏။ မမြန်ယ်၏အကျိုးများ စုတ်ပြဲကုန် လေတော့၏။ တစ်ကိုယ်လုံး အကျိုးများ ထင်နေလေတော့၏။ နာကျင်ခြင်း၊ ကြောက်လန္တခြင်းတို့ကြောင့် တစ်ကိုယ်လုံး တုန်နေလေတော့၏။

ဦးစိန်ဒေါင်းသည် စိတ်ကြိုက်ရိုက်ပြီးနောက် ကြာပွတ်ကို ဆိုဖော်သို့ ပစ်တင်လိုက်ပြီးလျှင် စားပွဲဆီသို့သွား၍ ဘရမ်ဒီ ပုလင်းကိုဖွင့်ကာ ဘရမ်ဒီကိုဖန်ကလပ်အတွင်းသို့ ငွေ့နေလေ၏။ မမြန်ယ်သည် ကြောက်လန္တး၍ အသားများတဆတ်ဆတ်တုန်၍ နေလေ၏။ ထို့နောက် မကြည့်ရ ကြည့်ရဖြင့် ဦးစိန်ဒေါင်းကို လှမ်း၍ကြည့်လေ၏။ ပြီးလျှင် သူ၏စိတ်တွင်း၌...

“ဒီလူကြီးဆီမှာ ငါအသနားခံနေလို့လည်း ချမ်းသာရာရ မှာမှ မဟုတ်ဘဲ။ ဒီတော့ ရှိသမျှခွန်အားနဲ့ ခုခံရမှာပဲ”

ဟု ဆုံးဖြတ်ကာ တစ်ရှို့ထိုး ထျော်ပြီးလေ၏။ ဆိုဖော်သို့ တက်၏။ ဘရမ်ဒီပုလင်းကို ကောက်၍ကိုင်၏။ ဦးစိန်ဒေါင်း၏။ ခေါင်းပြောင်ပြောင်ကြီးကို အပေါ်စီးမှ ‘ချုပ်’ ဆဲ ရိုက်ချလိုက် လေတော့၏။

ဦးစိန်ဒေါင်းမှာမူ မမူလောက်ဟု သဘောထားကာ ပမာ မခန့်လုပ်နေသောကြောင့် အငိုက်ခံလိုက်ရ၏။ ဦးစိန်ဒေါင်းသည် ပထမတစ်ချက်နှင့်ပင် ဒယိမ်းဒယိုင်ဖြစ်သွား၏။

ငှုံး၏လက်တွင်းမှ ဖန်ကလပ်လည်း လွတ်ကျသွား၏။
မမြန်ယ်သည် အောက်ထပ်တစ်ချက် 'ဂျာ' ဆဲ ရိုက်ချလိုက်ပြန်၏။
ခေါင်းမှသွေးများ ဖြာထွက်လာ၏။ ပုလင်းလည်း ကွဲသွား၏။

ဦးစိန်ဒေါင်းသည် ဒယိမ်းဒယိုင်နှင့် ရှေ့သို့ တိုးလာ၏။
မမြန်ယ်သည် ပုလင်းကွဲအစဖြင့် မျက်နှာကို ဆောင့်၍ထိုးလိုက်
၏။ ဦးစိန်ဒေါင်းသည် အောက်သို့ 'ဝါန်း' ဆဲ ပြီလဲ၍ကျသွားက
ြိမ်သက်သွားလေတော့၏။

မမြန်ယ်သည် ကြာဖွတ်ကိုကောက်ယူ၍ ဦးစိန်ဒေါင်း၏
တစ်ကိုယ်လုံးကို တရာမ်းရွမ်းရိုက်လေတော့၏။

ထိုအချိန်မှာပင် အခန်း၏အခြားတစ်ဖက်မှ တံခါးတစ်ချပ်
သည် 'ကျိုး' ဆဲ ပွင့်လာသဖြင့် မမြန်ယ်သည် အသံလာရာဆီသို့
လှမ်း၍ကြည့်လိုက်လေ၏။

ရှုင်ယ်တစ်ယောက်သည် တံခါးဝေါး ခါးထောက်၍ရပ်
ရင်း မမြန်ယ်အား...

“‘တယ်လည်း လက်ရဲပါလား။ ဟား...ဟား...ဟား’”

ဟု ရယ်မောလိုက်လေ၏။ မမြန်ယ်သည် မိမိ၏ ပြေး
ပေါက်ပိတ်နေသာ အဖြစ်၊ မိမိ၏ ကျူးလွှန်မိသာ အဖြစ်တို့ကို
တစ်မှုဟုတ်ချင်းတွေးမိကာ...

“‘ကယ်တော်မူကြပါ’”

ဟုအော်ရင်း လဲကျမွေမြောသွားလေတော့သတည်း။



အခန်း(၃)

မမြန်ယ် ပြန်လည်သတိရလာသောအခါ၌ ကုလားထိုင် ပေါ်တွင် ထိုင်လျက်သားဖြစ်နေသည်ကို သတိပြုမိလေတော့၏။ သူသည် ကုလားထိုင်မှထရန် ကြိုးစား၏။ ကုလားထိုင် အနည်းငယ်လှပ်သွား၏။ သူ၏ခြေထောက်နှစ်ဖက်မှာမူ လှပ်၍ မရ။ ခြေချင်းဝတ်မှနေ၍ ကြိုးများချည်ထားသည်ကို တွေ့ရ၏။ လက်များကိုမူ ကုလားထိုင်လက်ရန်းဖြင့် ပူး၍ချည်ထားသည်ကို သတိပြုမိ၏။ သူသည် ကိုယ်ကိုလှပ်ရန် ကြိုးစား၏။ ကုလားထိုင်သည် ထပ်၍လှပ်သွား၏။ ကုလားထိုင်နှင့် ဆက်သွယ်ထားသော ကြိုးကလေးပါ လှပ်ယမ်းသွား၏။ ထိုအခါ၌မူ ခေါင်းလောင်းသံဖြည့်လာလေ၏။

မမြန်ယ်သည် ငှုံး၏ ခေါင်းပေါ်တည့်တည့်မှ ခေါင်းလောင်းကလေးကို မေ့၍ကြည့်လိုက်၏။ ငှုံးလှပ်လိုက်တိုင်းကုလားထိုင်သည် လှပ်၍သွား၏။ ကုလားထိုင်လှပ်တိုင်း ခေါင်းပေါ်မှခေါင်းလောင်းလေးကလည်း လှပ်ယမ်းသွားကာ အသံဖြည့်လာကြောင်းကို သတိပြုမိလေတော့၏။

ထိုအခါ မမြန်ယ်သည် ဆက်၍မလှပ်တော့ဘဲ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်လေ၏။ သူပုလင်းနှင့်ရိုက်ခဲ့သော ဦးစိန်ဒေါင်းကြိုးသည် ဆေ့ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေပြီ

ဖြစ်၏။ အနီးတွင်လည်း ဇလုံကြီးတစ်လုံးနှင့် မျက်နှာသုတေပဝါ ရေစိကြီးတစ်ခုကို တွေ့လေ၏။ ဇလုံကြီးအတွင်း၌မူ ချင်းချင်းနှီးနှေသာ ရေများကို တွေ့ရလေ၏။

“ဒါလောက်ရှိက်တာတောင် ဒီလူကြီးမသေဘဲကိုး။ တော်တော်အသက်ပြင်းတဲ့ ပြီတွာကြီး။ ငါကိုတော့ သူတေပည့် ဟိုကောင်က ထပ်ပြီးနိုင်စက်ဦးမှာပဲ။ ဒီကောင့်ကိုလည်း အလေစ မှာ နှုန်းရမှာပဲ”

ဟု တွေးတောနစဉ်မှာပင် အခြားသာ အခန်းတံခါး သည် ပွင့်လာပြီးလျှင် လူငယ်သည် ဝင်လာလေ၏။

ထို့နောက် လူငယ်သည် မမြန်ယ်အား တုတ်နောင်ထား သာ ကြိုးများကို ဖြေပေးလိုက်လေ၏။ ထို့နောက် လူငယ်သည် သူ၏အိတ်အတွင်းမှ ဒုက္ခရောင်စီးကရက်ဘူးကလေးကိုထုတ်၍ ထောက်ခနဲဖွင့်ကာ စီးကရက်ဘူးကို မမြန်ယ်ဘက်သို့ ထိုးပေးရင်း...

“စီးကရက်သာက်တတ်ရင် သောက်ပါဗျ”

ဟု ပြောလိုက်ရာ မမြန်ယ်က...

“ကျွန်ုင်မ မသောက်တတ်ဘူး”

ဟု ပြန်၍ပြောလိုက်လျှင် လူငယ်သည် စီးကရက် တစ်လိပ်ကိုထုတ်၍ ငှါးသာသာ မီးညှိရှိက်ဖွာရင်း...

“ခင်ဗျားသိပ်တော်တယ်။ ဒီလူကြီးကို ဒီလိုရိုက်ထံတယ် ဆိုတာ တော်တော့သတ္တိမျိုး မဟုတ်ဘူး။ သတ္တိကိုတော့ သဘော ကျသွားဖြူ”

ဟု လူငယ်က ပြောလိုက်လျှင် မမြန်ယ်သည် ဆော့ ကုလားထိုင်ပေါ်တွင် အိပ်မောကျလျက်ရှိသော ဦးစိန်ဒေါင်းကြီး အား လှမ်း၍ကြည့်လိုက်လေ၏။

“ကြည့်မနေပါနဲ့ဗျာ။ သေပါပြီဗျာ။ သေရုံတင်မကဘူး။ ဒီလူကြီး ငရဲပြည်တောင် ရောက်သွားပြီထင်တယ်”

ဟုပြော၍ လူငယ်သည် စီးကရက်မီးနီးဗျားကို မှတ်ထုတ် လိုက်လေ၏။ မမြန်ယ်သည် လူငယ်၏ မျက်နှာကို လှမ်း၍ကြည့် လိုက်လေ၏။

“ခင်ဗျားအဖော်းဖီးနဲ့ ဟောဒီးစိန်ဒေါင်းကြီးဟာ အတူ ဓားပြတိုက်ဖက်ဗျာ။ သတိုးမှန်စိန်တိုက်ကို ဦးဖီးတက်ပြီး ဓားပြ တိုက် တဲ့ အခါမှာ ဟောဒီ ဦးစိန် ဒေါင်းကြီးက အမြီးကိုလှန်ချိုးလိုက် တာပဲ”

ဟု လူငယ်က ပြောလိုက်ရာ...

“ရင် ကျွန်ုင်မဖော်ဖောကို တိရှိဘာနဲ့နှင့်ပြီး မပြောပါနဲ့”

ဟု မမြန်ယ်က ကန့်ကွက်လိုက်လေ၏။

“တောင်းပန်ပါတယ်ဗျာ။ ကျူးပါ အပြောအဆို နည်း နည်းရိုင်းတယ်။ အမြောက်း အဲဒီလိုပဲပြောဆိုနေတော့ နှုတ်ကျိုးနေ

၂၁၂ မင်းသီနဲ့

ပြီဗျ။ ကဲလေ.. ဒါတွေထားပါတော့။ ခင်ဗျားအဖေ သတိုးမှန်စိန်
တိုက်ပိုင်ရှင် ဦးဘရွှေအောင်ကို ဗားပြတိုက်နေတုန်းမှာ ဒီလူကြီးက
ပုလိပ်ဆီကို တယ်လိုဖုန်းဆက်လိုက်တာကို ပြောတာဗျ။ အဲဒီ
တော့ ပုလိပ်က လာပြီးစိုင်းတာပေါ့ဗျ။ အဲဒီအခါ ခင်ဗျားအဖေ
ဦးဖီးဟာ မလွှတ်သာတော့ ခုခံရတော့တာပေါ့။ အဲဒီလိုခုခံရင်းနဲ့
ပဲ စိန်သူဇ္ဈားကြီး ဦးဘရွှေနဲ့ ဒရဝမ်ဟာ သေနတ်မှန်ပြီး သေတော့
တာပေါ့။ သေနတ်မှန်ပြီး သေတယ်ဆိုတာနဲ့ ခင်ဗျားအဖေဦး
ဖီးသတ်တယ်လို့ ယူဆလို့မရဘူးနော်။ ပုလိပ်ဘက်က ပစ်လို့မှန်
တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ်ရင်လည်း ဟောဒီလူကြီးက
တစ်နေရာကနေပြီး ချောင်းပြီးလာပစ်တာရော မဖြစ်နိုင်ဘူးလား”

ဟု လူငယ်က ပြောရင်း စီးကရက်မီးခိုးများကို မှုတ်ထုတ်
လိုက်ရာ မမြှန်ယ်က...

“အဲဒါတွေ ကျွန်မ လုံးဝမသိချင်ဘူး။ သေတဲ့ လူတွေ
လည်း သေကုန်ကြပြီ။ ကျွန်မဖေဖေလည်း အပြစ်ဒဏ်ကျခံပြီး
သေသွားရှာပြီ။ အဲဒီတုန်းက ကျွန်မဟာ ကျွန်မအမေရဲ့ ဗိုက်ထဲ
မှာပဲ ရှိသေးတယ်။ နေစမ်းပါဉီး။ ရှင်က ဒီလူကြီးရဲ့တပည့်လား”

ဟု မေးလိုက်လေ၏။ ထိုအခါ လူငယ်သည် တဟား
ဟား ရယ်ရင်း...

“ခင်းများ သုတေသနတော့ အတော်ကောင်းတယ်။ လူကဲခတ်
တော့ အတော်ည့်တာပဲ။ ကျူပ်က ဘာဖြစ်လို့ ဒီဝက်လိုလူမျိုးကို
ဆရာတင်ရမှာတုံး။ ပြီးတော့ ခင်ဗျားနားလည်ဖို့က ကျူပ်ဟာ

လူဆိုးယျ။ လူဆိုးဖြစ်တဲ့ နောက်တော့ ဆရာတွေ၊ တပည့်တွေ
ဘယ်ရှိမလဲယျ။ ဆိုးဖော်ဆိုးဖက်တွေပေါ့။ မိတဲ့လူ ထောင်နဲ့
ကြိုးစင်ပေါ့။ မမိသေးတဲ့လူ ကျွန်ုပ်ပေါ့ယျ။ ကျူပ်တို့လူဆိုး
လောကမှာကဒီလိုပဲ။ ခင်ယျားအဖော်းဖီး ဓားပြတိက်ပြီးယူသွားတဲ့
စိန်ရွှေရတနာတွေဟာ မထုခွဲသေးခင်မှာဘဲ အဖမ်းခံသွားရတယ်။
အဲဒီ စိန်ရွှေရတနာအမြောက်အမြားဟာ တစ်နေရာရာမှာ ရှိနေ
တယ်ဆိုတဲ့ ပါးစပ်ရာဇ်လေးတစ်ခု ရှိတယ်။ အဲဒါကို စုံစမ်းတဲ့
လူတွေကလည်း စုံစမ်းကြတာပေါ့။ လူဆိုးကြိုးတွေက နောက်
ရောက်လာတဲ့ လူဆိုးလေးတွေကို ပုံပြင်သဖွယ်ပြောပြုတဲ့ အိပ်ရာ
ဝင် ပုံပြင်ဆိုရင်လည်း မမှားဘူးပေါ့။ အဲဒီရတနာပစ္စည်းတွေ
နောက်ကို သဲလွှန်စခံပြီး လိုက်နေတဲ့လူတွေကလည်း အများကြိုး
ပဲ။ အားလုံးမျက်ခြည်ပြုတ်သွားတဲ့ ကိစ္စကတော့ ခင်ယျားအဖေ
သေပြီး သုံးလေးနှစ်အတွင်းမှာ ခင်ယျားအမေ သေသွားတယ်။
အဲဒီအခါမှာ ခင်ယျားဟာ ခရစ်ယာန်သီလရှင်မကြိုးတစ်ဦးက
ခေါ်ယူမွေးစားထားလိုက်တယ်။ အဲဒီအခါမှာ ခင်ယျားအဖေရဲ့
ရတနာသိုက်ကိုရှာတဲ့ ကျူပ်တို့လူဆိုးအားလုံး မျက်စိလည်ကုန်
ကြတာပဲ။ ကျူပ်ကတော့ အဲဒီရတနာသိုက်ကို စိတ်မဝင်စားဘူး။
စိတ်မဝင်စားတဲ့ အမြောင်းကလည်း တခြားကြောင့်မဟုတ်ဘူး။
ကျူပ်က ပိုင်ရှင်မရှိတဲ့ ပစ္စည်းတွေကို စိတ်မဝင်စားဘူး။ ပိုင်ရှင်ရှိ
တဲ့ပစ္စည်းကိုမှ လုယူတိုက်ခိုက်ချင်တာ။ ဒါပေမဲ့ ဟောဒီ ဝက်လို
လူကြိုးက နှစ်ပေါင်းများစွာ စုံစမ်းလာတာသိတော့ ခင်ယျားရဲ့

၂၄ ၧ မင်းသီခံ

သတင်းကိုလည်းရရှာ ခင်ဗျားကို အခုလိုခေါ်ပြီးတွေ့တာပဲ။ အဲဒီဂိုစွဲမှာ ကျူးပိုက သူရဲ့အဖော်အဖြစ် ပါလာတာ။ သူရဲ့အဖော် ဆိုပေမဲ့ ဒီလုပ်ငန်းက ဝေစုကို ကျူးပိုတစ်ပြားမှ မလိုချင်ဘူး။ ဒီလုပ်ငန်းမဖြစ်ရင် တ္ထားမှာ တိုက်စရာခိုက်စရာလေးရှိလို့ သူကို စောင့်ပေးတဲ့ သဘောပဲ။ အခုလောက်ဆိုရင် ခင်ဗျား လုံးစွဲ ပတ်စွဲ သဘောပေါက်လောက်ပါပြီ”

ဟုပြောလိုက်လေတော့၏။

ထိုအခါ မမြန်ယ်က...

“ဟုတ်ကဲ့။ ကျွန်ုံမသဘောပေါက်ပါပြီ”

ဟု ပြန်ပြောလိုက်လေ၏။ လူငယ်သည် ငှုံး၏ရာကင် အိတ်အတွင်းမှ စာရွက်တစ်ရွက်နှင့် ဖောင်တိန်ကိုထုတ်ကာ...

“ကဲ...မမြန်ယ်။ ဟောဒီစာရွက်ပေါ်မှာ ဦးစိန်ဒေါင်းဆိုတဲ့ လူကြီးကို ခင်ဗျားပုလင်းနဲ့ ရိုက်သတ်ခဲ့တဲ့အကြောင်း စာလေးတစ်ကြောင်းနှစ်ကြောင်းရေးပြီး လက်မှတ်ထိုးခဲ့ပျား။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူကြီးနဲ့ကျူးပဲ့နဲ့ အခုတလော တတွဲတွဲလုပ်နေကြတာကို တ္ထားလူဆိုးတွေက သိတယ်ပျား။ ဒီတော့ ဒီလူကြီးသေတာကို ကျူးပိုတရားခံဖြစ်သွားဦးမယ်။ ကျူးပို မသက်ာလို့ပုလို့ဘက်က ဖမ်းရင် ဟောဒီစာရွက်ကို ထုတ်ပြုမယ်။ မဖမ်းရင်တော့ ရေငံပြီး နေမယ်”

ဟု ပြောလိုက်ရာ မမြန်ယ်က...

“အဲဒီအပြင် အ္မြားနည်း မရှိဘူးလား”

ဟု ပြန်၍ မေးလိုက်လေ၏။

“အဲဒီအပြင် တခြားနည်းဆိုရင်တော့ ကျူပ်ကို ခင်ဗျားယူ မှ ဖြစ်မယ်။ ကျူပ် ခင်ဗျားရဲ့သတ္တိကို သဘောကျေတယ်။ ခင်ဗျား လိမ့်နိုးမမျိုးကို ကျူပ်သားမယားတော်ချင်တယ်။ အဲဒီအခါမှာ ဒီလူသတ်မှုကို ပုလိပ်ဘက်ကလိုက်လို့ မိရင်လည်း ကျူပ်ခင်ဗျား ကိုယ်စား ကြိုးစင်ပေါ်ကို တက်ပေးမယ်”

ဟု လူငယ်က ပြောလိုက်ရာ မမြန်ယ်သည် ထိုင်နေရာမှ ‘ရှန်း’ ခနဲထပြီး လူငယ်၏ ပါးကို လက်ဝါးဖြင့် တအားလွှဲ၍ ‘ဖြန်း’ ခနဲ ရှိက်ချလိုက်လေတော့၏။

ထို့နောက်...

“မျက်နှာကို သေသေချာချာကြည့်ထား။ မြန်မာအမျိုး သမီးရှင့်။ သတ္တိလာမစမ်းနဲ့။ သေရမှာကို ကြောက်တာနဲ့ ရှင့်လို လူမျိုးရဲ့မယား အဖြစ်ခံပါမလား။ ရှင် အခုထွက်သွား။ ပုလိပ်ကို အကြောင်းကြားလိုက်။ ကျွန်းမ ဒီမှာထိုင်နေမယ်။ ဒီလူကြိုးသတ်မှု နဲ့ ကျွန်းမကြိုးစင်တက်ရမယ်ဆိုရင် တက်လိုက်မယ်”

ဟု မမြန်ယ်က ပြောလိုက်ရာ လူငယ်သည် တဟားဟား ရယ်၍...

“သိပ်မာနကြီးတဲ့ မမြန်ယ်ပဲဗျား။ ကျူပ် သိပ်ပြီးသဘော ကျေတယ်။ မြန်မာအမျိုးသမီးဆိုတာ ဒီလိုမှပေါ့ဗျား။ ကျူပ် ခင်ဗျား ကို သိပ်လေးစားတာပဲ့။ ဟောဒီမှာ တံခါးပွင့်နေတယ်။ ခင်ဗျား သွားတော့။ ဒီအမှု ကျူပ်ဟာကျူပ် ကြည့်ရှင်းလိုက်မယ်။ ပုလိပ်

၂၁၆ ၧ မင်းသီနဲ့

ဘက်က ခြေရာခံလို့ မိရင်လည်း ကျူပ်သတ်တယ်လို့ပဲ ပြော
လိုက်မယ်။ ခင်ဗျားနှာမည်တစ်လုံးမှ မပါစေရဘူး။ သွားတော့
မမြန္တယ်။ သွားတော့”

ဟုဆိုကာ လူငယ်သည် အခန်းတံခါးကို ကိုယ်တိုင်လိုက်
၍ ဖွင့်ပေးလေ၏။

မမြန္တယ်လည်း လူငယ်ကို စွဲစွဲကြည့်လိုက်လေသည်။

“ရှင်က ကျွန်မအတွက် ဘာကိစ္စနဲ့ ဓားစာခံချင်ရတာ
တုံး။ ကျွန်မသတ်တာပဲ။ ကျွန်မ အပြစ်ခံရမှာပေါ့။ တကယ်က
ကျွန်မ ဒီလူကြီးကို လုံးဝမသိဘူး။ သူဟာ ကျွန်မအဖော့
မိတ်ဆွေဖြစ်ပါတယ်။ သူဟာ သေသွားတဲ့ ကျွန်မအဖော့ ပတ်
သက်တဲ့ကိစ္စတစ်ခု ပြောပြစ်ရာ ရှိတယ်။ လာတွေပါဆိုပြီး စာနဲ့
ရေးမှာလို့ ကျွန်မလာတွေတာ”

ဟု မမြန္တယ်က ပြောလိုက်ရာ လူငယ်က...

“ဟုတ်ပါတယ် မမြန္တယ်။ ဒီလူကြီးဟာ လူညစ်ကြီးပဲ။
အဲဒီတော့ ပြီးတာတွေလည်း ပြီးပြီလေ။ ခင်ဗျားနေရာမျိုးမှာ
အခြားမိန်းမတစ်ယောက်သာဆိုရင် ခင်ဗျားလိုသွို့ကောင်းချင်မှ
ကောင်းလိမ့်မယ်။ ဉေးပူဇ္ဈာန်တုံး လူသတ်ခုံးတယ်ထားဦး။ ဉေး
အေးတဲ့အခါကျတော့ ကြောက်ရုံးတုံးရှုပ်မိမှာပဲ။ အဲဒီလိုအခါမျိုး
မှာ ကျူပ်လို့ လူဆိုးတစ်ယောက်က အသက်ကို ကယ်ပါမယ်၊
ကျူပ်ကိုယူပါဆိုရင် အချိန်ယူပြီးစဉ်းစားကြမှာ မဟုတ်ဘူး။ ယူ
မယ်လို့ပြောလိုက်မယ့် မိန်းကလေးက များလိမ့်မယ်။ အခု မမြ

နှယ်ကတော့ တယ်လည်း မာနကြီးတာကိုး။ တယ်လည်း မြန်မာ အမျိုးသမီးပါသတာကိုး။ အဲဒါကို ဂဏ်ပြတဲ့အနေနဲ့ ခင်ဗျားကိုယ် စား ကျူပ်ခံလိုက်မယ်။ ကဲ...သွားပေတော့”

ဟု ပြောလိုက်ရာ မမြန်ယ်က...

“ရှင်လည်း လူဆိုးသာ ဆိုတယ် စိတ်ဓာတ်က တယ် လည်း အဆင့်အတန်းမြင့်ပါလား။ ရှင့်နာမည် ဘယ်သူလဲ”

ဟု မေးလိုက်ရာ လူငယ်က...

“ကျူပ်နာမည် မိုးသီးလို့ ခေါ်တယ်။ ကျူပ်နဲ့ တွဲဖက်ဖြစ် တဲ့ ပရောဖက်ဆာဆိတ်ဖွားတို့၊ ကိုယ့်တွာတို့ဆိုတဲ့ လူဆိုးကြီး ထွေတော့ ဆားပုလင်းနှင်းမောင်ရဲ့ လက်ချက်နဲ့ ထောင်နှစ်းစံနေ ကြပြီ။ ကျူပ်တစ်ယောက်ပဲ ဝရမ်းပြီးအဖြစ်နဲ့ ကျွန်းနေတာ”

ဟု လူငယ်က ပြော၍ မမြန်ယ်အား တံခါးပေါက်မှ ပြန်ထွက်သွားရန် ပြောလိုက်လေတော့၏။

မမြန်ယ်လည်း တံခါးပေါက်မှ ပြန်၍ထွက်ကာ သယ်ဗို့ ကျွန်းဘူတာဆီသို့ ရွှေ့က်လာပြီးလျှင် ရန်ကုန်ဘက်သို့ ထွက် မည့် လောကယ်ရထားဖြင့် လိုက်ပါခဲ့လေတော့၏။

အထက်ပါ အဖြစ်အပျက်များဖြစ်ပွားပြီး လအတန်ကြာ သောအခါ၌ မိုးသီးဆိုသူအား ဦးစိန်ဒေါင်းဆိုသူကို သတ်မှုဖြင့် တစ်သက်တစ်ကျွန်းကျခံရန် ရုံးတော်မှ အမိန့်ချလိုက်လေတော့၏။ ထိုသတင်းကို ကြားရသောအခါ မာနကြီးသော မမြန်ယ် သည် မျက်ရည်များ တသွင်သွင်စီးကျလာပြီးလျှင်...

၂၁ ၆ မင်းသီနဲ့

“ကိုမိုးသီးရယ်။ ရှင် တစ်သက်တစ်ကျွန်းက ပြန်လာခွင့်
ရတဲ့အခါမှာ ရှင့်ကို ကျွန်းမလက်ထပ်ချင်စမ်းပါဘို့။ ဘာပဲဖြစ်ဖြစ်
ရှင့်လို ယောကျားပီသပြီး တစ်ဖက်သားအတွက် အနှစ်နာခံတတ်
တဲ့ လူမျိုးရဲ့နေးမယား ဖြစ်ချင်စမ်းပါဘို့”

ဟု တစ်ကိုယ်တည်း ရောဂါးလိုက်လေတော့သတည်း။



သမ္မတတ္ထာ ကမ္မသကာ
မင်းသီနဲ့





လေသာ်မြို့းစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၉၃၉၁၉

မမကီးနှင့် တချုပ်တစ်တော်

အခို့နှုန်းမှာ ၁၉၃၈ ခုနှစ်ဖြစ်၏။
တစ်နှစ်သုည့် ဗိုလ်ချုပ်အောင်ဆန်းစွေးရှိ မိန်းမအကျိုးများ
ချုပ်လုပ်သော ဆိုင်တစ်ဆိုင်နှင့် မလှမ်းမကမ်း နေရာလောက်တွင်
မော်တော်ကားအနဲ့ကိုကလေးတစ်စီး လာ၍ရပ်လေ၏။ ထိုကား
ပေါ်မှ မြန်မာမိန်းမချောလေးတစ်ဦးသည် ဆင်းလာဖြီးလျှင်
အထက်ကဆိုခဲ့သော အကျိုးချုပ်ဆိုင်အတွင်းသို့ ဝင်သွားပြီး
ထိုခေတ်က ဘိုအစစ်နှင့် ဘိုကြားမလေးများသာ ဝတ်လေ့ရှိ
သော ဘေးတ်တစ်ခေါ် အတွင်းခံအကျိုးနှစ်ထည်ကို ချုပ်လုပ်ပေး
ရန် အပ်နှုန်းလေ၏။

ထိသိအပ်နှုန်္ဂာတွင် ထိခိုင်တွင်းသို့ မနက်ဆိုင်ဖွင့်စဉ်ကပင် ရောက်ရှိ၍ အချိန်ဖြန်းနေသော မိန်းမနှစ်ညီးအနက် တစ်ညီးသော မိန်းမက ငှင်းတို့အချင်းချင်း ပြောလေဟန်ဖြင့် ဘော့တ်တစ်အပ် နေသော မိန်းကလေးကြားလောက်အောင် အသံကိုမြှင့်၍။

“အိုင်တို့ကတော့ ဟောဒီဆိုင်က အန်တိအေးကြီးနဲ့ င်တာ ကြာပါပြီ။ ဒါပေမဲ့ သူ့ဆီမှာတော့ တစ်ခါမှ ဘော့တ် တစ် မအပ်ဖူးဘူး။ ဖောရိမ်းမိတ်အစစ်ပဲ ဝတ်တယ်လေ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုတစ်ယောက်က..

“အခုတော့ကွယ် တောက ဟာတွေလည်း မြို့ဂိုက် ဖမ်းပြီး ချွေးခံအက်ဗျိမ်ဝတ်ဘဲ ဘော့တ်တစ်တွေ ဘာတွေ ဝတ်လာ ကြပါပြီ။ ဒါပေမဲ့ အိုင်တို့၊ ယူတို့ ဝတ်တာမျိုးတော့ ဘယ် ဟုတ်မလဲကွယ်။ လိုကယ်မိတ်တွေပဲ သုံးတတ်သေးတာပေါ့”

ဟု ပြောလိုက်လေ၏။

ထိုအခါ အက်ဗျိအပ်နေသော မိန်းကလေးက မသိမသာ ထိုမိန်းမနှစ်ညီးကို ငဲ့စောင်းကြည့်လိုက်လေ၏။ ထိုသို့ ကြည့်လိုက် လျှင်ပင် အန်တိအေး၏ ဆိုင်တွင်း၌ အချိန်ဖြန်းနေသော ထို မိန်းမနှစ်ညီးမှာ အထက်တန်းစားဂိုက်ဖမ်းနော်လည်း ငွေတိုး ချေးသည့် ချစ်တီးကုလား၏ မယားငယ်ဖြစ်ခြင်းထက် ပို၍ ဖြစ်ခွင့်မရနိုင်သော သူများဖြစ်ကြောင်းကို ရိုပ်စားမိသွားလေ၏။

ထို့ကြောင့် မိန်းကလေးက ဆိုင်ပိုင်ရှင် အန်တီအေး ဆိုသော အရပ်ကြီးသလောက် အပေါက်ဆိုးသော မိန်းမကြီးအား ကျသင့်ငွေများ ရှင်းပေးပြီးလျှင်..

“ဒီမှာအန်တီ... ကျွန်ုမ် အရင်ကတော့ နိုင်ငံခြားက လာတဲ့ အတွင်းခံအကျိုးတွေ ဝတ်ပါတယ်။ အခုတော့လည်း အဲဒါတွေက ချစ်တီးကုလားရဲ့ တတိယမြောက် မယားငယ်တို့၊ စတုတွေမြောက် မယားငယ်တို့က ဝတ်နေကြတာနဲ့ စိတ်ထဲ မသတီသလို ဖြစ်တာနဲ့ ပိတ်စဝယ်ပြီး လက်ရာကောင်းကောင်း ချုပ်တတ်တဲ့ဆိုင်မှာ ချုပ်ပြီး ဝတ်တာပဲ”

ဟု ပြောလိုက်ရာ စေစေက မိန်းမနှစ်ဦးသည် ဇာရာမှ ဂုဏ်းခနဲ့ ထလိုက်ပြီးလျှင်...

“ဟေ့..ဟေ့.. အဲဒါ ဘယ်သူ့ကို ပြောတာတဲ့”

ဟု မေးလိုက်လေ၏။

“ဒီဆိုင်ထဲမှာ အကျိုးအပ်တဲ့လူရယ်၊ အကျိုးချုပ်တဲ့လူရယ် အပြင် လူပိဿာလို့ နင်တို့နှစ်ယောက်ပဲ ရှုတာပဲ။ နင်တို့ကို မပြော လို့ ဘယ်သူ့ကို ပြောရမှာလဲ”

ဟု ထိုမိန်းမချောလေးက ပြန်၍ ပြောလိုက်ရာ ထို မိန်းမနှစ်ဦးသည် ရှုသို့ တိုးလာကြလေ၏။ ထိုအခါ ထိုမိန်းမ ချောကလေးက ..

“စဉ်းစဉ်းစားစားလုပ်နော် အမိတို့။ နင်တို့လင် ချစ်တီး ကုလား မဟုတ်ဘူး။ ဒ္ဓိထက်တိုးလာလို့ရှုရင် ပါးရိုက်ချလိုက်လို့

ရှိစုံမဲ့စုံသွားကလေးတွေ ကျိုးသွားရင် နုတိက အရပ်ဆိုးရတဲ့အထဲ
သရဲမနဲ့ တူသွားမယ်”

ဟု ပြောလိုက်ရာ ထိမိန်းမနှစ်ညီးသည် ဒေါသယမ်းအိုးကို
မီးတုတ်နှင့် တို့လိုက်သကဲ့သို့ဖြစ်ကာ ထိမိန်းကလေး၏ ကျစ်လျှစ်
စွာ ထုံးထားသော ဆံထုံးကို တစ်ယောက်က ဖမ်းယူဆဲ့၏။
ကျွန်ုတစ်ယောက်က ဝင်ရှုံးလုံးရန် တစ်ရှုံးထိုးပြေးလာလေ၏။
ထိုအခါ ထိမိန်းကလေးသည် ဆံပင်ဆဲ့သော လက်ကို ဖမ်းရှုံး
လိမ်ပြီးလျှင် ပြေးဝင်လာသော မိန်းမ၏ မျက်နှာ၌ တွေ့ရှု
ပေးလိုက်လေ၏။

ထိုအခါ ပြေးဝင်လာသော မိန်းမသည် လဲကျသွားလေ
၏။ အလဲတွင် မိန်းကလေးက ဖိန်းပြီးဖြင့် ပါးကို ကန်လိုက်ရာ
ထိမိန်းမသည် ’အင့်’ ခနဲမြည်ရှု သတိလတ်သွားလေတော့၏။

မိန်းကလေးသည် ဆံပင်ဆဲ့သော မိန်းမ၏ လက်ကို
အဝတ်ညှစ်သကဲ့သို့ ကျစ်ကျစ်ပါအောင် လိမ်လိုက်ပြီး ပါးကို
’ဖြန်း’ ခနဲ ’ဖြန်း’ ခနဲ နှစ်ချက်ဆင့်ရှု ရိုက်ကာ လဲအကျွေး ပါးကို
ဖိန်းပြီးဖြင့် ကန်လိုက်ပြန်လေ၏။

ထိုအခါ မိန်းမနှစ်ညီးလည်း တစ်ညီးပေါ်တစ်ညီး ထပ်လျက်
သား မွေ့မြောနေကြလေတော့၏။ ထိုအခါ မိန်းကလေးက ဆိုင်
ပိုင်ရှင် အဒေါ်ကြီးအား...

“အန်တီရေ... ဟောဒီ အော်ဒီကလုံးရေမွေးကလေးနဲ့
ဒီနှစ်ယောက်ကို နှာနှုပ်ပေးလိုက်ပါ။ ကျွန်မတော့ (၇)ရက်
နဲ့ကျမှုပဲ အကျိုးလာရွေးတော့မယ်”

ဟု ဆိုကာ မိန်းကလေးသည် ငှုံး၏ ပိုက်ဆံအိတ်ကို
ဖွင့်၍ အော်ဒီကလုံးရေမွေးပုလင်းကို ဆိုင်ပိုင်ရှင် အအော်ကြီး
လက်သို့ ပေးပြီးလျှင် ထိုအိတ်အတွင်းမှ အောက်ပါအတိုင်း
ရိုက်နှစ်ထားသော ကတ်ပြားကလေးတစ်ခုကို ထုတ်၍ လဲကျနေ
သော မိန်းမနှစ်ညီးပေါ်သို့ ပစ်တင်ကာ ဆိုင်တွင်းမှ လူမြန်ရရ
ထွက်ခွာသွားလေတော့၏။

မမကြီး
မြိုအမှတ် ()
ငါးထပ်ကြီးဘုရားလမ်း
ရန်ကုန်မြို့။

အကျိုးရက်ခိုန်းစွဲသော နှုန်း ဖော်တော်ကားအန်က်
ကလေး ရောက်ရှိလာပြန်လေ၏။ ထို့နောက် ကားပေါ်မှ
‘မမကြီး’သည် ဆင်းလာပြီးလျှင် အကျိုးချုပ်ဆိုင်အတွင်းသို့
ဝင်သွားလေ၏။ ထိုအခါ အန်တီအေးဆိုသော အကျိုးချုပ်ဆိုင်မှ
အအော်ကြီးက အကျိုးများကိုထုတ်ပေးရင်း...

“ဒီမှာ မိန့်ကလေး။ ဟိုတစ်နွဲက ညည်းလုပ်သွားတာ ဟိုနှစ်ယောက်သွားတွေ ကျေတ်ကုန်တယ်။ ညည်းကို တရားစွဲ မယ်တောင် လုပ်နေကြတယ်”

ဟု ပြောလိုက်ရာ မမကြီးက..

“ကျွန်ုင်မနာမည် မကြားဖူးသေးလိုပါ အန်တီရယ်”

ဟုပြန်၍ ပြောလိုက်လေ၏။ ထိစဉ်ပြုမှာပင် ဆိုင်အတွင်း သို့ ဆတ်ကော့လတ်ကော့နှင့်လျော့သော အသက်လေးဆယ်အချုပ် မိန့်မတစ်ဦးသည် ဝင်လာလေ၏။

ထိမိန့်မတော်မျက်နှာသည် အခြေယ်အသလွန်သောကြောင့် ရက်အင်ဒီးယန်း၏ လူရှိုင်း၏ မျက်နှာကဲ့သို့ မျက်နှာ၌ ဝါစိမ်းနှုပ် ရောင်စုဖြစ်နေလေတွေ့၏။

တုတ်၍ ကားထွက်နေသော ခါးကို သေးစေရန်အတွက် မတန်တဆည့်၍စည်းထားသော ထဘီကြောင့် တုတ်သော ခါးလည်း သေးမလာသည့်အပြင် အကြည့်ရပင် ဆိုးသွား လေတွေ့၏။

ထိမိန့်မက အကျိုးချုပ်ဆိုင်မှ အန်တီအေးအား..

“မမအေး... ဟိုအပတ်က အိုင်လည်း မလာအားတာနဲ့ ရောက်မလာဘူး။ ‘ပင်မလာ’နဲ့ ‘ဆင်သီယာ’တို့ကို ကောင်မတစ်ကောင်က ရိုက်သွားတယ်ဆို။ ဆင်သီယာတို့ သိပ်ပြီး ည့်တာပဲ”

ဟု ကျယ်လောင်စွာ ပြော၍ ဝင်လာလေ၏။ ထိအခါ
အန်တိအေးက လုမ်း၍ မျက်စိမ့်တ်ပြသော်လည်း ထိခါးတုတ်
သော မိန်းမမှာ မျက်စိမ့်တ်ပြသည်ကို မမြင်ဘဲ စွာကျယ်စွာ
ကျယ်နှင့် ဆက်၍ ပြောနေလေတွေ့၏။

“ဒီလိုဂိုက်လားနှက်လားလုပ်သွားတယ်ဆိုကတည်းက
တော်တော့ကို အောက်တန်းကျတဲ့အထဲက ဖြစ်မယ်။ ဒီနေရာ
မျိုးမှာက တစ်ယောက်နဲ့တစ်ယောက် အက်တိုးကက်နဲ့ ဆက်ဆံ
နေကြတာမဟုတ်လား။ ငါးစိမ်းတန်းမှမဟုတ်ဘဲ မမအေးရယ်”

ဟု ပြောလိုက်လေ၏။

ထိအခါ မမကြီးသည် ထိခါးတုတ်သော မိန်းမကြီးအား
လှည့်၍ကြည့်လိုက်လေ၏။ ထိမိန်းမကြီးသည် လာသံစားတတ်
သော ခပ်ည့်ည့်အရာရှိတစ်ဦး၏ မိန်းမသော်လည်းကောင်း
ဖြစ်တန်ရာ၏။ သို့မဟုတ် အပျော်ကြိုက်တတ်သော ယောက်ရား
သားတို့အား ပျော်စရာရှာပေးသော အလုပ်ကို လုပ်သူသော်
လည်းကောင်း ဖြစ်ရပေမည်ဟု အကဲခတ်မိသည့်အလျောက်..

“အဲဒီနွဲက အဲဒီနှစ်ယောက်ကို ရိုက်သွားတာ ကွွန်မပဲ။
ရှင်ပြောတဲ့ အက်တိုးကက်ခေါ်တဲ့ ယဉ်ကျေးမှုကလည်း အမျိုး
မျိုးရှိတယ်ရှင့်။ လာသံစားတတ်တဲ့ အရာရှိရဲ့မယားကို တစ်မျိုး
ဆက်ဆံရတယ်။ မဟုတ်တာလုပ်တဲ့ မိန်းမကိုတွေ့ရင် တစ်မျိုး
ဆက်ဆံရတယ်။ ရှင့်ကို ကွွန်မ ဘယ်လိုဆက်ဆံရမလဲ။ ပြောပါ။
ကွွန်မနာမည် ‘မမကြီး’တဲ့။ ကိုယ့်ဟာကိုယ် ဟုတ်လှပြီထင်ပြီး

၂၂၆ ။ မင်းသီခံ

ဘဝ်တွေ မြင့်၊ တစ်ဖက်လူကို အခြာက်တိုက် စောကားလုပ်
တတ်တဲ့ မိန်းမတွေနဲ့ တွေ့ရင် ကျွန်းမလက်တွေက ယားနေတာပဲ။
လက်ဝါးကြိုက်သလား၊ မိန်ပိုးကြိုက်သလား။ ကြိုက်ရာရွေး”

ဟု ပြောလိုက်ရာ ထိခါးတုတ်သော မိန်းမကြီးသည်
ကြောက်လန့်သွားပြီးလျှင်...

“အိုင်က.. အိုင်က.. အိုင်က သိချင်လို့ မေးတာပါ
နော်။ ရန်ဖြစ်ဖို့မေးတာ မဟုတ်ပါဘူး”

ဟုဆိုကာ တစ်ချိုးတည်း လစ်လေတော့၏။ ထိအခါ
မမကြီးက ပြုး၍...

“ဒီမိန်းမကြီး ဦးနှောက်မှကောင်းရဲ့လား”

ဟု အပ်ချုပ်ဆိုင်ရှင် အဒေါ်ကြီးသာက်သို့ လှည့်၍ မေး
လိုက်လေ၏။ အပ်ချုပ်ဆိုင်ရှင် အဒေါ်ကြီးလည်း မဟုတ်မခံ
စိတ်ရှိသော ‘မမကြီး’ ကိုထိတ်လန့်လာလေတော့၏။ထို့ကြောင့်..

“ဟိုမှာ.. အကျိုးအပ်မယ့်သူတွေ လာနေကြပြီ။ အဲဒီ
အလယ်က ဆံတောာက်လေးနဲ့ ကောင်မလေးက တောသူမလေး
ပေါ့။ ဟိုး.. ရွာသာကြီးဆိုလား၊ ရွာသာကလေးဆိုလား မဆို
နိုင်ပါဘူး မမကြီးရယ်။ ချစ်တီးက ကြွေးနဲ့သိမ်းပြီး မဂ်လာ
ဆောင်မလို့ ဒီမှာ အကျိုးလာချုပ်တာ။ ဘေးက အဖော်လိုက်လာ
တဲ့ နှစ်ယောက်ကတည်း ချစ်တီးရဲ့ တိတ်တိတ်ပုန်းမယားတွေ
လေ။ ကောင်မလေးခများမှာတော့ သူ့အဖော်လိုက်ရှိတဲ့ ချစ်တီး
ကုလားကြီးကို ဘယ်ကလာ ယူချင်ရာပါမလဲ မမကြီးရယ်။

အန်တီဖြင့် သနားလိုက်တာ။ ကောင်မလေးဟာ အကျိုးချုပ်စွဲသာ
လိုက်လာရတယ်။ မျက်နှာမကောင်းရှာဘူး”

ဟု ငှင်းသိထားသမျကို ရိုက်၍ မစစ်ရဘဲ ကရားရေသွှု
လျှောက်၍ ပြောနေလေတော့၏။

ထို့ကြောင့် မမကြီးလည်း ကားလမ်း၏ တစ်ဖက်မှ
လျှောက်လာနေသာ မိန်းမသုံးညီးကို ကြည့်လိုက်ရာ ငွေတိုးချေး
သောချစ်တီး၏ မယားငယ်များသည် ဆံတောက်နှင့် မိန်းကလေး
တစ်ညီးအား တစ်ဖက်တစ်ချက်စီမှ ခြုံရ၍ လျှောက်လာကြ
လေတော့၏။

မိန်းကလေး၏ မျက်လုံးများသည် မကြာခဏ ငို၍
ထားရသောကြောင့် နိုင်ရေ့နေသည်ကိုလည်း ‘မမကြီး’ အကဲခတ်မိ
လေ၏။ ထိုအခါ မမကြီးသည် ထိုတောသူမှုမိန်းကလေးအား
မည်သို့မည်ပုံ ကူညီရမည်ကို စဉ်းစားလိုက်ရာ ‘ဖျော်’ ခနဲ့ အကြံ
ပေါ်သွားလေ၏။

ထို့ကြောင့် အနီးရှိ ဖေကြီးကို ပခုံးပေါ်သို့ လှမ်းရှုတင်ပြီး
လျှင် အကျိုးအတိုင်းမှတ်သော ဘောက်ချာစာအုပ်နှင့် ခဲတံကို
လည်း ကောက်ယူကိုင်လိုက်လေ၏။ ထို့နောက် ဆိုင်ရှင်အဒေါ်
ကြီးဘက်သို့လှည့်ကာ...

“‘အန်တီ.. အဲဒီမိန်းကလေးရဲ့ ကိုယ်တိုင်းကို ကျွန်ုမ်း
ယူလိုက်မယ်နော်။ ကျွန်ုမ်းကောင်းကောင်းတိုင်းတတ်ပါတယ်’”

၂၂၈ ၆ မင်းသီခံ

ဟုပြောလိုက်လျှင် ဆိုင်ရှင်အဒေါကီးလည်းငြင်းဆန်မည်
စိတ်သွေ့ကြံသော်လည်း မမကြီးက ငှင်း၏ မျက်နှာကို စိုက်၍
ကြည့်လိုက်သောကြောင့် ကျောထဲတွင် စိမ့်၍ သွားဖြီးလျှင်...

“ရပါတယ်ဂွယ်..ရပါတယ်။ မမကြီးပဲတိုင်းလိုက်ပါ”

ဟု လိုက်လျောရလေတော့၏။ ထိုအချိန်ဖြူမှာပင် မိန်း
ကလေးနှင့် မိန်းမနှစ်ယောက်သည် ဆိုင်တွင်းသို့ ဝင်လာလေ၏။
ထိုအခါ မမကြီးက...

“အကျိုးချုပ်မှာ ဒီညီမလေးလား”

ဟု ပြောပြောဆို ဆိုနှင့် ပင် အကျိုးတိုင်းသော
အခန်းကလေး ၏ လိုက်ကာကို မ၍ မိန်းကလေးအား
ဆွဲခေါ်သွားလေ၏။ အတွင်းသို့ရောက်လျှင် မမကြီးက...

“ဒီမှာ ညီမလေး။ အစ်မနာမည်က ‘မမကြီး’လို့ ခေါ်
တယ်။ ညီမအကြောင်း မမကြားပြီးပြီ။ ချစ်တီးကုလားကြီး
က အကြွေးနဲ့သိမ်းမလိုဆို။ ဘာမှမကြောက်နဲ့ဂွယ်။ အစ်မကူညီ
နိုင်တယ်”

ဟုတိုးတိုးကပ်၍ပြောလိုက်လေ၏။ ထိုအခါ မိန်းကလေး
က မျက်ရည်များစီးကျလာပြီးလျှင်..

“ဟုတ်ပါတယ်အစ်မရယ်။ ကယ်နိုင်ရင် ကယ်ပါ၌ီး”

ဟု အသနားခံသော လေသံဖြင့် တိုးတိုးကပ်၍ ပြော
လိုက်လေ၏။

“ဒီလိုဆို မင်းနဲ့မမနဲ့ မနက်ဖြုန်တွေ့ရအောင် စီစဉ်မယ်”

ဟု မမကြီးက ပြောလိုက်ရာ မိန်းကလေးက..

“မနက်ဖြစ်မှတွေလို အပိုပေါ့အစ်မရယ်။ ဒီသကို ကျွန်မ ရွာမပြန်ရတော့ဘူး။ ချုစ်တီးကုလားကြီးအိမ်မှာ အိပ်ရမှာ”

ဟု ပြောလိုက်ရာ...

“သော်.. ဒီလိုလား။ ဒီလိုဆို မင်းကို အခု ဘယ်မှာ ခေါ်ထားကြမှာတဲ့”

ဟု မမကြီးက မေးလိုက်လေ၏။ ထိုအခါ မိန်းကလေးက...

“ကမ်းနားဘက်က အန်းတားဆာမိဆိုတဲ့ ချုစ်တီးတိုက် မှာပါ”

ဟု ပြောလိုက်လေ၏။ ထိုအခါ မမကြီးက..

“အေး...သိပြီ...သိပြီ။ ဒီလိုလုပ်ကွယ်။ မင်းအခု ပြန်သွားပြီးရင် ဟိုလိုလို ဒီလိုလိုနဲ့ အပြင်ဘက် ထွက်လာခဲ့။ အဲဒီတိုက်နဲ့ မလှမ်းမကမ်းလောက်မှာ မမကားလေး အဆင်သင့် ရပ်ထားမယ်။ ဘာမှ မကြောက်နဲ့။ မယောင်မလည်နဲ့ ကားဆီကို လာခဲ့ရုံပဲ”

ဟု ပြောလိုက်ရာ မိန်းကလေးက...

“ကျွန်မပျောက်သွားရင် အဘတို့၊ အမေတို့ကို ချုစ်တီးကြီးက ဒုက္ခပေးမှာပေါ့”

ဟု စိုးရို့မော လေသံနှင့် ပြောလိုက်လေ၏။

“ဒါတွေ ဘာမှ မပူပါနဲ့ကွယ်။ မမတာဝန်ထားလိုက်”

ဟု မမကြီးက အားပေးစကား ပြောလိုက်ပြီးလျှင်
ဘောက်ချာစာအရှင်၌ ဟိုမှတ်သည်မှတ်လုပ်ကာ ထွက်လာ
လေ၏။

ထိုအခါ မိန်းကလေးကိုခေါ်လာသော ချစ်တီးကုလား၏
မယားငယ်တို့သည် အပ်ချုပ်ဆိုင်မှ အဒေါ်ကြီးကို ကျသင့်ငွေများ
ရှင်းပေးပြီး ကောင်းကောင်းမွန်မွန်ချုပ်ပေးရန် မှာကြားကာ ထွက်
သွားလေတော့၏။

ငှုံးတို့ထွက်သွားသည်နှင့်တစ်ပြိုင်နှင့် မမကြီးလည်း
ငှုံး၏ ကားလေးကို မောင်းသွားပြီး အန်းတားဆာမိခေါ် ချစ်တီး
တိုက်၏ မလှမ်းကမ်းတွင် အမှတ်မထင် ရပ်ထားလိုက်လေတော့
၏။

များမကြာမိန္ဒြပ်ပင် ရထားလုံးတစ်စီးသည် အန်းတားဆာမိ
၏တိုက်ရှေ့နှင့် ရပ်လေ၏။ ထိုအခါ ရထားလုံးပေါ်မှ မိန်းကလေး
နှင့်တကွ မိန်းမနှစ်ယောက်လည်း ဆင်းလာကြလေ၏။ မိန်းမ
တစ်ဦးသည် ရထားလုံးခကို ပေးနေစဉ်န္ဒြပ်ပင် မိန်းကလေးသည်
တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်ရာ မလှမ်းမကမ်းတွင်
ကားနှက်ကလေးရပ်ထားကြောင်း တွေ့ရလေ၏။

ထိုအခါ မမကြီးက လက်ကိုင်ပဝါလေး ရွှေ့ယမ်းပြုလိုက်
လေ၏။ မိန်းမနှစ်ယောက်လည်း ရထားလုံးခပေးပြီးလျှင်
တိုက်တွင်းသို့ ဝင်ကြလေ၏။ အန်းအားဆာမိသည် ထိုတိုက်၏
အပေါ်ထပ်တွင် နေ၏။ အောက်ထပ်နှင့်မူ ကရာနီခေါ် ကုလား

စာရေးများ၊ ငွေလာဆပ်သူများ၊ ငွေလာချေးသူများနှင့် ရူပ်
ယုက်ခတ်ရှု နေလေ၏။

မိန်းမနှစ်ညီးလည်း ထိုတိုက်ဝင်းသို့ ဝင်သွားကြလေ၏။
မိန်းကလေးသည် ပါးရည်နပ်ရည်ရှိသည့်အားလျော်စွာ အတူ
တူလျောက်လာရင်းမှ နောက်သို့ချုပ်ရှု နေလိုက်လေ၏။ မိန်းမ
နှစ်ညီးမှာ မိန်းကလေးပါလာသည်ဟု ထင်မှတ်ရှု တိုက်တွင်း
သို့ ကော့ကော့ကော့ကော့နှင့် ဝင်သွားကြလေ၏။

မိန်းကလေးသည် တိုက်တွင်းသို့ မဝင်ဘဲ ထိုမိန်းမများ
အလစ်၌ မမကြိုး၏ ကားဆီသို့ သုတ်ခြေတင်ရှု ပြေးလေတော့
၏။ ကားဆီသို့ရောက်လျှင် မမကြိုးက တံခါးဖွင့်ပေးလိုက်၏။
ထိုအခါ မိန်းကလေးသည် ကားအတွင်းသို့ ဝင်ရှုထိုင်လိုက်၏။

မမကြိုးက ဝပ်နေရန် ပြောသောအခါ ဝပ်ရှုနေလိုက်လေ
၏။ မမကြိုးလည်း ကားကို ‘ရူး’ ခနဲ့ မောင်းထွက်သွားလေ၏။
ထိုအခြင်းအရာကို အနီးပတ်ဝန်းကျင်မှ လူများသည် မိမိတို့
ဘာသာ မိမိတို့အလုပ်ရှုပ်နေကြသဖြင့် မည်သူတစ်ညီးတစ်
ယောက်မျှ သတိပြုလိုက်မိခြင်း မရှိပေ။

မိန်းမနှစ်ညီး အပေါ်ထပ်သို့ ရောက်သောအခါ၌ အန်း
တားဆာမိဟု ခေါ်သော ချုပ်တီးကုလား ပိုက်ခဲ့ကြိုးက ..

“ကောင်မလေးကော”

ဟု မေးလိုက်ရာ မိန်းမနှစ်ညီးက ..

“ပါပါတယ်တော် ကိုဆာမိရယ်။ ရှင့်မယားလေး ပါပါတယ်။ ကျူပ်တို့ကိုသာ ကောက်ဆူးကောင်းကောင်း ချမယ်ဆုံးပေးလေ”

ဟု ပြောလေ၏။ ထိုအခါ နှမြောတွန့်တို့ခြင်းအရာ၌ စံတင်လောက်သော ချစ်တီးကုလားကြီးသည် ငှင်းအနီးရှိ စားပွဲပုံ ကလေး၏ အံဆွဲကိုဆွဲကာ ထိုမိန်းမနှစ်ဦးအား ဆယ်တို့တစ်ရွက် စီ ဆုချလိုက်ရာ ငွေမက်လှသော ထိုမိန်းမနှစ်ဦးလည်း ပျော်ခွင့်သွားကြလေတော့၏။ ထိုအခါ ချစ်တီးကုလားကြီးက...

“ကောင်မလေးကော”

ဟု မေးပြန်လေ၏။

“အောင်မယ်လေးတော်...။ တကတည်းမှပဲ။ ရှင့်မယားလေး ဘယ်မှ မသွားပါဘူး။ ရှိပါတယ်။ ကျူပ်တို့နဲ့အတူပါလာတာပါတော်”

ဟု မိန်းမတစ်ဦးက ပြောလေ၏။

ချစ်တီးကုလားသည် ြိမ်၍ သွားလေ၏။ မိန်းသုံးဆယ်ခို့ကြာသောအခါ၌ ချစ်တီးကုလားကြီးက...

“ကောင်မလေးကော”

ဟု မေးပြန်လေ၏။ ထိုအခါ မိန်းမတစ်ဦးက ပါးစပ်ဟမည်လုပ်ရာ ချစ်တီးကုလားကြီးက..

“ခင်ဗျား ဘာမှမပြောနဲ့။ ဘယ်မှာလဲ ကောင်မလေး။ ဆင်းကြည့်ပါဦး”

ဟု မျက်နှာတီ မျက်နှာထားနှင့် ပြောလိုက်လေ၏။
မိန်းမနှစ်ဦးလည်း အောက်ထပ်သို့ ပြီးဆင်းလာကြ၏။ ချုပ်တီး
ကုလားကြီးလည်း ပြီးဆင်းလာလေ၏။ အောက်ထပ်ရှိ စာရေး
များနှင့် ငွေချေးသူ၊ စာချုပ်ချုပ်သူ၊ ငွေဆပ်သူများက...

“ဘာလဲ..ဘာလဲ”

ဟု ဂိုင်းရှုံးမေးရာ ချုပ်တီးကုလားကြီးက...

“ငါကောင်မလေး..ငါကောင်မလေး..”

ဟုပြောရာ အမြန်ပြောရသည်ဖြစ်သောကြောင့် ကုလား
သံပဲကာ ‘ငါကောင်မလေး’အစား..

“ငါကန်ပါလေ.. ငါကန်ပါလေ”

ဟုသာ ဖြစ်နေတော့သဖို့ ငွေလာချေးသော တောသား
ကြီးက..

“ချုပ်တီးသူငွေး ဘာဖြစ်နေတာလဲ။ သူ့ကို ခြေထောက်
နဲ့ချည်းကန်ဖို့ ပြောနေတာလား”

ဟု ပြောလိုက်ရာ အနီးရှိလူများက ‘ဝါး’ခနဲ ရယ်
မောလေ၏။ ထိုအခါ ချုပ်တီးကုလားကြီးက စိတ်တိုစွာဖြင့်..

“မင်းတို့ ငါကို ဘာရယ်တာလဲ”

ဟု အော်လိုက်လေ၏။ ထိုအခါ ငွေချေးခြင်း၊ ငွေဆပ်
ခြင်း၊ စာချုပ်ချုပ်ခြင်းပြုလုပ်ရန် ရောက်နေသော မြန်မာများသည်
ထိုချုပ်တီးကုလားကြီးအား..

“ချုပ်တီးသူငွေး ရူးသွားပြီဟေ့”

ဟု ပြောကြကုန်၏။ ချစ်တီးကုလားသည် ငွေးတို့အား ဘာမှမပြောဘဲ တိုက်ရှုံးသို့ ပြီးထွက်ရာ အမှန်တကယ် ရူးသွား ပြီဟု ထင်သော မြန်မာတောသားကြီးနှစ်ဦးက ပြီးမထွက်နိုင်ရန် ဖမ်း၍၍ချုပ်ထားလေ၏။

ချစ်တီးကုလားကြီးသည် မြန်မာတောသားတို့၏ လက် တွင်း၌ ယက်ကန်ယက်ကန်ဖြစ်နေလေ၏။ ထိုအခါ ချစ်တီး ကုလားကြီးသည် မြန်မာများကို မပြောတော့ဘဲ သူ၏ ကရာနဲ့ ခေါ် ကုလားစာရေးများဘက်သို့ လှည့်၍ အဖြစ်အပျက်ကို အောင်ငြောင်ပြောလိုက်ရာ ကုလားစာရေးများက မြန်မာများဘက် သို့ လှည့်ကာ...

“လွတ်လိုက်ပါများ။ သူယူမယ့် မိန်းမ ပျောက်သွား လိုပါ”

ဟုပြောရာ ချုပ်ကိုင်ထားသော မြန်မာတစ်ဦးက..

“အေးလေ... သူယူမယ့်မိန်းမ ပျောက်သွားလို့ ချစ်တီး သူငွေး ရူးသွားတာ မဟုတ်လား”

ဟု ပြန်၍ပြောလေတော်၏။ ထိုအခါ ကုလားစာရေးက..

“မရူးသေးပါဘူး။ လွတ်သာ လွတ်လိုက်ပါ”

ဟု ဆိုသဖြင့် လွတ်လိုက်ကြရကုန်၏။ ထိုအခါကျမှပင် ချစ်တီးကုလားကြီးလည်း လမ်းမသို့ ပြီးထွက်သွားပြီးလျှင် ဟိုဘက်ပြီးကြည့်လိုက်၊ သည်ဘက်ပြီးကြည့်လိုက်နှင့် အရှုံး ကြီးပမာ အလုပ်ရှုပ်နေလေ၏။

ဝန္တုတိပေါင်ချုပ် အမှတ် (၃) ● ၂၃၅

ငှင့်၏ နောက်မှလည်း ငွေလာချေးသော မြန်မာများနှင့် ကုလားစာရေးများသည် တစ်အုပ်ကြီးလိုက်၍ နေကြလေ၏။ ထိုအချိန်၌မှာပင် မော်တော်ကားကြီးတစ်စီးသည် အနီးသို့ ရောက်လာလေ၏။ ကားပေါ်မှာ သားသားနားနား ဝတ်စားထားသော အသက်ငါးဆယ်အချို့ လူကြီးတစ်ဦးနှင့် ခွန်အား ဗလပြည့်စုံလှသော ယောက်ဗျားကြီးလေးဦး ဆင်းလာကြလေ၏။ ထိုအခါ သားသားနားနားနှင့်လူကြီးက သူ၏ လူလေးဦးအား...
“ဟိုမှာလေကွာ.. ချစ်တီးလိုက်ပူကြီး။ မတွေ့ကဲဘူးလား။ ဝင်ပြီး ဖမ်းကြလေ”

ဟု ဆိုသဖြင့် ထိုလူလေးဦးလည်း ချစ်တီးကုလားကြီးအား ဝင်၍ဖမ်းလေ၏။

ချစ်တီးကုလားကြီးသည် သန်မာလှသော လူလေးဦးလက်ထဲတွင် မရှိုးနိုင်ဘဲ ရှိနေလေ၏။ ကုလားစာရေးများလည်းမည်သည့်အဓိပ္ပာယ်မှန်း မသိသောကြောင့် ကူညီခြင်း မပြုနိုင်ဘဲ ငေးမောနေစဉ်၌ပင် သားသားနားလူကြီးက သူ၏ အိတ်တွင်းမှ ဆေးထိုးအပ်နှင့် ဆေးပုလင်းများကိုထုတ်၍ ဆေးများကို စပ်ယူပြီးလျှင် ချစ်တီးကုလားကြီး၏ တင်ပါးကို ဆေးတစ်လုံးထိုးပေးလိုက်လေတော့၏။

ထိုသို့ ထိုးသွင်းပြီး များမကြောမြို့၌မှာပင် ချစ်တီးကုလားကြီးလည်း ဤမြို့ကျသွားလျှင် အိပ်ပျော်ခြင်းတို့ ရောက်လေတော့၏။ ထိုအခါ သားသားနားနား လူကြီးက..

“ကဲ..အခြေအနေကောင်းမှပဲ ပြန်လွတ်မယ်။ သူနဲ့
ပတ်သက်တဲ့ လူ ဘယ်သူရှိသလဲ”

ဟု မေးလိုက်ရာ ကုလားစာရေးများအနဲ့ အသက်
အကြီးဆုံးဖြစ်သည့် ကုလားစာရေးတစ်ဦးက..

“ကျွန်တော်တို့ပါပဲ”

ဟု ဖြေလေ၏။

“အေး...ကောင်းပြီ။ သူ၊ ကို ခေါ်သွားရမှာပဲ။ အခြေ
အနေထူးခြားရင် မင်းတို့ဆီကို အကြောင်းကြားမယ်”

ဟု ပြောလိုက်ရာ မိန်းမနှစ်ဦးအနဲ့ တစ်ဦးသော
မိန်းမက...

“ဒီမှာရှင့်.. ရှင်တို့က ဘာတွေလဲ။ ဘာကိစ္စနဲ့ ကိုဆာမိ
ကို ဆေးထိုးကြတာလဲ”

ဟု မေးလိုက်ရာ သားသားနားနားလူကြီးက...

“နေစမ်းပါဉိုး။ ခင်ဗျားက ဒီချုပ်တီးကုလားကြီး၊ မိန်းမ
လား”

ဟု ပြန်၍ မေးလိုက်လေ၏။ ထိုအခါ ထိုမိန်းမက
လည်း...

“မဟုတ်ပါဘူး။ ကျွန်းမတို့ယောက်ဘားနဲ့ ကိုဆာမိနဲ့က
သူငယ်ချင်းပါ။ ကျွန်းမတို့ယောက်ဘားက ကိုယာမတဲ့”

ဟု ပြောလိုက်ရာ..

“ဒီမှာ.. ယာမတွေ ဘာတွေ လာလုပ်မနေနဲ့။ ခင်ဗျား
တိုကို ရှင်းပြဖို့ ကျူပ်အချိန်မရှိဘူး။ ဒီလူနာက အရေးကြီးတယ်။
ဒီချုစ်တီးကုလားကြီးကို ကုနေတဲ့ လေဒီဒေါက်တာက ကျူပ်ကို
အကူအညီတောင်းလို့ ကျူပ်လာရတာ။ ဒါပဲ”

ဟုဆိုကာ သားသားနားနား လူကြီးသည် ချုစ်တီးကုလား
အန်းတားဆာမိအား ကားပေါ်သို့တင်၍ ခေါ်ဆောင်သွားလေ
တော့၏။ ကျုန်လူများမှာလည်း အူကြောင်ကြောင့်ဖြင့် ကျုန်ရစ်
ခဲ့လေတော့၏။



ထိုသားသားနားနားလူကြီးမှာ ကြို့ကုန်းဘက်တွင် အေ
ထိုင်သည့် စိတ်ရောဂါကုဆရာဝန်ကြီးဖြစ်လေ၏။ ငှုံး၏
အမည်မှာ ‘ဦးသန်းကြွယ်’ဟူ၍ ဖြစ်၏။ ဦးသန်းကြွယ်ထံသို့
ပြီးခဲ့သော နာရီဝက်ကျော်ကျော်ခနဲ့က လေဒီဒေါက်တာတစ်ဦးက
တယ်လီဖုန်းဆက်ခဲ့လေ၏။

တယ်လီဖုန်းထဲတွင် လေဒီဒေါက်တာက..

“ဒေါက်တာ ဦးသန်းကြွယ်ရှင့်...။ ကမ်းနားလမ်းမှာ
ရှိတဲ့ အန်းတားဆာမိချုစ်တီးတိုက်က ချုစ်တီးသူငြွေး အန်းတား
ဆာမိကို ကျုန်မကုသခဲ့တာ သုံးလရှိပါပြီ။ သူရဲ့ရောဂါဟာ
မသက်သာပါဘူး။ တစ်နွဲတွေား ပိုဆိုးလာပါတယ်။ နောက်
သိရတာကတော့ သူရောဂါဟာ စိတ်ရောဂါဖြစ်နေကြောင်း သိရ

ပါတယ်။ သူ့ဆိုက မိန်းကလေးတစ်ဦးက ငွေလိမ်သွားတဲ့ အတွက် ဖြစ်တယ်လို့ ကျွန်းမလည်း အခုမှုသိရပါတယ်။ ဒီဇွဲ့ဆို ရင် သူဟာ ရောဂါအသည်းဆုံးနေ့ပဲ။ လမ်းမှာထွက်ပြီး ပြေးမယ့် အဆင့် ရောက်နေပါပြီ။ အဲဒါကြောင့် ကျွန်းမလူနာချစ်တီးသူငွေး ကြီး အန်းတားဆာမိကို ကုသပေးဖို့ ဒေါက်တာကြီးကို ရွှေတာပါပဲ။ ဆယ့်ငါးမိန့်၊ မိန့်နှစ်ဆယ်အတွင်း အန်းတာဆာမိတိုက်ကို ရောက်အောင် ဒေါက်တာကြီးလာခဲ့ရင် အချိန်မိပါသေးတယ်”

ဟုလည်း ပါရှိလေ၏။

ထို့ကြောင့် စိတ်ရောဂါအထူးကုအောက်တာ ဦးသန်းကြွယ် သည် သူ့အိမ်၌ အဆင်သင့်ရှိနေသော လက်ရွေးစင် အရူးဖမ်း သမားလေးယောက်ကို မော်တော်ကားဖြင့်တင်ကာ မော်တော် ကားကို တစ်နာရီ မိုင် (၆၀)နှုန်းထက်မနည်း မောင်းနှင်း၍ အရောက်လာခဲ့ခြင်း ဖြစ်လေ၏။

ထိုသို့လာခဲ့ရာတွင် ချစ်တီးတိုက်သို့ မရောက်မီ မလှမ်း မကမ်းသို့အရောက်တွင် ချစ်တီးကုလားကြီး ဟိုပြေးသည်ပြီး လုပ်နေသည်ကို ဆရာဝန်ဦးသန်းကြွယ် မျက်မြင်ဒီဇိုင်တွေ့လိုက် ရခြင်းဖြစ်၏။

ထို့ကြောင့် လေဒါဒေါက်တာ အကူအညီတောင်းထား သော စိတ်ရောဂါသည် ချစ်တီးကုလားကြီးဖြစ်ကြောင်း အပိုင် ဆုံးဖြတ်၍ ယုံကြည်သွားခဲ့ခြင်းကြောင့်လည်း ချစ်တီးကုလားကို မြေဆေးတိုး၍ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။

ဒေါက်တာ ဦးသန်းကြွယ်ထံသို့ လေဒီဒေါက်တာ တစ်ဦး
အမည်ဖြင့် တယ်လီဖုန်းဆက်သော အမျိုးသမီးမှာ ‘မမကြီး’
အပြင် အခြားသူမဖြစ်နိုင်ကြောင်းကို စာဖတ်သူတို့ ရိပ်မိလောက်
ပေါ်။

ဒေါက်တာဦးသန်းကြွယ်သည် ဤသို့လျှင် တစ်စုံတစ်
ယောက်က တာဝန်ယူအပ်နိုင်သော လူနာမျိုးကို ဆေးရုံသို့ ခေါ်
ဆောင်ခြင်းမပြုဘဲ ငှင်း၏ ခြံတွင်းရှိ သီးသန့်အဆောင်ကလေး
များ၌ ထည့်သွင်းသော့ခတ်ကာ စိတ်ရှည်လက်ရှည် ကုသလေ့
ရှိလေ၏။

ထိုကြောင့် ဒေါက်တာဦးသန်းကြွယ်သည် အန်းတား
ဆာမိခေါ် ချုစ်တီးကုလားကြီးအား ငှင်း၏ အိမ်နောက်ဘက်ရှိ
သီးခြားအဆောင်ကလေးအတွင်းသို့ သွင်းလိုက်ပြီးလျှင် သံတံခါး
များကို သော့ခတ်လိုက်လေတော့၏။

များမကြာမိ၍ပင် ချုစ်တီးကုလားကြီးသည် ပြန်လည်
သတိရလာလေ၏။ ထိုသို့ သတိရလာလျှင် ဒေါက်တာ ဦးသန်း
ကြွယ်သည် ချုစ်တီးကုလားကြီးအား သွင်းထားသော အဆောင်
ရှုံးသို့ လာ၍ မတ်တတ်ရပ်လေ၏။

ထိုအခါ အတွင်းမှ ချုစ်တီးကုလားကြီးအန်းတားဆာမိက
“ခင်ဗျားဘယ်သူလဲ။ ကျူပ်ကို ဘာဖြစ်လို့ ဖမ်းဆီး
ကျူပ်နောင်ထားရတာလဲ။ တံခါးဖွင့်ပေးပါဗျာ။ ကျူပ်တို့ ချုစ်ခြင်း
ကို မခွဲပါနဲ့”

ဟု ပြောလိုက်ရာ ဒေါက်တာ ဦးသန်းကြွယ်က...

“ရောဂါ အတော်ကြီးရှာတာပဲ”

ဟု ပြောလေ၏။ ထိုအခါ ချစ်တီးကုလားကြီးက..

“ဘာရောဂါလဲ။ ကျူပ်မှာ ဘာရောဂါမှ မရှိဘူး။ ရှေ့
အပတ်ထဲမှာ မဂ်လာဆောင်မယ်။ ဒါပဲကျူပ်သိတယ်။ ခင်ဗျား
ဘယ်သူတုံး။ ကျူပ်ကို မြန်မြန်လွှတ်စမ်းပါ။ ကောင်မလေးကို
ရွှေရှိုးမယ်။ ဒီကောင်မလေးအတွက် ကျူပ် ငွေတွေ
ဘယ်လောက် အနှစ်နာခံလိုက်ရသလဲ။ ခင်ဗျားသိလား”

ဟု ပြောရာ ဒေါက်တာ ဦးသန်းကြွယ်က...

“စိတ်ကောင်းကောင်းထားပါချစ်တီး”

ဟု ဖျောင်းဖျေပြောဆိုလေ၏။ ထိုအခါ ချစ်တီးကုလား
ကြီးက..

“ကျူပ်စိတ်ကောင်းကောင်းထားဖို့ မလိုဘူး။ ခင်ဗျားသာ
စိတ်ကောင်းကောင်းထားပါ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဒေါက်တာ ဦးသန်းကြွယ်
သည် သူ၏ လူလေးပေါ်က်အား ဝင်စေ၍ ချစ်တီးကုလားကြီး
ကို ချုပ်ခိုင်းပြီးလျှင် စိတ်ပြိုမြင်ဆေးတစ်လုံး ထိုး၍ ပေးလေ၏။

များမကြာမို့ပင် ချစ်တီးကုလားကြီးလည်း အိပ်ဖျော်ခြင်း
သို့ရောက်ရလေတော့၏။ ထိုအခါ၌ ဒေါက်တာ ဦးသန်းကြွယ်က
သူ၏ လူများအား..

“ဒီချစ်တီးကုလားကြီးကို အစာဖြတ်ပြီးကုမ္ပဏီ ရမယ်။ ဘာမှမကျွဲ့ကြနဲ့။ သုံးရက်လောက် ထမင်းအကတ်ထားပြီး နှဲ့နေတုန်း ကုရမယ်။ အဲဒီနည်းမှ မရရင်တော့ ရှေးမြန်မူးနည်း အတိုင်းပဲ ဟောဟိုရောက်နဲ့ လျှော့ခေါ်သွားပြီး ရေလယ် ကောင်မှာ တွန်းချရမှာပဲ”

ဟု ဆိုလေ၏ ထိအခါ ဒေါက်တာ ဦးသန်းကြွယ်၏ လက်ရွှေးစင် အရူးဖမ်းသမားများလည်း အရူးကို နှိပ်စက်လိုရ ကား။

“စိန်လိုက်ဆရာကြီး။ ကျွန်တော်တို့ တာဝန်ထားလိုက်”
ဟု ပြောလေတော့၏။



ထိအချိန်နှင့်တစ်ပြိုင်တည်းလောက်မှာပင် လွန်စွာ ကျယ် ဝန်းသော ခြဲကြီး၏ အလယ်တွင် ဆောက်လုပ်ထားသော နှစ်ထပ် ကွွန်းအိမ်ကြီး၏ အပိုထပ်၌ကား မမကြီးနှင့် တောသူမကလေး တို့သည် အောက်ပါအတိုင်း စကားပြောဆိုနေကြလေ၏။

“မင်းနာမည် ဘယ်သူလဲကွယ့်”

ဟု မမကြီးက မေးလိုက်လေ၏။

“စိန်ရှုက်ထော်လို့ ခေါ်ပါတယ် မမ”

ဟု မိန်းကလေးက ပြန်၍ ဖြေလေ၏။

“ချစ်တီးကုလားကြီးက မင်းကို ဘယ်လိုကနေ ဘယ်လို
ကြွေးနဲ့ သိမ်းမယ့်အဆင့်ထိ ဖြစ်သွားရတာတုံး”

ဟု မမကြီးက မေးလိုက်လေ၏။

“ဒီလိပါ မမရယ်။ မိုးဖျက်လို့ လယ်တွေပျက်တဲ့ နှစ်က
စြဪး အဘဟာ ကြွေးတွေတင်လာလိုက်တာ မနည်းပါဘူး။
အဲဒီ အန်းတားဆာမိန္ဒိတဲ့ ချစ်တီးကုလားကြီးကလည်း အတိုးနဲ့
ချေးလာလိုက်တာ မပြောပါနဲ့တော့။ အဘဟာ လုံးလုံးပြန်
မဆပ်နိုင်တော့တဲ့ အခြေအနေလည်းရောက်ရော ချစ်တီးကုလား
ဟာ ကျွန်းမတို့အိမ်ရောက်လာပြီး ‘ကြွေးတွေ တစ်လအတွင်း
ပြန်ဆပ်ပါ။ မဆပ်ရင် တရားစွဲပြီး ထောင်ချမယ်’လို့ ပြောပါ
တယ်။ ကျွန်းမရဲ့ အဘမှာ ပန်းနာရင်ကျပ်ရောကို ရှုပါတယ်။
ထောင်ကျတာနဲ့ သေမှာပဲရှင့်။ အဲဒီတော့ ကျွန်းမတို့သားအမိတွေ
ငိုက်ရတာပေါ့။ နေ့စဉ်နေ့တိုင်း ငိုနေ့က်ရတာပဲ မမရယ်။ အဲဒီလို
ငိုနေ့တို့း တစ်နေ့မှာ ဟိုမိန်းမနှစ်ယောက် ရောက်လာတော့
တာပါပဲ။ ပြီးတော့ ကျွန်းမကိုလည်း ‘ညည်းအဖေ ထောင်ထဲမှာ
မသေစေချင်ရင် ညည်း အန်းတားဆာမိကို ယူလိုက်ပါ။ ငါတို့
လည်း ကြွေးနဲ့ သိမ်းခံခဲ့ရတာ။ အခုတော့လည်း ငါတို့ယောက်ကျား
ချစ်တီးကုလားက ငါတို့အပေါ် ကောင်းလိုက်တာ လွန်ပါရော
ဘယ်။ အဲဒီလိုမှန်းမသိလို့ ငါတို့မှာ ငိုလိုက်ရတာ။ အခုလို
ချစ်တီးကုလားကြီးက ငါတို့အပေါ်ကောင်းမှန်းသာသိရင် ဘယ်ငါ
လိမ့်မလဲ။ အစောကြီးကတည်းက ယူလိုက်မှာ။ ဒါတောင်

ငါတို့က အငယ်အနှစ်းဟဲ့။ အန်းတာဆာမိမှာ မယားကြီးလည်း
မရှိဘူး။ သားသမီးလည်း မရှိဘူး။ သူက လူပျိုကြီးဟဲ့။ သူ၏
ပစ္စည်းတွေ ညည်းအကုန်လုံးရမှာ။ ညည်းအဖော်လည်း ထောင်
မကျတော့ဘူး။ ညည်းကသာယူမယ်လို့ ပြောလိုက်တာနဲ့ ဟာဒီ
တဲ့ကလေးကိုဖျက်ပြီး ပျဉ်ထောင်သွပ်မိုးအိမ်ကြီး လာဆောက်
ပေးမှာ။ ညည်းအဖော်လည်း မသေတော့ဘူး။ ကိုယ့်အဖော်
အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ်ဟယ်'လို့ နေ့တိုင်း
လာပြီး နားချတာကလည်း တစ်ကြောင်း၊ ပြီးတော့ အဖော်
ကြွေးမဆပ်ရင် ထောင်ကျမယ်ဆိုတာ သိသွားတဲ့နေ့ကစပြီး
အိပ်ရာထဲမှာ ဗုံး ဗုံးလဲသွားတာကလည်း တစ်ကြောင်းကြောင့်
ကျွန်းမခေါင်းညိတ်လိုက်ရပါတယ်။ အဲဒီလိုလည်း ခေါင်းညိတ်
လိုက်ရော နားက်တစ်နေ့မှာ သွပ်တွေ၊ သစ်တွေ။ လက်သမား
တွေ ရောက်လာပြီး ပျဉ်ထောင်အိမ်ကြီးတစ်လုံး အမြန်ဆုံး
ဆောက်ကြတော့တာပါပဲရင်။ ပျဉ်ထောင်အိမ်ကြီးလည်း ပြီးသွား
ရော မဂ်လာဆောင်ဖို့ ချစ်တီးကုလားကြီးက ရက်သတ်မှတ်တော့
တာပါပဲ။ အဲဒါ မနေ့က ကျွန်းမတို့ကျွာကို ဒီမိန်းမနှစ်ယောက်
ရောက်လာပြီး မဂ်လာဆောင်ဖို့ အကို့ချုပ်ရမယ်။ ဒီညာ ရှိန်ကုန်
မှာပဲ အိပ်ရမယ်ဆိုပြီး လာခေါ်တာပါပဲ။ အဲဒါပါပဲ မမရယ်။
ကျွန်းမရှု့ကို ဘယ်လိုဆက်ပြီး လုပ်ရမှာလဲ”

ဟု မိန်းကလေးက ပြောရင်း ငိုလေတော့၏။ ထိုအခါ
မမကြီးက..

“ဒါနဲ့ နေစမ်းပါညီး စိန်ဂုက်ထော်ရဲ့။ ဉာဏ်းမှာကော
ချစ်သူရည်းစားလေး ဘာလေး မရှိဘူးလား”

ဟု မေးလိုက်ရာ စိန်ဂုက်ထော်က..

“ရည်းစားတော့ မဟုတ်ပါဘူး မမရယ်။ တစ်ဦးနဲ့
တစ်ဦး မျက်စိကျော်တာတော့ ရှိပါတယ်။ ကွန်မတို့ရွာက
ကိုသာအေးဆိုတဲ့ လယ်သမားပါပဲ”

ဟု ပြောလေ၏။

“အဲဒီကိုသာအေးကိုရော ဉာဏ်းရဲ့ ဒုက္ခတွေ ဖွင့်ပြော
ပြေား အကူအညီ မတောင်းဘူးလား။ ကိုသာအေးက ဉာဏ်း
အတွက် စွန့်စားချင် စွန့်စားမှာပေါ့”

ဟု မမကြီးက မေးလိုက်လေ၏။

“ကိုရင်သာအေးလည်း ချစ်တီးကုလားကြီးရဲ့ အကြွေး
ထွေရှိော်တော့ လူပ်တောင် မလူပ်ရဲဘူး။ ချစ်တီးကုလားကြီးက
ဒီကိစ္စမှာ မင်းဝင်ပါရင် ထောင်ထဲကို မင်းအရင်ရောက်မယ်လို့
ကြိမ်းထားတော့ သူလည်း ဌီမံမြတ်များပါပဲ”

ဟု စိန်ဂုက်ထော်က ပြောလိုက်လေ၏။

“ဘာမှစိတ်မပူပါနဲ့ ညီမရယ်။ အားလုံး မမတာဝန်
ယူပါတယ်”

ဟု မမကြီးက အေးဆေးစွာပြော၍ စိန်ဂုက်ထော်အား
နှစ်သိမ့်ထားလိုက်လေတော့၏။

ထို့နောက်တွင် မမကြီးသည် စိန်ဂုဏ်ထော်အား ရွှေသို့
ပြန်ပို့လေ၏။ ငှါးကိုယ်တိုင်လည်း အလည်အပတ်ဟုဆိုကာ
စိန်ဂုဏ်ထော်နှင့်အတူ လိုက်သွား၍ ထိုအိမ်၌ပင် တည်းခို
နေလေတော့၏။



ချုစ်တီးကုလားကြီး အန်းတားဆာမိမှာမူ (၃)ရက်တိတိ
အစာရေစာအင်တ်ထားသောကြောင့် နံးခွေနေလေတော့၏။
ထိုအခါ ဒေါက်တာဦးသန်းကြွယ်က ကုလားကြီးအဆောင်ရွက်
သို့ ရောက်ရှိလာပြီးလျှင်...

“ဘယ်လိုလဲ ချုစ်တီးကြီး... နေကောင်းရဲ့လား”

ဟုမေးလိုက်ရာ ချုစ်တီးကုလားကြီးသည် နံးခွေ၌
လဲနေရာမှ...

“ဘာနေကောင်းရမှာလဲ။ ခင်ဗျားကျူပ်ကို ဖမ်းပြီး အစာ
သုံးရက် မကျွေးဘူး။ ပြီးတော့ နေကောင်းရဲ့လားလို့ လာမေးရ^၁
သေးလား။ ကျူပ် ခင်ဗျားကို ရုံးမှာ တရားစွဲမယ်။ ကောင်မလေး
ကိုလည်း တရားစွဲမယ်။ ကျူပ်မှာ စာချုပ်တွေ ရှိတယ်”

ဟု ထ၍ အော်ပြောလိုက်လေ၏။ ထိုအခါ ဒေါက်တာ
ဦးသန်းကြွယ်သည် ထိုချုစ်တီးကုလားကြီးအား လွန်စွာ သနား၍
သွားလေ၏။ ထို့ကြောင့် သူ၏ လူများအား...

“မြန်မာနည်းပဲကောင်းတယ်ဟေ့”

၂၄၆ ။ မင်းသီနဲ့

ဟု ပြောလိုက်ရာ ဦးသန်းကြွယ်၏ တပည့်များသည် ချစ်တီးကုလားကြီးအား ချုပ်ကိုင်၍ ရေကန်ဆီသို့ ခေါ်သွားလေ ၏။ ပြီးလျှင် လျေပေါ်သို့တင်၍ ရေလယ်ကောင်သို့ ခေါ်သွား ပြီးလျှင် လျေပေါ်မှ တွန်းချကြကုန်၏။

ချစ်တီးကုလားကြီးလည်း ရှိစုံမဲ့စုံ ခွန်အားဖြင့် ကြီးစား၍ ကူး၏။ ထိုအခါ ဦးသန်းကြွယ်၏ တပည့်များက ဝါးလုံးများဖြင့် ဖိတ္ထားကြ၏။ ဤသို့ပြုလုပ်သောအခါ ချစ်တီးကုလားကြီးသည် လုံးဝ သတိလစ်မွှေမြှောသွားလေတော့၏။

ထိုအခါကျမှုပင် စိုင်း၍ဆယ်ယူပြီးလျှင် ဦးသန်းကြွယ်က အားဆေးတစ်လုံးထိုးပေးပြီး သိပ်ထားလိုက်လေ၏။ ချစ်တီးကုလားကြီးမှာ အစက မည်သည့်ရောဂါမှမရှိသော်လည်း ယခု အခါမှုပင် ကြောင်တောင်တောင်ဖြစ်၍ လာလေတော့၏။

စာချုပ်များအကြောင်းကိုလည်း မကြာမကြာ ပြော၏။ ထိုအခါ ဦးသန်းကြွယ်က သူ၏ တပည့်များအား..

“တပည့်တို့ရေ.. အခြေအနေမကောင်းဘူးကွာ။ တို့ အလစ်မှာ သူ့ခါးက ကပ္ပလာကိုဖြုတ်ပြီး ကြိုးဆွဲချ သေချင်သေ မှာ။ အဲဒီတော့ သူ့ကို အဝတ်အစားတွေ ဝတ်မပေးထားနဲ့ကွာ။ အကုန်လုံးချုပ်ပစ်လိုက်”

ဟု အမိန့်ပေးလိုက်ရာ ဦးသန်းကြွယ်၏ လက်ရွေးစင် တပည့်များလည်း ချစ်တီးကုလားကြီး၏ အဝတ်များကို ချုပ်ပစ် လိုက်ကြလေ၏။

ဝန္တတိပေါင်ချုပ် အမှတ် (၃) ၂၄၇

နောက်တစ်နေ့တွင် ဦးသန်းကြွယ်၏ တပည့်များသည် ချစ်တီးကုလားကြီးအား ဆန်ပြုတ်ဝင်ရှုတိက်ကြလေ၏။ ထိုအခါ ၌ အလစ်ချောင်းနေသာ ချစ်တီးကုလားကြီးသည် ထိုလူလေး ပောက်ကို တွန်း၍ ဝတ်လစ်စလစ်ဖြင့် အားကုန်ပြေးလေ တော့၏။

ထိုလူလေးယောက်လည်း နောက်မှလိုက်ကြလေ၏။ ထိုသို့ ချစ်တီးကုလားကြီးက ရှေ့မှ ဝတ်လစ်စလစ်ကြီးနှင့် တွက်၍ ပြေးနေ၍ လူလေးယောက်က နောက်မှ သဲသံမဲ့ကြီးလိုက်နေသည်ကို တစ်စုံတစ်ယောက်သာ သူသည် မော်တော် ဆိုင်ကယ်တစ်စီးဖြင့် လိုက်၍ ဓာတ်ပုံရှိက်ယူနေလေ၏။

ချစ်တီးကုလားကြီးသည် ဘတ်စ်ကားတစ်စီးပေါ်သို့ ပြေးတက်လေ၏။ ထိုဘတ်စ်ကားမှ မောင်းချသဖြင့် အခြားသာ ကုန်ကားတစ်စီးပေါ်သို့ ပြေးတက်ပြန်လေ၏။ ဤသို့လျှင် ထိုကားကြီးမှတစ်ဖန် ရထားလုံးတစ်စီးပေါ်သို့ ပြောင်းစီးပြန် လေ၏။ ဤသို့နှင့်ပင် အီမ်သို့ပြန်၍ ရောက်ရှိလာလေ၏။ အီမ်သို့ ရောက်လျှင် သံတံခါးကို ဆွဲ၍ ပိတ်ထားလိုက်လေတော့၏။

ထိုနောက် ကဗျာလာများကိုထုတ်၍ဝတ်ပြီးလျှင် မော်တော် ကားတစ်စီးငှား၍ စိန်ရွှေက်ထော်တို့ရွှေဆီသို့ တွက်ခဲ့လေ၏။ စိန်ရွှေက်ထော်ကိုတွေ့လျှင် ချစ်တီးကုလားကြီးက ..

“ကောင်မလေး... နှင်ငါးကိုတယ်ဒုက္ခပေးပါလား။ ငါ အခုပဲပြည်က ပြန်လာတာ။ နင် အီမ်ကို ပြန်ချင်ရင် ပြောပါလား။ ဘာဖြစ်လို့ ဒီလိုတွက်ပြေးရတာလဲ”

ဟု ပြောလိုက်ရာ စိန်ဂုက်ထောက...

“ကျွန်မ ပျင်းလို့ ပြန်လာတာ”

ဟု ပြောလိုက်ရာ ချစ်တီးကုလားကြီးက..

“နင်ပျင်းလို့ရှိရင် ငါကို ကပြခိုင်းရင်တောင် ငါ ကပြ
ပါမယ်ဟယ်။ နောက်ကို ဒီလိုမလုပ်ပါနဲ့။ မင်္ဂလာဆောင်ဖို့ရက်
ကလည်း နီးလာပြီ မဟုတ်လား”

ဟု ပြောလေ၏။ ထိုအခါ စိန်ဂုက်ထောက..

“ဒီမှာ ကိုဆာမိ။ ရှင်နဲ့ကျွန်မနဲ့ မင်္ဂလာဆောင်တော့
မယ်။ အခုထက်ထိ အဘရဲ့ ကြွေးစာချုပ်တွေ ယူမလာသေးဘူး။
အဲဒါတွေ ယူလာပြီး ကျွန်မရှေ့မှာ ဖျက်ဆီးပစ်မှ ကျွန်မ လက်ခံ
မယ်နော်။ နောက်ပြီး ရှင့်ကို ပြောလိုက်၍မယ်။ နောက်လည်း
ညားရမယ့် အတူတူ ကျွန်မ ရှင့်ကို ရှောင်ပြီးစရာ မလိုပါဘူး။
ဒါပေမဲ့ ရှင့်အိမ်မှာက လူတွေအများကြီးရှိတယ် မဟုတ်လား။
အဲဒီကို ကျွန်မ လိုက်လာရမှာ သိပ်ပြီးရှုက်တယ်။ အဘတို့
အမေတို့ကလည်း ရှင့်ကို သမက်တော်ဖို့ လက်ခံထားကြပြီ့ပဲ။
ရှင် ဒီမှာလာပြီး အိပ်လို့ ရပါတယ်။ စာချုပ်ယူပြီး ရှင်လာခဲ့။
အဖော်တွေ ခေါ်မလာနဲ့။ ရှင်တစ်ယောက်တည်းလာခဲ့။ အဖော်ပါ
ရင် ကျွန်မ ရှုက်တယ်”

ဟု ခရာတာတာလေသံနှင့် ပြောလိုက်ရာ ချစ်တီးကုလား
ကြီးသည်...

“အခုမှပဲ နတ်ပြည်ရောက်တော့တယ်။ စိတ်ချ
ကောင်မလေး.. စိတ်ချ။ ငါအခုပဲ နှင့်အဘ စာချုပ်တွေ သွား
ယူခဲ့မယ်”

ဟု ဆိုကာ ချစ်တီးကုလားကြီးလည်း ပြန်သွားလေ
တော့၏။ ချစ်တီးကုလားကြီး ပြန်သွားလျှင် စိန်ချက်ထော်၏
အိပ်ခန်းအတွင်းမှ မမကြီးထွက်လာဖြီးလျှင် စိန်ဂျက်ထော်အား

“ညီမလေးက သိပ်ကို သဘာဝကျတာပဲ။ ချစ်တီးကြီး
တော့ ပြန်သွားရှာဖြီ။ မမလည်း ခဏပြန်သွားလိုက်ညီးမယ်”

ဟု ဆိုကာ မမကြီးသည် ထွက်သွားလေတော့၏။

တစ်နာရီကျော်ကျော်ခန့် ကြာသောအခါ၌ မမကြီး ပြန်၍
ရောက်လာလေတော့၏။ စိန်ဂျက်ထော်တို့ရှာနှင့် ရန်ကုန်မြို့သည်
(၁၃)မိုင်ခန့်သာ ဝေးရာ နာရီပိုင်းအတွင်း၌ပင် အသွားအလာ
ပြုလုပ်နိုင်လေ၏။

မမကြီး ပြန်၍ရောက်လာဖြီး များမကြာမီ၌ ချစ်တီး
ကုလားကြီးလည်း ပြန်၍ရောက်လာလေ၏။ ထိုအခါ့နှင့် မမကြီး
နှင့် စိန်ဂျက်ထော်တို့သည် အိမ်ရှုံးကွပ်ပျစ်၌ ထိုင်နေကြသည်
ဖြစ်ရာ ချစ်တီးကုလားကြီးလည်း ကွပ်ပျစ်၌ ဝင်၍ထိုင်လေ၏။
ထိုသို့ထိုင်ရင်း မမကြီးအား ညွှန်ပြု၍..

“သူ ဘယ်သူလဲ”

ဟု မေးလိုက်ရာ စိန်ဂျက်ထော်က...

“ကျွန်မ အစ်မပါ။ မဂ်လာဆောင်မယ်ဆိတာ ကြားလို့
လာဖြီး မေးတာ။ အခုပဲ ပြန်မှာပါ”

ဟု ပြောလိုက်လေ၏။ ထိအခါ ချစ်တီးကုလားကြီးက
သူ၏ အိတ်အတွင်းမှ စာချုပ်သုံးလေးစောင်ကို ထုတ်၍ စိန်
ရွတ်ထော်အား ပြလေ၏။

“ဟောဒီမှာ စာချုပ်တွေ.. ဟောဒီမှာ စာချုပ်တွေ..။
ကောင်မလေးနဲ့ ကျူပ်နဲ့ ပေါင်းရှုံး ဖူးစာရေးနှစ်လုပ်တဲ့ စာချုပ်
တွေ.. ဟို..ဟို..ဟို”

ဟု ချစ်တီးကုလားကြီးက ပြောလေ၏။ စိန်ရွက်ထော်
လည်း စာချုပ်များကို ကောက်ယူပြီးနောက်...

“ကျွန်မ စာမှုမတတ်ဘဲ မမရယ်။ တဆိတ်ဖတ်ပေး
စမ်းပါ”

ဟု ပြောရာ မမကြီးသည် စာချုပ်များကို ဖတ်ကြည့်
ပြီးနောက်...

“ဒီစာချုပ်နှစ်စောင်က မှားပြီးပါလာတာ ထင်တယ်။
ညည်းအားဦးပြားနဲ့ ချုပ်ထားတဲ့ စာချုပ်မှ မဟုတ်ဘဲ”

ဟု ပြောလိုက်ရာ စိန်ရွက်ထော်က...

“ဟင်းနော် ကိုဆာမိ။ အူကြောင်ကြောင် မလုပ်နဲ့။
စာချုပ်တွေ အပြည့်အစုံမပါရင်တော့ အိပ်ဖို့မပြောနဲ့ အိမ်ရိပ်
တောင် မနင်းရဘူး။ အိမ်အောက်က ကုပ်ကျားကြီးနဲ့ ရှားတိုက်
လွှတ်လိုက်မယ်။ ဟို..ဟို..ဟို”

ဟု ပြီတည်တည်လေသံဖြင့် ပြောလိုက်ရာ ချစ်တီး
ကုလားကြီးက..

“စိတ်မဆိုးပါနဲ့ ဂျက်ထော်ရယ်။ နင်တို့ရှာက စာချုပ်တွေ
အားလုံး သပ်သပ်ထားတာပါ။ ငါယူခဲ့ပါတယ်”

ဟုပြောပြီး အိတ်တွင်းမှ စာချုပ်အထပ်လိုက်ကို ထုတ်ယူ
ပြီး ပြေလေ၏။ ထိုအခါ မမကြီးက စာချုပ်များကိုယူ၍ ခပ်သွက်
သွက်ဖတ်ကြည့်ပြီးနောက် ငှုံး၏ ပိုက်ဆံအိတ်အတွင်းမှ ကန့်
ကမာရိုး တပ်ထားသော ခြောက်လုံးပြု။ သေနတ်ကလေးကို
ထုတ်ကာ..

“ဌိမ်ဌိမ်နေး။ သေသွားမယ် ချစ်တီးကြီး”

ဟု ဆိုပြီးလျှင် လက်တစ်ဖက်နှင့် မီးခြစ်ကိုခြစ်ကာ
စာချုပ်များကို အပြီးအပိုင် မီးရှုံးပစ်လိုက်လေ၏။ ချစ်တီးကုလား
ကြီးမှာ မောက်ပေါ်တွင် လူးလိမ့်၍ ငါနေလေတော့၏။

စိန်ဂျက်ထော်အား ပြောများကို ကျိုး၍ အစဖျောက်ပစ်
လိုက်ရန် မမကြီးက ပြောလိုက်သဖြင့် စိန်ဂျက်ထော်လည်း
ပြောများကိုယူ၍ ကောင်းကင်သို့ ပစ်တင်လိုက်ရာ ငွေခနဲ့
တိုက်ခတ်လာသော လေနအေးကလေးနှင့်အတူ ပြောများသည်
လွှင့်မျောပျောက်ကွယ်၍ သွားလေတော့၏။

ထိုအချိန်၌ ချစ်တီးကုလားကြီး၏ ငါသံကြောင့် အနီး
အနားရှိ ရွာမှ လူများသည် လာရောက်ကြည့်ကြလေ၏။ ချစ်တီး
ကုလားကြီးသည် ငါနေလေ၏။ မမကြီးသည် သူ၏ သေနတ်ကို

၂၅၂ ၈ မင်းသီနဲ

ရှေးမဆွကပင် အိတ်တွင်း၌ ပြန်လည်၍ သိမ်းဆည်းထားပြီး
ဖြစ်လေ၏။

ချုစ်တီးကုလားကြီးမှာမူ...

“ငါ စာချုပ်တွေ.. ကောင်မလေး လိမ်တယ်။ ငါ
စာချုပ်တွေ.. ကောင်မလေး လိမ်တယ်”

ဟုသာ အော်၍ ငို့နေလေ၏။

ထိုသို့ ငို့နေစဉ်၌ပင် ရွာလယ်လမ်းမမှနေ၍ မော်တော်
ကားကြီးတစ်စီးသည် ဝင်လာလေ၏။ ထိုမော်တော်ကားကြီး
သည် စိန်ဂျက်ထော်တို့အိမ်ရှေ့၌ ရပ်လိုက်လေ၏။ ထိုသို့ ရပ်
လိုက်သည်နှင့်တစ်ပြိုင်နက် ကားခေါင်းတွင် စီးနှင့်လိုက်ပါ
လာသော အသက်ငါးဆယ်ကျော်အရွယ်ခန့် သားသားနားနား
လူကြီးတစ်ဦးသည် ဆင်းလာလေ၏။ ကားနောက်ခန်းမှလည်း
သန်မာမာယောကျားကြီးလေးဦး ဆင်းလာလေ၏။ သားသား
နားနားလူကြီးက သူ၏ လူလေးဦးအား..

“ဟေ့... ဟိုမှာ တွေ့ပြီဟေ့”

ဟု ပြောလိုက်လျှင် ထိုသန်မာတွားကျိုင်းသော လူလေး
ဦးသည် ချုစ်တီးကုလားကြီးကို ဖမ်းကာ ကြိုးများဖြင့် တုပ်ကြ
လေ၏။ ချုစ်တီးကုလားကြီးက..

“ငါစာချုပ်တွေ..ငါစာချုပ်တွေ”

ဟု အော်ဟစ်ရင်း ကားပေါ်သို့ ယက်ကန်ယက်ကန်နှင့်
ပါသွားတော့၏။ သားသားနားနားနှင့် လူကြီးမှာ ဒေါက်တာ

ဦးသန်းကြွယ်ဖြစ်၏။ ဒေါက်တာ ဦးသန်းကြွယ်သည် လူအုပ် အတွင်းမှ လူများကို အကဲခတ်ပြီးလျှင် မမကြီးဆီသို့ လျှောက် လာလေ၏။

“ဒီချုပ်တီးအရူးကြီး ဒီရွာကိုရောက်နေတယ်ဆုံးပြီး လုမ်းပြီး သတင်းပေးတဲ့ လေဒီဒေါက်တာဆိုတာ ဒီက တူမကြီးလား”

ဟု မေးလေ၏။ ထိအခါ မမကြီးက...

“မဟုတ်ရပါဘူးအန်ကယ်။ ကျွန်မက ဆန့်စပါးလုပ်ငန်းလုပ်ချင်လို့ ဒီရွာကို လာပြီး လေ့လာနေတာပါ။ ကျွန်မနာမည် မမကြီးတဲ့။ ကျွန်မ ဆရာဝန်မဟုတ်ပါဘူး”

ဟုပြောလေ၏။ ထိအခါ ဒေါက်တာဦးသန်းကြွယ်လည်း

“သွေး...သွေး...သွေး...ကျူးပါ တူမကြီးကို ဒီချုပ်တီးကုလားကြီးကို ကုန်တဲ့ ဆရာဝန်မလေးအောက်မှာ လို့ပါ။ ကဲ..နေမြင့်လေ၊ အရူးရင့်လေတဲ့။ နေမြင့်ခင် ဒီချုပ်တီးကုလားကြီးကို ခေါ်သွားရညီးမယ်”

ဟု ဆိုကာ ခေါ်ဆောင်သွားလေတော့၏။ ချုပ်တီးကုလားကြီးမှာမူ အော်ဟစ်ရင်း ပါသွားရရှာလေတော့၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး များမကြာမီ ဦးပင် စိန့်ဂျက်ထော်တို့အိမ်ရှေ့ပြု မင်္ဂလာမဏ္ဍာပ်ကြီးတစ်ခု ထိုး၍ မင်္ဂလာဆောင်တစ်ခု စည်ကားသိုက်မြှုက်စွာ ကျင်းပနေလေ၏။

ထိုမင်္ဂလာဆောင်၏ မင်္ဂလာသတို့သမီးမှာ စိန့်ဂျက်ထော်ဖြစ်ပြီး သတို့သားမှာ မောင်သာအေးဖြစ်လေ၏။ ထိုမင်္ဂလာ

၂၅၄ ။ မင်းသီချွန်

ဆောင်ကို ကမကထပြုသူမှာ ကျွန်ုပ်တို့၏ ဘတ်လိုက်ကျော် မမကြီး (ခေါ်) စိန်မမကြီးပင်ဖြစ်ကြောင်း အထူးဖော်ပြရန် မလို တော့ပေ။

ထိုသို့ မင်းလာဆောင်နေစဉ်အတွင်း ချစ်တီးကုလားကြီး သည် ဂါတ်မှ ပုလိပ်များကိုခေါ်ကာ မင်းလာဆောင်ဆီသို့ ရောက် လာတော့၏။ ထို့နောက် မမကြီးကိုမြင်လျှင်..

“သူပါပဲ...သူပါပဲ။ ကျူပ်စာချုပ်တွေကို လုယူပြီး မီးရှိ ပစ်တာ”

ဟု တိုင်တန်းရာ ရာဇ်ဝတ်အုပ်က မမကြီးအနီးသို့ ကပ် လိုက်ပြီးလျှင်..

“ဒီမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ခင်ဗျားဟာ ဒီချစ်တီးကုလားကြီး၊ စာချုပ်တွေကို သေနတ်နဲ့ ချိန်ပြီး လုယူပြီး မီးရှိပစ်တယ်လို့ တိုင်ချက်ဖွင့်ထားတယ်”

ဟု ပြောလိုက်ရာ မမကြီးက မခို့တရို့လေးပြုး၍ ငံး၏ ပိုက်ဆံအိတ်တွင်းမှ ဓာတ်ပုံတစ်ပုံကိုထုတ်ကာ ရာဇ်ဝတ်အုပ်၏ လက်တွင်းသို့ ပေးလိုက်ရင်း..

“ဒီချစ်တီးကုလားကြီးဟာ အရှုံးကြီးပါရင်။ တွေ့တဲ့ လူတိုင်းကို အဲဒီလိုချည်း ပြောနေတာပဲ။ အဲဒီဓာတ်ပုံမှာ ကြည့်ပါလား။ သူဟာ သွက်သွက်ခါအောင် ရူးနေတဲ့ သူပါ”

ဟု ပြောလိုက်ရာ ရာဇ်ဝတ်အုပ်သည် ဓာတ်ပုံကို ကြည့်လိုက်လေ၏။

ဓာတ်ပုံတွင်ကား အဝတ်မပါ ဗလာကိုယ်တည်းဖြင့်
ပြီးနေသာ ချစ်တီးကုလားကြီးနှင့် နောက်မှလိုက်၍ ဖမ်းသော
လူလေးဦး၏ ပုံကို ထင်ရှားစွာ တွေ့နေရသည် ဖြစ်ရကား...

“စိတ်မရှိပါနဲ့ခင်ဗျာ။ ကျွန်တော်တို့ကလည်း သူ့ကို
ရူးနေမှန်းမသိလိုပါ။ ကျွန်တော်တို့ပဲ ပြန်ခေါ်သွားပါမယ်”

ဟု ရာဇ်ဝတ်အုပ်က ပြောလေ၏။ ထိုအခါ မမကြီးက..

“မဟုတ်တာဘဲ ရာဇ်ဝတ်အုပ်မင်းရယ်။ မဂ်လာဆောင်
လာပြီးမှ ဘာမှမစားဘဲ ပြန်မယ်လို့။ ချစ်တီးအရူးကြီးလည်း
သနားပါတယ်။ ထမင်းကျွေးလိုက်ပါဘီး”

ဟု ပြောဆို၍ မမကြီးသည် ကာလသားတစ်ဦးအား

“ဟေ့... မောင်လေး။ ဟောဒီ ချစ်တီးကုလားကြီး
အတွက် ထမင်းတစ်ပွဲသပ်သပ်ပြင်ပေးလိုက်ပါကွယ်”

ဟု ပြောရာ ကာလသားတစ်ဦးကလည်း ဟင်းများကို
ပန်းကန်တွင်းသို့ ခပ်ထည့်ရင်း...

“လာ..ချစ်တီး။ စားမယ်”

ဟု ခေါ်လိုက်ရာ ချစ်တီးက ထိုဟင်းကို ကြည့်လျက်..

“ငါမစားဘူး... ငါမစားဘူး။ ငါစာချုပ်တွေ ပြန်ပေး။
ကောင်မလေး ငါကိုပေး”

ဟု အော်ဟစ်နော် ရာဇ်ဝတ်အုပ်သည် သူ၏ နောက်ပါ
ပုလိပ်များကို မျက်ရိပ်ပြလိုက်ရာ ပုလိပ်များသည် ချစ်တီး
ကုလားကြီးအား လက်ထိတ်ခတ်၍ ဆွဲခေါ်သွားကြလေတော့၏။

၂၅၆ ။ ပင်းသီနဲ့

ထိအခါ လှည်းကူးမြို့မှ ငှားရမ်းထားသော တီးပိုင်းက
ခုံမင်း၊ ခြောက်လုံးပတ်၊ တယော..စသည်များဖြင့် စတင်တီး
မှတ်နေလေတော့၏။ သီချင်းဆိုသူမှာ ကာလသားခေါင်း ကို
ကြက်တော့ဆိုသူဖြစ်၏။ ကိုကြက်တော့ဆိုရမည့် သီချင်းမှာ
‘အခါတော်ပေးတာက နတ်ရေးငယ် ရွှေစာ’ဟု ဖြစ်သော်လည်း
အကြောင်းဖုံးကိုသိနေသော ကိုကြက်တော်က စသားကို ဖျက်၍

“အခါတော်ပေးတာက ချစ်တီးငယ် ရွှေစာ”

ဟု ဆိုလိုက်ရာ လက်ထိတ်ဖြင့် ပါသွားသော ချစ်တီးက
“ထွေ”

ဟု အော်ဟစ်လိုက်ရင်း ဒေါသများ ပြင်းထေနပေါက်ကွဲ
လာကာ တစ်ထိုင်တည်း၌ပင် သွက်သွက်ခါအောင် ရူးသွပ်သွား
သည်ဖြစ်ရာ...

“ငါစာချုပ်တွေ..ငါစာချုပ်တွေ”

ဟုအော်ဟစ်ရင်း ခုန်ပေါက်ပြီးသွားလေတော့သတည်း။



သမ္မတတ္ထာ ကမ္မသကာ
ပင်းသီနဲ့





လေသာ်မြို့းစွဲစာပေ

အမှတ် (၁၁၁) (ပထဝါ)၊ ၃၃ လမ်း၊

(မြို့တော်ခန်းမအနီး)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -၀၁ ၂၄၃၉၁၉

မမကြီးနင် အကြံသမာနှစ်ဦး

တစ်နွေးသည် မမကြီးဆိုသော မိန်းမချောတစ်ဦးသည်
လွန်စွာမှ အချုပ်အလှပ်ကောင်း၍ လွန်စွာမှလည်း ဆက်ဆံရေး
ကောင်းလှသော ‘အန်တီအေး’ ဆိုသည့် အဒေါ်ကြီးတစ်ဦး၏
အပ်ချုပ်ဆိုင်သို့ ရောက်ရှိလာလေတော်၏။ ငှါးရောက်ရှိလာခိုန်
၌ ထိအန်တီအေးဆိုသော အပ်ချုပ်ကျွမ်းကျင်သည့် အဒေါ်ကြီး
သည် နံရုံကို ခေါင်းဖြင့်မြို့ရင်း ပရပ်ဆီပူလင်းကလေးကို ရာ၍
နေလေ၏။

မမကြီးသည် အန်တီအေးကိုမြှင့်လှုပ်မြှင့်ချင်း။

“အန်တိအေး..အကျိုးအပ်ချင်တယ်။ အမြန်ရမလား”

ဟု မေးလိုက်လေ၏။

“အမြန်တော့ ဘယ်ရမလဲ သမီးရယ်။ အန်တိလည်း
ကောင်းကောင်း နေမကောင်းဘူး”

ဟု ထိုအဒေါကြီးက ပြန်၍ ပြောလေ၏။

ထိုအခါ မမကြီးဆိုသော မိန်းမချောလေးကလေးက ..

“အန်တိအေးကြည့်ရတာ တစ်မျိုးကြီးပဲ။ ဘာဖြစ်လို့လဲ”

ဟု မေးလိုက်လေ၏။

“ဉာက အန်တိအေးတို့လင်မယား စကားများပြီး
သတ်ကြ ပုံတ်ကြတယ်လေ။ ပြီးတော့ ကွာမယ်ရှင်းမယ် လုပ်ကြ
တာပေါ့”

ဟု ထိုအဒေါကြီးက ပြောလေ၏။

ထိုအခါ မမကြီးက ..

“အန်တိအေးယောကုံးကြီးကို ကျွန်းမ ကောင်းကောင်း
သိပါတယ်။ ဒါလောက်နာမည်ကြီးတဲ့ ဖောင်ဆရာကြီး။ မသိဘဲ
နေပါ့မလားရှင်း။ ဒီဆရာကြီးက သဘောကောင်းပါတယ်။ ကျွန်းမ
သူ့ဆီမှာ ဖောင် နှစ်ခါ သုံးခါ သွားမေးဖူးတယ်။ ပြီးတော့
အမြဲတမ်း တရားထိုင်နေတဲ့ တရားသမားကြီးမဟုတ်လား”

ဟု မမကြီးက မေးလိုက်လေ၏။

“အဲဒါကြာင့် ခက်တာပေါ့ သမီးရယ်။ ကဏ္န်းညှပ်
တာတော့ လူမသိဘူးအော့။ မိအေးအော်တာပဲ လူကြားတာ။
သူဟာလေ သမီးပြောသလို သူတော်ကောင်းကြီးပါပဲ။ လူတကာ
ပေါ် ကောင်းပါတယ်။ အန်တို့တစ်ယောက်တည်းအပေါ်
မကောင်းတာပါ။ အန်တိနဲ့ သူနဲ့က ငယ်ငယ်လေးကတည်းက
အိမ်ထောင်ကျခဲ့ကြတာ။ သူက ဆယ့်ရှစ်နှစ်၊ အန်တိက ဆယ့်
ခြားက်နှစ်။ လိုက်ပြေးကြတာကွယ့်။ တစ်နှစ်လောက်ပဲ ပါင်းရ
ပါတယ်ကွယ်။ အန်တို့မိဘတွေက အတင်းခဲ့လို့ ကွဲသွားကြရ
တယ်။ အဲဒီမှာ သူလည်းပဲ သူဘဝကို သူ တန်ဖိုးမထားတော့ဘဲ
လုပ်မိလုပ်ရာတွေ လျှောက်ပြီးလုပ်တော့တာပဲ။ သာယာဝတီ
သူပုန်တွေထတော့လည်း အဲဒီအထဲ ပါသွားတယ်။ နောက်တော့
အစိုးရဘက်က ဖမ်းမြှုပြီး ထောင်ခြားက်နှစ်ချလိုက်တယ်။
ထောင်က ထွက်လာတော့လည်း အလုပ်အမျိုးမျိုး လုပ်ကိုင်
စားသောက်ရင်း အဲဒီ ဖောင်တို့ လက္ခဏာတို့ဆိုတဲ့ ပညာတွေ
လေ့လာလိုက်စားခဲ့တာ အခုလို လူသိများတဲ့ ဆရာကြီးတစ်ဆူ
ဖြစ်တဲ့အထိပါပဲ သမီးရယ်။ အန်တိနဲ့ ကွဲသွားလိုက်တာ အနှစ်
နှစ်ဆယ်ကျော်ပါတယ်။ သူ အသက်လေးဆယ်ကျော်၊ အန်တီ
အသက်လေးဆယ်အရောက်မှာ ပြန်ပြီးလက်ထပ်ယူကြတယ်
လေ။ ဒါတွေပြောရတာ နားရှက်စရာပါကွယ်။ သမီး သိအောင်
ပြောပြရတာ”

ဟု ထိအဒေါကြီးက ပြောလိုက်လေ၏။

“အန်တိတို့ ဘတ်လမ်းကလည်း ခပ်ဆန်းဆန်းပါလား။ ရှိတ်စပီးယား ပြောတ်တွေထဲမှာတောင် မင်းသမီးနဲ့ မင်းသား ကွဲရင် သုံးနှစ်လောက်ပဲ ကွဲကြတာ။ ကမ္မာကျော် ရာမဘတ် လမ်းမှာတောင် ရာမမင်းသားနဲ့ သီတာအောင် ကွဲတာတောင် ခုနစ်နှစ်ပဲ ကြာတယ်။ အန်တိတို့က အနှစ်နှစ်ဆယ်ကျော်ကွဲပြီး ပြန်တယ်ပေါင်းဆိုတော့ အတော်ကလေးတော့ ဆန်းသားပဲ။ အန်တို့ယောက်ရားကြီးက အတော့ကို အစွဲအလမ်းကြီးတဲ့လူကြီး ပဲဖော်။ ဟုတ်မှာပါ။ ဒီဆရာကြီးကြည့်ရတာ နှုတ်ခမ်းမွေးကြီးက လည်း ကားကား၊ မျက်လုံးအကြည့်ကလည်း ရူးရဲ့ရဲ့နဲ့။ သူမှန် တယ်ထင်ရင် လုပ်ပုံးမယ့် လူစားမျိုးကြီးပါ”

ဟု မမကြီးဆိုသော မိန်းမချောကလေးက ပြောလိုက် လေ၏။ ထိအခါ အန်တိအေးဆိုသော အပ်ချုပ်သည် အဒေါကြီး က...

“အန်တိ ဒီစကားတွေ ပြောရမှာ ရှုက်လည်း ရှုက်ပါ တယ်ကွဲယ်။ ကလေးကလားလည်း နိုင်ပါတယ်။ ဒါပေမဲ့ ငါတို့ မိန်းမတွေရဲ့ သဘာဝကို ပြောရညီးမယ်ဟေ့။ အသက်ကြီးမှ သူ့ကို ပြန်ယူတာ ‘ငယ်က ပေါင်း အနှစ်တစ်သောင်း မမေ့ ကောင်း’ဆိုတဲ့ စကားအတိုင်း အန်တိက သူ့ကို မြတ်နိုးလို့ လေးစားလို့ ပြန်ယူတာကွဲယ့်။ ဒါပေမဲ့ ကိုယ်တော်ချောက

အန်တိရဲ့ မေတ္တာနဲ့စေတနာကို တန်ဖိုးမထားဘူး။ သူမှာ စုစိ
ဆောင်းမြှုပ်လာမှ သူကို လာပြီးယူတယ်လို့ အန်တို့ကို အထင်
သေးတာကွယ့်။ အဲဒီမှာ အန်တို့ကို ငယ်ငယ်တုန်းက နာထား
တဲ့ အနာဟောင်းနဲ့ ပေါင်းပြီး နိုပ်စက်တာ ခြောက်နှစ် ရှိပါပြီ
မမကြီးရယ်။ အခုတစ်ခါတော့ အနာဆုံးပဲ။ ဒါကြောင့် သူကို
တော့ ဆလုပါပဲ။ ပေါင်းလည်း မပေါင်းတော့ပါဘူး”

ဟုပြောရင်း ထိအဒေါကြီးသည် မျက်ရည်များ တတွေ
တွေစီးကျလာတော့၏။ ထိအခါ မမကြီးက..

“ဒီလိုလုပ်တာတော့ အန်တို့ယောက်ဘူး ဆရာကြီးက
လွန်တာပေါ့။ ငယ်ငယ်တုန်းကဖြစ်ခဲ့တဲ့ အပြုးကို အသက်အရွယ်
ကြီးမှ လက်စားချေတာ။ ဒါဟာ သက်သက်အနိုင်ကျင့်တာပဲ။
အန်တိ ငှံခံပေမဲ့ ကျွန်မတော့ မခံနိုင်ဘူး။ အဲဒီဆရာကြီးနဲ့
သွားတွေ့မယ်။ အန်တိပြောတဲ့အတိုင်း ဟုတ်ရင်တော့ ဒီလူကြီးကို
ချမ်းသာမပေးနိုင်ဘူး။ အန်တိကိုယ့်စား သမီး သူကို သင်ခန်းစာ
ပေးလိုက်မယ်”

ဟု မမကြီးက ပြောလိုက်လေ၏။

“ဟုတ်ပါတယ်သမီးရယ်။ အန်တိက ဘာဖြစ်လို့ ကိုယ့်
အရှက်ကိုယ်ခဲ့ရမှာတဲ့ဗျား။ ဒါပေမဲ့ သူကိုတော့ သင်ခန်းစာ သွားပြီး
မပေးပါနဲ့ကွယ်။ ဒီလူကြီးက ဘာမဆို သူပဲ မှန်တယ်လို့ ထင်တဲ့
လူကြီး။ တကယ့်ကို ခွစာကြီးပါပဲ။ ပြောလက်စနဲ့ ပြောရညီးမယ်

၂၅၂ ။ မင်းသီနဲ့

သမီးရေ။ အန်တိတို့ အသက်ကြီးမှ ပြန်ပြီးပေါင်းကြတာ
ခြောက်နှစ်တင်းတင်းပြည့်ပါဖြူ။ သူ့လုပ်စာကိုလည်း တစ်ပြားမှ
မစားဖူးပါဘူး။ အန်တိလည်း ကိုယ့်ဝင်ငွေ့ကိုယ်ပဲ မဟုတ်လား။
သူရှာလို့ရသမျှအားလုံး သူငယ်ချင်းတွေကို ကျွေးလားကျွေးရဲ့။
တပည့်တွေကို ကျွေးလားကျွေးရဲ့။ ရသမျှ အကုန်သွားပေးတာပဲ။
ဘယ်သူ့ကိုမဆို သဒ္ဓါတရားတော့ ရှိတယ်။ အန်တိက လွှဲရင်
ပေါ့လေ။ အန်တိကိုများဆိုရင် ပိုက်ဆံကလေးနှစ်ပြားပေးဖို့တောင်
လက်တုန်းနှုတယ်။ အန်တိ နေမကောင်းပြီး သေမလိုဖြစ်နေတာ
တောင် ကြည့်ဖော်မရဘူး။ အဲဒီလောက် စိမ့်ကားရက်စက်တဲ့
လူကြီးပါကွယ်။ ဒင်းကိုတော့ ဒီတစ်ခါ တော်ပါဖြူ”

ဟု စက်ချုပ်သည်အဒေါကြီးက ပြောလေ၏။ ထိုအခါ
မမကြီးက...

“အန်တိပြောတဲ့အတိုင်းဆိုရင် ဒီဆရာကြီးဟာ အတော့
ကို လွှန်တာပဲ။ သမီး သူနဲ့ သွားတွေ့မယ်။ ဘာပဲဖြစ်ဖြစ်လေ
ဒီလို့မတရားလုပ်တာတော့ သမီးစိတ်ထဲမှာ မခံချင်သလိုဘဲ။
ကဲပါ အန်တိရယ် နေကောင်းအောင်နေပါ။ သမီးသွားမယ်”

ဟုဆိုကာ မမကြီးသည် ထိုစက်ချုပ်သည် အဒေါကြီး၏
ပောက်ဗျား ဖောင်ဟောရာသို့ ထွေက်လာခဲ့လေ၏။

မမကြီးသည် ထိုဆရာကြီး၏ ဖောင်ဟောရာ အခန်း
အတွင်းသို့ မျက်နှာကို တင်းတင်းထား၍ ဝင်သွားပြီးလျှင်
ထိုဆရာကြီး၏ မျက်နှာချင်းဆိုင်နေရာ၌ ဝင်၍ ထိုင်လိုက်လေ၏။

ထို့နောက် ထိုဆရာကြီးကို အကဲခတ်လိုက်လေ၏။

ဆရာကြီးသည် ရှုပ်ဖြူအကို့ ပလေကပ်လုံချည် အဖြူကို ဝတ်ဆင်ထား၏။ ငွေး၏ အနီးဖြုံးမူ ငယ်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံဟောင်းကလေးတစ်ပုံ ချိတ်ထားသည်ကို တွေ့ရ လေ၏။

ထိုဓာတ်ပုံကို ကြည့်ခြင်းအားဖြင့် ယောက်ဥားပီသသော ဥပမိရှုပ်ကောင်းသော ထိုဆရာကြီး၏ လူငယ်ဘဝအဖြစ်အပျက် များကို မှန်းဆနိုင်၏။ ထို့နောက် မမကြီးက...

“ဆရာကြီးငယ်ငယ်က အတော့ကိုကြည့်ကောင်းတဲ့ ယောက်ဥားတစ်ယောက်ပဲ”

ဟု စကားစလိုက်လေ၏။

“လူကြည့်ကောင်းတာက အရေးမကြီးပါဘူး။ စိတ်ထားကောင်းဖို့ ပိုပြီး အရေးကြီးလိမ့်မယ ထင်တယ”

ဟု ဆရာကြီးက ပြောလိုက်လေ၏။

ထိုအခါ မမကြီးက...

“စိတ်ထားကောင်းတဲ့လူများ ကိုယ့်မိန်းမကို ကိုယ်မကာခဲ့ ရိုက်နှက် နှိပ်စက်ရတယ်လို့များ ကားဖူးပါသလားရှင်”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဆရာကြီးသည် တောားဟားရယ်ရင်း...

၂၆၄ ။ မင်းသီနဲ့

“မိန္ဒားကလေး ကျူပ်မိန္ဒားမကြီးရဲ့ စက်ဆိုင်က လာခဲ့တယ်
ထင်တယ်။ ကျူပ်မိန္ဒားမကြီးကို ကျူပ် မကြာခဏ ရှိက်တာပေါ့
ဗျာ။ အဲဒါကို ကျူပ်မိန္ဒားမကြီး သဘောမပေါက်ဘူး။ လူတွေမှာ
စိတ်သဘာဝအမျိုးမျိုးရှိတယ် မိန္ဒားကလေး။ အရက်မူးလို့ ပင်ကို
စိတ် ပေါ်လာတဲ့အခါမျိုးမှာ အကဲခတ်ကြည့်ပါလား။ တချို့က
မူးရင် သီချင်းဆိုတယ်။ တချို့က ကတယ်။ တချို့ တောင်စဉ်
ရေမရတွေ လျှောက်ပြီးပြောတယ်။ တချို့ ဆဲဆိုတယ်။ တချို့က
အနားမှာ ရှိတဲ့ လူကို ရန်ရှာပြီး ရှိက်လားနှက်လား လုပ်တယ်။
ဒါပေမဲ့ သူတို့အားလုံးဟာ မူးနေတာကို ကိုယ်ကြိုက်တဲ့ နည်းနဲ့
သရပ်ဖော်နေကြတာပဲ မဟုတ်လား။ အဲဒီလိုပဲ မိန္ဒားကလေး။
အိမ်ထောင်ချုစ်ခြင်းတရားမှာ တချို့က မိန္ဒားမကို ချုစ်တဲ့အတွက်
လက်ဝတ်လက်စားတွေ ဝယ်ပေးတယ်။ တချို့က အဝတ်
အထည်တွေ ဝယ်ပေးတယ်။ တချို့က လိုက်ချင်မှန်းမသိ၊
မလိုက်ချင်မှန်း မသိ၊ အနယ်နယ်အရပ်ရပ်ကို ခေါ်သွားတယ်။
တချို့က ဆဲတယ်။ တချို့က အပြစ်ရှာပြီး ရှိက်တယ်။ သူတို့ဟာ
အိမ်ထောင်ရေးမေတ္တာကို သူတို့နှင့်သူတို့ဟန်နဲ့ သရပ်ဖော်နေကြ
တာပဲ မဟုတ်လား။ ကျူပ်က နောက်ဆုံးလူအမျိုးအစားထဲမှာ
ပါတယ်မိန္ဒားကလေး။ အဲဒါကို ရှင်းစိုင်းတဲ့ သဘာဝရှိတယ်လို့
တော့ ဆိုနိုင်တယ်။ ယုတ်မှာကောက်ကျွမ်းတယ်လို့တော့ မဆို
နိုင်ဘူး။ စိတ်သဘာဝကိုး မိန္ဒားကလေးရဲ့”

ဟု ထိုဆရာကြီးက ပြောလေ၏။
ထိုအခါ မမကြီးက..
“အဲဒီလို ဂိုင်းစိုင်းတဲ့ သဘာဝရှိတဲ့ လူမျိုးနဲ့ အိမ်ထောင်
ကျတဲ့ မိန်းမကတော့ ကံဆိုးတာပေါ့နော်”
ဟု ပြောလိုက်လေ၏။
ထိုအခါ ဆရာကြီးက...
“ဒီလို မိန်းကလေးရဲ့။ အိမ်ထောင်အပြစ်ခုနစ်ပါးဆိုတာ
ရှိတယ်။ အိမ်ထောင်မဖြစ်ခြင်း၊ မြဲသော်လည်း စီးပွားမဖြစ်ခြင်း၊
စီးပွားဖြစ်သော်လည်း သားကောင်း၊ သမီးကောင်းမရခြင်း၊
သားကောင်းသမီးကောင်းရသော်လည်း အကြောင်းအမျိုးမျိုး
ကြောင့် မယ်တစ်ရွာ မောင်တစ်မြို့ နေရခြင်း၊ အဲဒီလို မနေရသွေ့
လည်းဘဲ တကျက်ကျက်စကားများ ရန်ဖြစ်နေခြင်း၊ အဲဒီလို
တကျက်ကျက်ဖြစ်မနေသွေ့လည်း လင်မယားနှစ်ဦးမှာ နှစ်ဦး
စလုံးဖြစ်စေ၊ တစ်ဦးဦးမှာဖြစ်စေ၊ ရောဂါဆိုး စွဲကပ်နေခြင်း၊
အဲဒီလို မစွဲကပ်ဘူးဆိုသွေ့လည်း တစ်ဦးဦးက ဖောက်ပြန်ခြင်း
ဆိုတဲ့ အပြစ်ခုနစ်ပါးရယ်လို့ ရှိတယ်။ ကျူပ်တို့လင်မယားနှစ်
ယောက်မှာ အဲဒီအပြစ်ခုနစ်ပါး မရှိရပါလားများ။ တစ်ခါမှ
တကျက်ကျက်ရန်ဖြစ်တယ်လို့ မရှိဘူး။ အသက်ကြီးလာလေ၊
သံယောဇ္ဈို့လာလေပေါ့ မိန်းကလေးရယ်။ အဲဒီသံယောဇ္ဈို့
တွေကို ကျူပ်က ရိုက်နှက်ခြင်းနဲ့ သရပ်ဖော်လွှာရှိတယ်။ အဲဒါကို

၂၆၆ မင်းသီနဲ့

မှားတယ်လို့တော့ ဆိုနိုင်တယ်။ မိုက်တယ်လို့တော့ မပြောသင့် ဘူးကွယ်။ ဒီမှာ မိန်းကလေး။ ကျူပ်တို့လင်မယားကြားမှာ စိတ်ည်စ်မခံနဲ့။ အတော်လေးကြာတော့ ကျူပ်မိန်းမကြီးဟာ ကျူပ်ရဲ့ ရိုက်နှက်ထူထောင်းခြင်းကို လွမ်းဆွတ်သတိရလာမှာပါ။ အဲဒီအခါမှာ ကျူပ်ကလည်း ရိုက်စရာရှိတာ ပြန်ရိုက်၊ ကျူပ်မိန်းမကြီးကလည်း စိတ်ကောက်စရာရှိတာပြန်ကောက်နဲ့ပဲ လေးနှက်တဲ့ သက်ကြီးရွယ်အိုတို့ရဲ့ အမိမိထောင်ရေးဘဝကို သရုပ်ဖော်ကြမှာပါ။ မိန်းကလေးကို ကိုယ့်တူမအရင်းလိုသဘောထားပြီး ပြောလိုက်ညီးမယ်။ များများရိုက်တဲ့ ယောက်ဗျားမျိုးမှ ချစ်စရာရှိရင်လည်း လေးလေးနှက်နှက် ချစ်တတ်တယ်ကွယ့်နော်”

ဟု ပြောလိုက်လေ၏။ ထိုအခါ မမကြီးလည်း ထိုဆရာကြီး၏ စိတ်သဘောထားကို ကောင်းစွာ နားလည်သွားပြီဖြစ်သဖြင့် နှုတ်ဆက်ကာ ပြန်သွားလေတော့၏။

ထိုနောက် ထိုဆရာကြီး၏ မိန်းမ စက်ဆိုင်သို့ဝင်ကာ...

“အန်တီရေ။ ဆရာကြီးက လူကောင်းကြီးပါရှင်။ ရိုးလိုက်တာလည်း လွန်ရော်။ ပြီးတော့ အန်တို့ကိုလည်း မြတ်မြတ်နိုးနိုးရှိပါတယ်”

ဟု ပြောလိုက်ရာ စက်ချုပ်ဆိုင်ပိုင်ရှင် အန်တီအေးဆိုသော အဒေါ်ကြီးက...

“စောစောတုန်းကတော့ ငါအဘိုးကြီးကို သင်ခန်းစာ
ပေးရမယ်ဆိုပြီး သွားတာ။ အခုတော့ ဘယ်လိုဖြစ်ပြီး ပြန်လာ
တာတုံး မမကြီးရယ်”

ဟု ညည်းညည်းညာ၍ ပြောလိုက်လေ၏။ ထိုအချိန်
ဦးမှာပင် စက်ချုပ်ဆိုင်အတွင်းသို့ မိန်းကလေးတစ်ဦး ဝင်လာ
လေ၏။ ထိုမိန်းကလေးကိုမြင်လျှင် အန်တိအေးဆိုသော အဒေါ်
ကြီးက..

“ဟဲ.. မြေမြေ၊ နင်မလာတာ ကြာပြီဖော်”

ဟု ပြောလိုက်လေ၏။

“ဟုတ်တယ် အန်တိအေး။ အခုလာတာလည်း သူတို့
အလစ်မှာ ခိုးပြီး ထွက်လာရတာ။ ကျွန်ုမလည်း ဘယ်သူ့ကို
အကူအညီတောင်းရမှန်း မသိတာနဲ့ အန်တို့ဆီ ပြေးလာတာပဲ”

ဟု မြေမြေဆိုသော မိန်းကလေးက ထိုတ်ထိုတ်ပျောပျောဖြင့်
ပြောလေ၏။

“ညည်းပြောတာ ငါဖြင့် တစ်ခုမှ နားမလည်ဘူး။
ငါက ဘာကို အကူအညီပေးရမှာလဲ။ ရှင်းရှင်းပြောစမ်းပါ
မြေမြေရယ်”

ဟု အန်တိအေးက ပြောလိုက်လေ၏။

“ဒီလို အန်တိရဲ့။ ကျွန်ုမမိတွေးကြီးနဲ့ ကျွန်ုမနဲ့ စကား
ပျားပြီး အိမ်ပေါ်က ဆင်းလာတာတော့ အန်တိသိတယ်ဖော်”

၂၆၈ မင်းသီခံ

ဟု မြေမြိုက ပြောလိုက်လေ၏။

“အေး..အဲဒါတော့ ကြားလိုက်သားပဲ”

ဟု အန်တီအေးက အကျိုစတစ်ခုကို ညွှပ်ရင်း ပြောလိုက်လေ၏။

“အိမ်ပေါ်ကလည်း ဆင်းလာရော မိတ္ထေးကြီးကို မခံ
ချင်တာနဲ့ ကျွန်ုမ်လည်း အလုပ်လိုက်ရှာလိုက်တာဆိုတာ မပြော
ပါနဲ့တော့။ နောက်ဆုံးမှာတော့ အလုပ်ရတယ်ပေါ့ အန်တီအေး
ရယ်။ အလုပ်ကတော့ လက်ရေးတိုစာရေးမ အလုပ်ပါပဲ။ စား
ပြီး သောက်ပြီး တစ်လ သုံးရာပေးတယ်ဆိုတော့ ကျွန်ုမအတွက်
မဆိုးဘူး အန်တီရယ်”

ဟု မြေမြိုက ပြောလိုက်လေ၏။

“ဘယ်ရုံးမှာ လုပ်ရတာလဲဟဲ”

ဟု အန်တီအေးက မေးလိုက်၏။

“ရုံးမဟုတ်ဘူးအန်တီရဲ့ အိမ်မှာ။ သယ်နှံးကျွန်ုးဘူးတာ
နဲ့ သိပ်မဝေးတဲ့နေရာက ခြိုင်းကျယ်ကြီးနဲ့ နှစ်ထပ်အိမည်းကြီး
မှာ အလုပ်လုပ်ရတာ။ ကျွန်ုမအလုပ်ရှင်က သူငယ်ချင်း နှစ်
ယောက်ရှင့်။ ‘ကိုမြဖေ’နဲ့ ‘ကိုလှဖေ’တဲ့။ သူတို့က ညီအစ်မ
နှစ်ယောက်ကို ယူထားကြတာ။ ညီအစ်မနှစ်ယောက်နာမည်က
‘မအောင်ရင်’နဲ့ ‘မအောင်တင်’တဲ့။ အလုပ်ကလည်း မည်မည်
ရရတော့ မဟုတ်ဘူး။ သူတို့လင်မယား စုံတွဲနှစ်တွဲ အပျော်းပြော
ထိုင်ပြောတဲ့စကားတွေကို လက်ရေးတို့နဲ့ လိုက်ရေးခိုင်းရင်လည်း

လိုက်ရေးရတယ်။ ပြီးတော့ ကျွန်မကို ဖတ်ခိုင်းပြီး သူတို့
လင်မယားတွေ တဝါးဝါနဲ့ ထိုင်ပြီး ရယ်တော့တာပဲ”

ဟု မြှမြှက ပြောလိုက်လေ၏။ ထိုအခါ အန်တိအေးက

“အချောင်ပိုက်ဆံရန်တာများ ညည်းကို ငါက ဘာများ
ကူညီရမှာလဲ”

ဟု ပြောလိုက်လေ၏။

“မဟုတ်သေးဘူး အန်တိရဲ့။ လပြည့်နေ့ညကျလျှင်
တော့ ညနေစောင်းကတည်းက ကျွန်မကို ဗလာထားဝိုင်းခိုင်း
တယ်။ ထိုင်မသိမ်းအကျိုဝင်တိခိုင်းတယ်။ ဆံပင်ကို ဖြန့်ချခိုင်း
တယ်။ ပြီးရင် ဆေးလိပ်တစ်လိပ် သောက်ခိုင်းတယ်။ မသောက်
ချင်ဘူးဆိုရင်လည်း အတင်းအကျပ်သောက်ခိုင်းတယ်။ ကျွန်မ
ဟာ အဲဒီဆေးလိပ်သောက်ပြီးရင် ဘယ်လိုဖြစ်သွားမှန်း မသိဘူး။
ခေါင်းထဲမှာ ပြီးစိစိမှုးနောက်နောက်နဲ့။ မျက်စိတွေလည်း ဝေလာ
တော့တာပဲ။ အဲဒီလိုဖြစ်တဲ့အခါမျိုးမှာ ခြံထဲကိုဆင်းပြီး လမ်း
ရွှေ့က်ခိုင်းတယ်။ ပြီးရင် လသာဆောင်ကိုထွက်ပြီး စောင်းတီး
ခိုင်းတယ်”

ဟု မြှမြှက ပြောလိုက်လေ၏။ ထိုအခါ အန်တိအေးက

“ညည်းက စောင်းတီးတတ်လို့လား”

ဟု မေးလိုက်လေ၏။

“မတီးတတ်ပါဘူး အန်တိရယ်။ လသာဆောင်ထွက်ပြီး
ကျွန်မက စောင်းကို ပိုက်ထားရတာပါ။ ကျွန်မနဲ့ မလှမ်းမကမ်း

ပုဇွဲးကွယ်ဘေးကန္တြီး ကိုလှဖေဆိုတဲ့လူက တီးတော့တာပဲ။
ကျွန်မထင်တာကတော့ အဲဒီလင်မယားစုံတဲ့တွေဟာ မဟုတ်တာ
တစ်ခုခုလုပ်နေပြီလို့ ထင်တာပဲ။ ဒါပေမဲ့ ဘာလုပ်တယ်ဆိုတာ
တော့ ကျွန်မလည်း မပြောတတ်ဘူး”

ဟု မြေမြိုက ပြောလိုက်လေ၏။ ထိုအခါ အန်တိအေးက
“သူတို့ဟာသူတို့ ဘာပဲလုပ်လုပ်ပေါ့ဟယ်။ နှင့်နဲ့
ဘာဆိုင်တာ မှတ်လို့။ နှင့်တစ်လ သုံးရာရန်တာပဲ။ ြိမ်ြိမ်လေး
နေလိုက်ပေါ့။ နှင့်ကိုလည်း သူတို့က စော်စော်ကားကား မလုပ်
ကြဘူးမဟုတ်လား”

ဟု ပြောလိုက်လေ၏။

“အဲဒီလိုတော့ မလုပ်ပါဘူး အန်တိရယ်။ ဘာမှန်းမသိ
တော့ ကျွန်မလည်း ကြောက်လာတာပေါ့။ အသက်အန္တရာယ်
တွေ၊ ဘာတွေရှိချင်လည်း ရှိမှာပေါ့ အန်တိရယ်”

ဟု မြေမြိုက ပြောလိုက်လေ၏။

ထိုအခါ အနီးတွင် တစ်ချိန်လုံး ြိမ်သက်စွာ နားထောင်
နေသည့် မမကြိုးက...

“ဒီမှာ ညီမ။ အဲဒီအိမ်မှာ မင်းပြောတဲ့ လင်မယားစုံတဲ့
နှစ်တဲ့ရယ်၊ မင်းရယ်အပြင် ဘယ်သူရှိသေးလဲ”

ဟု မေးလိုက်လေ၏။

“ဒရဝမ်ကုလားတစ်ယောက် ရှိတယ်အစ်မရဲ့”

ဟု မြေမြက ပြောလိုက်လေ၏။ ထိုအခါ မမကြီးက...
“ညည်း အခုခီကိုလာတာ သူတို့ကို ဘယ်လိုပြောပြီး
ထွက်လာတာလဲ”

ဟု မေးလိုက်လေ၏။

“ဒီလို မမရဲ့။ ကျွန်မလည်း အဲဒီအိမ်ရောက်ကတည်း
က မသက်ဘတာနဲ့ အရေးအကြောင်းဆိုလျှင် ကိုယ့်ဘက်က
အဖော်ရအောင်ဆိုပြီး ဒရဝမ်ကိုတော့ ချစ်ဟန်ဆောင်ပြထား
တယ်။ ဒရဝမ်ဟာ ကျွန်မရဲ့ အချစ်ကိုမျှော်လင့်ပြီး အရေး
အကြောင်းမှာ ကျွန်မဘက်က ပါမယ့်လူပဲ။ အခု သူတို့စုံတွေ့
အပြင်သွားတုန်း ကျွန်မလည်း ဒရဝမ်ကိုပြောပြီး ဒီကို ကပျာ
ကယာ ပြေးလာခဲ့ရတာ။ သူတို့မရောက်ခင် ကျွန်မက အရင်
ရောက်နှင့်နောမယ်”

ဟု မြေမြက ပြောလိုက်လေ၏။

“သိပ်လည်း ကြောက်မနေပါနဲ့ညီမရယ်။ အန္တရာယ်ရှိ
တယ်ထင်ရင် ပြန်မသွားဘဲ အလုပ်က တစ်ခါတည်း ထွက်လိုက်
တာပေါ့။ တစ်လ သုံးရာတော့ မမပေးပါမယ်”

ဟု မမကြီးက ပြောလိုက်လေ၏။

“ဒီလိုမဟုတ်သေးဘူး မမရဲ့။ ကျွန်မကို ကိုလှဖော
ရော ကိုမြှဖောပါ ‘ငါတို့က အလုပ်ထွက်ခွင့်မပေးဘဲ နင်
အလုပ်ထွက်မယ်မကြံနဲ့နော်’။ အသက်နဲ့ကိုယ် အိုးစားကွဲသွား

၂၇ မင်းသီချွန်

နိုင်တယ်။ ဘယ်ကိုပဲ ပြေးပြေး နှင်မလွတ်ဘူးမှတ်။ ဒါပေမဲ့ ငါတို့ခိုင်းတဲ့အတိုင်း အလုပ်လုပ်လို့ ငါတို့ ကျော်ရင် တစ်နွေ့တစ်ချိန်ချိန်မှာ နင့်အတွက် ရင်းနှီးစားသောက်နိုင်အောင် ငါတို့ ပုံပြီးပေးလိုက်မယ်'လို့ ပြောဖူးတယ်”

ဟု မြေမြေက ပြောလိုက်လေ၏။ ထိုအခါ မမကြီးက မခိုးမခန့်ပြုးကာ...

“စောစောက အထိကတော့ မမက နားထောင်ကောင်းတဲ့ ာတ်လမ်းလေးတစ်ပုဒ်ကို နားထောင်နေခဲ့တာပဲ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကို ယောက်ဗျားကြီးနှစ်ယောက်က ဒီလို အကျေပ်ကိုင်ပြီး နိုင်းတယ်ဆိုတော့ အတော့်ကိုမခံချင်စရာ ကောင်းတာပဲ။ ဒီကိုစွဲ မမတာဝန်ထားလိုက်။ ညီမ ဘာမှ မကြောက်နဲ့။ ကဲ... မမနဲ့ လိုက်ခဲ့တော့”

ဟု ဆိုကာ မမကြီးသည် မြေမြေအား ငွေး၏ ကားဖြင့် တင်၍ ခေါ်သွားလေတော့၏။

“ဘယ်ကိုသွားမှာလဲ မမ”

ဟု မြေမြေက မေးလိုက်လေ၏။

“အဲဒီအိမ်နားကို ပြန်ပို့လိုက်မယ်လေ။ မမ ညာတိုင်း အိမ်နဲ့ မလှမ်းမကမ်းမှာ လာပြီး စောင့်နေမယ်။ အရေးအကြောင်းရှိရင် အချက်ပြလိုက်။ မမ လာခဲ့မယ်”

ဟု မမကြီးက ပြောလိုက်ရာ..

“သူတို့က ယောက်ရားနစ်ယောက်တော်”

ဟု မြေမြေက ပြောလိုက်လေ၏။ ထိုအခါ မမကြီးက ငှင်း၏ ပိုက်ဆံအိတ်အတွင်းမှ ခြောက်လုံးပြုးသေနတ်အသေး ကလေးတစ်လက်ကို ပြရင်း..

“ယောက်ရားကြီးခြောက်ယောက်ကိုလည်း ဒါကလေးက ရပါတယ်။ ပြောမရရင် ရင်ဝကို ခိုန်ပြီး ဖြုတ်ချလိုက်ရုပ်ပဲ”

ဟု ပြောပြီး ပိုက်ဆံအိတ်ကို ပြန်ပိုတ်၍ ကားကို ဆက်လက်မောင်းလာလေ၏။

တစ်နေရာသို့အရောက်တွင် မမကြီးသည် ပြုးလိုက်လေ ၏။ ထိုသို့ပြုးပြီးနောက်...

“အန်တိအေးယောက်ရား ဖောင်ဆရာကြီးဆီကို ခဏေဝင် မယ်”

ဟု ပြောလိုက်ရာ မြေမြေက...

“ကျွန်ုင်မ ဖောင်ဝါသနာမပါဘူးမမ”

ဟု ကပ္ပါယာယာ ပြန်၍ပြောလိုက်လေ၏။

“ဖောင်မေးမလို့ မဟုတ်ပါဘူးကွယ်။ ဒီလူကြီးက လူ ထူးလူဆန်းကြီး။ သူဟာ တကယ်ဒုက္ခရောက်တဲ့ လူကို ကူညီ ချင်တဲ့စိတ် ရှိမရှိ သူကို စမ်းကြည့်ချင်လိုပါ”

ဟု ဆိုကာ မမကြီးသည် ဖောင်ဆရာကြီး၏ အလုပ် ခန်းဆီသို့ သွားလေတော့၏။

ဖောင်ဆရာကြီး၏ အလုပ်ခန်းဆိုသို့ရောက်လျှင် မမကြီးက မြေမြို့၏ တွေ့ကြံခဲ့ရသော အဖြစ်အပျက်အလုံးစုံကို အသေးစိတ် ပြောပြ၏။ ထိုဆရာကြီးလည်း ဂရတစိုက် နားထောင်လေ၏။ ထိုသို့နားထောင်ပြီးနောက်...

“ဒီကိစ္စ ကျူပ်တို့လို ဖောင်ဆရာနဲ့ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ ပုလိပ်ဘက်နဲ့ ပိုပြီးသက်ဆိုင်လိမ့်မယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် စောစောက တူမကြီးတို့ပြောတဲ့ လုဖော်နဲ့ မြေဖော်ဆိုတဲ့ ကောင်နှစ်ကောင်ဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို အချိန်ယူပြီး အလုပ်လုပ်နေတဲ့ သဘောတော့ ရှိတယ်။ သူတို့ အလုပ် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်တော့ဘူးလို့ အသေအချာသိရတဲ့အခါမျိုးမှာဖြစ်စေ၊ မိန်းကလေးကို အသက် အန္တရာယ်ပြုကြလိမ့်မယ်လို့တော့ ကျူပ် စဉ်းစားမိတယ်”

ထိုဖောင်ဆရာကြီးက ပြောလေ၏။ ထိုအခါ မြေမြိုက..

“ကျွန်ုင်မကို အသက်အန္တရာယ်ပြုမှာလား”

ဟု မေးရာ ဆရာကြီးက အဖြော်မပေးဘဲ ဆေးလိပ်ကို မီးညို၍ ရှိက်ဖွာလိုက်ပြီးလျှင်...

“ဒီမှာ မိန်းကလေး။ အဲဒီအိမ်သူအိမ်သားတွေဟာ ရတနာသုံးပါး ကိုင်းရှိုင်းတဲ့သူတွေ ဟုတ်ကြရဲ့လား”

ဟု မေးလိုက်လေ၏။ ထိုအခါ မြေမြိုက...

“အဲဒါတစ်ခု ပြောရညီးမယ် ဆရာကြီးရဲ့။ အဲဒီ လင်
မယားစုံတွဲနှစ်တွဲစလုံးဟာ ဘာသာရေးကိုတော့ အလွန် စိတ်ဝင်
စားကြပါတယ်။ နောက်ပြီးတော့ ဘာသာရေးမဟုတ်တဲ့
ကိုးကွယ်မှုတွေလည်း ယုံယုံကြည်ကြည်ရှိကြတယ်။ ဘိုးတော်
မယ်တော် ကိုးကွယ်တာမျိုးတွေပေါ့ ဆရာကြီးရယ်”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဆရာကြီးဆိုသူက...

“သူတို့ ဘုရားခန်းကိုရော မိန်းကလေး ရောက်ဖူး
သလား”

ဟု မေးလိုက်လေ၏။

“မရောက်ဖူးပါဘူး။ ကျွန်ုံးမဂိုလည်း တက်ခွင့်မပေးဘူး။
မယ်တော်တွေ ဓာတ်နဲ့ ကြွန်တယ်။ ဓာတ်ချင်းမတူတဲ့လူတွေ
တက်ရင် မဖြစ်ဘူးဆိုပြီး လုံးဝတက်ခွင့် မပြုခဲ့ပါဘူး”

ဟု မြေမြိုက် ပြောလိုက်လေ၏။ ထိုအခါ ဆရာကြီး
ဆိုသူက...

“သူတို့ကိုးကွယ်တဲ့ မယ်တော်ဆိုတာကိုရော သဒ္ဓါ
ရက်ရောစွာနဲ့ လူဗျာတန်းတာ ရှိရဲ့လား”

ဟု မေးလိုက်လေ၏။

“ရှိပါတယ်ဆရာကြီး။ ရှိပါတယ်။ မနက်ဆိုရင် ထမင်း
တွေ၊ သစ်သီးတွေ၊ ထောပတ်တွေ၊ မလိုင်တွေ အပြည့်အစုံနဲ့
ကို ပသတာပဲ။ ဉာဏ်လျှင်လည်း နားနှုံးတွေ၊ ငှက်ပျောသီးတွေ

၂၇၆ ။ မင်းသီနဲ့

လင်ပန်းကြီးနဲ့ ထည့်ပြီး ယူသွားတာ။ သူတို့လေးယောက်လည်း
လေးယောက်စလုံး တက်ပြီး မယ်တော်ကို ရှိခိုးကြတယ်။ တစ်ခါ
တလေလည်း နှစ်ယောက်တစ်တွဲတက်ပြီး ရှိခိုးကြတယ်”

ဟု မြေမြိုက ပြောလိုက်လေ၏။ ထိုအခါ မမကြီးက...

“အဖြစ်အပျက်ကို ကျွန်မဖြင့် ကောင်းကောင်းကြီး
သဘောပေါက်နေပြီ။ စမ်းသပ်ဖို့ တစ်ချက်ပဲလိုတော့တယ်။
မိန်းကလေး ဘာမှ မကြောက်ပါနဲ့။ ရဲရဲတင်းတင်း ပြန်သွားပါ။
ဟိုစုံတဲ့နှစ်တွဲဟာ ဒီနေ့အဖို့ အစောကြီးပြန်ရောက်ဖို့ မရှိပါဘူး။
ညျှေနက်မှ ပြန်ရောက်ကြမှာပါ။ တစ်ခုပဲ မေးစရာ ရှိတယ်။
ညီမကို စောင်းတိုးခိုင်းတာဟာ လပြည့်နှုန်းကျမှုပဲ တိုးခိုင်းတာ
လား။ တခြားအချိန်တွေ ပါသေးသလား”

ဟု မေးလိုက်လေ၏။

“လပြည့်နှုန်းတွေမှာ တိုးခိုင်းတာပါပဲ။ ဒါပေမဲ့
နှစ်ခါလောက်တော့ ရှိလိမ့်မယ်ထင်တယ်။ လပြည့်နှုန်းမဟုတ်ဘဲ
ထိုင်မသိမ်းအကိုးတွေ၊ ဘာတွေဝတ်ပြီး လသာဆောင်မှာ ထိုင်
ခိုင်းတာ။ အဲဒါကတော့ လပြည့်ညာ မဟုတ်ဘူးရှင့်”

ဟု မြေမြိုက ပြန်ပြောလေ၏။ ထိုအခါ မမကြီးက...

“ဒီကနေ့၊ သူတို့အပြင်ကိုသွားကြတယ်ဆိုတာ ဘာ
ပစ္စည်းတွေ ပါသွားသေးသလဲ။ မဟုတ်မှလွှဲရော သေတွာကြီး
အကြီးကြီးတစ်လုံးပါလိမ့်မယ်ထင်တယ်”

ဟု ပြောလိုက်ရာ မြေမြိုက...

“အစစ်ပါပဲ မမရယ်။ ကျွန်မ နောက်ဖေး ဒရဝမ်အိမ် ဘက်ဆီက အိမ်မကြီးဆီကိုပြန်လာတော့ သူတို့ဟာ သေတ္တာကြီး တစ်လုံးကို ကားပေါ်တင်နှင့်ပြီးပြီ”

ဟု ပြောလိုက်လေတော့၏။ မမကြီး၏ စကားဆုံးသည် နှင့် တစ်ပြိုင်နက် ဖောင်ဆရာကြီးက...

“ဟဲ... မိန်းကလေး မင်းတွေးပုံ မြန်လှချည်လား။ ကွင်းဆက်ကို မိန့်တာပဲ။ ဘာပဲဖြစ်ဖြစ်လေ လိုအပ်ရင် ကျူပ် အကူအညီပေးပါရစေ။ စွန့်စားပြီး တိုက်ရ၊ ခိုက်ရ၊ ရိုက်ရ၊ နှုက်ရတဲ့ အလုပ်မျိုးတော့ ကျူပ်ကျမ်းကျင်ပါတယ်။ ပြီးတော့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း ကူညီဖို့ ကျူပ်မှာ ဝတ္ထရားရှိတယ်လို့ ယူဆပါတယ်”

ဟု ပြောလိုက်လေ၏။ ထိုအခါ မမကြီးက...

“ဘာပဲဖြစ်ဖြစ်ရှင်။ ကျွန်မတော့ အဲဒီအိမ်ကို ဝင်ပြီး ကြည့်ချင်တယ်။ အဲဒီလိုသွားပြီးမကြည့်ခင်မှာ ကျွန်မ စိတ်ကူးထားတာလေးတစ်ခု ရှိတယ်။ ဟိုလူစုတွေ သယ်သွားတဲ့ သေတ္တာကြီးထဲမှာ လူတစ်ယောက်ပါသွားမှာ သေချာတယ်။ အဲဒီတော့ အဲဒီလူတစ်ယောက်ကို သူတို့တစ်နေရာရာကို အကြောင်းတစ်ခုခုနဲ့ ထုတ်သွားတာ ဖြစ်နိုင်တယ်။ ဟောဒီမြေမြေကတော့ အဲဒီထုတ်သွားတဲ့ လူအစား ကိုယ်ဟန်ပြနေရတဲ့ မိန်းကလေးပဲ။ ဒါကြောင့် အဲဒီသေတ္တာထဲထည့်ပြီး ထုတ်သွားတဲ့

လူဆိတာ မိန္ဒာကလေးတစ်ယောက်ဖြစ်မှာ သေချာပါတယ်။ အဲဒီ
မိန္ဒာကလေးဟာလည်း ဟောဒီမြှမှနဲ့ ကိုယ်လုံးကိုယ်ပေါက် ချင်း၊
အရပ်အမောင်းချင်း ခပ်ဆင်ဆင်တူလိမ့်မပ်။ အဲဒီတော့”

မမကြီးက စကားပြောရင်း ရယ်လိုက်လေ၏။ ထိုအခါ
ဖောင်ဆရာကြီးက...

“အဲဒီထုတ်သွားတယ်ဆိုတဲ့ မိန္ဒာကလေးကို သူတို့ဟာ
သတ်ပစ်မှာတော့ မဟုတ်ဘူး။ သတ်ပစ်မယ့် မိန္ဒာကလေးကို
လည်း ဘုရားခန်းထဲမှာ ဂုဏ်ထားပြီး အစားအသောက်တွေ
ကောင်းကောင်း ကျွေးစရာ မလိုဘူး”

ဟုဝင်၍ ပြောလိုက်လေ၏။ ထိုအခါ မမကြီးက...

“အဲဒီမိန္ဒာကလေးကို တစ်စုံတစ်ယောက်ဟာ စောင့်
ကြည့်နေပုံရတယ်။ အဲဒီစောင့်ကြည့်နေတဲ့လူ မြင်သာအောင်လို့
မြှမှကို အစားထိုးပြီး လူလုံးပြခိုင်းတာပဲ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဖောင်ဆရာကြီးက...

“မင်းပြောတဲ့ မိန္ဒာကလေးဟာ ထိုင်မသိမ်းအကျိုးနဲ့ ဗလာ
ထဘိနဲ့ ဆံပင်ဖားလျားချုပြီး လပြည့်နေသူမှာ စောင်းတီးလေ့
ရှိတယ်ဆိုတော့ လူကောင်းတစ်ယောက်တော့ ဟုတ်နိုင်ဖို့ မရှိ
ပါဘူးကွယ်။ ယဉ်ယဉ်လေးနဲ့ ဝေဒနာခံစားနေရတဲ့ သူနဲ့ တူပါ
တယ်ကွယ်”

ဟု ပြောလိုက်လေ၏။ ထိုအခါ မမကြီးက...

“ဒီအတိုင်းပဲ ဟုတ်မှာပါ။ ဝေအနာဂုင်မိန်းကလေးကို ဘယ်သူက စောင့်ကြည့်မှာလဲ။ သူရဲ့ ချစ်သူက စောင့်ကြည့်တယ်လို့ စဉ်းစားရအောင်လည်း ဖြစ်နိုင်ဘူး။ ဒီလိုရက်ရည် စောင့်ကြည့်နေစရာ မလိုဘူး။ မတတ်သာရင် နိုးပြီးချင် ပြီး လိမ့်မယ်။ အဲဒီတော့ တစ်စုံတစ်ယောက် စောင့်ကြည့်နေတယ် ဆိုတာကလည်း ဖြစ်နိုင်တယ်။ အဲဒီစောင့်ကြည့်နေတယ်ဆိုတဲ့ လူဟာ မိန်းကလေးကို ဒီအိမ်ကြီးမှာ ရှိနေတယ်၊ မရှိတော့ဘူး ဆိုတာလောက် စောင့်ကြည့်နေတဲ့ လူစားမျိုးပဲဖြစ်မယ်။ အဲဒီတော့ စောင့်ကြည့်တဲ့ လူဟာ မိန်းကလေးတစ်ယောက် ဒီ အိမ် မည်းကြီး ပေါ်မှာ ရှိနေတယ်။ မရှိတော့ဘူး ဆိုတာသက်သက်လောက် စောင့်ကြည့်ရုံတော့ မဖြစ်နိုင်ဘူး။ ဒီမိန်းကလေးဆီကို ရောက်လာ နိုင်တဲ့ အခြားလူတစ်ယောက်ကို စောင့်ဆိုင်းနေတာပဲ ဖြစ်နိုင် တယ်”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဖောင်ဆရာကြီးက...

“အဲဒီလူဆိုရင် ဘယ်လိုလူစားမျိုး ဖြစ်နိုင်သလဲ ကလေးမရဲ့”

ဟု မေးလိုက်လေ၏။ ထိုအခါ မမကြီးက...

“လျှို့ဝှက်ပုန်းကွယ်နေတဲ့ လူမျိုးဖြစ်နိုင်တယ်။ ပြီးတော့ မိန်းကလေးအပေါ် သံယောဇ္ဈားမားတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဝရမ်းပြီးဖြစ်နေတဲ့ မိန်းကလေးရဲ့

ဖခင်ဆိုရင် ဒီမေးခွန်းအတွက် အံဝင်ခွင်ကျဖြစ်လိမ့်မယ် ထင်တယ်။ စောင့်ကြည့်နေတဲ့ လူဆိုတာကတော့ ဝရမ်းပြေးကြီးကို အလိုဂျိနေတဲ့ စုံထောက်ဘက်က ဖြစ်လိမ့်မယ်”

ဟုပြောလိုက်ရာ ဖေဒင်ဆရာကြီးသည် ပြုးလိုက်လေ၏။ “သိပ်ပြီးတော်ပါလား မိန်းကလေးရဲ့။ မင်းပြောတဲ့ အတိုင်းသာ ဖြစ်ခဲ့ရင် သံယောဇ္ဈားကြီးမှားတဲ့ ဖခင် ဝရမ်းပြေးကြီးဟာ ဝေဒနာရှင် သမီးကလေးရှိရာကို လာကို လာရမယ် ဆိုတဲ့ သဘောနဲ့ ပုလိပ်ဘက်က စောင့်နေမယ်။ ဖခင် ဝရမ်းပြေးကြီးက အဲဒါကို ကြိုတင်ရိပ်မိလို့ သမီးကလေးရှိရာကို မလာဘဲ သူရှိရာကို သမီးကလေးကို ပို့ခိုင်းတာပဲ။ အဲဒီလို ပို့လိုက်ပြီ ဆိုတာကို ပုလိပ်ဘက်၊ စုံထောက်ဘက်က မရိပ်မိအောင် ဟောဒီ မိန်းကလေးကို အသုံးပြုတာပဲ။ ကြာကြာမရိပ်မိလေ၊ ပြေးတဲ့လူ က ဝေးဝေးပြေးနိုင်လေ မဟုတ်လား”

ဟု ဖေဒင်ဆရာကြီးက ပြောလိုက်လေတော့၏။ ထိုအခါ မမကြီးက..

“ဝေးဝေးပြေးနိုင်အောင် စီမံတယ်ဆိုကတည်းကိုက ဝေးဝေးပြေးလိမ့်မယ်ထင်တယ်။ ဖြစ်နိုင်ရင် နယ်စပ်၊ နယ်စပ်ကနဲ့ တစ်ဆင့် ကူးလိမ့်မယ်ထင်တယ်။ အဲဒီတော့ အဲဒီလို သွားမယ်ဆိုရင် တောလမ်းကို အသုံးပြုလိမ့်မယ် ထင်တာပဲ။ ကျွန်းမအထင်ပြောရရင် သံတောင်ဘက်ကနဲ့ ဖြတ်လိမ့်မယ် ထင်တာပဲ။ ဟိုလင်မယားနှစ်စုံတဲ့ဟာ သေစွာကြီးကို သံတောင်

ဘက်ကို သွားပို့တာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် တောင်ငူ ဂါတ်ကို လှမ်းပြီးအကြောင်းကြားလိုက်ရင်တော့ ‘ကို’ ခနဲဖေ အောင် မိမှာပဲ။ ဒါပေမဲ့ ကျွန်မရဲ့တာဝန်က ဟိုဝရမ်းပြီးသားအဖ လွတ်သွားတာ၊ ဖမ်းမိတာ ကျွန်မရဲ့ ကိစ္စမှ မဟုတ်ဘဲ။ ဟောဒီ မြေမြတ်ယောက် အသက်အန္တရာယ်မရှိဘူးဆိုရင် ပြီးတာပါပဲ။ ဒါပေမဲ့ အိမ်မည်းကြီးကိုတော့ တစ်ခေါက် သွားကြည့်လိုက်ညီး မယ်။ လိုအပ်ရင် ဆရာကြီးကို အကြောင်းကြားပါမယ်”

ဟုဆိုကာ မမကြီးသည် မြေမြေအား ခေါ်ဆောင်၍ အိမ်မည်းကြီးဆိုသို့ သွားလေ၏။

အိမ်မည်းကြီးသို့ရောက်လျှင် အိမ်မည်းကြီး၏ ခြံးစွမ်း အတွင်းသို့ ဝင်လိုက်၏။ ထိုသို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒရဝမ်က...

“မြေ ပြန်ရောက်လာပြီလား။ ကျူပ် ခင်ဗျားကို နှုတ် ဆက်မလို့ စောင့်ဖော်တာ။ ဟိုလင်မယားတွေကိုတော့ ပဲခူးဂါတ်မှာ ဖမ်းထားလေရဲ့။ အဲဒီလို ဖမ်းထားနိုင်အောင်လည်း ကျူပ်ပဲ သတင်းပေးလိုက်တာပါ။ ကျူပ်နာမည် ရာဂျူးလို့ ခေါ်ပါတယ်။ ဒီအိုင်ဒီက ဆားပူလင်းနှင်းမောင်ရဲ့ တပည့်ပါ။ လူဆိုးကြီးမိုးသီး ကို ဖမ်းဖို့ တာဝန်နဲ့လာပြီးဖော်တာပါမြေမြို့။ ဒီအိမ်မှာ ဦးမိုးသီးနဲ့ အိုင်မှုမ်းသမီး မမင်းဖြူတို့ရဲ့ သမီးကလေး ‘မိုးနှင်းဖြူ’ ဆိုတာ ဖော်တယ်။ သူက ဝေဒနာသည်ကလေးပါ။ ဦးမိုးသီးဟာ နိုင်ငံ ရပ်ခြားကို အပြီးအပိုင်ထွက်ပြီးဖို့ ကိစ္စမှာ မိုးနှင်းဖြူမပါဘဲ

၂၂ ။ မင်းသီခံ

မပြေးဘူးဆိုတာ ကျွန်တော်တို့ စုံထောက်အဖွဲ့က ရိပ်မိထားပါတယ်။ ဒါကြောင့် စုံထောက်ငြားနှင့် ကိုစိန်လှဆိုတဲ့ လူက ဟိုမလှမ်းမကမ်းက လာပြီး အကဲခတ်တယ်။ အဲဒါကို ဒီအိမ်က လူရှုပ်နှစ်ယောက်က ရိပ်မိလေတွေ မိုးနှင်းဖြူအစား လူလုံးပြန့်မြေမြတ် ငါးလိုက်တာပေါ့။ ဒါပေမဲ့ သူတို့ ကျူပ်ကို မေ့နေကြတယ်။ ဒီအထဲမှာ ကျူပ်က အတွေးခေါင်ချင်တော့ မြှမြှကိုပါသံသယဖြစ်လာတယ်။ ဒါကြောင့် မြှမြေနောက်ကို လိုက်ကြည့်ဖို့မူတူးဆိုတဲ့ ကုလားကလေးကို သုံးရတယ်။ မူတူးရဲ့ ပြောပြချက်အရ မြှမြေဟာ ဗိုလ်ချုပ်အောင်ဆန်းရွေးနားက အန်တိအေးဆိုတဲ့ မိန်းမကြီးရဲ့ အပ်ချုပ်ဆိုင်သွားပြီး ဒီအိမ်က အကြောင်းတွေ ပြောပြတယ်ဆိုတာ သိရတယ်။ အဲဒီဆိုင်ကိုလည်း ရောက်ရော ‘မမကြီး’ ဆိုတဲ့ မိန်းကလေးတစ်ယောက်က မြှမြေကိုခေါ်ထုတ်သွားတာ သိရတယ်။ ပြီးတော့ မမကြီးက မြှမြေကို ဖောင်ဆရာကြီး တစ်ယောက်ဆိုကို ခေါ်သွားတာ သိရတယ်။ အဲဒီဖောင်ဆရာကြီးကိုလည်း ကျူပ် ကောင်းကောင်းသိပါတယ်။ အဲဒီလူကြီးဟာ လူရှိုးလူဖြောင့်ကြီးပါ။ အခုတော့ ပြဿနာလည်းအားလုံးပြီးလောက်ပါပြီ”

ဟု ရာဂါးက ပြောလိုက်ရာ မမကြီးက...

“ပြဿနာက ဘယ်ပြီးညီးမလဲ။ သံတောင်ကနေ စောင့်နေတဲ့ လူဆိုးကြီးညီးမိုးသီးကို ဆားပုလင်းနှင်းမောင်တို့က အချိန်မီရောက်ရှိသွားပြီး ဖမ်းနိုင်မှ ပြဿနာက ပြီးမှာ မဟုတ်လား”

ဟု ပြောလိုက်ရာ ရာဂျူးက...

“မမကြီးက ဒီထိအောင် သိထားတာကိုး”

ဟု ပြောလိုက်ရာ မမကြီးက...

“ကျွန်မနာမည် ‘မမကြီး’တဲ့ ကိုရာဂျူးရေ”

ဟု ပြန် ပြောလိုက်လေ၏။ ထိအခါ ရာဂျူးက...

“ကျူပ်ဆရာနာမည်ကလည်း ‘ဆားပါလင်းနှင်းမောင်’

တဲ့။ သူလိုက်ရင် လွတ်သွားတဲ့ တရားခံရယ်လို့များ ကြားဖူး
သလားများ။ အဲဒါကြောင့် ပြဿနာဟာပြီးပြီလို့ ဆိုနိုင်ပါတယ်”

ဟုပြောလိုက်လေ၏။ ထိအခါ မမကြီးလည်း ရာဂျူးအား
နှုတ်ဆက်၍ အကျိုးအကြောင်းကိုပြောပြန်အတွက် ဖောင်ဆရာ
ကြီး အိမ်သို့ လာခဲ့လေတော့၏။

ထိဆရာကြီး၏ အိမ်ပေါ်သို့ တက်လိုက်သည်နှင့်
တစ်ပြိုင်နက် ထိဆရာကြီးသည် သူ၏ မိန်းမကြီးကိုယ်မှ ဒဏ်ရာ
များကို ကြပ်ထုပ်ထိုးပေးနေကြောင်း အံ့ဩဖွယ်ရာ တွေ့ရှိရလေ
တော့၏။ ကြပ်ထုပ်အထိုးခံနေသော ငြင်း၏ မိန်းမ အန်တိအေး
ကြီးက...

“ရှင် ခုမှုလာပြီး လုပ်မနေပါနဲ့။ ရိုက်တုန်းက ရိုက်ပြီး
ရှင် နောက်ကို ရိုက်ညီးမလား”

ဟု မေးနေလေ၏။ ထိအခါ ငြင်းဆရာကြီးက...

“ရိုက်စရာ ရိုတော့လည်း ရိုက်ရတာပေါ့ကွာ။ ပြုစု
စရာရှိတော့လည်း ပြုစုရတာပေါ့။ ရိုက်တာရော၊ ပြုစုတာရော

၂၄ ။ မင်းသီရိ

နှစ်ခုစလုံးဟာ ငါ့ရဲ့ ကြော်နာမူကို ဖော်ပြနေတဲ့ အမှတ်လက္ခဏာ
တွေလို့ မင်းသဘောပေါက်ရင် ရိုက်ခြင်းနဲ့ မရိုက်ခြင်းမှာ
ပြသနာတက်ဖို့ မရှိတော့ပါဘူး”

ဟူ၍ ပြောလိုက်သံကို ကြားရသောကြောင့် မမကြီးသည်
အိမ်ပေါ်သို့ မတက်တော့ဘဲ မြှုမြှုကို လက်တို့ကာ ရွှေဂုံတိုင်ရှိ
မြန်မာထမင်းဆိုင်သို့ဟီးတည်၍ ကားကို မောင်းနှင်သွားလေတော့
သတည်း။



သမ္မတတ္ထာ ကမ္မသကာ
မင်းသီရိ

